



တပေပီမန်တမ္မဆု။

ကျော်စောင်တန်းပြာ နမာန်းရဲလှလာ

ပန်းချွဲ-၁၅၅

၂၀၁၀ ခုနှစ်၊ စာပေမြတ်မာန် စာမျိုးစူးပြောင်း
ပြောင်းဝင် ဝအ္မာဏ်

နမာန်းရဲလိုလော

ကေ (တောင်တန်းပြာ)

တည်းဖြတ်သူ -

မျက်နှာဗုံးပန်းချီ -



“ကျေးဇူးတင်လွှာ”

ဤဝါယာရှည်အတ်လမ်း ဖန်တီးရာတွင် လိုအပ်သော အချက်များကို ကူညီခဲ့ကြသည့် ဗိုလ်မှူးအမဲဘူန်း (စာရေး ဆရာ မင်းတပ်ဘူန်း)၊ ဒေါက်တာဝင်းမြင့် (ဆရာတေးဆရာ ထက်ငြိမ်းဝေ)၊ ဆရာကြီးဦးညီမြိမ်းမောင် (စာရေးဆရာကြီး ကျောက်ဆည်းညီမြိမ်းမောင်) တို့အား အထူးကျေးဇူးတင်ရှိပါ သည်။

အခန်း (၁)

“ချစ်နှစ်း သက်ထားဝေအတွက် ကောင်းမှု”

ရေချမ်းစင်ကလေး၏ နဖူးစည်းစာတန်းဖြစ်သည်။ အောက် ခံအဖြူရောင်အပေါ် ဂိုင်းစက်ညီညာသော အစိမ်းရောင်စာလုံးတွေက ပေါ်လွင်ထင်ရှားနေ၏။ ရောင်စဉ်ခုနှစ်မျိုးမှာ ဝေကအဖြူ ရောင်နှင့် အစိမ်းရောင်ကို နှစ်သက်သည်။ သည်ရေချမ်းစင်တွင် ရေသောက်သူတိုင်း ရေမသောက်မှု ထိနဖူးစည်းစာတန်းလေးကို ဦးစွာမြင်တွေ့နိုင်သည်။

ဆလိုင်ရိုတန်းသည် ခုံတန်းလျားလေးပေါ် ထိုင်ရင်း သူကိုယ်တိုင်ရေးချယ်ထားသော နဖူးစည်းစာတန်းကို ကြည့်ကာ ကျေနှင်နေမိလေသည်။ သည်ရေချမ်းစင်ကလေးကို သွားလေသူ ချစ်နှစ်းသက်ထားဝေအတွက် ရည်ရွေးကာ မင်းတပ်-မတူပီကား လမ်းနဲ့သေးတွင် လက်သမားဆရာတစ်ယောက်နှင့် ဆောက်လုပ်ခဲ့ ခြင်းဖြစ်သည်။ ဆောက်လုပ်ကြသည်ဆိုရာ၌ သူက စီမံညွှန်ကြား သူသာဖြစ်ပြီး လက်သမားဆရာက ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ သူကတော့ ရေချမ်းစင်လေး၏ အသက်ဖြစ်သော နဖူးစည်းစာတန်းလေးကိုသာ အမိကရေးချယ်ခဲ့ခြင်းဖြစ်သည်။

ရေအိုးစင်ပေါ်က ယေားထဲတွင် ရေအိုးအောက်ခံအဖြစ် သဲနှုံးလက်တစ်မိုက်ခန့်ခံထားသည်။ သဲနှုံးထားသော ရေအိုးစင်

နှစ်လုံးတွင် စမ်းရေတွေအပြည့် ဖြည့်ထားလိုက်သည်။ သဲနဲတွေ ခံထားလိုက်သဖြင့် ရေအိုးနှစ်လုံးက ထာဝစဉ်အေးမြန်မည်ဖြစ်သည်။ သည်ရေအိုးစင်မှ ရေကို သောက်ထုံးသော ခရီးသည်တိုင်း အမောပြေရေမည်။

သည်ကားလမ်းက လမ်းဆုံးဖြစ်သည်။ မင်းတပ်မြို့သွားမည့် ဟိုဘက်တောင်အောက်ရွာက ခရီးသည်များနှင့် သည်ဘက်တောင် အောက်ရွာခရီးသည်များသည် သည်လမ်းဆုံးရောက်လျှင် အက အမောပြေးမှ မင်းတပ်မြို့သွားဆက်သွားကြသည်။ သည်ရေချမ်းစင်ကလေးက ရွှေခရီးအတွက် အားမာန်သစ်တွေ ပြုစေလေ သည်။ တောင်အောက်က မောမောနှင့်တက်လာကြသော ခရီးသည် များသည် ရေအိုးစင်လေးကိုမြင်လျှင် ဘယ်လောက်စိတ်ချမ်းမြှေကြမလဲ။ ခရီးသည်များရေသောက်ပြီး သက်တောင့်သက်သာ နားနိုင်အောင် ခုံတန်းလွှားတွေပါရှိက်ပေးခဲ့သည်။

ဆလိုင်းရှိတန်သည် မည်သည့်ဘုံတွင် ရောက်နိုင်မည်မသိ နိုင်သော သွားလေသူချစ်အိုး သက်ထားဝေအတွက် ရည်စူးကာ သည်လမ်းဆုံးတွင် ရေချမ်းစင်လေး အမှတ်တရ ဆောက်လုပ်လျှော့နှိုးခဲ့ခြင်းဖြစ်သည်။ မနောကပင် မြို့ပြင်ရှိသူသုန်သို့သွားပြီး ဝေါးအုပ်စုလေးကို သစ်လွင်လှပအောင် ထုံးတွေပြန်သုတေသန ရှင်းရေးလုပ်ပေးခဲ့သည်။ ပြီးတော့ ဝေါးအတွက်ရည်စူးကာ ဘုန်းကြီးကျောင်းသို့ ဆွမ်းပို့အမျှဝေပေးခဲ့သည်။

တစ်နွောတို့ပြန်ပြီးချုပ်ရန်းတွေကြောက် တောင်လပ်ပန်းတွေ ဖူးပွင့်လာခဲ့လေပြီး၊ ဟိုအဝေးတောင်ညီညီစီမှ ယောက်ဖွေးခေါ်ရေးကိုလည်းကောင်း၊ ရွှေးခေါ်ရေးကိုလည်းကောင်း၊ နှင့် သေကွဲကွဲကာ ချစ်သမီးလေး မေသက်နှစ်ယန်နှင့် ရှင်ကွဲကွဲခဲ့ရ

ပိုပြင်စပြုလာနေပြီ ဝေတစ်ယောက် သည်အချိန်သည်ရာသီမှာ လူဘဝမှုအပြီးအပိုင် ခွဲခွာသွားခဲ့ရသည်။ အခုတော့ ငွေရတုသိုပ်တိုင်ခဲ့ပြီ။ ဝေသာ သက်ရှိထင်ရှားရှိနေမည်ဆိုလျှင် (၄၅) နှစ်ရှိပေ ရော့မည်။

တကယ်တော့ ဝေတစ်ယောက်သတ္တေသာကိုရော ပြကာသလောကိုပါ မျက်ကွယ်ပြုသွားခဲ့သည်မှာ (၂၂) နှစ်တင်းတင်းပြည့်ခဲ့ပြီ။ ဝေသည်ဒုက္ခအေးပြိုးရာ တစ်နေရာသို့ ရောက်ရှိသွားပြီ မှန်သော်လည်း တမ်းတပူဆွေးမူနှင့်အတူ လူဘဝအလယ်မှာ ကျိုးရှိခဲ့သူ ဆလိုင်းရှိတန်းအဖို့မှာသာ ဝေအတွက် ကောင်းမှု ကုသိုလ်လေးတွေလုပ်ပို့ရင်း ဝေဒနာအသစ်ကို ထပ်ခါထပ်ခါ တိုးပွားနေရလေသည်။

ဒုက္ခဟူသည် မလွှာသာမရှောင်သာ အသက်ရှုင်နေရသော သူတွေအဖို့ ဘာဝပေးလာသော ကံကြော်ဟုဆိုလျှင် သူခကတော့ အဆင်ပြောနေရသောလူတွေအဖို့ ကံကြော်၏ ဆုလာသံဖြစ်မည် ထင်ရပါသည်။ ဆလိုင်းရှိတန်းကတော့ ထိနှစ်ခုကြားက မည်သည့် အခန်းက ပါဝင်ကပြုခဲ့မှန်း မဝေခဲ့တတ်တော့ချေ။

ဘဝမှာမည်သည့်အခါမှ ပြန်လည်ရရှိနိုင်မည်မဟုတ်တော့ သော မန်းတက္ကသိုလ်ကျောင်းသားဘဝ၊ ဝေနှင့်ချစ်ရည်မှုကာ ကြည်နဲ့ခဲ့ရသောဘဝ။ ဘဝမှာရှုင်သန်ရပ်တည်နိုင်ရေးအတွက် ရှုန်းကန်ခဲ့ရသည့် ဥယျာဉ်အလုပ်သမားဘဝ၊ တောင်ယာ လုပ်သားဘဝ။ မူလတန်းကျောင်းဆရာဘဝ၊ တော်လှန်ရေးစခန်းရောက်ကျောင်းဆရာဘဝ၊ ဘဝမှာ မကြုံခုံခဲ့သော ချစ်အိုးသက်ထားဝေနှင့် သေကွဲကွဲကာ ချစ်သမီးလေး မေသက်နှစ်ယန်နှင့် ရှင်ကွဲကွဲခဲ့ရ

သောဘဝ၊ နယ်စပ်တစ်နေရာ တိုက်ပွဲဝင်ခဲ့ရသောဘဝ၊ နောက်ဆုံး
ဒုက္ခိတဘဝ၊ လူဘဝသက်တမ်း တစ်ခက်အတွင်းမှာ ထိုအနေး
ကဏ္ဍများကို တစ်ခုပြီးတစ်ခု လွန်မြောက်ခဲ့သော်လည်း ပြန်တွေး
လိုက်လျှင် ပျောစရာတွေထက် ဝမ်းနည်းစရာ၊ ကြွေးကွဲစရာ၊ သံဝေး
ရစရာတွေကိုသာ ပြန်လည်ခံစားနေရသည်။

ဆလိုင်းရိုထန်းသည် မိုးပျော်လှမ်းမြင်နေရသည့် ခေါ်နှု
သုမ္ပါးတောင်တန်းတွေကို မျှော်ကြည့်ရင်း သက်ပြင်းရည်ကြီးကို ဆွဲဆွဲ
ငင်ငင်ချမိုလိုက်သည်။ သွားလေသူချစ်ဇန်း သက်ထားဝေနှင့်
ပြည်မက မြို့ကြီးတိမြို့မှာနေထိုင်သည့် သမီးလေးမေသက်နှယ်
အကြောင်း တွေးမိပြန်တော့ သူလက်ချောင်းလေးတွေက မျက်နှာ
ပေါ်က အမာရွတ်ကြီးတွေကို အလိုလိုစမ်းမိလျက်သား ဖြစ်သွား
သည်။ မျက်နှာက အမာရွတ်တွေကို စမ်းကြည့်နေသော သူလက်
ချောင်းလေးတွေက တုန်ခိုနောက်။ ပြီးတော့ ချိုင်းထောက်တစ်ခုဖြစ်
အစားထိုးလိုက်ရသည့် ညာဘက်ဒုးခေါင်းအောက် ခြေတစ်ဖက်
ကိုလည်း င့်ကြည့်လိုက်ပြန်သည်။ လောကမှာ ဖောင်တစ်ယောက်က
သမီးတစ်ယောက် သက်ရှိထင်ရှားရှိပါလျက်နှင့် သမီးဟုခေါ်ခွင့်
မရအောင် ခြားနားစေသောတံတိုင်းကြီးသည် မိမိ၏အကျဉ်းတန်း
လှသော သည်မျက်နှာနှင့် သည်ခြေတစ်ဖက်ပါလားဟု တွေးမိပြန်
တော့ ဆွေးရိုပ်သန်းနေသော မျက်လုံးအိမ်ဝယ် မျက်ရည်စတွေက
ငွေ့သီလာပြန်သည်။

ဆလိုင်းရိုထန်းသည် တိမ်လွှာတွေလွှမ်းခြုံထားသော ခေါ်နှု
သုမ္ပါးတောင်တန်းတွေကို မျှော်ကြည့်ရင်း လွင့်မျောသွားသော တိမ်
လွှာတွေအောက်က တစ်စတစ်စပြန်ပေါ်လာသော ခေါ်နှုသုမ္ပါး

တောင်တန်းတွေလို သူ၏ အတိတ်ကကြေးမှုရိပ်တွေလည်း ပစ္စာပြန်
အာရုံတဲ့သို့ တစ်စတစ်စပြန်လည်အသက်ဝင် လူပ်ရှားလာကြလေ
သည်။ အတိတ်က ကြေးမှုးရိပ်၊ ဆလိုင်းရိုထန်းအဖို့တော့ ထာဝရ
ပစ္စာပြန်။

□ □ □

အခန်း (၂)

အခန်းအောင်းကာ အနားယူရင်း သင်ခန်းစာတွေ ပြန်လေ
လာနေသော ဆလိုင်းရှိထန်းသည် အဆောင်မျှူးက အညွှတွေ့ရန်
လာခေါ်သဖြင့် အညွှတွေ့ဆောင်သို့ ဆင်းလာခဲ့သည်။

“**မြော်...** ဘယ်သူများလဲလို့၊ သက်ထားဝေတို့ပါလား
ဘယ်နှယ်လဲ... နေကောင်းသွားပြီလား”

ဆလိုင်းရှိထန်းသည် အညွှတွေ့ထဲတွင် ထိုင်စောင့်နေကြသော
သက်ထားဝေနှင့် အဖော်မိန်းကလေးကို တအုံတဗျာတ်ဆက်ရင်း
ဆက်တိခို့မှာ အသာလေးဝင်ထိုင်လိုက်သည်။

“ဝေ... နေကောင်းသွားပါပြီဆလိုင်း၊ သူက င့်သူငယ်ချင်း
လွှဲမေဂျာက ဥမ္မာသန်းတဲ့...” သက်ထားဝေက သူအဖော် မိန်း
ကလေးနှင့် မိတ်ဆက်ပေးသဖြင့် ဆလိုင်းရှိထန်းက အပြုံးဖြင့် အသိ
အမှတ်ပြုလိုက်သည်။

“အမျိုးသားတွေနေတဲ့ အဆောင်ကို လာတဲ့အတွက် ဝေတို့ကို
အထင်တော့ မသေးပါနဲ့နော်...”

သက်ထားဝေက ရယ်ရယ်မောမော ပြောလိုက်သဖြင့်
မိန်းကလေးတွေနှင့် အရောတဝ် မနောဘူးသော ဆလိုင်းရှိထန်း
တစ်ယောက် နည်းနည်းတော့ မျက်နှာပူသွားမိသည်။ အတန်းတက်
ချိန်မြို့ အဆောင်မှာဘယ်သူမျှမရှိ။ သူသာဌာနမျှူးက တရားဝင်

ခွင့်တစ်ရက်ပေးထားသဖြင့် အဆောင်မှာကျွန်နေခဲ့ခြင်းဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သူငယ်ချင်းတွေ စိုင်းစမည့်အန္တရာယ်မှ လွှတ်သွားသဖြင့် ရင်အေးမိတာကတော့ အမှန်။

“ဘာဖြစ်လို့ အထင်သေးရမှာလည်း သက်ထားဝေရယ်။ ဒါနဲ့ဘယ်လို့ ခုံစစ်ပြီး ဒီအဆောင်ကို ရောက်လာကြတာလဲ”

“ရှင့်သူငယ်ချင်း ဝင်းဆွဲရဲ့မြေပုံညွှန်းနဲ့ ရောက်လာတာလေ။ ဝေနေမကောင်းတုန်းက ဗိုဝင်းဖြော်ပြီး ကူညီခဲ့တဲ့အတွက် ကျေးဇူးတင်ရင်း လက်ဆောင်တွေလည်းပေးချင်လို့ ဒီအဆောင်ထိ လာခဲ့ကြတာပါ။ လက်ဆောင်ဆိုလို့ တွေ့မဟုတ်ပါဘူး။ ကြတ်ဥတွေနဲ့ နွားနှီးတွေပါ။ တန်ဖိုးမရှိပါဘူး”

သက်ထားဝေက ပြောပြောဆိုဆို လက်ဆောင်တွေထည့်လာသော ကြိမ်လက်ဆွဲခြင်းလေးကို ဆလိုင်းရှိထန်းရှုံးက ဆက်တိခုံကလေးပေါ် တင်ပေးလိုက်သည်။

“ဟာ... အားနာစရာကောင်းလိုက်တာ သက်ထားဝေရယ်။ ကျွန်တော် သွေးလျှောက တစ်ခုတစ်ရာကို မျှော်ကိုးသလိုဖြစ်နေပြီ...”

“မဟုတ်ဘူး... မဟုတ်ဘူး။ ဆလိုင်း အထင်မှားနေပြီ။ ဆလိုင်းရဲ့စေတနာကို လက်ဆောင်တွေနဲ့ တန်ဘိုးဖြတ်တာလည်း မဟုတ်ပါဘူး။ ဒုံးလက်ဆောင်တွေဟာ ဆလိုင်းရဲ့ ဗိုဝင်းနှုန်းစာရင် မပြောပလောက်ပါဘူး...”

သက်ထားဝေက ပြောပြောသလဲ ရှင်းပြလိုက်သည်။

“ကျေးဇူးတင်ပါတယ် သက်ထားဝေ။ အင်း... ဒီတစ်လတော့ ဝင်းဆွဲနဲ့ကျွန်တော် ရိုက္ခာတော့ ဖူးလုံသွားပြီ...”

ဆလိုင်းရှိထန်းက ခြင်းထက် ကြက်ဥတွေကိုကြည့်ပြီး ခပ်နောက်နောက် ပြောလိုက်သဖြင့် အားလုံးရယ်မောလိုက်ကြသည်။

“ကဲ... ဝေတို့ကို ပြန်ခွင့်ပြုပါပြီး။ ဝေတို့ကျောက်ဆည်မှာ သိတင်းကျွတ်ဆင်ပွဲလည်း နဲ့ပြီဆိုတော့ ဆင်ပွဲကျေမှုပဲ ကျောက်ဆည် အလည်၏တော့မယ်။ ဖေဖေမေမတို့နဲ့လည်း မိတ်ဆက်ပေးချင်လိုပါ...”

အမျိုးသားတွေနေသော အဆောင်မှာ ကြာကြာထိုင်၍ မသင့်တော့မှန်းသိသော သက်ထားဝေက ပြန်ဖို့ပြင်လိုက်သည်။

“ကောင်းပါပြီဗျာ... သက်ထားဝေတို့ကို ဘာနဲ့မှ ညည်မခဲ့လိုက်ရလို့ သိပ်အားနာနေတာ...”

ဆလိုင်းရှိထန်းက အားနာပြီးရင်း အားနာတာ ခေါင်းချည်း သာ ကုတ်နေမိလေသည်။

“ကိုစွမ်းရှိဘူးဆလိုင်း အားနာရမယ့်လှတွေမှ မဟုတ်တာ ဆလိုင်းကလဲ...”

သက်ထားဝေက ပွင့်လင်းစွာ ရယ်ရယ်မောမော ပြောနေသော်လည်း ဆလိုင်းရှိထန်းကတော့ အားနာမဆုံးဖြစ်နေ၏။

ဆလိုင်းရှိထန်းသည် သက်ထားဝေတို့ ပြန်သွားတော့မှ သက်ပြင်းမောကို အသာချုပ်း ဒိုပ်ဆောင်ပေါ်သို့ ပြန်တက်လာခဲ့သည်။ မိန့်မလှေးတွေ မလာစဖူး ရောက်လာသောနှေ့ကျေမှု ဘာနဲ့မျှေးညဉ်မခဲ့လိုက်ရသဖြင့် ကိုယ့်ကိုကိုယ်လည်း အလိုမကျဖြစ်နေ မိသည်။

တကယ်တော့ သူနှင့်သက်ထားဝေက မန္တလေးတက္ကသိုလ် ဘူးမိပေဒနောက်ဆုံးနှစ် တစ်မေဂျာတည်းဖြစ်သည်။ သက်ထားဝေ

က ကျောက်ဆည်သူဖြစ်ပြီး သူကဲ့သိုပင် အဆောင်နေကျောင်းသူ ဖြစ်သည်။ သို့သော် အခြေအနေအရ မိန်းကလေးတွေနှင့် ခပ်ကင်းကင်းနေခဲ့သော ဆလိုင်းရှိထန်းနှင့် မာနတံခွန်ထူထားသော သက်ထားဝေသည် မေးထူးခေါ်ပြာ မပြာနှင့် မျက်နှာချင်ပင် မဆိုင်ကြဘူးချေ။ တက္ကသိုလ်မှာတော့ ဆလိုင်းရှိထန်းအား ခေတ်ကို ဥပော်ဘုရားပြုထားသော တောင်ပေါ်သားလူရိုးလူအ တစ်ယောက် အဖြစ်သာ သဘောထားကြသည်။

ဆလိုင်းရှိထန်းသည် ခေတ်ကိုမျက်ခြေဖြတ်သူ မဟုတ်သော လည်း ဂုဏ်ပကာသနတွေ လွမ်းခြေထားသော တက္ကသိုလ်၏ ရှင်ပုံ လွှာသည် သူဘဝ၏ အဓိကလိုအပ်ချက်မဟုတ်။ ဘုံးတစ်ခုရရှိရေး သာ အဓိကလိုအပ်ချက်မှို့ ပညာရေးကိုသာ ဦးစားပေးခဲ့ခြင်းဖြစ် သည်။

သက်ထားဝေကတော့ ပြည့်စုံချမ်းသာသော မိသားစုံမှ ဆင်းသက်လာသူပိုပီ ဘဝမာနထားသည်။ တက္ကသိုလ်မှာ 'ကွင်း' မရသောသည်း အလှဆုံးစားရင်းထဲတွင် ထိပ်တန်းက ပါဝင်နေ၏။ သည်တော့ ဘဝမာန၊ အလှမာန၊ ပညာမာန စသည်ဖြင့် မာနတွေ အထပ်ထပ်ပိုင်းရှုထားကာ မာနတံခွန်ထူထားသော သက်ထားဝေ နှင့် သူလို တောင်ပေါ်သား အညွတ်တစ်ယောက်၏ ဆုံးတွေ့မှုသည် လူပြည်က အပ်တစ်ချောင်းနှင့် ပြဟမှာပြည်က အပ်တစ်ချောင်း ဆုံးတွေ့သလို ဖြစ်နေလေသည်။

ဖြစ်ချင်တော့ တစ်မြှန်တစ်ရက်က သက်ထားဝေ တစ်ယောက် အတန်းထဲမှာ ရှုတ်တရက်မှုးမေ့သွားသဖြင့် အရေးပေါ်ဆေးရုံ တင်လိုက်ရသည်။ အခြေအနေအရ သက်ထားဝေအတွက် အေဘီသွေး

အရေးပေါ်လိုအပ်နေ၏။ သည်မှာတင် ဝင်းဆွဲ၏ ဖော်ကောင် လုပ်မှုကြောင့် သက်ထားဝေအတွက် အေဘီသွေးပိုင်ရှင် ဆလိုင်းရှိထန်းက သွေးတစ်ပုလင်း လျှော့လိုက်သည်။ တက္ကသိုလ် ကျောင်းသား/ကျောင်းသူ အချင်းချင်း၏ လူမှုရေး မျက်နှာစာ အဖြစ် သဘောထားခဲ့သော်လည်း မာနရှင်သက်ထားဝေ တစ်ယောက် အခုလို ရောက်လာလိမ့်မည်ဟုတော့ ဆလိုင်းရှိထန်း မထင်ခဲ့ချေ။ အခုတော့ သက်ထားဝေနှင့် ပထမဗီးဆုံးအကြိမ် မျက်နှာချင်းဆိုင်ဆုံးဘူးပြီး သူရင်ထဲမှာ ပထမဗီးဆုံးအကြိမ် ထူးဆန်းစွာလှပ်ရှားနေမိသည်။ သက်ထားဝေ၏ အပြီးအလှတွေက အာရုံထဲ တပဲလည်လည် ကျွန်ရစ်ခဲ့သည်။ သင်ခန်းစာတွေလည်း မလုပ်ဖြစ်တော့။

“ဟေး... ဆလိုင်း... သက်ထားဝေ အဆောင်လာသေး တယ် မဟုတ်လား။ ငါ မြေပုံညွှန်းပေးလိုက်တာလေ”

ညနေ အတန်းပြီး၍ ပြန်လာသော အခန်းဖော်ဖြစ်သူ ဝင်းဆွဲက အဆောင်ပြန်ရောက်လျှင် ရောက်ချင်းပေးလိုက်သည်။

“ဟုတ်တယ် ဝင်းဆွဲ... သက်ထားဝေ ငါတို့ အဆောင် လာသေးတယ်က္ဗာ။ ထင်မထားခဲ့တော့ ငါ အဲ့အေသွားတယ်။ မင်းသိတဲ့အတိုင်း သက်ထားဝေက တို့လိုကောင်ကို လူထင်တာမှ မဟုတ်တာ။ ငါပေမဲ့ ကျေးဇူးတရားတော့ သိတတ်ပုံရတယ်က္ဗာ။ ပြီးတော့ ဖော်ရွှေပွင့်လင်းတယ်။ အခုမှာ စကားပြောဘူးတဲ့ ငါကို တောင် ဆလိုင်တဲ့ သူကိုယ်သူလည်း ဝေတဲ့ ကျောက်ဆည်ဆင်ပဲ ကျေရင် အလည်ခေါ်ပီးမှာတဲ့”

ဆလိုင်းရှိထန်းက ချွန်းချွန်ဝေအောင် အသားယူပြောနေ သဖြင့် ဝင်းဆွေက နားကြားပြင်းကပ်လာကာ မျက်စောင်းထိုးလိုက် သည်။

“သက်ထားဝေက ကျောက်ဆည်တောင် အလည်ခေါ်နေပြီ ဆိုတော့ အခြေအနေကောင်းသားပဲ။ တို့တက္ကသိုလ်မှာ အတွဲမရှိရင် လူရာမဝင်ဘူးကွဲ။ သက်ထားဝေက တို့မေဂျာမှာ အလှူဘုရင်မ တစ်ပါးဆိုပေမယ့် ဖိုင်နယ်သာပြီးတော့မယ် အတွဲမရှိသေးဘူး။ မင်းလည်းအတွဲမရှိသေးဘူး မဟုတ်လား။ ဒီတော့ မတွဲဖူးစူးအတွဲထူး သွားအောင် မင်းကြိုးစားကြည့်ပါလား”

ဝင်းဆွေက သူလိုရာကိုဆွဲတွေးပြီး မြောက်ပေးနေ၏။ ဆလိုင်းရှိထန်းသက်ပြင်းကို တိုးတိတ်စွာ ချလိုက်မိသည်။

“မလုပ်ပါနဲ့ သူငယ်ချင်းရာ။ သက်ထားဝေက သူရဲ့အပေါ် ကျေးဇူးရှိခဲ့ဘူးလို့ အပြန်အလှန်ဆိုတဲ့ လူမှုရေးသဘောတရားအရ တွဲပြန်တာပါ။ ငါလို့ တောင်ပေါ်သားတစ်ယောက်ကို သက်ထားလို ပိုန်းကလေးက စိတ်ကူးထဲတောင် ထည့်မှုဗာမဟုတ်ဘူး။ ပြီးတော့ သံယောဇ်ဆိုတာ မတွယ်တာကောင်းဘူး။ တွယ်တာမိရင်လည်း ဖြတ်ရခက်တယ်။ ငါမှာ ဒေသအတွက် မိသားစုအတွက် ပေးဆပ် ရအုံးမယ့် ဝတ္ထရားတွေ ရှိသေးတယ် သူငယ်ချင်း။ ဒီတော့ ငါဟာ ငါဒီအတိုင်း နေတာပဲကောင်းပါတယ်ကွာ”

ဆလိုင်းရှိထန်းက ရင်ထဲရှိသည့်အတိုင်း ပြောပြလိုက်ပေမယ့် အားငယ်သံတွေ ရောစွာတော်နေ၏။ မြောက်ပေးမယ့်သာ မြောက်ပေး နေသော်လည်း ဆလိုင်းတစ်ယောက် ပြည်နယ်၏အထောက်အပံ့ တစ်စုံတစ်ရာဖြင့် တက္ကသိုလ်ရောက်လာမှန်း ဝင်းဆွေလည်းသိသား

ပင်။ သည်တော့ သက်ထားဝေနှင့် ပတ်သက်ပြီး ရေလာမြောင်းပေးလုပ်ဖို့ ဝင်းဆွေမကြိုးစားတော့။

တကေယ်တော့ ဂုဏ်ပကာသနတွေ အလှုအပတွေဖြင့် လွမ်းပြုထားသော တက္ကသိုလ်နယ်မြေသည် နှလုံးသား လွှဲပ်ရှားဖွယ် ကောင်းသော နေရာဒေသမဟုတ်လား။ သို့သော် ဆလိုင်းရှိထန်း အဖို့တော့ ဘဝပေးအခြေအနေက သူနှစ်လုံးသားကို လွှဲပ်ရှားခွင့် မပြုခဲ့ခဲ့။ တက္ကသိုလ်တက်ရန် တောင်ပေါ်က ထွက်လာကတည်းက ဒေသ၏အနာဂတ်ဖွံ့ဖြိုးရေး၊ မိသားစုအရေးဆိုသည့် ဝန်ထုပ်ကြီးကို သူကျောက်န်းပေါ် တစ်ခါတည်း တင်လာခဲ့ပြီးဖြစ်လေသည်။

□ □ □

အစိုး (၃)

ဆလိုင်းရှိထန်းသည် သက်ထားဝေခေါ်ရာနောက်သို့ ကူးကြီး
မပျက်လိုက်လာခဲ့သော်လည်း ကြီးမားသောသက်ထားဝေတို့
နှစ်ထပ်တိုက်ဒိမ်ကြီးကိုကြည့်ကာ သူကိုယ်သူ သေးကွေးသွားသလို
ခံစားနေမိသည်။ သက်ထားဝေက သူမိဘတွေနဲ့ မိတ်ဆက်ပေး
သည်။ သက်ထားဝေမိဘတွေက ဦးသက်တင်နှင့် ခေါ်ခင်ထားတဲ့။
သားသမီးတွေထဲမှာတော့ သက်ထားဝေက အကြီးဆုံးဖြစ်သည်။

သက်ထားဝေမိဘတွေက ဖော်ရွှေစွာ ဆက်ဆံကြသော်
လည်း လူကုန်ထဲတွေပါပီ စကားကို လိုအပ်တာထက် ပိုမဲပြောကြ
ပေ။ တိုင်းရှင်းသားရုပ်ပေါက်သော်လည်း သင့်တော်သော အရပ်
အမောင်းနှင့် သန့်ပြန်သော သူရုပ်ရည်ကြောင့် သက်ထားဝေတစ်
ယောက် အပြောအဆိုတော့ လွှတ်ကင်းခဲ့သည်။

သည်နောက သိတင်းကျွတ်လဆန်း ၁၃ ရက်နေ့ဖြစ်သည်။
ဆင်ပွဲအကြောင်းမြို့ ကျောက်ဆည်တစ်မြို့လုံးသည် ဆင်အကတိုက်
သံတို့ဖြင့် အသက်ဝင်နေသည်။ အလူပြဆင်များ ပြီင်ပွဲဝင်ဆင်များ
သည် တစ်လမ်းဝင်၊ တစ်လမ်းထွက်နှင့် အလူခံရင်း ကပြဖော်ဖြေ
နေကြသည်။ နေ့လည်ကတည်းကပင် သက်ထားဝေတို့အိမ်ရွှေ့ကို
ဆင်အဖွဲ့တွေ အလူခံလာရင်း တစ်ဖွဲ့ပြီး၊ တစ်ဖွဲ့ရောက်လာကာ
ကပြဖော်ဖြေကြသည်။ ဉာဏ်စောင်းလာသည့်တိုင် ဆင်အဖွဲ့က

မပြတ်သေး။ သက်ထားဝေတို့မိဘလို လူကုန်ထဲ အိမ်တိုင်းကို ဘယ် ဆင်အဖွဲ့မှ အလွတ်ပေးဟန် မတူချေ။ သက်ထားဝေမိသားစုတို့ ကလည်း တစ်ဖွဲ့ပြေား၊ တစ်ဖွဲ့လျှော့လိုက်သည်မှာ ရက်ရက်ရောရောပင်။

ဆင်နာမည်တွေကလည်း ကဗျာဆန်ဆန်လေးတွေ။ ဒရာ မင်းတဲ့။ စောလူးမောင်တဲ့။ ရွှေမိုးထောင်တဲ့။ နှဲ့ဆီးတဲ့။ ကျွန်တာ တွေတော့ ဆလိုင်းရှုထန်း မမှတ်မိတော့။ သက်ထားဝေက တိုက တွေ့န်းသဖြင့် ဆလိုင်းရှုထန်းက ဝင်းဦးဦးရွှေရည်သိချင်းကို ဒရာ မင်းဆင်အဖွဲ့အား တောင်းဆိုလိုက်သည်။ ဒရာမင်းဆင်အဖွဲ့က သိချင်းနှင့်အညီ ထိုးဒယားအက ကပြတော့ အလွန်သဘောကျ သွားသည်။

တကယ်တော့ ဆင်ရုပ်ကြီးထဲတွင် လူနှစ်ယောက်က ခေါင်း ပိုင်းတစ်ယောက်၊ ခါးပိုင်းတစ်ယောက်ဝင်ကာ ကပြခြင်းပင်။ ဆင် ကိုယ်ထဲက လူနှစ်ယောက်ကို မမြင်ရတော့ အပြင်မှာ ဆင်ကြီး တကယ် ကနေသည်ဟု ထင်မှတ်ရလေသည်။

ဆလိုင်းရှုထန်းသည် အတွင်းထဲကနေ ဆင်ရုပ်ကြီးကို ထမ်းပြီး ဆိုင်းချက်နှင့်အညီ ကပြနိုင်သော ဆင်ကိုယ်ထဲက လူနှစ် ယောက်ကိုတော့ စိတ်ထဲကနေ ခီးကျွှေးနေမိသည်။ ရွှေချည်၊ ငွေချည်၊ ကော်ကြယ်တိဖြင့် တစ်ဖွဲ့နှင့်တစ်ဖွဲ့ အပြင်အဆိုင် အလှဆင်ထား သော ဆင်များကတစ်မျိုးစီ လှကြပါသည်။ ကပြန်တော့လည်း တစ်မျိုးစီ ကြည့်ကောင်းသည်။ ဆင်အကကို ရွှေးတွေ့န်းက အိုးစည်း ဖိုးပတ်စသည်၌ နိုးရာတဲ့ရိယာများဖြင့် ကခဲ့ကြသော်လည်း အခုအခါ မှာတော့ ခေတ်ပေါ်တဲ့ရိယာ၊ ခေတ်ပေါ်သိချင်းတိဖြင့် ကပြလာကြ သည်ဟု သက်ထားဝေက ရှင်းပြသည်။

သက်ထားဝေတို့ အိမ်ရှေ့လာဖျော်ဖြေသော ဆင်အဖွဲ့က လည်း မပြတ်တော့ သက်ထားဝေတို့ အိမ်ရှေ့လမ်းပေါ်မှာ ဆင် အကလာကြည်သော ပရိသတ်တို့ဖြင့် စည်ကားနေလေသည်။ လျနေရောက်မှ ဆင်အဖွဲ့လည်း တဖြည်းပြည်းခဲ့သွားတော့သည်။ ထိုအခါကျေမှာ ဆလိုင်းရှုထန်းနှင့် သက်ထားဝေသည် ထိုပါလမ်းလျှောက်ထွက်လာကြသည်။ ကမ်းနံဘေးရှိ သက်ထား ဝေတို့ အိမ်ကနေပြီး မီတော့ဆည်ကို လျမ်းမြင်နေရသည်။

“ဘယ်နှုတ်လ ဆင်အက ကြည့်ကောင်းရဲ့လား”

သက်ထားဝေက လမ်းလျှောက်လာရင်း မေးလိုက်သည်။

“အင်း... ဆင်အကတွေ အရမ်းကြည့်လိုကောင်းပါတယ်။ အဲဒီလို ကြည့်လိုကောင်းအောင် ဆင်ရုပ်ထဲကနေ ဟန်ချက်ညီညီ ကနိုင်တဲ့ ဆင်မင်းသားနှစ်ယောက်ကိုတော့ ပိုပြီးခီးကျွှေးတယ်ဗျာ။ ကျောက်ဆည်က ဆင်ပွဲအကြောင်းကိုတော့ ကြားဖူးတာကြာပါပြီ။ အခုမှ ကြံ့သွားတာပဲ။”

ဆလိုင်းရှုထန်းက နှစ်ယောက်ကြားမှာ ကြနှေ့မပျက်စေရန် စကားခေါ်လိုက်သည်။

ပြီးမှု...

“အင်း... ဝေသိသလောက် ပြောပြရရင်တော့ ပုဂံခေတ် ဆီပြန်သွားရမှာပဲ။ ပုဂံပြည့်ရှင် အနော်ရထာမင်းကြီးက သီဟိုင်း ဘုရင် ပါတ္ထသနမင်းကြီးဆိုက မြတ်စွာဘုရားရဲ့ လက်ပဲအောက် စွဲယ်တော်ပွားတစ်ဆူကို ပင့်ဆောင်ခဲ့တယ်။ အနော်ရထာမင်းကြီးက ရှင်အရဟံရဲ့ ဉာဏ်အောင် အဲဒီစွဲယ်တော်ပွားကို ဆင်မယဉ်သာ ဆင်ဖြူတော်ပေါ်တင်ပြီးတော့ အမို့ကြာန်ပြုတော်မူပြီး လွတ်တော်မူ

ခဲ့တယ်။ ဆင်မယဉ်သာ ဆင်ဖြူတော်ဟာ ပထမတန်းကျည်တော် ပေါ်ရောက်တယ်။ အဲဒီကနေ တူရွှင်းတောင်ပေါ်ရောက်တယ်။ အဲဒီကနေ အခုမြင်နေရတဲ့ သာလျောင်းတောင်ထိပ်ပေါ်သို့ရောက် လာပြီး ခက်ဝံတော်မူတယ်။ သာလျောင်းတောင်ပေါ်က ပြန်ဆင်း လာတဲ့ ဆင်ဖြူတော်ဟာ ခဲ့ရွှေတောင်ပေါ်ရောက်သွားတယ် တဲ့ . . . ”

အနောက်ရထာမင်းကြီးက ဆင်ဖြူတော်ရောက်ခဲ့တဲ့ တောင် ထိပ်တိုင်းမှာ စေတိတစ်ဆုံး တည်တော်မူခဲ့တယ်။ သာလျောင်း တောင်ပေါ်တည်တဲ့ စေတိကိုတော့ ရွှေသာလျောင်း စေတိလို့ ခေါ်တယ်လေ။ အနောက်ရထာမင်းကြီးက ရွှေသာလျောင်းတောင်စေတိ မှာ နှစ်စဉ်သိတင်းကျေတ်လပြည့်နောက်တိုင်း ဆွမ်းတော်ကြီးကပ် ပွဲနဲ့ စွဲယ်တော်တင်တဲ့ ဆင်ဖြူတော်ကိုလည်း ငါကဲ့သို့ပင်ဆင် (၁၀) မျိုးတို့ အရှပ်နဲ့ လျှော့နှုန်းပူဇော် အမျှပေးဝေကြဖို့ အဓိဋ္ဌာန်ပြုထား တော်မူခဲ့တယ်။ ဒါကြောင့် သိတင်းကျေတ်လပြည့်နောက်တိုင်း ရွှေသာလျောင်းတောင်တက်ပြီး ဆွမ်းတော်ကြီးကပ်ပွဲနဲ့ ဆင်လှူပွဲကျင်းပရတယ်။ ဆင်လှူပွဲကို အတီးမှုတ် အကအခုန်တွေနဲ့ ပူဇော်ရာကနေ ဆင်ကပွဲတော်ဖြစ်လာတယ်။ ဝေသိသလောက်က ဒီလောက်ပဲ . . . ”

ဆလိုင်းရှိထန်းသည် သက်ထားဝေပြောပြချက်ကို ခေါင်း တငြိမ်းငြိမ်းဖြင့် နားထောင်ရင်း လိုက်ပါလာသည်။

“ဝေအခုလု စိတ်ရှည်လက်ရှည်ရှင်းပြတဲ့အတွက် နမောနီး”
“နမောနီးဆိုတာ ဘာလဆလိုင်း”

“သော် . . . နမောနီးဆိုတာ ဆလိုင်းတို့ ချီးချင်းစကားပါ။ အမိပ္ပာယ်က ကျေးဇူးတင်ပါတယ်လို့ ပြောတာ”

ဆလိုင်းရှိထန်းစကားကြောင့် သက်ထားဝေပြီးလိုက်သည်။ နှစ်ယောက်သား ဗီးတော့ဆည်ထိပ်သို့ ရောက်လာကြသည်။ ပြီးမှ ရေထိန်းတဲ့ ခါးပေါ်ပြုလုပ်ထားသော လူကူးတဲ့တားလေးအတိုင်း တက်လာကြသည်။ ပြီးတော့တဲ့တား အလယ်မှာရပ်ရင်း ဇော်ဂျီမြစ် ၏ ရှေခင်းကိုကြည့်နေကြသည်။ ဇော်ဂျီမြစ်ရောက အဝါရောင်သန်း ကာ တသွ်သွင်းသွားသွားဆင်းနေကြ၏။

“ဒီဘာ်မြောင်းမြှေ့က ဗီးတော့မြောင်းလို့ခေါ်တယ်။ ဒီဆည် ကတော့ ဗီးတော့ဆည်ပေါ့။ ဒီမြစ်ကတော့ နိုင်းဇော်ဂျီမြစ်လော့။ ကမ်းဘေးဝယာတွေမှာ လူနေ့ခိုင်တွေရှိတော့ ဆလိုင်းမြင်တဲ့ အတိုင်း ကမ်းပါးမပြုအောင် ကျောက်ဆလုပ်ပြီး ထိန်းထား တာလေ . . . ”

သက်ထားဝေက ရှင်းပြသည်။

“နေပါး . . . ဒီဇော်ဂျီမြစ်ရဲ့ ရာဇ်ဝင်ကလည်း ဒဏ္ဍာရိပုံ ပြင်ဆန်ဆန်ပါပဲ။ ရွှေးတုန်းက ပင်းတယမင်းသားလက်ချက်နဲ့ သေဆုံးသွားတယ်။ ဒါပေမယ့် ဘိုလုးက ဥပပတ္တိပိဋ္ဌသန္တေနဲ့ ဇော်ဂျီ ဖြစ်သွားတယ်တဲ့။ ဇော်ဂျီဖြစ်တာနဲ့ သေငယ်လောနဲ့ များနေတဲ့ မင်းသားကို တကယ်သေပြီးထင်ပြီး မင်းသားရဲ့ကြုံယာတော် ရှင်မိယာကို ခိုးပြေးတယ်တဲ့။ အခု ရှင်းပြည့်နယ်တောင်ပိုင်းက ပင်းတယမြှုနဲ့ (၃) မိုင်အကွားမှာရှိတဲ့ ရေဖြော့အနီးက တောင်ခြေ ကိုရောက်လာတော့ ရှင်မိယာက ပရိယာယ်ဆင်ပြီး ဇော်ဂျီကို ရေအိုင်ထဲ တွေ့နဲ့ချတယ်။ ဒီတော့ ဇော်ဂျီလည်း တန်ခိုးတွေပြုပြီး

ရေနစ်သေဆုံးသွားတယ်တဲ့။ ဒါကြောင့် အောင်ရှိသေတဲ့ အဲဒီရေတွက်
ကို အောင်ရှိရေတွက်လို့ ခေါ်ရာကနေ အဲဒီရေတွက်ကနေ စီးဆင်း
လာတဲ့မြစ်ကိုလည်း အောင်ရှိမြစ်လို့ပဲ တွင်သွားတယ်လေ”

“ဝေကဘယ်ဆိုးလို့လဲ၊ ပဟုသုတပြည့်စုံသားပဲ”

ဆလိုင်းရိုထန်းက ချိုးကျူးနေသဖြင့် သက်ထားဝေက
ရယ်လိုက်သည်။

“မော်... ဆလိုင်းရယ်... ဝေက အဲဒီလောက်ကြီးလည်း
မဟုတ်ပါဘူး။ ဝေစတဲ့အဲတဲ့ ကိုးခရိုင်သမိုင်းထဲက မှတ်မိသလောက်
ပြောပြတာပါ...”

ဆလိုင်းရိုထန်းက ခေါင်းတပြီမှုပြီမှုနှင့် ပြီးလိုက်သည်။
သက်ထားဝေကတော့ သူမသိတဲ့ အချက်တွေ မမေးပါစေနဲ့ဟု
ကျိုတ်၍ ဆုတောင်းနေမိသည်။

နောက်တစ်နေ့ ဆလိုင်းရိုထန်းနှင့် သက်ထားဝေသည်
တောင်ခြေကွင်းပြင်က ပဟိုမဏ္ဍာ်မှာ ဆင်ကပွဲလိုက်ကြည့်ကြ
သည်။ သက်ထားဝေ ဖေဖေမျက်နှာနှင့် သက်ထားဝေတို့နှစ်
ယောက်ကို ကော်မတီလူကြီးတွေက ညည်ခံစင်ပေါ်နေရာပေးကြ
သဖြင့် ကူးနှေ့ရရ ကြည့်ကြသည်။ ကွင်းပြင်တစ်ခုလုံး ခြေတစ်ဖါး
ချစ်ရာပင် နေရာမလပ်အောင် ကြိုတ်ကြိုတ်တိုးစည်းကားနေသော
လူပင်လယ်ကြီးကိုကြည့်ပြီး ဆလိုင်းရိုထန်းတစ်ယောက် အုံညွှန်မိ
သည်။

ပြုင်ပွဲဝင်သော ဆင်တိုင်းသည် ရှိုးရာအတိုင်း ဘုရားကန်
တော့၊ နတ်ပင့်၊ စားတော်တိုက်၊ ဆင်ကြိမ်းလက်ာ၊ ဆင်ဖမ်းလေး
ကင်း၊ ဆင်ဖမ်းမိတဲ့အခါ အရှိုင်က၊ ပုံယောက်အက စသည်ဖြင့်

ဦးစွာကပြယ်ပြိုင်ရသည်။ ပြီးတော့မှ ခေါ်ပေါ်တူရိယာ၊ ခေါ်
ပေါ်တေးသီချင်းတို့ဖြင့် ယုံးပြိုင်ကပြကြသည်။ ဒီနှစ်တော့ ဒရာ
မင်းဆင်က ပထမရာသွားလေသည်။

ဆလိုင်းရိုထန်းနှင့် သက်ထားဝေသည် လပြည့်နေ့မာနက်မှာ
ရွှေသာလျောင်းတောင်ပေါ်တက်ရန် ထွက်လာကြလေသည်။ ကျောက်ဆည်ရောက်ဖူးသော အညှိသည်တစ်ယောက်အဖွဲ့ ရွှေသာ
လျောင်းတောင်ပေါ်မှ မရောက်ရင် ကျောက်ဆည်ရောက်ဘူးသူဟု
သတ်မှတ်၍ မရေချွေ။ ဆင်နှစ်ကျောင်မှုမ်းမှ စောင်းတန်းအတိုင်း
နှစ်ယောက်သားတက်လာတော့ ဆွမ်းတော်ကြီးအဖွဲ့နှင့် ဆင်လျှော့
အဖွဲ့တွေ ပြန်ဆင်းလာကြပြီ။ သို့သော် စောင်းတန်းတစ်လျောက်မှာ
တော့ လူတွေသည် အတက်အဆင်းတွေဖြင့် ကြိုတ်ကြိုတ်တိုးနေဆဲ
ဖြစ်သည်။

“ဆလိုင်း... တောင်ထိပ်ပေါ်ရောက်အောင် အရင်တက်ရ^၁
အောင်နော်... အပြန်ကြမှ ဖျေးဖျေးဆင်းရင်း ကျော်လာတဲ့
ဘုရားတွေဖူးကြတာပေါ့...”

သက်ထားဝေကတိုင်ပင်သဖြင့် ဆလိုင်းရိုထန်းက သက်ထား
ဝေကိုကြည့်ကာ ခေါင်းညီတ်ပြလိုက်သည်။ စောင်းတန်းတစ်
လျောက် မျက်နှာသီတွေကသက်ထားဝေကို ကွက်ကြည့်ကွက်ကြည့်
လုပ်သွားသဖြင့် ဆလိုင်းရိုထန်းတစ်ယောက်ကြားထဲမှာ မျက်နှာ
ပူးနေမိသည်။ တောင်ပေါ်သို့စောင်းတန်းအတိုင်း ခြေလျင်တက်
သည့်အဖွဲ့များသလို ကားတွေ ဆိုင်ကယ်တွေဖြင့် တောင်ပေါ်ကား
လမ်းအတိုင်းတက်လာသည် အဖွဲ့လည်းမနည်းပါ။

နှစ်ယောက်သား တောင်ထိပ်ပေါ်ရောက်လာတော့ တောင်ထိပ်ပေါ်မှာလည်း ဘုရားဖူးပရီသတ်တို့ဖြင့် စည်းကားနေလေသည်။ ဆင်းသည့်အဖွဲ့က ပြန်ဆင်းသွားသော်လည်း တက်သည့်အဖွဲ့က အနှစ်ကောင်းနေတုံးမို့ နေရာလပ်ကို စောင့်မနေတော့တဲ့ ရာရာနေရာမှာ ဖြစ်သလိုနေရာယူကာ ဘုရားအရင်ဖူးကြသည်။ ပြီးတော့မှ နှစ်ယောက်သား ဘုရားရင်ပြင် အရှေ့ဘက်တန်းက လူမရှိသေးသော အုတ်ခုံပေးကို နေရာသွားဦးကြသည်။ သက်ထား ဝေးက အုတ်ခုံပေါ်ထိုင်ရင်း အမောဖြေနော်။ ဆလိုင်းရှိထန်းက တော့ အုတ်ဘောင်ပေါ်လက်ထောက်ရင်း တောင်အောက်က ရှုံးခေါင်းတွေကို ပြန်လည်မျှော်ကြည့်နေသည်။ မိုးရေဝထားသဖြင့် ပတ်ဝန်းကျင်က စိမ်းလန်းစို့ပြောနော်။ ရာသီဥတုသာယာနေသဖြင့် ငွေဗျိုင်းတွေက လေဟန်စီးကာပုံသန်းနေကြသည်။ ချွဲ့ဝါရောင်သန်းနေသော အော်ဂျိမြစ်ရောင့် အော်ဂျိုတံတားကို အတိုင်းသားလှမ်းမြင်နေရသည်။ အော်ဂျိုတံတားပေါ် ကားကြီးများ၊ ကားငယ်များ ဖြတ်သန်းနေကြသည်။

“ဝေ... ဟောဟိုက ဘုရားစေတီပျက်တွေ မဟုတ်လား၊ ဘာစေတီတွေလဲ။ ဘာလို့မပြုပြင်ကြတာလဲ..”

သက်ထားဝေသည် ဆလိုင်းရှိထန်း လက်ညီးညွှန်ပြရာ အရှေ့ဘက် ခပ်လှမ်းလှမ်းရှိ တောင်ကြားဆီ မျှော်ကြည့်လိုက်တော့ မြင်စိုင်းဘုရားပျက်တွေ မေးနေမှန်းသိလိုက်သည်။ မြှေတွေကင်းနေသဖြင့် ဘုရားပျက်တိုကို အတိုင်းသား လှမ်းမြင်နေရသည်။

“သို့.. အဲဒီဘုရားပျက်တွေလား။ ရှေးတုန်းက ရှုမ်း ညီနောင်သုံးပါးရဲ့နာမည်တွေ သိရင်လည်း ပြောပြပါ့်း..”

ဆလိုင်းရှိထန်းက တောင်းဆိုသဖြင့် သက်ထားဝေ ပြီးလိုက်သည်။

“အစ်ကိုအကြီးဆုံးက အသခ်ယာတဲ့ ညီအလတ်က ရာဇ်ကြိုန်တဲ့ ညီအယ်ဆုံးက သီဟသူတဲ့”

“အဲဒီ ရှုမ်းညီနောင် မင်းသုံးပါးက ဘယ်လိုလုပ်ပြီး ဒီရောက်လာကြတာလဲ”

“ရွှေးတုံးက ဘို့နှာကမြို့စားရတဲ့ ရှုမ်းစော်ဘွားကြီးမှာ သခ်အို နဲ့သခ်ဘို့ဆိုတဲ့ သားတော်နှစ်ပါးရှိခဲ့တယ်။ စော်ဘွားကြီးကွွယ်လွန်တော့ ညီနောင်နှစ်ပါး မသင့်မတင့် ဖြစ်ရာကနေ ညီယ်သခ်ဘို့ဟာ နောက်လိုက်နောက်ပါတွေနဲ့ ဒုဋ္ဌဝတီဖြစ်အတိုင်း စုန်ဆင်းလာရာကနေ အခုမြင်နေရတဲ့ မြင်စိုင်းနေရာကို ရောက်လာကြတယ်။ နောက်တော့ သခ်ဘို့ဟာ ဒီမှာရှိနေတဲ့ ပြောလူမျိုး အသည်းသွေကြယ်ရဲ့ သမီးနွေားပြီး အသခ်ယာ၊ ရာဇ်ကြိုန်၊ သီဟသူဆိုတဲ့ ညီနောင်သုံးဦးကို မွေးဖွားတယ်လေ။ အဲဒီ ညီနောင်သုံးပါး ငယ်ရွယ်တုန်းကတော့ ပုဂ္ဂိုရင် နရသီဟပတော့မင်းဆီမှာ ခဲ့တဲ့ကြတယ်။ ညီနောင်သုံးပါး အရွယ်ရောက်တော့ ဒေလကျော်စွာမင်းလက်ထက် ပိုများစောင့် ပရီရာယ်နဲ့ ကျောက်စွာမင်းကိုနှစ်းချုပြီး မြင်စိုင်းကိုပဲမင်းနေပြည်တော် တည်ပြီး မင်းပြောခဲ့ကြတယ်။ အခုလှမ်းမြင်နေရတဲ့ နေရာပေါ့”

ဆလိုင်းရှိထန်းက သက်ထားဝေအား ကြည့်ရင်း ပြီးလိုက်သည်။

တောင်ပေါ်မှာ လေက တယူးယူးတို့က်နေသဖြင့် ရှည်လျားလှသော သက်ထားဝေဆံပင်တွေက လေထဲမှာ ဝဲပျံနော်။ သည်

တော့လည်း သက်ထားဝေက တစ်မျိုးလှန်ပြန်သည်။ ဆလိုင်းရှိထန်းသည် သက်ထားဝေ ရိပ်မိမှာစိုးသဖြင့် မျက်နှာကို အတင်းလွှာဖယ်လိုက်သည်။

“ကဲ.. အမောပြီး မဟုတ်လား။ ဖြည်းဖြည်းပြန်ဆင်းရင်းနဲ့ ကျော်လာတဲ့ဘူရားတွေ ဖူးရအောင်နော်”

ဆလိုင်းရှိထန်းက သက်ထားဝေအား ပြုပြရင်း ခေါင်းညီတိုက်သည်။ နှစ်ယောက်သား တောင်ထိပ်ပေါ်ကနေ ပြန်ဆင်းလာတော့ လူတွေသည် စောင်းတန်းတစ်လျှောက် အတက်အဆင်းတွေ ဖြင့် လွှာန်းထိုးနေကြခဲ့။ အဆင်းမှာ တောင်ကလပ်က ပြီးချမ်းရေးကျောင်းတိုင်ထဲ ခဏလေ့လာရင်း ဘူရားဖူးကြသည်။ သဘော့ပုံစံတည်ဆောက်ထားသော ဓမ္မာရှုကြီးထဲမှာတော့ ပရိတ်သတ်တစ်ခုဗို့ တရားနာကြသည်။

တောင်ခြေပြန်ရောက်တော့ နှစ်ယောက်သား တောင်ခြေကားလမ်းအတိုင်း လျှောက်လာကြပြီး လေးမျက်နှာဘူရား ဝင်ဖူးကြပြန်သည်။

“ဒီဘူရားက လေးမျက်နှာဘူရားလို့ခေါ်တယ်။ ကျွန်ုတ်သားမင်းကြီး တည်ခဲ့တာလေ။ ကျွန်ုတ်သားက ပုံနှိပ်လာတဲ့ ပဲခူးစားငရေနှိပ်ကန်းနဲ့ သူရဲ့မွန်တပ်တွေကို တော်လှန်ဖို့အတွက် ဒီဒေသကလယ်တွင်း (၁၁) ရွှေက ရဲမက်တွေစုပြီး ကျွန်ုတ်သား ပိုလ်ဝင်ခဲ့တဲ့ နေရာဟာ ဒီနေရာပဲဆလိုင်း.. .”

လေးမျက်နှာ ဘူရားဖူးပြီးအထွက်မှာ သက်ထားဝေက ရှင်းပြသည်။ နှစ်ယောက်သား လေးမျက်နှာဘူရား ပျံကျချေးထဲဖြတ်လာကြစဉ် ရွေးသည်မျက်နှာသို့ အချို့က သူတို့အတွက် ကြည့်ကာ

တွက်တိုးနေကြသည်။ တကယ်တော့ ကျောက်ဆည်ဖြို့က ဖြို့ကြီးမဟုတ်သဖြင့် တစ်ဖြို့တည်းသားချင်း မသိကြရင်သာရှိမည်။ မျက်မှုန်းတော့ တန်းမိကြသည်။ သက်ထားဝေက သူမဟုတ်သလို ကူးနှေ့မပျက်လျှောက်နေသော်လည်း ဆလိုင်းရှိထန်းကတော့ အလိုလိုနေရင်း မျက်နှာပူးပြန်သည်။

“အင်း.. ဆလိုင်းလည်း ဗဟိုသူတော်တော်ရသွားတော့ ကျောက်ဆည်လာလည်ရကျိုးန်ပတယ်ဗျာ။ ဝေလည်း ကိုယ့်ဒေသအကြောင်းကို တော်တော်လေး နှုန့်စပ်စပ်သိသားပဲနော်.. .” ဆလိုင်းရှိထန်းက ချီးကျှော်နေသဖြင့် သက်ထားဝေ ပြုးလိုက်သည်။

“သော်.. ဆလိုင်းရယ်။ လူဆိုတာ အခြားဒေသအကြောင်းမသိရင်နေပါဘေး။ ကိုယ့်ဒေသအကြောင်းတော့ သိရမယ်လေ မဟုတ်ဘူးလား.. .”

“ဒါပေါ့.. ဒါပေါ့”

နှစ်ယောက်သား တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ရယ်မောလိုက်ကြသည်။

□ □ □

အဓန်း (၄)

“ဘာ.. ဘာ ပြောလိုက်တယ် သမီး”

ဖေဖော်သံကြောင့် သက်ထားဝေ လန့်သွားသည်။ ရောကြားမှ ဒေါသခိုးတွေ တရှိန်းရှိန်းတက်နေသော ဖေဖော်နှုက် လည်း မကြည့်ရတော့။ သက်ထားဝေ ခေါင်းင့်ထားလိုက်သည်။ ဖေဖေ သည်လောက်အထိ ဒေါသတွက်တာ သက်ထားဝေ မမြင်ဘူးခဲ့။ မေမကတော့ သမီးဖြစ်သူကို ခုပ်မဆိတ်ကြည့်ရင်း မျက်ရည်ပဲနေ၏။

“သမီး သူကို သံယောဇ် ဖြစ်နေပြီဟုတ်လား”

သက်ထားဝေသည် ခေါင်းင့်ထားလျှက်ပင် ခေါင်းကိုမညိတ် ရည်တဲ့ ညိတ်လိုက်သည်။ ဖေဖော်မှုဒေါသကို ချုပ်တီးသော သက်ပြင်းချသကလွှာ၍ တစ်အိမ်လုံးတိတ်ဆိတ်နေလေသည်။

“အစကတော့ သမီးတို့ခင်မင်္ဂလာကို ရိုးရိုးသားသားပလို့ ဖေဖေ အောက်မူ့ခဲ့တယ်။ သမီးရဲ့ကျွေးဇူးရှင်တစ်ယောက်ပဲဆိုပြီး ဖေဖေ နားလည်မူပေးခဲ့တယ်။ ဖေဖေ ပွင့်ပွင့်လင်းလင်းပဲ မေးမယ်။ သမီးတို့ ခြေလွှန်လက်လွန်ဖြစ်နေပြီလား.. .”

သက်ထားဝေက အတင်းခေါင်းခါပြုသည်။ သားအဖကြား မှာ မပြောအပ်သော စကားတွေမို့ သက်ထားဝေသည် ရှုက်လှသဖြင့် ခေါင်းကို ဟဟာပင်မဖော်ရတော့။ သတင်းအတိအကျ ရလာ

ဟန်တူသော ဖေဖက် ဇွဲတော်မ္မာမေးလာ၍သာ သက်ထားဝေ အမှန်အတိုင်းဖြောသည်။ အခုမှ ပိမိကိုယ်ကိုယ် ပိမိ မှားမှန်းသီ လိုက်သည်။ ဘာပဲဖြစ်ဖြစ် နည်းနည်းတော့ အချိန်ဆွဲထားဖို့ကောင်း သည်။ အခုတော့ သက်ထားဝေသည် ဒုးနှစ်လုံးပေါ်မျက်နှာအား ကာ ငိုရုံကလွှဲပြီး ဘာ့မှုမတတ်နိုင်တော့ချေ။

“ဖေဖ ရှင်းရှင်းပဲပြောမယ် သမီးဖေဖတို့မျက်စီအောက် မှာ နေတာပဲမြင်ချင်တယ်။ အဲဒါကောင် သမီးနောက်လိုက်နေနိုင် မယ်ဆိုရင်တော့ ဖေဖတို့သဘောတူတယ်။ အေး.. တောင်ပေါ် လိုက်သွားရမယ်ဆိုရင်တော့ သဘောမတူဘူး။ တောင်ပေါ်မှာ ဆိုရင် သမီးဒုက္ခရောက်မယ်။ တောင်ပေါ်က ရာသီဥတုဒဏ်ကို လည်း သမီးခံနိုင်မှာမဟုတ်ဘူး။ ပြီးတော့ သမီးမှာ အသက်ကို အချိန်မရွေး ဒုက္ခပေးနိုင်တဲ့ ရောဂါရိနေတော့ သမီးကိုစိတ်မချွဲးဘူး”

ဖေဖက သမီးဖြစ်သူကို နားဝင်အောင် အမျိုးမျိုးဖျောင်းဖူ ကြည့်သည်။ သက်ထားဝေက တသိမ့်သိမ့်ငိုးနေသဖြင့် လက်လျှော့ တာမဟုတ်သော်လည်း ဖေဖေလေသံက နည်းနည်းတော့ ပျော်သွားသည်။

“လောကမှာ ဖြစ်သင့်တာနဲ့ မဖြစ်သင့်တာ ယုဉ်လာခဲ့ရင် ဖြစ်သင့်တာကိုပဲ ဦးစားပေးရတယ်သမီး။ သမီးလည်း နောက်ဆုံး နှစ်တွေသို့လော်းသူကြီးတောင် ဖြစ်နေပြီပဲ။ ပောနနဲ့သာမည် ကို ဦးနောက်နဲ့ ဝေဖန်ဆန်းစစ်တတ်ဖို့လိုတယ်။ ဖေဖတို့လူကြီး ချင်း သဘောတူထားတဲ့ ကိုစိုးမြင့်က ဘာပြောစရာရှုလိုလဲ။ တစ် မြို့တည်းသားချင်း တစ်ယောက်အကြောင်းတစ်ယောက် သိပြီးသား

တွေ။ သမီးဒုက္ခရောက်မှာ စိုးလိုပြောနေတာ။ ဖေဖတို့စကားကို နားထောင်စမ်းပါသမီးရယ်”

မိဘတွေက သားသမီးကို အသနားခံရမယ့် အခြေအနေမျိုး ရောက်တော့ သက်ထားဝေ စိတ်သိမိက်သွားသည်။ တိုးလျှိုးတောင် ပန်လာမည့် ဖေဖေစကားတွေကိုလည်း မကြားရက်တော့ပေါ်။ သက်ထားဝေသည် ရှတ်တရတ်ထကာ အိမ်အပေါ်ထပ်သို့ ပြေား တက်လာခဲ့သည်။ ပြီးတော့ အိမ်ခန်းထဲပြေားဝင်ကာ အိပ်ရာပေါ် ဝင်းလျားမောက်၍ ခေါင်းအုံနှင့်မျက်နှာအပ်ကာ စိတ်ရှုလက်ရှိ ငိုလိုက်လေတော့သည်။ သည်ကိုစွဲတွေကို ဖေဖေ မေမေတို့သိသွားပြီ။ သက်ထားဝေ ဘာလုပ်ရမလဲ။ ဖေဖတို့ သဘောတူသော ကိုစိုးမြင့်ကိုလည်း ချစ်၍မရ။ လောလောဆယ်မှာတော့ ထွက်ပေါက် အဖြစ်မျက်ရည်တွေကိုသာ ခေါင်းအုံပေါ်သွားချမ်းလေသည်။

တကယ်တော့ တွေ့သို့လိုနယ်မြေမှာ သည်လိုအဖြစ်မျိုးက ဓမ္မးဆန်းတော့ချေ။ အထူးသဖြင့် သက်ထားဝေလို လုပ်သောမိန္ဒာ ကလေးတစ်ယောက် တွေ့သို့လိုနယ်မြေရောက်လာခြင်းသည် မည် သို့သော ယောက်ဌားလေးက ဥပက္ခာပြုခိုင်ပါမည်နည်း။ တွေ့သို့လို မှာ သက်ထားဝေကို မေတ္တာမကမ်းလှမ်းဘူးသော ယောက်ဌားလေး ဆိုတာ မရှိသလောက်ပင်။ သက်ထားဝေတစ်ယောက် မာနတဲ့ခွဲ ထူးကာ အားလုံးကို လစ်လျှော့ထားနိုင်ခဲ့သည်ပဲ။ သို့သော် ဆလိုင်း နှစ်ကျတော့ မာနမာနတွေ ဘယ်ဆီ လွှင့်ပျောက်ကုန်မှန်း မသိ တော့။ ဆလိုင်း၏ကြောင်နာမျက်လုံးတော် အကြောင်နာအပြီးတွေ အောက်မှာ သက်ထားဝေနှစ်လုံးသားတွေက ဖယ်ရောင်းလေးလို ပျော်ပြော်သွားတော့မြဲ။ ဘာကြောင့်မှန်းတော့ မသိ။ ဆလိုင်းချစ်ရေး

ဆိုလာတော့ သက်ထားဝေတစ်ယောက် အလွယ်တက္ကပဲင် ခေါင်း
ညီတဲ့မဲ့မိလေသည်။

ပြန်တွေ့မိတိုင်းလည်း ငောက်ယ်ဝေ အဲ့သွေ့မိမြဲပဲင်။ ငောအချို့
သည် ကျေးဇူးတရားနှင့် စိုးစဉ်းမျှမသက်ဆိုင်ဘဲ နှစ်လုံးသားတစ်
နေရာက ပေါ်လာသောအချုပ်ဟု ငောက်ယ်ဝေ အဖန်တလဲလဲ ဆန်း
စစ်နေမိလေသည်။ အခုတော့ သက်ထားဝေနှင့်လုံးသားထဲမှာ
ဆလိုင်းကလွှဲ၍ မည်သူကိုမှ အစားထိုး၍မရနိုင်တော့ချော့။

ဖေဖေတို့သဘောတူသော ကိုစိုးမြင့်ကြည့်ပြန်တော့ သက်
ထားဝေအဖို့ အပေါ်ယေားဖြင့် ဘာမျှမပြစ်ပြောစရာ မရှိပါ။
ဥစ္စရှိသည်။ ရပ်ရှိသည်။ ပညာရှိသည်။ ဘဝလက်တွဲဟောများချယ်
ရာတွင် သင့်တော်သောစာရင်းလည်းဝင်သည်။ သို့သော် နောက်
ကွယ်မှာ သက်ထားဝေမိဘဲတွေ့ မသိသေးသော အချက်တစ်ခုရှိ
သည်။ ဒါက ကိုစိုးမြင့်တစ်ယောက် ကွယ်ရာမှာ မိန်းမပွေ့ချင်တိုင်း
ပွေ့နေခြင်းပင်။ အမိတ်ယောင်ကျသွားပါက ပွေ့တော့မှာ မဟုတ်ပါဘူး
ဟု မည်သူက အာမခံနိုင်မည်နည်း။ သက်ထားဝေသည် ဒါတွေ့
ကိုလည်း ဖေဖေတို့ကို အသိမပေးချင်တော့။ သက်ထားဝေသည်
ကိုစိုးမြင့်ကို စိတ်ကွဲးထဲမှာ အမျိုးမျိုးချုပ်ကြည့်ဘူးသည်။ သို့သော့
ဘယ်လိုမျှချုပ်မရ။ သက်ထားဝေသည် တစ်ခါတစ်ခါတော့လည်း
အချင်၏ဆန်းကြယ်ပုံကို အဲ့ပြုစွာ ငေးမောရလေသည်။

အခုတော့ မရှောင်သာသော လမ်းမြှောင်ကြား ညားကြတာ
မျိုးမဟုတ်ပေမယ့် သွောင်နောက်ဆံထုံးပါရောနှင့် ဆံထုံးနောက်
သွောင်ပါရေး နှစ်ခုအနက်တစ်ခုခုကို ရွှေးချယ်ဖို့ ဖေဖေကရာဇ်
ပေးလာခဲ့ပြီ။ တက်ယ်တမ်းကျတော့ မိဘစကားတွေကို ဥပော်

ပြု၍ မကောင်းမှန်း သက်ထားဝေနားလည်ပါသည်။ မိဘကျေးဇူး
တွေက သက်ထားဝေအပေါ်မှာ မည်သည့်အရာနှင့်မျှ နှိုင်းယူဉ်၍
မရပါ။ ဆလိုင်းအပေါ် သက်ထားဝေ သူ့အချုပ်တွေ ပြန်လည်
ရှုပ်သိမ်းဖို့ စွန်းစားကြည့်တော့ နှင့်လုံးသားတွေက ခွင့်မပြုချော့။ မိဘ^၁
တွေနှင့် ချုပ်သူအကြားမှာ သက်ထားဝေနှင့်လုံးသားက လွန်ဆွဲနေ
လေသည်။ ရင်ထဲမှာ သောကတွေဖြင့် ခံစားရသော သည်ကာလ
တွေသည် သက်ထားဝေအဖို့ အထိုက်နှစ်အဆန်ဆုံးသော ကာလ
များပင်တည်း။

ကျောင်းပြန်တက်တော့ ရင်ထဲကခံစားချက်တွေကို ဆလိုင်း
နှင့်တွေ့လျှင် တစ်ခုမကျေနှင့်ဖွင့်အန်ပြစ်မည်ဟု အားခဲ့လာသော
သက်ထားဝေသည် တက်ယ်တမ်းဆလိုင်းနှင့် မျက်နှာချင်းဆိုင်ပြန်
တော့ နှုတ်က ဆွဲအနေပြန်သည်။ မန်းသိတာမှာတော့ ထုံးအတိုင်း
လူတွေစည်ကားနေသည်။ ကျေးဇူးပြောင်ပေါ် ပြတ်ငော်လာသော လေနှင့်
အေးနှင့် ပန်ဒါရိပ်သည် ငော်ရင်ကို အေးမြှောင်းငှာ မစွမ်းနိုင်ချော့။
ဆလိုင်းရိုးထန်ကတော့ ကြေးနှီးရောင်လွင့်နေသော နှစ်းမြှုံးနှီးကြီးကို
ငေးမောနော်။

“ဆလိုင်း”

သက်ထားဝေ၏ မပွင့်တပွင့်ခေါ်သံက တိုးတိတ်လွန်းလှ
သည်။

“ပြောလေဝေ”

ဆလိုင်းရိုးထန်အသံကလည်း ငော်သံလိုပင် အားအင်တွေ
မဲ့နော်။ ဆလိုင်းရိုးထန်းက ညီလျှလျှငော်နှုန်းလေးကို ရိုဝင်စွာ
ကြည့်လိုက်ရင်း သက်ပြင်းချုလိုက်မိသည်။

“ဝေးမိဘတွေက ဆလိုင်းနဲ့ သဘောမတူဘူးတဲ့..”

ဆလိုင်းက ရင်မောစွာ သက်ပြင်းချလိုက်မိပြစ်သည်။

“၁၀.. ဒီအကြောင်းတွေကို ဆလိုင်းသိပြီးပါပြီ။ ပြီးခဲ့တဲ့
တန်္တနွေနှင့် ဝေးမောစွာ ဆလိုင်းတဲ့ အဆောင်ရောက်လာ
တယ်။ ဝေးကို ကျောင်းပြီးတာနဲ့ ကိုစိုးမြင့်နဲ့ ပေးစားတော့မယ်တဲ့။
ဆလိုင်းကိုလည်း ဝေးအပ်၍ သာမာန်ခံငွေ့မှုထက် စည်းမကျော်ဖို့
ကောင်းပန်သွားတယ်”

“ဒီတော့ ဆလိုင်းက ဘယ်လိုပြန်ပြောလိုက်သလဲ..”

“ဝေးကို ဆလိုင်းမခွဲနိုင်ပေမယ့် ဝေးဖေဖေရှုးကိုတော့
ကျွန်တော်အနေအထိုင်ဆင်ခြင်ပါမယ်ဆိုပြီး ကတိပေးရတာပေါ့။
ဝေးကို ဆလိုင်းယုံတယ်။ ဒါပေမယ့် ကံကြွားကိုတော့ မယုံရဘူး။”
သက်ထားဝေသည် သက်ပြင်းကို ငွေ့ငွေ့လေးချလိုက်မိ
သည်။

“ဝေလေ မချစ်မနှစ်သက်တဲ့လူကို ဘဝကြွင်ဖော်အဖြစ်
လက်တွဲဖို့ဆိုတာ ဘယ်လိုမှ စိတ်ကူးကြည့်လို့မရဘူး။ ဒီတော့
ဆလိုင်းကလွှဲပြီး ဘယ်သူကိုမှ ဝေလက်မထပ်နိုင်ဘူး။ ဆလိုင်း
ဝေးကိုချစ်ရင် တောင်ပေါ်ကို မပြန်ပါနဲ့တော့လား။ ဆလိုင်း ဝေး
မိသားစုနဲ့ လိုက်နေမယ်ဆိုရင် ဖေဖေကသဘောတူမယ်တဲ့”

ဆလိုင်းရှိထန်း သက်ပြင်းကို ရှည်လွှားစွာချလိုက်ရင်း
ခေါင်းကိုလည်း အသာလေးခါလိုက်မိသည်။

“ဆလိုင်း တောင်ပေါ်ကို မပြန်လို့မဖြစ်ဘူးဝေး။ ဆလိုင်းဟာ
မိသားစုခွေးနဲ့အပြင် ပြည်နယ်ရဲ့အထောက်အပံ့နဲ့ ကျောင်းလာ
တက်ရတာ။ ဒီတော့ ဆလိုင်းမှာ မိသားစုအရေး ဒေသရဲ့အနာဂတ်

ဖို့ပြီးရေးအတွက် ပေးဆပ်စရာတွေ အများကြီးရှိသေးတယ်။
ဆလိုင်းတစ်ကိုယ်ကောင်းဆန်လို့ မဖြစ်ဘူး။ ဝေဘဲပြောဘူးတယ်
မဟုတ်လား။ အချစ်နဲ့ပတ်သက်လာရင် ဖြစ်လာတဲ့ အရာမှုန်သမျှ
အဆိုးဆုးအခြေအနေထိုး ရင်ဆိုင်ဖို့ သတ္တုတွေမွေးထားတယ်ဆို”

“၁၀ မခွဲနိုင်ဘူး ဆလိုင်းရယ်”

ရင်ခွင်ထဲတိုးဝင်လာသော သက်ထားဝေခုံးလေးကို ဆလိုင်း
ရှိထန်းက အလိုက်သင့် ဖက်ထားလိုက်သည်။ သက်ထားဝေအဖို့
တော့ မိမိမြတ်နိုးနှစ်သက်သောချစ်သူ၏ နွေးထွေးသော ရင်ခွင်
သည်သာလျှင် သူဘဝအတွက် အလုံခြုံဆုံးသောနေရာအဖြစ် ခံယူ
မိလေသည်။ မြောက်ပြန်လေ သူတ်ခနဲ့အဝေ့မှာ ဗန်ဒါရွက်ဝါလေး
က ကျူးရေပြင်ပေါ် ကြွေကျွားလေသည်။

□ □ □

(၅)

ခဲ့ပုတ်ရောင်ရှစ်ကားလေးတစ်စီးသည် ပုံတောင်ပုံညာ
တောင်ကျော်ကြီး၏ တစ်တောင်ဆစ်ခုး ကားလမ်းကျွေးအတိုင်း
ကျွေးတစ်လျှည့် ပတ်တစ်တက်ခါ ကျော်ဖြတ်နေလေသည်။ ရှစ်ကား
ကလေးကို ပခုက္ယာမှု မင်းတပ်ဖြူးအရောက် တစ်ထောင်ကျပ်ဖြင့်
ဆလိုင်းရှုထန်းနှင့် ဝန်ထမ်းအရာရှိတစ်ဦးနှစ်ဦးစင်၍ ငှားလာခဲ့
ခြင်းဖြစ်သည်။ ဝန်ထမ်းအရာရှိတစ်ဦးက ရွှေခန်းမှ လိုက်ပါလာ
ကာ ဆလိုင်းရှုထန်းနှင့် သက်ထားဝေကတော့ ကားနောက်ခန်းမှ
ကျယ်ကျယ်လွှုင့်လွှုင့် လိုက်ပါလာကြသည်။

သက်ထားဝေသည် တဘ္ဗသိုလ်ပြီးစ ဇွဲဦးရက်တစ်ရက်မှာ
တောင်ပေါ်ပြန်မည့် ဆလိုင်းရှုထန်းနောက်သို့ အပြီးအပိုင် လိုက်ခဲ့
လေတော့သည်။ တောင်တက်ကားလမ်းက မြေသားကားလမ်းပေ
မယ့် သိပ်သည်းကျော်လစ်နော်။ သက်ထားဝေသည် ဘဝမှာ
ပထမဦးဆုံးအကြိမ် နဖူးတွေ့ဒုံးတွေ့ကြုံရသော ခရီးကြမ်းမို့
ပင်ပန်းမိတာကတော့ အမျှန်။ ငါ့ရှုပ်ရည်နှင့် မလိုက်ဖက်လှသော
သည်ခရီးကြမ်းမှာ ဆလိုင်းကဝေါကို ကြည့်ပြီးသနားသွားသည်။

သက်ထားဝေသည် ဆလိုင်းရင်ခွင်ကို မြို့နှဲ့ရင်း တော်
အောက်မှာ တဖြည့်းဖြည့်းဝေးကွာသွားသော လွှင်ပြင်ကျယ်ကြီးကို
မြော်ကြည့်မိလိုက်သည်။ ရိုတ်သိမ်းပြီးစ လယ်ကွွင်းပြင်တွေက

အဝေးမှာ မူန်ဝါးစပြုနေပြီ။ ကန့်လန့်ကာတစ်ခု ဝေးကွာသွားသော မိုးကုတ်စက်ဝိုင်း၏ ဟိုမှာဘက်ကို မျှော်ကြည့်ပြန်တော့ ငော်က်လုံး ထဲမှာ ဖေဖေမေမေတို့မျှော်နှာ မောင်ငယ်၊ ညီမငယ်တို့ မျှော်နှာ တွေက ရုပ်ရှင်ပြုက်တစ်ခုဂို့ ပေါ်လာကြလေသည်။ မိသားစုကို ခွဲခွာခဲ့ရခြင်းသည် အပြီးအပိုင်းဟူသော အသိဝင်လာပြန်တော့ ငော်ထဲဝယ် ဝစ်နည်းစိတ်တွေ ဝင်လာပြန်သည်။

တကယ်တော့ လူဖြစ်လာရခြင်းသည် မိမိအတွက်လား။ မိသားစုအတွက်လား။ သူတစ်ပါးအတွက်လားဆိုသည်ကို သက်ထားဝေတစ်ယောက် ကြောင်းကျိုးကျေနစွာ မဝေဖန်မပိုင်းခြား တက်သေးချေ။ အသက်အချွေယူအားဖြင့်လည်း လူလောကအပေါ် အစွန်းဆုံးသောသဘောတရားများ အလှမ်းမပို့နိုင်ခဲ့။ အခုတော့ အတွေ့အကြုံမရင့်ကျက်သေးသော ငယ်ခွေယူပျို့မျဉ်သော နှုလုံးသား သည် အချက်တစ်မျက်နှာ တစ်ကဗ္ဗာထင်ခဲ့ပြီတည်း။

အခုချိန်ဆုံးရင် မေမေတစ်ယောက် ဘာမျှမတတ်နိုင်သည့် အဆုံး ငိုလိုချဉ်းသာ နေရော့မည်။ ညီမငယ်တွေကလည်း အမေ့နားမှာ စိုင်းလို့ ငိုကြပေရော့မည်။ ဖေဖေကတော့ တရားသမားပီပီ အရာရာကို မြို့သိပ်ကာ လူနှေ့ဖြင့် ဖုံးကွယ်ထားပေမည်။ မိန်းမ သားတို့၏ သယောဇ်ကြီးတစ်မျွမ်းက မပြောပလောက်သော်လည်း အင်အားတစ်ရပ်လို့ ခိုင်မာကြောင်း ဖေဖေက နားလည်နေသည် မဟုတ်ပါလား။

ဘာပဲဖြစ်ဖြစ် သက်ထားဝေကတော့ ပတ်ဝန်းကျင် အသစ် အဆန်းတွေကို ငေးမောလာရင်း မိခင်ရင်ခွင်အောက်မှ ထွက်ကာ လွှတ်လပ်စွာ ပုံသန်းသွားသော ငှက်ကလေးတစ်ကောင်လို့ ကြည့်နဲ့

နေမိလေသည်။ တကယ်တော့ မိဘဆွဲမျိုးတွေနှင့် အနှစ် (၂၀) ကျော်မျှ အတူတက္ခ နေခဲ့ရသည့် အညာမြေသည်လည်းကောင်း၊ ဂုဏ်ပကာသနတွေ၊ အလှအပတွေ၊ ပျော်ဆွင်ကြည့်နဲ့တွေ လွမ်း ခြေထားသော မန်းတက္ကလာသိလိုလည်းကောင်း၊ သူငယ်ချင်းတွေ နှင့် စကားတွေတို့ကာ ခိုးခိုးခဲ့ခဲ့ရသည့် မန်း တက္ကလာသိလိုလည်းကောင်း၊ ဆလိုင်းနှင့် အကြိမ်ပေါင်းများစွာ လက်တွဲလျောက်ခဲ့ဖူးသည့် မန်းသိတာ သည်လည်းကောင်း၊ သက်ထားဝေဘဝမှာ တစ်စတစ်စ သေးငယ် မူန်ပါး၍ ကျွန်းရစ်ခဲ့လေပြီ။

သူတို့စီးလာသော ဂျိတ်ကားလေးသည် ဥမေနမှောင်ရိရိ အချိန်မှာ ယောကျာက်ထုသို့ရောက်သည်။ ကျောက်ထုအဝင်မှာ “သဘောပြေတဲ့ယာမြေ” ဆိုသည့် ဆိုင်းဘုတ်ကြီးကို သက်ထားဝေက မေ့ကြည့်ရင်း အထူးအဆန်းဖြစ်ဖော်။

“ယောသားတွေက တကယ်သဘောကောင်းလို့လား”

သက်ထားဝေက ရှုတ်တရာတ်မေးလိုက်သည်။

“တကယ်သဘောကောင်းတာ ဝေရဲ့။ သဘောထားကောင်းတဲ့ ယောသားတဲ့။ သဘောဖြူတဲ့ယောသူ။ သဘောပြေတဲ့ ယောမြေတဲ့။ ယောရွာတွေမှာ သိသိမသိ ဇည်သည်လာရင် ဘယ်နှစ်ရက် နေနေ ဇည်ဝတ်ကျေကြတယ်လေ”

“သူတို့က ပမာတွေ မဟုတ်လား”

“ဗမာတော့ ဗမာပဲ။ ယောဗမာလို့ခေါ်တယ်။ ဗမာစကားပြောပေမယ့် လေယူလေသိမ်းကွဲတယ်။ ယောသားတွေက ထမင်းကို ထမန်းတဲ့။ ဟင်းကို ဟန်းတဲ့။ ချင်းကို ချော်းတဲ့”

ဆလိုင်းရှိထန်က ယောဇူးပြောပြတော့
သက်ထားဝေက တဟင်းဟင်းရယ်လိုက်သည်။ တောင်ပေါ်လမ်းမို့
မို့ချုပ်လာသဖြင့် သူတို့ခရီးမဆက်ဖြစ်တော့။ ကျောက်ထူးမှာ
တစ်ညွှန်ကြော်သည်။ ကျောက်ထူးမှာ တစ်များသည် (၁၈) မိုင်
ခန့်ကွားဝေးသော်လည်း အတက်ခရီးချုည်းမို့ နှစ်က်ခပ်စောစောပင်
ခရီးဆက်လာကြသည်။ တစ်ဆစ်ချီးကျော်လမ်းတွေမို့ ယောလွင်ပြင်
သည် တစ်ခေါ်အတွင်းမှာပင် မြင်ကွင်းအောက်က ပျောက်သွား
လေသည်။ ဂျုစ်ကားလေးသည် တောင်ခါးပန်းအတိုင်း ကျော်ခါးပတ်ခါ
ခပ်မေ့မေ့တက်နော်။ တော့တောင်တွေက တဖြည်းဖြည်း
ထူးထပ်သိပ်သည်းလာနေသည်။ တောင်ပေါ်လေနှင့်အတူ တော့ရန်
တောင်ရန်တွေလည်း သင်းပုံးပြုလာသည်။

တောင်အတက်ကျော်တွေ့ တစ်နေရာရောက်တော့ ဂျုစ်ကားလေး
သည် ဘန်ဂလိုဟန်ဆန် အဆောက်အအီးရှေ့မှာ ထိုးရပ်လိုက်သည်။
တစ်ထောက်နားစခန်းဖြစ်ရမည်ဟု သက်ထားဝေက တွေးလိုက်
သည်။ ဒရိုင်ဘာက ကားခေါင်းအဖုံးဖွင့်ကာ အင်ဂျင်ကိုစစ်ဆေး
နော်။ ဆလိုင်းရှိထန်းနှင့် သက်ထားဝေက ကားပေါ်ကဆင်းကာ
ဘန်ဂလိုထဲ ရေဝင်သောက်ကြသည်။

“ဆလိုင်း.. ဒီစခန်းက ဘာစခန်းလဲဟင်”

သက်ထားဝေက ပတ်ဝန်းကျင်ကို တစ်ချိုက်အကဲခတ်ရင်း
မေးလိုက်သည်။

“ဒီစခန်းလား လုပ်တက်စခန်းလို့ ခေါ်တယ်။ အင်း..
ဒီစခန်းလည်း သမိုင်းဝင်စခန်းပဲ ဝေရဲ့။ တစ်ချိုန်တူ့က မင်းတပ်
ဒေသက ချင်းတော်လျှို့ရေးသမားတွေ မေဂျာအဲယားခေါင်း
ဆောင်တဲ့ နယ်ချုံစစ်ကြောင်းကို ခုခံတော်လျှို့ရဲ့တဲ့ နေရာပေါ့”

“သော်.. ဒီစခန်းက အင်းလိပ်တွေကို တော်လျှို့ခဲ့တဲ့
စခန်းလား”

“ဟုတ်တယ်ဝေရဲ့။ နယ်ချုံအင်းလိပ်တွေဟာ နောက်ဆုံးကျွန်း
သေးတဲ့ တောင်ပိုင်းချင်းဒေသကို ဆက်သိမ်းဖို့ မေဂျာအဲယား
ဦးဆောင်တဲ့ နယ်ချုံစစ်ကြောင်းဟာ ၁၈၉၀ ခုနှစ်လောက်က
ဒီလမ်းကြောင်းအတိုင်း ချိတ်ကြောက်တော့ ချင်းတော်လျှို့ရေးသမား
တွေက ဒီလုပ်တက်တောင်ကျောကနေ ခုခံတော်လျှို့ခဲ့ကြတယ်။
ဒီလုပ်တက်တို့ကိုပွဲမှာ နယ်ချုံကြေးစားစစ်ပို့လဲ ပိုလ်ရယ်နဲ့နယ်ချုံ
စစ်သား (၃၀) ခန့် ကျုဆုံးသွားတယ်လေ”

ဆလိုင်းရှိထန်းက ချင်းတော်လျှို့ရေးသမားတွေ နေရာယူ
တော်လျှို့ခဲ့သည့် လုပ်တက်တောင်ကျော်ကို လက်ညီးထိုးပြရင်း
ရှင်းပြသည်။

“နယ်ချုံစစ်သား (၃၀) တောင် ကျုဆုံးတယ်.. ဟုတ်လား
ဆလိုင်း”

သက်ထားဝေက တအုံတဗ္ဗ္န်းမေးလိုက်သည်။

“ဟုတ်တယ် ဝေရဲ့။ ဒါတောင် ခေတ်မှုရိုင်ဖယ် သေနတ်တွေ
ကိုင်ထားတဲ့ နယ်ချုံတွေကို ချင်းတော်လျှို့ရေးသမားတွေက ဓား
လှုံးလေး၊ မြေားနဲ့ တို့ကိုရတာ။ မင်းတပ်ရောက်ခါနီး (၂) မိုင်အလိုမှာ
ကျောက်တောင်ကျော်တစ်ခု ရှိသေးတယ်။ အဲဒါတောင်ကျော့မှာ ခုခံ
တို့ကိုပွဲဆိုရင် နယ်ချုံကြေးစားစစ်သားတွေ (၃၀) ကျော်တောင်
ကျုဆုံးတာ ဝေရဲ့။ သူကျွန်းမားလုံးတဲ့ မျိုးချစ်စိတ်ဓာတ်ပေါ့ ဝေရယ်”

သက်ထားဝေသည် ခေါင်းတည်းတည်းတည်းတည်းတည်း
မသိမမိလိုက်သော ဟိုတုန်းက ချင်းတော်လျှို့ရေးသမားတွေကို
စိတ်ထဲက ချိုးကျူးနေမိနေလေသည်။ တကယ်တော့ လက်နက်အင်

အေးချင်း မမျှ၍သာ အညွှန်ခဲ့ရပေမယ့် ဘယ်လူမျိုးမှ သူကျွန်မခဲ့လို ဘူးဆိုသည်ကို သည်လုပ်တက်စခန်းက ပြောပြန်သလို သက်ထား ဝေရင်ထဲ ခံစားမီလေသည်။

မကြောမီ ခနိုသက်လာကြသည်။ ဂျိုကားလေးသည် ထင်ရှုံးတော့တွေကို ဖြတ်သန်းနေ၏။ မိမိုးရွှေခြွှေနိုင်လှသော ထင်းရှုံးနှင့် တွေ့က သက်ထားဝေနှုန်းမှ ခပ်ရှိင်းခိုင်းသင်းပျော်လာသည်။ ပလိုင်းတွေကို နှုဖူးသိုင်းကြီးဖြင့် လွယ်ပိုးထားသော ချင်းအမျိုးသမီးသုံး ယောက် ထင်းရှုံးတော့တွေက ထွက်လာကြသဖြင့် သက်ထားဝေက ကြည့်လိုက်သည်။ ချင်းအမျိုးသမီးသုံးယောက်က သက်ထားဝေကို လက်လှမ်းပြရာ သက်ထားဝေကလည်း ပြန်လည်လက်ပြလိုက်သည်။

“ဆလိုင်း.. ဟိုမိန်းမကြီးနှစ်ယောက်က မျက်နှာမှာ ဘာလုပ်ထားသလဲ..”

သက်ထားဝေက ရှုတ်တရက်မေးလိုက်သဖြင့် ဆလိုင်းရှိထန်းသည် မိန်းမကြီးသုံးယောက်ကို လှမ်းကြည့်လိုက်သည်။

“ဈေး။.. အဲဒါလား အဲဒီအကြောင်း ငောက်ပြု ပြောမထားမိဘူး။ အဲဒါမျက်နှာပေါ် ဆေးမှုင်ရည် ထိုးထားတာလေ ပါးရဲထိုးတယ်လို့ခေါ်တယ်။ ဒီဒေသက အမျိုးသမီးတွေရဲ့ ရိုးရာဓလေ့ပေါ့ဘာ..”

“ကြောက်စရာကြီးနော်.. ဒါနဲ့.. ဟိုခိုင်ငယ်ကို မိန်းကလေးကျတော့ ဘာဖြစ်လို့ ပါးရဲမထိုးတာလဲ”

“ရှေးတုန်းကတော့ လုတဲ့မျက်နှာကို အရှင်ဆိုးအောင်လုပ်တာလား အရှင်ဆိုးတဲ့မျက်နှာကို လုအောင်လုပ်တာလားဆိုတာ

ဘယ်သူမှ ရေရှေရာရာမသိဘူး။ မိမိုးဖလာ ဓလေ့ထုံးစံအနေနှင့်ပဲအရွယ်ရောက်တဲ့ မိန်းကလေးတွေ ပါးရဲမထိုးမနေရ ထိုးရတယ်။ ခုခေတ်လူငယ်ပိုင်းတွေတော့ မထိုးတော့ဘူး။ ဒါပေမယ့် မြို့နဲ့ အလှမ်းဝေးပြီး တော်သိုံကျတဲ့ ရွာတွေမှာတော့ အခုထက်ထိပါးရဲထိုးကြသေးတယ်”

“ဒါဆိုရင် ဆလိုင်းတို့ အမေလည်းပါးရဲထိုးတယ်ပေါ့”

သက်ထားဝေက မျက်နှာခပ်ပျက်ပျက်နှင့် မေးလိုက်သဖြင့် ဆလိုင်းရှိထန်းက ရယ်လိုက်သည်။

“အမေက ပါးရဲမထိုးဘူးဝေရဲ့။ အမေတို့ ဖေဖေက ရဲမှုထမ်းဆိုတော့ ငယ်ငယ်ကတည်းက ပြည်မှား အနေများပြီး ပါးရဲမထိုးတော့ဘူးလေ”

သက်ထားဝေ သက်ပြင်းမွမွလေး ချလိုက်မိသည်။

ဂျိုကားလေးသည် ထင်းရှုံးတော့တွေကို ဖြတ်သန်း၍ မဆိုးနိုင်သေး။

“၇၀.. စောစောက ဆလိုင်းပြောတဲ့ ကျောက်တောင်ကွဲ၊ ဆိုတာ ဒီကွဲပဲ့။ ချင်းတော်လှန်ရေးသမားတွေရဲ့ လက်ချက်နဲ့ အင်လိပ်နယ်ခဲ့ စစ်သား (၈၀) ကျော် ကျဆုံးခဲ့တဲ့နေရာပေါ့”

ဂျိုကားလေးသည် ကျောက်တောင်ကွဲကို ဖြတ်သန်းလာ စဉ် ဆလိုင်းရှိထန်းက လက်ညီးထိုးပြရင်း ပြောပြလိုက်သည်။ သက်ထားဝေ သေသေချာချာ ကြည့်လိုက်တော့ ပစောက်ကွဲပြစ်နေ၏။ တကယ်ပင်ရန်သူကို ကျျးသွင်းချောင်ပိတ် တိုက်ခိုက်ရန်ကောင်းသော နေရာအဖြစ် မှတ်သားလိုက်မိသည်။

ရှစ်ကားလေးသည် မင်းတပ်ဖြူထဲစဝင်တော့ မွန်းတဲ့နေပြီ။
သက်ထားဝေသည် မင်းတပ်ဖြူထဲ ဝင်လာကတည်းက စိတ်လျှပ်ရှား
စွာ မြင်ကွေးတဆုံး မျှော်ကြည့်လိုက်မိသည်။ ပြည်မက ဖြူတွေကဲသို့
အကွက်ရှိက်ပြီး စနစ်တကျ တည်ဆောက်ထားသော အိမ်ရာများ
မဟုတ်ဘဲ တောင်ကျောတွေ၊ တောင်ဆင်ခြေသွောတွေမှာ အဆင်
ပြုသလို ဆောက်ထားသော ပျဉ်ထောင်အိမ်တွေ၊ တိုက်အိမ်ပုံပါ
လေးတွေကဲကြည့်ပြီး အထူးအဆန်း ပြစ်နေမိပြန်သည်။ ကားအရှင်
ဘာသည် ဘဝသစ်ရပ်ကွက်က ဆလိုင်းရှိထန်းတို့အိမ်အထိ လိုက်ပို့
ပေးသည်။ ဆလိုင်းရှိထန်းတို့အိမ်သည် ကားလမ်းကိုမေးတင်၍
ဆောက်ထားသော နှစ်ထပ်ပျဉ်ထောင် အိမ်ကြီးဖြစ်သည်။ အိမ်ကြီး
သည် ရေနံအေးဝကာ မဲမျှင်နေ၏။ အိမ်ရှေ့မှာ ရှစ်ကားထိုးရပ်သံ
ကြားသဖြင့် ဆလိုင်းရှိထန်းအမေန့် ညီမလေးမူးရှိသည် အိမ်ရှေ့သို့
ပြီးထွေက်လာကြသည်။

“କିମିରେ କିମିରେ (ମେମେ) ଫେରୋଣିଃତାଯିନ୍ଦ୍ର”

ဆလိုင်းရှုထန်းသည် ကားပေါ်မှ ဆင်းလျှင်ဆင်းချင်း
နှင့်ကိုယက်ကာ နှုတ်ဆက်လိုက်သည်။

“କୋଣିଃ ପିତାଯିରୁହାଃ ରଥ୍ୟ, ରହାଃ ତ୍ର୍ଯାକ୍ଷଣିଃ ଗିରି ରାତ୍ରିନ୍ଦ୍ରିୟିଃ
ଆକ୍ରାନ୍ତିଃ ମାକ୍ରାଃ ତାଳୀଲା ॥ କ୍ଷଣିଃ ତ୍ର୍ଯାକ୍ଷରେକ୍ଷାନ୍ତିଶବ୍ଦିଃ ତ୍ର୍ଯାମ୍ବାଦେ ॥”

ဆလိုင်းရှိတန်းက သက်ထားဝေရှုမှာ အားပါးရပြောပြန်သဖြင့် သက်ထားဝေတစ်ယောက် ရှုက်စနီးနှင့် ခေါင်းငံထား သည်။ ဘာကြောင့်မှန်းတော့မသိ ပြီးပျော်ရယ်မောနေကြသော သားအမိန့်ယောက်ကို ကြည့်ပြီး သက်ထားဝေရင်ထဲမှာ တစ်မျိုး ခံစားရပြန်သည်။

“သမီးက ချစ်စရာလေးပဲ။ သားကပြည်မသူ ချောချောလေး
ကို တောင်ပေါ်ခေါ်လာတာကို။ မိဘတွေသဘောမတူတဲ့ကြားက
တောင်ပေါ်လိုက်လာရတဲ့ သမီးရဲ့သတ္တိကိုတော့ နှုန်း အရမ်းချိုးကျွှေး
သွားပြီ။ သမီးဘာမှ အားမင်ယူနဲ့နော် ဒီမှာလည်း ပြည်မသူတွေ
အများကြီးရှိတယ်..”

နှစ်းက လိုက်လိုက်လျှလှ အားပေးနေပေမယ့် သက်ထားဝေ
ခေါင်းညီတဲ့ပြုလိုက်သလား၊ ပြုးပြုလိုက်သလားပင် မဝင်ခွဲနိုင်တော့။
ဆလိုင်းနှင့် ညီမလေးမရှိက ပစ္စည်းတွေချေနေစဉ် နှစ်းကင့်ကိုဖက်
ပြီး အိမ်ထဲခေါ်သွားသည်။ ဘာပဲဖြစ်ဖြစ် ဆလိုင်းနှစ်း၏ ဖော်ရွှေ
လူသော အပြုးတွေအောက်မှာ ငွေရင်ထဲ နွေးတွေးစွာ ခံစားရလေ
သည်။

ဆလိုင်းရှိထန်းက ပြည်မသူချောချောလေး ခေါ်လာပြီဆို
တာ သတ်းကြားကတည်းက ဆလိုင်းတိအိမ်သည် ဧည့်သည်တွေ
ဖြင့် စည်ကားနေသည်။ ဆလိုင်းညီမလေးမူရှိတစ်ယောက်
ယောင်းမလှလှလေးနားက မခွာတော့။ အိမ်နီးနားချင်းတွေ၊
ဆွဲမျိုးသားချင်းတွေ၊ ဆလိုင်းသူ့ယ်ချင်းတွေက သက်ထားဝေ
အား လာရောက်နှုတ်ဆက်ကြသည်။

ဆွဲမျိုးသားချင်းတွေက သက်ထားဝေအတွက်ဆိတာ စွား
နောက်သားခြောက်တွေ ဆတ်သားခြောက်တွေ၊ ကြော်အရှင်တွေ
လက်ဆောင်လာပို့ကြသည်။ သက်ထားဝေက အားနာလှသဖြင့်
တောင်းပန်သော်လည်း မရ။ သူတို့မျိုးသားမှုအပေါ်တန်ဖိုးမထား
ရာ ရောက်မည်ဖိုးသဖြင့် ပေးလာသမျှ လက်ဆောင်တွေကို မျက်စီ
ခို့တ်လက်ခံနေရလေသည်။

ဆလိုင်းရိုထန်းနှင့် သက်ထားဝေ မင်းတပ်ရောက်ပြီး
နှစ်ရက်အကြာ မြို့ဦးကျောင်းတိုက်တွင် မင်းလာဆွမ်းကပ်ကြသည်။
ရွှေကဆွဲမျိုးသားချင်းတွေကိုတော့ ဝက်တစ်ကောင်နှင့် ခေါင်းကိုး
သုံးလုံးပေးလိုက်သည်။ ဆလိုင်းတို့မိသားစုက ဗုဒ္ဓဘာသာဝင်တွေ
ဖြစ်တော့ ရိုးရာအတိုင်းလည်း လုပ်ပေးရသေးသည်။ ဆလိုင်းရိုထန်း
၏ ဘိုးဘွားမှုးသည် ရိုးရာနှစ်ဘာသာကိုးကွယ်ကြသော်လည်း
ဆလိုင်းပါးပါး (ဖေဖေ) လက်ထက်ကစပြီး ဗုဒ္ဓဘာသာကို သက်ဝင်
ယုံကြည်လာကြခြင်း ဖြစ်လေသည်။

မင်းလာဆွမ်းကပ်ဆိုပေမယ့် ဆလိုင်းတူးမိသားစုမိတ် တစ်ခု
တည်းနှင့်ပင် စည်ကားလုပ်သည်။ ဆလိုင်းနှုန်းပြောသလိုပင် ဒီမှာ
ပြည်မသူတွေ အများအပြားတွေ့ရသည်။ များသောအားဖြင့်တော့
ဝန်ထမ်းမိသားစုတွေ ဖြစ်သည်။ ကျောင်းထိုင်ဆရာတော်ကိုယ်တိုင်
ပခုက္ခာကဆရာတော် ဖြစ်နေ၏။ တကယ်ပင် သက်ထားဝေ
တစ်ယောက် စိုးစဉ်းမျှ အားငယ်စိတ်မရှိတော့ခဲ့။

မင်းလာဆွမ်းကပ်အပြီးမှာ မိသားစုနှင့်အည့်သည်များ ပြန်
သွားကြသော်လည်း ဆလိုင်းရိုထန်းနှင့် သက်ထားဝေတော့
စောင်းတန်းလေးအတိုင်း စောင်းရိုနှင့်ပေါ်တက်လာကြသည်။

စောင်းရိုနှင့်ပေါ်ရောက်တော့ သက်ထားဝေတစ်ယောက် နက်ရှိရှင်း
လှသော တစ်ဖက်တောင်ကြားကို င့်ကြည့်ပြီး အသဲထေားခနဲ့
ခံစားလိုက်မိသည်။ တောင်ကြားတွေမှာ ဖြူလွှဲလွှဲတိမ်လွှာတွေက
ဝပ်ဆင်းနေသည်။

“ဟလိုင်း.. ဟိုးတောင်ကြားတွေထက် ဖြူဖြူးတွေဟာ
တိမ်တွေမဟုတ်လား.. .”

သက်ထားဝေက တစ္ဆုံးတူဗြဖူစ်ရင်းမေးလိုက်သည်။

“ဟူတ်တယ်၏။ အဲဒါတိမ်တွေလေ ဒီမှာတော့ တိမ်တွေက
ဆယ့်နှစ်ရာသီ ဒီလိုပဲ ရှစ်သိုင်းနေကြတယ်”

“အင်း.. ဝေလည်း တစ်သက်လုံးအပေါ် မေ့ကြည့်လာခဲ့
တဲ့ တိမ်တွေကို အခဲတော့ ပြန်င့်ကြည့်နေရပြီး.. .”

သက်ထားဝေပြောပြီး ရယ်နေသဖြင့် ဆလိုင်းပါရယ်လိုက်
သည်။ ဝေကြည့်နေတာမြင်တော့ စိတ်လည်းချမ်းမြှောသွားသည်။
သန့်ရှုံးလတ်ဆတ်သော တောင်ပေါ်လေအေးအေးက သက်ထား
ဝေကို ပို့၍ ကြည့်နေဖြင့်သည်။ သက်ထားဝေသည် ပတ်ဝန်းကျင်
တစ်ခုလုံးကို မျှော်ကြည့်လိုက်တော့ လျှို့မြောင်ကြီးတော့ တောင်ခါး
ပန်းတွေ၊ တောင်ထွက်တောင်စွယ်တွေသာ ကြိုးစီးနေသည်ကိုတွေ့
ရသည်။ တောင်ခါးပန်းတွေ၊ တောင်စွယ်တွေ၊ တောင်ကြားတွေမှာ
တိမ်တော်ချို့က ဝေနေပြီး တိမ်တစ်ချို့က တရွှေ့ရွှေ့ လွှင့်များနေ၏။
တိမ်တစ်ချို့၊ တရွှေ့ရွှေ့ လွှင့်များသွားပြီး တောင်ခါးပန်းတနေရာ
မှာ ရွှေလေးတစ်ရွှော ပေါ်လာသည်။ သို့သော် တိမ်တစ်ချို့က မရွှေ
လျားပဲ ရွှေခြေရင်းမှာ ဝေနေသဖြင့် တိမ်တွေပေါ် ရွှေလေးတင်ထား
သလို ဖြစ်နေ၏။ သက်ထားဝေက ထို့ရှေ့ခင်းကို ငေးကောင်းကောင်း

နှင့် ဝေးကြည့်နေသည်။ ပြီးတော့ မြို့ဘက်ကို တစ်ဖန်လှည့်ကြည့်
ပြန်သည်။ စေတိကုန်းပေါ်မှ ဆီး၍ကြည့်ရသဖြင့် ရွှေခင်းကတစ်မျိုး
လှုနေပြန်၏။

စေတိကုန်းအောက်က မြို့မဘေးလုံးကွဲး၊ ပြီးတော့ တောင်
စောင်းအတိုင်း နိမ့်ဆင်းသွားသော လူနေအိမ်ခြေတွေ၊ ဘေးလုံး
ကွဲးအနောက်ဘက်နားက ထင်းရွှေးပင်ကြီးတွေ၊ ထိုမှ ယူကလစ်ပင်
တွေကြားက အုတ်ဖြာဖြာကြီးတွေနှင့် အမှတ် (၁) အ. ထ. က
ကျောင်းကြီးကို မြင်ရသည်။

“ဆလိုင်း.. ဒီဘေးလုံးကွဲးကြီးက တောင်ကြောကို ဖြို့ပြီး
ဘေးလုံးကွဲး လုပ်ထားတာမဟုတ်လား.. .”

သက်ထားဝေက ကမ်းပါးယံတွေလို မြင့်မားနေသော ကုန်း
ကြောပြတ်တွေကို ကြည့်ပြီး မေးလိုက်သည်။

“ဟုတ်တယ်၏။ အရင်တုန်းကတော့ ကုန်းစောင်းကြီးဖြစ်
လိမ့်မယ်။ မြေထိုစက်ကြီးတွေနဲ့ ဖြို့ပြီး ဘေးလုံးကွဲးလုပ်ထားတာ။
ဆလိုင်းတော့ မမို့လိုက်ပါဘူး။ အင်း.. . တကယ်တော့ အခုမြို့ပြီး
ကျောင်းတိုက်နေရာနဲ့ ဘေးလုံးကွဲးလုပ်ထားတဲ့နေရာဟာ အတိ
သွေး အတိမာန်ရဲ့ ဘူမိနက်သာန် မြေနေရာတွေပေါ်။ ဘာဖြစ်
လိုလဲဆိုတော့ ချင်းတော်လှန်ရေးသမားတွေရဲ့ လက်ချက်နဲ့ကျခဲ့း
ခဲ့တဲ့ နယ်ချွဲကြေးစားကော်ရခါးစစ်သား (၅၀) ကျော်ကို အခု
ဘုန်းကြီးကျောင်းနေရာမှာ မြှုပ်ခဲ့ကြပြီး ပန်ချာပိတ်သား (၈၀)
ကျော်ကိုတော့ ဒီဘေးလုံးကွဲးနေရာမှာပဲ မြှုပ်ခဲ့တာလေ.. .”

“ဆလိုင်း အခုလိုရှင်းပြတဲ့အတွက် နမောနီး”

သက်ထားဝေခေါင်းလေးတစ်ညီတ်နှင့် ပြီးရင်းပြောနေ
သဖြင့် ဆလိုင်းရှိထန်းသည် ကျောက်ဆည်အလည်ရောက်တုန်းက
သူ ပြောခဲ့ဖူးသောစကားကို ပြန်ချေဗျာန်းသဘောပေါက်ကာ
ရုတ်မောလိုက်သည်။ သက်ထားဝေသည် အနည်းငယ်အေးလာ
သဖြင့် သိုးမွေးအနေးအကျိုးဖော်ကို လယ်ပင်းအထိခွဲစိတ်လိုက်သည်။

“ဆလိုင်းတို့ဒေသက သိပ်အေးတာပဲနော်”

“ဝေ ဒီမှာပျော်ရဲ့လားဟင်”

“ပျော်ပါတယ် ဆလိုင်းရယ်.. . ပျော်ရာမှာမနေရ တော်ရာ
မှာနေရမယ်ဆိုပေခဲ့ ဝေကတော့ တော်ရာမှာပျော်နေမိတာ
အမှန်ပဲ”

သက်ထားဝေ၏ ရင်ထဲကစကားမို့ ဆလိုင်းရှိထန်း
တစ်ယောက် ရင်ထဲမှာ ဖော်ပြု၍မရရှိနိုင်သော အေးမြှုံးတစ်မျိုးကို
ခံစားလိုက်ရသည်။ ပြီးတော့ သက်ထားဝေပော်းလေးကိုလည်း
ကြင်နာလွန်းသေယူယူမှုမျိုးနှင့် ဖက်လိုက်လေသည်။

□ □ □

အဓန်း (၆)

သက်ထားဝေသည့် လိမ္မာ်ပင်၊ ပန်းသီးပင်၊ သရက်ပင်၊ သစ်တော်သီးပင်၊ ပိုးစားပင် စသည့်သစ်သီးဝလံတွေ စိုက်ပျိုးထား သော ဥယျာဉ်ကြီးကို တမျှော်တခေါ်ကြည့်ရင်း အုံဖြန့်နေလေသည်။ သည်ဥယျာဉ်ကြီးက မင်းတပ်-မတူပို့ကားလမ်းနဲ့ဘေးမှာ ရှိသည်။ ဥယျာဉ်အဝင်ဝက လူနေဒါမ်ပတ်ဝန်းကျင်မှာပင် ငှါ်ပျောပင် တွေ၊ ပိန့်ပင်ကြီးတွေ၊ သရက်ပင်ကြီးတွေက အုပ်အုပ်ဆိုင်းဆိုင်း ရှိနေလေသည်။

“ဒီဥယျာဉ်ကြီးက ဆလိုင်းတို့ ကိုယ်ပိုင်ဥယျာဉ်လား အကျယ် ကြီးပဲနော်.. .”

သက်ထားဝေ တအံတူမေးလိုက်သည်။ “ဟုတ်တယ်ဝေခဲ့ ဆလိုင်းတို့ ကိုယ်ပိုင်ဥယျာဉ်ကြီးလေ ကေ (၅၀) လောက်ရှိမယ်။ ဆလိုင်း ဝေနောက်ကို မလိုက်နိုင်တာ ဒီဥယျာဉ်ကြောင့်လည်း ပါတာပေါ့။ ဒီဥယျာဉ်ကို ဦးစီးလုပ်မယ့် လူက ဆလိုင်းတစ်ယောက်ပဲ ရှိတာလော့။ ဆလိုင်းတက္ကသိုလ်တက် တဲ့ လေးနှစ်ကာလမှာ နှီးနှီးပဲ့ဗီးစီးလုပ်ခဲ့တာ။ နှီးနှီးလည်း အရွယ် ရုလာတော့ မလုပ်နိုင်တော့ဘူး။ လာ ဥယျာဉ်ထဲလျောက်ကြည့် ရအောင်.. .”

သက်ထားဝေသည့် ဆလိုင်းစကားခုံးတော့ သက်ပြင်းကို ခိုးချလိုက်မိသည်။ အခုံဗုပ် ဆလိုင်းအပေါ်လည်း ကိုယ်ချင်းစာမိ သည်။ တကယ်လည်း ဒီဥယျာဉ်ကြီးက အားကောင်းမောင်းသန် ယောက်းတစ်ယောက်မှ မည်းစီးလျှင် မဖြစ်နိုင်သည့် အခြေအနေ ပင်။ ဆလိုင်းပါးပါးက ဆလိုင်း (၉) နှစ်အချွဲယူမှာ ကွယ်လွန်သွား ခဲ့သည်။ ညီတစ်ယောက်ကလည်း တပ်မတော်ထဲရောက်နေသည်။ ညီမလေးမှုးရှုံးက အခုံဗုပ် (၁၀) တန်း ရှိသေးသည်။ သည်တော့ ဥယျာဉ်ကြီးလုပ်ငန်းကြီးက ဆလိုင်းပခုံးအပေါ် အလိုအလျောက် ကျလာတော့သည်။

“ဆလိုင်း ဟိုမှာ ဘာလုပ်နေကြတာလ”

သက်ထားဝေက တနေရာလျမ်းကြည့်ရင်းမေးလိုက်သည်။

“အော်.. အလုပ်သမားတွေ သစ်တော်သီးပင်နှင့် ပန်းသီးပင်ပေါ်က ကိုင်းခြောက်တွေ ကိုင်းလက်တွေ ပယ်နေကြတာပါ”
“ဘာဖြစ်လို့.. အဲဒီလိုပယ်ရတာလ”

“လေဝင်လေထွက်ကောင်းအောင် နေရောင်ခြည် ကောင်း ကောင်းရအောင်လို့ ပယ်တာပါ။ မလိုအပ်တဲ့ ကိုင်းလက်တွေကို အဲလိုပယ်ပေးမှ အပင်သနမာကြီးထွားမယ်၊ သီလုံးလှမယ်၊ သက်တမ်းလည်း ရှည်မယ်လေ”

“ပန်းသီးနှဲ သစ်တော်သီးက သက်တမ်းဘယ်လောက်အထိ ရှိသလဲ”

“အင်း.. စနစ်တကျ စိုက်ပျိုးမယ်ဆိုရင်တော့ ပန်းသီးက နှစ်ပေါင်းငါးဆယ်ကျော်ထိ သက်တမ်းရှည်ပြီး သစ်တော်သီးကတော့ နှစ်ပေါင်းတစ်ရာကျော်အထိ သက်တမ်းရှည်တယ်။

သားစဉ်၊ မြေးဆက် စားလို့ရတာပေါ့။ ဟိုဘက်ကအပင်ကြီးတဲ့ သစ်တော်သီးပင်နဲ့ ပန်းသီးပင်တွေက အဖိုးနဲ့ ဖေဖေတို့စိုက်ခဲ့တာ လော့။ ဟိုအောက်နားက အပင်ငယ်တွေက ဆလိုင်း (၁၀) တန်းနှစ် က စိုက်ခဲ့တာ ဝါးနှစ်သားရနေပြီ။ ဒီနှစ်စ သီးမှာပဲ..”

သက်ထားဝေသည့် တောင်စောင်းတွေမှာ သီးသန့်စီအတန်း လိုက် စိုက်ထားသော ပန်းသီးပင်နှင့် သစ်တော်သီးပင်များကို ကြည့်လိုက်သည်။ ပေါင်းမြေကြတွေရှင်လင်းထားသဖြင့် အောက်ခြေတွေက ရှင်းလင်းနေ၏။

“ဆလိုင်း.. ဒီကပန်းသီးတွေက စားလို့အရသာရှိတယ်နော်၊ ချို့လည်းချို့တယ်၊ အသားလည်းည်က်တယ်၊ မန္တလေးမှာရောင်းတဲ့ တချို့ပန်းသီးတွေလို့ ပေါ့ဆွဲတွေဆွဲဖွာတာတာ မရှိဘူး”

သက်ထားဝေက ဆလိုင်းခုံးပေးသော ပန်းသီးတစ်လုံးကို စားရင်းပြောလိုက်သည်။

“ဟုတ်တယ် ဝေရဲ့။ ချင်းတောင်ပန်းသီးတွေဟာ တခြား အသကထွက်တဲ့ ပန်းသီးတွေနဲ့ မတူဘူး။ ချင်းတောင်ပန်းသီးတွေ က အလုံးလုံးနည်းနည်း သေးမယ်။ ဒါပေမယ့် အသားကျွမ်းပြီး စားလို့ အရသာရှိတယ်”

“ဟိုး.. တောင်စောင်းပေါ်က အရွက်စိမ်းဖန့်ဖန့်ကြီးတွေ နဲ့ အပင်က ဘာအပင်တွေလဲ..”

ဆလိုင်းရှိထန်းက သက်ထားဝေ လက်ညီးညွှန်ပြရာသို့ လှမ်းကြည့်လိုက်သည်။

“အဲဒါ ပိုးစာပင်တွေလော့။ အခုံဗုပ်နှစ်ကွဲနေတာ။ နောက် ထပ်တစ်ပတ်လောက်ဆိုရင် ပိုးမွေးမြှေးခြံးခြောက် အလုပ်သမားတွေ

လာခွေးတော့မယ်။ ပိုးစာပင်ကျတော့ အခင်းပြတ်ရောင်းရတာ”
“ပိုးစာဆိုတော့ အဲဒီအရွက်တွေကို ပိုးတွေ ကျွေးရတာပေါ့
ဟုတ်လား”

“ဟုတ်တယ် ဝေရဲ့။ ကိုမိုင်စခန်းမှာ ပိုးမွေးမြှေဖြန့်တယ်။
ပိုးစာရွက်ကို ပိုးတွေ ကာစားပြီး ပိုးအိမ်ထုတ်တယ်။ အဲဒီပိုးအိမ်တွေ
ကို ပိုးချည်ပိုးထည် ထုတ်တယ်လဲ”

“လာ.. လိမ္မာ်ခြေဘက် သွားကြည့်ရအောင်.. .”

ဆလိုင်းရှိထန်းက ဝေကို လိမ္မာ်ခြေတွေဘက် ခေါ်လာပြန်
သည်။

“ဝေ ဒါက လိမ္မာ်ပင်တွေလော့။ အခု အပွင့်တွေ ဝင်နေပြီ။
လိမ္မာ်ပင်တန်းကြားထဲက အပင်စိမ်းစိမ်းတွေက ကာဖိပင်တွေ။
လိမ္မာ်ခင်းအောက်က အပင်တွေကတော့ လက်ဖက်ခင်းတွေလော့”

“ဟိုး အောက်နားက ဝါဝါအခင်းကြီးက နာနှုတ်ခင်းမဟုတ်
လား”

“ဟုတ်တယ် ဝေ။ နာနှုတ်တွေက နည်းနည်းနှုသေးတယ်။
နောက်ထပ်သုံးလလောက်ကြားမှာ ခူးလို့ရမယ်။ ခူးပြီးတဲ့ အပင်နေရာ
မှာ မြေပြန်ပြပြင်ပြီး ခူးထားတဲ့ နာနှုတ်ခေါင်းဖြစ်ဖြစ်၊ သားတက်
ဖြစ်ဖြစ်၊ တစ်ခါတည်း အစားထိုး ပြန်စိုက်ခဲ့ရတယ်.. .”

သက်ထားဝေ သေသေချာချာ ကြည့်လိုက်တော့ နာနှုတ်သီး
တွေကို အတန်းလိုက်ပေါင်းဖော်ပြီး စိုက်ထားသည်ကို တွေ့ရသည်။
ပေါင်းမြှုက်တွေ ရှင်းလင်းထားသဖြင့် အဝါဘက်သန်းနေသော
နာနှုတ်သီးတွေက ရွှေတုံးလေးတွေ စိတန်းထားသကဲ့သို့ နေရောင်
အောက်မှာ ဝင်းဝါ၍ နေလေသည်။

“ဒါ နာနှုတ်တွေကို စိုက်ပြီး ဘယ်နှစ်လကြာမှာ သီးတာလဲ”
သက်ထားဝေက မေးသည်။

“သားတက်စိုက်ရင်တော့ တစ်နှစ်အကြာမှာ သီးတယ်။
နာနှုတ်ခေါင်း ပြန်စိုက်ရင်တော့ ဆယ်ငါးလကြာမှာ သီးတယ်။
အစွဲပျိုးထားတဲ့ အပင်ပေါက်လေးစိုက်ရင်တော့ နှစ်ဆယ့်တစ်လ
ကြာမှာ သီးတယ်”

သက်ထားဝေသည် ဆလိုင်းကို တစ်ချက်မော့ကြည့်ရင်း
သက်ပြင်းချလိုက်မိသည်။

“အင်း.. ဆလိုင်းရဲ့ ဥယျာဉ်အလုပ်ကလည်း သိပ်တော့
မလွယ်ဘူးနော်။ ဒါနဲ့ ဒီဥယျာဉ်ကထွက်တဲ့ သစ်သီးတွေကို ဘယ်လို
သွားရောင်းတာလဲ”

“ဒါက ပွဲစားတွေက ဝယ်ပြီး ပခုဏ္ဏပြုတာလော့။ ဒါပေမယ့်
စီးပွားဖြစ်လုပ်တဲ့လူက နည်းသေးတော့ ရွေးကွက်မခိုင်မာသေးဘူး။
ရွေးကွက်မခိုင်မာသေးတော့ ရောင်းရတာ ရွေးသိပ်မရဘူး။ ပခုဏ္ဏ္။
မှာ ပန်းသီးတစ်လုံး (၂၀) ကျပ်ရှိရင် ဒီမှာတော့ ပွဲစားက (၅)
ကျပ်လောက်နဲ့ပဲ ကောက်တယ်”

“ဒီမှာ လူတိုင်း ဥယျာဉ်ပြု မလုပ်ကြဘူးလား”

“ဒီမှာတော့ ဆလိုင်းလို စီးပွားဖြစ်တဲ့ လုပ်တဲ့လူတော့ နည်း
သေးတယ်။ မိသားစုစားဖို့ တစ်ပိုင်းတစ်နိုင်လေး စိုက်တဲ့လူတော့
များပါတယ်။ ဒီမှာတော့ အမိက တောင်ယာလုပ်ငန်းပဲ အားထား
ပြီး လုပ်ကြတယ်လဲ”

ဆလိုင်းသည် သက်ထားဝေလက်ကလေးကိုခွဲပြီး ဥယျာဉ်
အလယ်မှာ ဖြတ်စီးသွားသော စမ်းခေါင်းလေးသီး ခေါ်လာခဲ့သည်။

စမ်းချောင်းလေးက (၁၀) ပေခန့် ကျယ်သည်။ သို့သော် စမ်းချောင်းက ကြည်လင်သန့်ရှင်းနေ၏။ ရေစီအောက်က ကျောက်စရစ်လေး တွေကိုပင် အတိုင်းသားမြင်နေရသည်။ စမ်းချောင်းနဲ့သေး ဟိုဘက် ဒီဘက်မှာ ပေါင်လေးတွေဖော်ပြီး ပန်းမူလာ၊ ဂေါ်မိထုပ်၊ ဆလ် ရွှက်စသည့် ဟင်းသီးဟင်းရွှက်များ စိုက်ပျိုးထားသည်ကို တွေ့ရ သည်။

“ဆလိုင်း ဟို လျေကားထစ်တွေက ဘာစိုက်ဖို့ လုပ်ထားတာ လဲ”

“ပါးစိုက်ဖို့ ဖော်ထားတာ ဝေရဲ့”

လျေကားထစ်တွေပေါ် ပါးစိုက်မည်ဆိုသဖြင့် သက်ထားဝေ နည်းနည်းတော့ စိတ်ဝင်စားသွားသည်။

“အဲဒီလျေကားထစ်တွေထဲ ရေသွင်းပြီး စိုက်မှာပေါ့ ဟုတ်လား”

“ဟုတ်တယ် ဝေရဲ့။ မိုးကောင်းရင်တော့ ရေသွင်းစရာ မလို ပါဘူး။ မိုးမကောင်းရင်တော့ စမ်းချောင်းကရောကို ဝါးသယောက် တွေနဲ့ သယ်ပြီး ရေသွင်းရမယ်လေ။ ဒီပတ်ဝန်းကျင်မှာ ဆလိုင်းက အရင်ဆုံး စမ်းသပ်ကြည့်တာပါ။ အောင်မြင်ရင်တော့ ကျွန်ုတဲ့လဲ တွေကိုပါ တောင်ယာမခုတ်ဘဲ လျေကားထစ်စိုက်ပျိုးတဲ့စနစ်ကို ပြောင်းလဲလုပ်ကြဖို့ အားပေးရမှာပဲ။ အကုန်လုံး မလုပ်နိုင်တောင် တစ်ဝက်ကလုပ်နိုင်ရင် တောက်စိုင်သက်သာတယ် မဟုတ်ဘူးလား..”

သက်ထားဝေသည် ဆလိုင်းကို မေ့ကြည့်ရင်း ပြုးလိုက်မိ သည်။ လင်ယောက်ဗျားဖြစ်သူက ခေတ်မိအတွေးအခေါ် ရှိနေပြန်

သဖြင့် စိတ်ထက်လည်း ကျိတ်၍ လေးစားမိပြန်သည်။ နှစ်ယောက် သား ဥယျာဉ်အဝင်က လူနေအိမ်ဆီသို့ ပြန်ရောက်လာကြတော့ ဆလိုင်းက အလုပ်သမားတွေ ခူးပေးထားသော ဥယျာဉ်ထွက်သီးနှံ များဖြစ်သည့် ပန်းသီး ငှက်ပျောသီးတို့ကို ကျေားသည်။ ညာနေစောင်းမှု မင်းတပ်မြို့သို့ ပြန်လာကြသည်။ အပြန်မှာ ရွှေခံးသာ စခန်းပေါ် တက်ကြသည်။

“ဆလိုင်း.. ဟိုမှာ အပွင့်နိနိလေးတွေက ဘာပန်းတွေလဲ တင်”

“သို့.. အဲဒီ တောင်လေပန်းတွေလေ ဝေရဲ့”

“ဟယ်.. သိပ်လှတယ်နော်”

သက်ထားဝေသည် တောင်လေပန်းတွေကို ကြည့်ပြီး ပျော်သွားသည်။ ဆလိုင်းရှိသန်းက ပြေးသွားပြီး အပွင့်လှသော တောင်လေပန်းတွေကို ခူးပေးလိုက်သည်။ ပြီးတော့ ငောခေါင်းပေါ် ပန်ပေးလိုက်၏။ သက်ထားဝေက ပျော်လွန်းသဖြင့် ကလေး တစ်ယောက်လို့ ခုန်ပေါက်မြှုံးတူးနေလေသည်။ အခုတော့ သက်ထားဝေခေါင်းပေါ်မှာ အိမ်ကပန်လာသော သစ်ခွာပန်းတွေကို တောင်လေပန်းတွေက အလှချင်းပြုင်နေလေသည်။

နှစ်ယောက်သား မြှက်ခင်းစိမ်းစိမ်းလေးပေါ်ထိုင်ကာ အမောဖြေရင်း မင်းတပ်မြို့၏ ညာနေအလှကို မျှော်ကြည့်နေကြ သည်။ မြှေ့ငွေ့တွေက်းနေသော ဆည်းဆာရောင်အောက်က မင်းတပ်မြို့သည် ဆွတ်ပုံးကြည့်နှုံးဖွယ် လှပနေ၏။

“ဒါပေါ်က ကြည့်တော့လည်း ဆလိုင်းတို့မြို့လေးက သိပ်လဲ တာပနော်”

ဆလိုင်းရှိထန်းက ပြုးရင်းခေါင်းညီတဲ့ကာ သက်ထားဝေ
စကားကို ထောက်ခံလိုက်သည်။ တောင်ပေါ်လေက ခုပြုးမြို့
တိုးရွှေလာသည်။ ပခုံးပေါ်ဖြန့်ချေထားသော သက်ထားဝေဆံပင်
တွေက လေထဲမှာ တလွင့်လွင့် ဝဲနော်။ မြင်ကွင်းအသစ်တွေက
သက်ထားဝေကို ကြည့်နေးတော်တော့ အမှန်။ သက်ထားဝေ
သည် ဆလိုင်းပခုံးကိုမြို့ရင်း မိုးကုတ်စက်ပိုင်းအထိ သွယ်တန်းနေ
သော တောင်စဉ်တောင်တန်းတွေကို မျှော်ကြည့်ရင်း အင့်တိတိ
မှာ အဟာကို လွမ်းမိပြန်သည်။

မကြာသေးသော ကာလတစ်ခုက ကျောင်းသူလေး
သက်ထားဝေ။ နှုန်းသား လူပိရှားတတ်ခါစာ ချစ်တတ်လွမ်းတတ်
ခါစာ ပျော်တတ် လွမ်းတတ်ခါစာ လူဘဝ်၏ခနီးအစတွင်ရှိခဲ့သော
သက်ထားဝေ။ အခုံတော့ သက်ထားဝေဆိုသော လျှပသော
ပိုင်းကလေးသည် အဆက်အစပ်မရှိခဲ့သော လောကတဲ့သို့ ဘဝာစ်
တစ်မျိုးဖြင့် တိုးဝင်လာလေပြီတည်း။

□ □ □

အစိုး (၇)

“မင်္ဂလာပါ ဆရာမ.. .”

“မင်္ဂလာပါ တပည့်တို့ ထိုင်ကြပါ”

ဆရာမနှင့် တပည့်တို့၏ အပြန်အလှန် နှုတ်ဆက်သံတို့သည်
လျေကောင်းရွှာ မွန်လတန်းကျောင်းလေး၏ ဆောင်းနံနက်ခင်းဝယ်
မင်္ဂလာအပေါင်းနှင့် ခသောင်းနေလေသည်။ တတိယတန်း အခန်း
ထဲသို့ ကြော်ရရှင်လာသော ဆရာမသက်ထားဝေကို ကျောင်းသား
ကျောင်းသူကလေးများက ပြိုင်တူထကာ လက်ကလေးတွေပိုက်ရင်း
နှုတ်ဆက်လိုက်ကြခြင်းဖြစ်သည်။ အသံပဲလေးတွေက နေစဉ်လို့
ကြားနေရသော်လည်း ဆရာမသက်ထားဝေ နားထဲမှာတော့ အမြဲ
ပင် နာပျော်ဖွယ်ကောင်းနော်။

ဆရာမသက်ထားဝေသည် တစ်တန်းလုံးကို တစ်ချက်
ဝေါကြည့်လိုက်ပြီးမှ ကျောင်းခေါ်ချိန်စာအုပ်ကို လှန်လိုက်သည်။
ခုံတိုင်းမှာ လူပြည့်နေသည်ကို တွေ့ရတော့ ရင်တစ်ပိုင်းအေးသွား
သည်။ သို့သော် ထုံးခံအတိုင်း တစ်ပိုးချင်းနာမည်စာရင်း ခေါ်လိုက်
သည်။ အရင်အပတ်တုန်းက တစ်ပတ်လုံးလုံးလိုလို ကျောင်းသား
သုံးလေးယောက်က မပြုပျက်ကွက်နော်။ မေးကြည့်တော့ တောင်
ယာကို ကလေးထိန်း လိုက်သွားရလိုတဲ့။ သည်တော့ ကလေးတွေ၏
ပညာရေးကို အထိအခိုက် မခံနိုင်သော ဆရာမသက်ထားဝေသည်

ကလေးမိဘတွေကို ကျောင်းသို့ဆင့်ခေါ်ကာ ကျောင်းအုပ်ဖြစ်သော ခင်ပွန်းသည် ဆလိုင်းနှင့်အတူ အာပေါက်မတတ် စည်းရုံးခဲ့ရသည်။ သည်တစ်ပတ်တော့ နှေ့တိုင်းလိုလို အခန်းထဲ လူပြည့်နေသည်ကို တွေ့ရတော့ ဆရာမသက်ထားဝေ ကျော်မိလေသည်။

“မောင်ရှိန်းထန်”

“ရှိပါတယ်ဆရာမ”

“မောင်းကီးဖေ”

“ရှိပါတယ်ဆရာမ”

“မအွှမိမိင်”

“ရှိပါတယ်ရင့်”

ဆရာမသက်ထားဝေသည် တစ်ဦးချင်းနာမည်စာရင်း ခေါ်ပြီးသည်နှင့် အိမ်စာပေးထားသော ကျက်စာများကို တစ်ဦးချင်း ပြန်ရိုင်းသည်။ ထိုနောက် သင်ခန်းစာများ ဆက်လက်သင်ကြား သည်။ ထိုနောက် အထွေထွေ ပို့ချချက်အဖြစ် ယဉ်ကျေးမှု အကြောင်းကို ပို့ချသည်။

“က. . ဒီတစ်ပတ်တော့ ဆရာမ ကဗျာတစ်ပုံးသင်ပေးမယ်။ ကဗျာခေါင်းစဉ်က ကိုယ်နှုတ်မှုရာ ယဉ်ကျေးပါတဲ့။ ခေါင်းစဉ်က ဘာလ”

“ကိုယ်နှုတ်မှုရာ ယဉ်ကျေးပါ ဆရာမ”

“အားလုံးလိုက်ဆိုမယ်”

“လူကြီး မိဘ ဆရာ ရွှေမှာ

မောင်မယ်များတို့ သွားတဲ့အခါ

ကိုယ်ကိုညွှတ်ကာ ခေါင်းကိုင့်

နေတာ ထိုင်တာ ခပ်ကျျှကျျှ၊
စကားခွန်းတွေ ပြောဆိုရာ
သိမ်မွေ့ချို့သာပါ
ပေးရာ ယူရာ ပစ္စည်းများ
လက်နှစ်ဖက်နှင့် ပေးယူသွား
ရှိသေလေးစား ဆက်ဆံကာ
ကိုယ်နှုတ်မှုရာ ယဉ်ကျေးပါ
လူလိမ္မာ လူယဉ်ကျေး
ခေါ်ထိုက်ပါရှိလေး.. .”

ဆရာမသက်ထားဝေက အသံအနေအထားနှင့် ရွှေကတိုင် ပေးပြီး ကလေးတွေက သံပြိုင်လိုက်ဆိုကြသည်။ ပြီးတော့ ရွှေအုံး တန်းက ကျောင်းသူတစ်ယောက်ကို ခေါ်ကာ လက်တွေ့သရုပ်ပြ သည်။

တကယ်တော့ တတိယတန်းကျောင်းသူ ကျောင်းသားများ ဆိုပေမယ့် အသက်တွေက (၁၀) နှစ်၊ (၁၁) နှစ် ရှိနေကြပြီဖြစ် သည်။ သည်မှာတော့ ပြည့်မကကျောင်းတွေလို့ အပြုံအစိမ်း မဝတ် နိုင်ကြသေးချေား။ ရှိသည့် အဝတ်အစားနှင့် ကျောင်းတက်ကြသည်။ ဆောင်ရာသီကာလမို့ အနေးထည်မတတ်နိုင်သော ကလေးအချို့ ချည်စောင်ကလေးတွေ ပြုလာကြသည်။

“က. . ဆရာမတစ်ခုမေးမယ်။ ရှုပ်လှုတာနဲ့ ရှုပ်ဆိုးတာ ဘယ်ဟာကြိုက်ကြသလ”

ဆရာမ သက်ထားဝေက တစ်တန်းလုံးကို မေးခွန်းထုတ် လိုက်သည်။

“ရုပ်လှတာ ဖြိုက်ပါတယ်ဆရာမ..”

“ဟူတ်ပြီ.. ဒါဆို အခုဆရာမမျက်နှာက ရုပ်လှသလား ဆိုးသလား”

“ဆရာမသက်ထားဝေ အလှဆုံးပြုးကာ ဆက်မေးလိုက်သည်”

“ဆရာမ လွှပါတယ် ဆရာမ”

“ဒါဆိုရင် ဆရာမမျက်နှာကို ပါးရဲထိုးလိုက်ရင် လှမလား အရှပ်ဆိုးမလား”

“အရှပ်ဆိုးသွားမယ် ဆရာမ”

“ဟူတ်တယ်.. ကိုယ့်မျက်နှာ လှလှလေးကို ပါးရဲထိုးရင် မလှတော့ဘူး။ အရှပ်ဆိုးသွားမယ်။ ဒီတော့ မိန်းကလေးတွေ အရွယ်ရောက်လာရင် ကိုယ့်မျက်နှာ လှလှလေးကို ပါးရဲထိုးမလား မထိုးဘူးလား”

“မထိုးပါဘူး ဆရာမ”

“မိန်းကလေးတွေက ပြန်ဖော်ကြသည်။”

“အေး.. မထိုးရဘူးနော်။ ပါးရဲထိုးတာဟာ ရှေးတုန်းက တစ်ခြားလှမျိုးစုတွေရဲ့ လက်ထပ်တာကို မခံရအောင် အရှပ်ဆိုး အောင် လုပ်ရာကနေ စလေ့ဖြစ်လာတာ။ အခု အဲလိုပါးရဲထိုးစရာ မလိုတော့ဘူး။ မြို့ပေါ်မှာရှိနေတဲ့ မိန်းကလေးတွေဆိုရင် ပါရဲမထိုးကြတော့ဘူး”

“ဆရာမ.. သမီးတို့ နှာနှားက အတင်းထိုးခိုင်းရင် ဘယ့်နှယ် လုပ်မလဲ”

ကျောင်းသူတစ်ယောက်က ထပြီး စောဒကတက်သဖြင့် တစ်တန်းလုံး ရယ်လိုက်ကြသည်။

“သမီးတို့နှာနှား ထိုးခိုင်းရင်လည်း မထိုးရဘူး။ သမီးတို့ မို့တွေကို ဆရာမပြောပေးမယ်။ မိန်းကလေးတွေ မျက်နှာအပေါ် ပါးရဲထိုးတာဟာ လှအောင်ထိုးတာ မဟုတ်ဘူး။ အရှပ်ဆိုးအောင် ထိုးတာ နားလည်ကြရဲ့လား”

“နားလည်ပါတယ် ဆရာမ”

ကလေးတွေက အတိုင်းအယောက်ညီညွှန်င့် မိတ်လိုလက်ရ ဖြေကြသဖြင့် ဆရာမသက်ထားဝေ ကျောင်းသွားသည်။ မိန်းကလေး တွေ၏ အလုကို အကျဉ်းတန်စေသော သည်ဒေသ၏ အယူတစ်ခု ကို တတ်နိုင်သလောက် လျှော့ပါးသွားအောင် သည်အော်လေး တွေက စပြီး နားသွင်းမည်ဟု ဆရာမသက်ထားဝေတစ်ယောက် မိတ်ကူးထားမိလေသည်။

သက်ထားဝေသည် အစကတော့ ကျောင်းဆရာမဝင်လုပ်ဖို့ မိတ်မဝင်စားခဲ့ချော်။ ဆလိုင်းရှုတန်းကတော့ ပြည်နယ်၏ရည်ရွယ် ချက်အတိုင်း ကျောင်းစဖွင့်သည်နှင့်ပင် လျေကောင်းရွာ မူလတန်း ကျောင်းဆရာအဖြစ် ခန့်ထားခြင်းခဲ့ရသည်။ ပြီးတော့ ကျောင်းအုပ် အဖြစ်ပါ တွေကိုင်ရသည်။ လျေကောင်းရွာက ဥယျာဉ်ကြီးနှင့် တစ်မိုင်ခန့်သာ ကွာဝေးလေသည်။

သည်တော့ သက်ထားဝေသည် ဆရာလိုအပ်ချက်အရ သက်ဆိုင်ရာ ပညာရေးဌာနမှ ခေါ်ယူတိုက်တန်းမှုကြောင့်လည်း ကောင်း၊ ဆလိုင်း၏ဆန္ဒကို တတ်နိုင်သည့်ဘက်က ဖြည့်ဆည်းပေး

ချင်သည့်အတွက်လည်းကောင်း လုပ်အားပေးဆရာမ ဝင်လုပ်ခဲ့
ခြင်းဖြစ်လေသည်။ အခုတော့ မိမိ၏စေတနာကြောင့် ကလေး
တွေ၏ ချစ်ခေါင်လေးစားမှု၊ ရွှေသူရွှေသားတွေ၏ ဖော်ရွှေချစ်ခေါင်မှု
ကြောင့် သက်ထားဝေ ပျော်ရောလသည်။

စာသင်ရက်ကာလက အတန်းတင်စာမေးပွဲစစ်ဖိုပင် နီးလာ
ပြီဖြစ်သည်။ သက်ထားဝေသည် သည်မှာ ကလေးတွေ၏ပညာရေး
လိုအပ်ချက်ကို ကိုယ်တိုင်မျက်ဝါးထင်ထင် ကြုံလိုက်ရတော့ ဝတ္ထား
ကျေ အနေအထားလောက်နှင့် ကျေနှင့်နောက် မဖြစ်တော့ကြောင်း
အခြေအနေအရပ်ရပ်က နားလည်ခွင့်ပေးခဲ့လေသည်။

“ဘယ့်နှုယ်လ ၈။ ဒီနေ့ တော်တော်မောင်းလိုက်ရလို
ပင်ပန်းသွားပြီလား”

အိမ်ရှေ့ဆက်တိခုံမှာ မောမောနှင့်ထိုင်ချလိုက်သော ငောက်
ဆလိုင်းက တစ်ချက်ပြီးကြည့်ရင်း မေးလိုက်သည်။ ညီမလေး
မူးရှုက ကျောင်းက မောမောနှင့်ပြန်လာသော ငောက် အလိုက်သို့
ရေအေးတစ်ခွက် ခံပိုက်လိုက်သည်။

“ပင်တော့ပင်ပန်းတာပေါ့ ဆလိုင်းရယ်။ ဒါပေမယ့် ပင်ပန်း
ရကျိုးတော့ နှပ်ပါတယ်။ စာမေးပွဲလည်းနီးပြီဆိုတော့ ကလေးတွေ
နားမလည်တဲ့ သင်ခန်းစာတွေကို ပြန်ပြန်သင်ကြားနေရတယ်။
နေ့စဉ် အိမ်စာတွေပေးပြီး ပြန်ခိုင်းရတယ်။ အခုတော့ တော်တော်
လေး ဟုတ်လာကြပြီ။ ငော်ဆန္ဒကတော့ အတန်းတိုင်းအကျမရှိဘဲ
တန်းလုံးကျွတ်အောင်စေချင်တာပဲ”

သည်ရွှေက မူလတန်းကျောင်းမှာတော့ ဆလိုင်းရှုထန်းနှင့်
သက်ထားဝေအပြင် (၁၀) တန်းကို ဘီနှင့်အောင်မြင်သော ရွှေခံ

ဆရာမတစ်ယောက်သာ ရှိလေသည်။ သည်တော့ ဒုတိယတန်း
တတိယတန်း၊ စတုတွေတန်းကို ဆလိုင်းနှင့် သက်ထားဝေတို့က
အလှည့်ကျေသင်ပေးပြီး သူ့ထုတ်တန်းနှင့် ပထမတန်းကိုတော့ ရွှေခံ
ဆရာမက ဖိုင်ခံသင်ကြားပေးလေသည်။

မင်းတပ်နှင့်ဥယျာဉ်က (၃) မိုင်ဝေးပြီး ဥယျာဉ်နှင့် ကျောင်း
က (၁) မိုင်ဝေးတော့ ဆလိုင်းနှင့် သက်ထားဝေသည် ဥယျာဉ်အထိ
ဝက်ဘီးနှင့် သွားကြပြီး ဥယျာဉ်ကနေကျောင်းကို ခြေလျင်သွားကြ
သည်။

“အတန်းတိုင်း အကျမရှိအောင်တော့ ကြိုးစားရမှာပေါ့
ဝေရယ်။ ဒီကလေးတွေက (၂) နှစ်၊ (၈) နှစ်အချေယ်ကျမှ ကျောင်းစ
နေကြတာဆိုတော့ အကျမှားလို့မဖြစ်ဘူးလေ။ ဝေအခုလို ဒီကလေး
တွေရဲ့ အခြေအနေကို နားလည်ပြီး စေတနာထားတဲ့အတွက်
ဆလိုင်းဝမ်းသာပါတယ်။ ဆလိုင်းဆိုဆိုမှာ ကလေးတွေရဲ့ပညာရေး
တိုးတက်ဖို့အတွက် ဆလိုင်းတို့လို ဒေသခံ ပညာတတ်တွေ အများ
ကြီးလိုအပ်နေတယ်။ ဝေတို့ဆီ လိုက်မနေနိုင်တာ ဒီအချက်တွေ
ကြောင့်ပေါ့ ဝေရယ်..”

ဆလိုင်းစကားအဆုံးမှာတော့ သက်ထားဝေတစ်ယောက်
တိုးတိတ်စွာ သက်ပြင်းချလိုက်မိသည်။ ဆလိုင်းပေါ်လည်း
နားလည်ခွင့်လွှာတော့ စာနာနိုင်ခဲ့လေသည်။

□ □ □

အခန်း (၈)

“သားကြီး ဆလိုင်း၊ မနက်ဖြန့် စနေနှေ့ဆိုတော့ ကျောင်း
ပိတ်တယ် မဟုတ်လား၊ မနက်တောင်ယာလိုက်သွားလိုက်ပါး၊
မနက်ဖြန့်နှီးတို့ တောင်ယာ ရှင်းရမယ့်နေ့လေ”

နှီးနှီးသည် ဓည့်ခန်းထဲမှာ တံမြက်စည်းလှည်းနေရင်းမှ
ကလေးတွေ အဖြော့ စစ်ဆေးနေသော ဆလိုင်းကို ပြောလိုက်
သည်။ ဘေးမှာ စာကူစစ်နေသော ဝေကတော့ နှီးကို တစ်ချက်
ငဲ့ကြည့်ပြီး အဖြောဒ္ဓာကိုသာ ဆက်စစ်နေ၏။ ဆလိုင်းက သူ
ခေါင်းကို တစ်ချက်ကုတ်လိုက်ရင်း... .

“နှီးရယ်.. ဥယျာဉ်အလုပ်တောင် မနိုင်တဲ့အထဲ တောင်ယာ
ကို ဘာလို့ ဝင်ခုတ်တာတုံး”

ဆလိုင်းစကားက အပြစ်တင်သံပါနေသဖြင့် နှီးနည်းနည်း
တော့ မျက်နှာပျက်သွားသည်။

“သော်.. သားကြီးရယ်.. ဆွဲမျိုးတွေကို တောင်ယာအကွက်
တွေချတော့ မင်းဦးလေးက နှီးတို့အတွက် တစ်ကွက်ယူထားတာ
လေ။ နှီးက မယူတော့ဘူးလို့ ပြင်းတာလည်း မရဘူး”

“ဦးလေးက ယူထားပြီး သားဆိုရင်တော့ လုပ်ရတော့မှာပေါ့
နှီးရယ်။ မနက်တောင်ယာလိုက်သွားလိုက်မယ်လေ”

“သမီးလည်း တောင်ယာလိုက်သွားမယ် နှီး”

လုံး မပြောင်းလဲတောင်မှ ကိုယ့်ပတ်ဝန်းကျင်မှာ ပြောင်းလဲသွား
အောင် ကျွန်တော် ကြီးစားမယ်”

ဆလိုင်းက အားတက်စရာ ပြောလိုက်သည်။ ဆလိုင်း၏
ယုဗြားလျက်က အများအကျိုးအတွက်ဆိတာ နားလည်သွားသော
နှုန်း စောဒက မတက်ရဲတော့ပါ။ သက်ထားဝေကတော့ သည်ငြင်းခုံ
ပွဲမှာ ဆလိုင်းက အသာရသွားသဖြင့် ကျိုတ်၍ ကျေနှင်းနေလေ
သည်။ နှုန်းပြောသလို ရွှေ့ပြောင်းတောင်ယာစနစ်သည် သည်
ဒေသ၏ အသက်မွေးဝင်းကျောင်းဆီသည်ကို ဆလိုင်းလည်း လက်ခံ
ပါသည်။ သို့သော် သည်လိုသာ မျက်စွေ့မှတ်ပြီး ကြည့်နေလျက်
သည်ဒေသ၏ အနာဂတ်သည် တကယ်ပင် ရင်လေးဖွှဲ့ ကောင်း
နေသည်ကိုလည်း သူ အကြောင်းခဲ့ ယုဗြားလျက်နေ၏။

စနေနေ့တွေန်းက တောင်ယာမလိုက်ဖြစ်သော သက်ထားဝေ
သည် တန်းနွေ့နေ့မှာတော့ ဆလိုင်းနှင့်အတူ ဥယျာဉ်ထဲ လိုက်လာ
ခဲ့သည်။ သက်ထားဝေ ဥယျာဉ်ထဲရောက်လာလျှင်တော့ ဆလိုင်းနှင့်
အတူ ထိုင်နေကျ စမ်းချောင်းနဲ့ဘေးက ခုံတန်းလျားလေးမှာ
စတည်းခဲ့သည်။ ဥယျာဉ်အိမ်မှာ အလုပ်သမားတွေနှင့် မျက်စွေ့
နောက်လုသဖြင့် နားအေးပါးအေးနေချင်သော သက်ထားဝေအဖို့
တော့ ဒီစမ်းချောင်းနဲ့ဘေးက စခန်းကျေနေသည်။

သည်နေရာကနေ ဥယျာဉ်တစ်ခုလုံးကို ဆီးမြင်ရသည်။
အဝေးက တောင်စဉ် တောင်တန်းများကို မျှော်ကြည့်ရင်း လွမ်းမော်
ဖွှဲ့စွာခဲ့စားရသည်။ စမ်းချောင်းထဲမှာ ရေချိုးရတာလည်း လန်းဆန်း
သည်။ သက်ထားဝေသည် အဝေးက တောင်ခါးပန်းတွေမှာ ဟို
တစ်ကွက် သည်တစ်ကွက် လှမ်းမြင်နေရသည့် တောင်ယာကွက်
တွေကို မျှော်ကြည့်နေ၏။

“၁၀... ပြည်မကို မလွမ်းဘူးလားဟင်”
သက်ထားဝေသည် အဝေးကို မျှော်ကြည့်ရင်း လွမ်းရိပ်သန်း
နေသဖြင့် ဆလိုင်းက အားလုံးတဲ့ မေးလိုက်သည်။

“တစ်ခါတစ်ခါတော့လည်း လွမ်းမိတာပေါ့ ဆလိုင်းရယ်။
ဒါပေမယ့် ငွေ့အဖြစ်က ဘူရဣ်နောင်ရဲ့ နောင်ရှိုးဖောင်ဖျက်မဟုတ်
လား။ ဒီတော့ လွမ်းစရာရှိရင်လည်း ဆလိုင်းရဲ့ အကြောင်နာတွေနဲ့
ပဲ ဖြေနေရတာပေါ့”

ဆလိုင်းက ငွေ့ကိုကြည့်ရင်း သက်ပြင်းချလိုက်ပါသည်။

“ဒီနှစ် နွေ့ရာသီကျောင်းပိတ်ရက်ကတော့ ‘အ’ သုံးလုံး စီမံ
ချက်ရှိတယ်။ နယ်တွေ ဆင်းရမယ်။ ဆလိုင်း ဘယ်နယ်ကျမှလ
တော့ မသိဘူး။ ဝေကတော့ မြို့ပေါ်မှာပဲ တာဝန်ကျမယ် ထင်
တယ်။ နောက်နှစ် နွေ့ကျောင်းပိတ်ရက်ကျမှ ပြည်မကို အလယ်
တစ်ခါးခါးပြန်ကြတာပေါ့နော်”

ဆလိုင်းက အညာကို အလယ်ပြန်ဖို့ ပြောသဖြင့် ဝေက
ပြီးနှစ်းစွာ ပြီးလိုက်သည်။

“ငွေ့ဘီဘတွေက ငွေ့ကို သမီးအဖြစ်မှ စွန့်လွတ်ကြောင်း
သတ်းစာမှာတောင် ကြေညာကြတာ မဟုတ်လား။ ဒီတော့ ဝေ
ပြည်မပြန်လို့ ဘယ်ဖြစ်မလဲ”

ရင်ထဲက လှိုက်ခနဲ့ ဝမ်းနည်းစိတ်ကို ဆလိုင်း မရိပ်မိအောင်
မျိုးသိပ်ထားလိုက်မိသည်။

“မိဘဆိုတာ စိတ်ဆီးတုန်းခဏာပါ ဝေရယ်။ ဝေရဲ့ ဝမ်း
စကြောတဲ့က သူတို့မြေးလေးကို မြင်ရရင် စိတ်ဆီးပြေားကြမှာပါ။
သားအချစ် မြေးအနှစ်တဲ့ ဝေရဲ့”

သက်ထားဝေက ရုတ်တရက် ဝင်ပြာလိုက်သည်။

“အို.. ဘယ်ဖြစ်မလဲ သမီးရယ်။ တောင်ယာက အဝေးကြီး။

သမီးက မပေါ့မပါကြီးနဲ့ လိုက်လို့ ဘယ်ဖြစ်မလဲ”

နှိမ်းက ပူတောင်ပန်းပင် တားလိုက်၏။

သည်မှာတော့ မျိုးနှုတ်စုအလိုက် တောင်ယာခုတ်ရလေသည်။ တောင်ယာခုတ်ရမည့် ဘုံတော့အပ်ကို မျိုးနှုတ်စုက ပြောရှိသော ပုဂ္ဂိုလ်က ခွဲတမ်းချေပေးရသည်။ အခုလည်း ဦးလေးထန်းပူက ခွဲတမ်းအရ ဆလိုင်းတို့ မိသားစုအတွက် သူသတော နှင့်သူ ယူပေးထားခြင်း ဖြစ်လေသည်။ ဆလိုင်းတို့ မိသားစုအဖိုး ဦးလေးထန်းပူကိုတော့ လွန်ဆန်၍ မရချေ။ မျိုးနှုတ်စုထဲတွင် ပြုလုပ်သော ရှိုးရာနှစ်ပွဲများတွင်လည်း ဦးလေးထန်းပူကပင် ဦးဆောင်ရလေသည်။

တောင်ယာကို မိုးအကုန် နတ်တော်လဆန်းမှာ ပုံမှန်ခုတ်ကြလေသည်။ တပို့တွဲလမှာ မီးတာလမ်းလပ်ပြီး တောင်ယာမီးရှိုးကြသည်။ အခုလည်း မီးလောင်ပြင်ကြီးဖြစ်နေသော ဆလိုင်းတို့ မိသားစုတောင်ယာကွက်ထဲက မီးမကျမ်းဘဲ ကျေန့်ခဲ့သည့် ကိုင်းကြုံးကိုင်းကျေန့်များကို ကောက်သင်းကောက် ရှင်းလင်းရမည့် နေ့ဖြစ်လေသည်။

“နောက်နှစ်တွေတော့ တောင်ယာတွေ ခွဲတမ်းချေရင် ကျွန်တော် တို့အတွက် မယူပေးဘူး ဦးလေးကို ကြိုပြာထားရှိုးမယ်”

“လူတကာယူပြီး နှိမ်းတို့က မယူဘူးဆိုရင် မင်းဦးလေးက စိတ်ဆိုးမှာပေါ့”

“ခက်တယ် နှိမ်းရယ်။ ဦးလေးနဲ့ ကျွန်တော် သဘောထား ချင်း မတိုက်ဆိုင်တဲ့ အထူးမှ အဲဒါတောင်ယာကိစ္စလည်း ပါတယ်”

တကဗ်တော့ ဆလိုင်းသည် ဖေဖော်ဖြစ်သူ ဦးလေးထန်းပူ နှင့် သိပ်ပြီး အဝေးမက်လုံး ဦးလေးတို့ ပြုလုပ်နေသော ယစ်ပူအော် ပွဲများကို ဆလိုင်းက မကြိုက်။ ပြီးတော့ တစ်နှစ်တနေရာ တောင်ယာ ခုတ်ရသည့်စနစ်ကိုလည်း ဆလိုင်းက လက်မခဲ့။ သည်တော့ ဆလိုင်းတစ်ယောက် မျိုးနှုတ်စုကြားထဲ အများနှင့်တစ်ယောက်ဖြစ်သည်မှာ ဆန်းတော့ မဆန်းချေ။

“မင်းဦးလေးက သီးနှံတွေ သူများရသလို ရစေချင်လို့ စေတနာနဲ့ ယူပေးတာပါ။ မင်းဦးလေးကိုတော့ အထင်မလွှာပါနဲ့။ ..”

“ဦးလေး၊ စေတနာကို ကျွန်တော် နားလည်ပါတယ်။ ဒါပဲမယ့် တောင်ယာခုတ်တဲ့ စနစ်ကိုတော့ ကျွန်တော် အားမပေးဘူး။ ဒီလိုသာ နှစ်စဉ်နှစ်တိုင်း တောင်ယာခုတ်နေမယ်ဆိုရင် တဖြည်းဖြည်းနဲ့ သစ်တော့တွေ ပြန်းတီးလာမယ်။ သစ်တော့တွေ ပြန်းတီးကုန်ရင် မိုးခေါင်လာမယ်။ မိုးခေါင်လာရင် မြစ်ချောင်းတွေ၊ စမ်းချောင်းတွေ ခမ်းကုန်မယ်။ အဲဒါအခါကျ ကျွန်တော်တို့ အားလုံး ခုကွဲရောက်မယ်..”

“ဥော်.. ဆလိုင်းရယ်။ နှိမ်းတို့တစ်ဦးတည်း တောင်ယာ မခုတ်တာနဲ့ ဘာထူးမြှားလာမှာမို့လို့လဲ။ မေမေတို့ တောင်ယာမခုတ်လည်း သူများတွေက ခုတ်နေမှာပဲ မဟုတ်လား”

ဆလိုင်းက နှိမ်းကို တစ်ချက်စိုက်ကြည့်ရင်း သက်ပြင်းချလိုက်သည်။ သက်ထားဝေကတော့ သားအမိန်ယောက် ငြင်းခုံနေတာကို ကြားနေဝါဒကျင့်သုံးပြီး ပြုး၍သာ နေလေသည်။

“တောင်ယာလုပ်မည့်အစား ဥယျာဉ်ခြံမြေ ပြောင်းလုပ်ကြဖို့ ကျွန်တော် တဖြည်းပြည်း စည်းရုံးမယ် နှိမ်း။ ချင်းတောင်တစ်ခု

ဆလိုင်းက အားတက်သရောပြောနေပေမယ့် သက်ထားဝေကတော့ အားတက်သရော မရှိလှချေ။

“ဆလိုင်းတော့ တွေးတွေးပြီး ငောက္ခါ အရမ်းသနားတယ်။ ဆလိုင်း ဒုက္ခတွေ့ကိုလာပြီး မျှဝေခံစားသလို ဖြစ်နေပြီ။ ဝေဘာမှ အားမလေယူနဲ့နော်။ ဝေဖြစ်ချင်တာ ဆလိုင်းအားလုံးလုပ်ပေးမယ်”

ဆလိုင်းစကားကြောင့် သက်ထားဝေ ဟင့်ခဲ့ တစ်ချက်ရယ် လိုက်သည်။ ဆလိုင်း၏ အားပေးစကားသည် ဝေအဖို့တော့ တစ်လောကလုံးကို ပြေး၍ပင် ရင်ဆိုင်လာချင်မိသည်။ ငောက်မှာ ယောက်ဗျားကောင်း ယောက်ဗျားမြတ်တစ်ယောက် မားမား မတ်မတ် ရပ်တည်နေမှတော့ အားလျော့နေစရာ မလိုတော့ပါ။ သက်ထားဝေသည် မဖြစ်လိုသောအရာကို ကျောခိုင်း၍ ဖြစ်လို သောအရာကိုသာ လက်ခံရရှိခဲ့သဖြင့် သက်ထားဝေတစ်ယောက် ကျော်မိတာကတော့ အမှုန်ပင်။

“ငောအတွက် ဘာမှ မလိုအပ်ပါဘူး ဆလိုင်းရယ်။ ဆလိုင်းရဲ့ ကြင်နာယုယုမှုလေးနဲ့တင် ငောအတွက် လုံလောက်နေပါပြီ။ ဆလိုင်းကို ချုပ်နေမှာတော့ ဆီးတူကောင်းဘက် မျှဝေခံစားရမှာပဲလော်။ ဒါ မဆန်းပါဘူး။ ပြီးတော့ ငောက္ခါ ဘာလို့ သနားရမှာလဲ။ သနားမဲ့ သနားရင် ဝေကပဲ ဆလိုင်းကို သနားရမှာ။ ဆလိုင်းက ကျောင်း ပိတ်ရက်ကလေးတောင် မနားဘဲ ဥယျာဉ်ထဲမှာ တစ်နေကုန် အလုပ်လုပ်သေးတယ်။ ပြီးတော့ တောင်ယာလည်း သွားလုပ်ရသေးတယ်။ ဆလိုင်းက အရမ်းအလုပ်လုပ်နိုင်တာပဲနော်”

သက်ထားဝေစကားကြောင့် ဆလိုင်းရယ်လိုက်သည်။

“ဒီအလုပ်တွေက ဆလိုင်းအတွက် အသေးအဖွဲ့ပါ။ ဆလိုင်း ငယ်ငယ်ကတည်းက လုပ်လာတဲ့ အလုပ်လော်။ ကိုယ်တိုင်ဝင်လုပ်

တော့ အလုပ်သမားတွေ မခိုခဲ့ဘူးမဟုတ်လား။ အင်း။ ဆလိုင်း ဒီထက်မက အလုပ်လုပ်ရုံးမှာ ဝေရယ်။ ဘာဖြစ်လိုလည်း သိလား။ ဟောဒီပိုက်ထဲက သားသားလေးလား ဒီးမီးလေးလား မသိရသေးတဲ့ ငောရဲ့ ကိုယ်ပွားလေး လူဖြစ်လာဖို့အတွက်လေ”

ဆလိုင်းက ပြောပြောဆိုဆို သက်ထားဝေ၏ မပူးတူပူးပိုက် ကလေးကို အသာလေးကိုင်ပြတော့ သက်ထားဝေက ရှုက်စနီးလေး ပြီးရင်း ဆလိုင်းပုံးကို မနာအောင် ထူလိုက်သည်။ ဆလိုင်း သဘောကျကာ တယဲယဲ ရယ်နေ၏။ ရာသီဥတုက သာယာနေသည်။ တောင်ခြေမှာ တိမ်တစ်ချို့က ဝေနေပြီး တောင်တန်းတွေမှာ တော့ မြှေတွေပင် မသန်းချေ။ အနီးက တောင်တန်းများသည် မိမိနေပြီး အဝေးက တောင်တန်းများက ပြာမှုပိုင်းနေ၏။ သည်မှာ တော့ (၁၂) ရာသီ လေတိုက်နေသဖြင့် အနွေးအကျိုးတစ်ထည်တည် တော့ ဝတ်ထားရလေသည်။

စောစောက တောင်ခြေမှာ ဝေနေသော တိမ်လွှာသည် ဥယျာဉ်ပေါ်သို့ တရွေ့ရွေ့လွင်ပါးလာကြသည်။ မကြမ့်း ဆလိုင်းနှင့် သက်ထားဝေတို့အပေါ်မှာပင် တိမ်တွေဝေလာသည်။ ပတ်ဝန်းကျင်က မျက်စွေအောက်တွင် ပျောက်ကွယ်သွားသည်။ သက်ထားဝေက တိမ်ဖြေဖြေတွေကို ဖမ်းမရမှုန်းသိသော်လည်း အပျော်တစ်မျိုးနှင့် လိုက်ဖမ်းသည်။ သက်ထားဝေက တိမ်တွေကြားထဲ ရောက်နေသော အဖြစ်ကို သဘောကျကာ ပျော်နေ၏။ ဆလိုင်းက သက်ထားဝေကို ကြည့်ရင်း ရယ်မောနေသည်။ မကြမ့်းပင် တိမ်တွေက တောင်ထိုင်းကို လွင်ပါးသွားပြီး ပတ်ဝန်းကျင် မြင်ကွင်းတွေက သွားခဲ့ ပြန်ပေါ်လာကြသည်။

“ဆလိုင်း.. မနက်က နှစ်းနဲ့ ဘာတွေပြောနေကြတာလဲ။ ဆလိုင်းတို့ ဘာသာစကားနဲ့ ပြောနေကြပေမယ့် ဒေ့ အကြောင်း လည်းပါတယ် မဟုတ်လား”

သက်ထားဝေက ဆလိုင်းပုံခုံးကို ခပ်နှဲနှဲနှဲရင်း မေးလိုက် သည်။

“ဈေး.. တဗြားမဟုတ်ပါဘူး။ ဝေက ကိုယ်လေးလက်ဝန် ဖြစ်လာတော့ ငော်နှီးမာရေးကို အထူးဂရုစိုက်ဖို့ နှစ်းက သတ် ပေးတာပါ။ ပြီးတော့ နေ့ကျောင်းပိတ်ရောက်တွေမှာ နယ်တွေဆင်းပြီး ‘အ’ သုံးလုံးသင်တန်း စာသင်ရမယ့်ကိစ္စတွေ ပြောနေကြတာပါ”

‘အ’ သုံးလုံးဆိုလို့ ဆလိုင်းက ပတူပါမြို့နယ်ထဲကျတယ်ဆို

“ဟုတ်တယ်.. ဆလိုင်းလည်း အဲလိုပဲ ကြားတယ်။ ဟိုမှာက ဆရာတွေ အင်အားလည်း နည်းတယ်လေ။ ပြီးတော့ ဆလိုင်းဟာ ပြည်နယ်ရဲ့ စေလိုရာ စေ မဟုတ်လား။ ဒေါသဖွံ့ဖြိုးရေးအတွက် ဆလိုင်းတို့က ကျရာနေရာမှာ တာဝန်ယူရမှာလေး။ ဝေကတော့ မပေါ်မပါးနဲ့မြို့ပေါ်မှာပဲ တာဝန်ကျတယ်။ ဒီနေ့ကျောင်းပိတ်ရောက် မှာတော့ မြို့ပေါ်က ဘိုးဘိုး၊ ဘွားဘွားတွေနဲ့ နှစ်ပါးသွားရမှာဆို တော့ ဝေဖျော်မှာပါ”

ဆလိုင်းက ခပ်နောက်နောက်ပြောသဖြင့် သက်ထားဝေက ပြုးလိုက်၏။

“အင်း.. ဝေကလည်း ချင်းစကားနည်းမလည်း၊ ဘိုးဘိုး၊ ဘွားဘွားတွေကလည်း ဗမာစကားနားမလည်ဆိုတော့ အ၊ အနဲ့ နားလေးတွေ တွေ့သလို ဖြစ်နေပြီး..”

သက်ထားဝေက ပြောပြီး ရယ်နေ၏။

“ဝေ ထင်သလိုကြီးလည်း မဟုတ်သေးပါဘူး။ မြို့ပေါ်က ဘိုးဘိုး၊ ဘွားဘွားတွေ အများစုက ဗမာစကားနားလည်ကြတယ်။ ဆလိုင်းကသာ လုံးဝဗမာစကားနားမလည်တဲ့ ဘိုးဘိုး၊ ဘွားဘွား တွေနဲ့ တွေ့ရမှာ”

“ဒါနဲ့ စကားမစပ် မေးပါ၌းမယ်။ ဆလိုင်းတို့ ချင်းစကားကို နှစ်မျိုးသုံးမျိုးလောက်ပဲ ပြောဆိုနေကြတယ်လို့ ဝေအစက ထင် ခဲ့တာ။ ဒီရောက်မှ နှစ်မျိုးသုံးမျိုး မဟုတ်ဘဲ အများကြီးရှိတယ်ဆို တာ သိရတော့တယ်။ ဆလိုင်းတို့ ချင်းစကားက ဘယ်နှစ်မျိုးတောင် နှုန်းလဲဟင်..”

ဆလိုင်းက ငောက် ကြည့်ရင်း ပြုးလိုက်သည်။

“အင်း.. ချင်းမျိုးနှစ်ယွေးစုက တစ်ဆယ်ကျော်ရှိတော့ ပြောတဲ့ စကားလည်း တစ်ဆယ်ကျော်ရှိမှာပေါ့”

ဆလိုင်းက ပျော်ပျော်တန်းပြာလိုက်သည်။

“အမလေး.. လူမျိုးတစ်မျိုးတည်းကနေ ဘာဖြစ်လို့ အဲဒီ လောက်အထိ စကားတွေ ကွဲသွားတာလဲဟင်”

သက်ထားဝေက တအုံတွေပြုံ့ပြောရင်း သူ့ရင်ဘတ်ကို ဖိန့် သဖြင့် ဆလိုင်းက တယဲယဲရယ်ရင်း သဘောကျျှော်။

“လူမျိုးစုကတော့ ချင်းလူမျိုး တစ်မျိုးတည်းပဲ ဝေရဲ့။ စကား တွေ ကွဲသွားပေမယ့် သွေးသားချုပ်ရည်နဲ့ စရိတ်လက္ခဏာတွေ အားလုံးတွေကြတယ်။ အရေးကြီးဆုံး ဝါဟာရဖြစ်တဲ့ ဖေဖေနဲ့ မေမေကို ကန္တာ၊ ကပါးဆိုပြီး ခေါ်ရမှာလည်း အားလုံးတွေကြတယ်။ ဝေကတော့ ကွဲသွားရတဲ့ အကြောင်းရင်းကတော့ လမ်းပန်း ဆက်သွယ်ရေးကြောင့်ပေါ့ ဝေရယ်။ ချင်းတောင်က တောင်တန်း

တွေ ထူထပ်တော့ ဆက်သွယ်ရေး ခက်ခဲတယ်။ ဆက်သွယ်ရေးခက် ခဲတော့ ပေါင်းသင်းဆက်ဆံမှုလည်း နည်းပါးကြတယ်။ ကိုယ့် မျိုးနွယ်စုံ၊ ကိုယ့်ပတ်ဝန်းကျင် ကိုယ့်ဘာသာနဲ့ ပြောဆိုကြရာကနေ စကားတွေ ကွဲသွားတယ်လေ”

သက်ထားဝေသည် တောင်တန်းတွေကို မျှော်ကြည့်ရင်း သက်ပြင်းချလိုက်မိသည်။

“အင်း။ ဒီတောင်တန်းတွေအကြောင်း ကူးလူးဆက်ဆံမှု နည်းပါးပြီး စကားတွေ ကွဲကုန်တာတော့ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီဒေသက အမျိုးသမီးတွေ မျက်နှာပေါ် ပါးခဲထိုးတဲ့ ဒေလေက တောင်တန်းတွေကြောင့်တော့ဖြစ်မယ် မထင်ပါဘူး။ ဘာဖြစ်လိုလဲ ဆိုတော့ ဆလိုင်းတို့ မင်းတပ်ဒေသနဲ့ ကန်ပက်လက်ဒေသက မျိုးနွယ်စုံတွေပဲ ပါးခဲထိုးတာ တွေ့ရပြီး တစ်ခြားမျိုးနွယ်စုံတွေ ပါးခဲထိုးတာ မတွေ့ရဘူးလေး။ မတူးယောတဲ့ မိရမ်စတဲ့ မျိုးနွယ်စုံ တွေ ပါးခဲမထိုးကြဘူး။ ပြီးတော့ ပြောက်ပိုင်းဒေသမှာ နေထိုင်ကြတဲ့ ချင်းမျိုးနွယ်စုံတွေထဲက အမျိုးသမီးတွေ ပါးခဲထိုးတာ မရှိဘူး။ မိန်းကလေးတွေရဲ့ အလှကျော်သရေဟာ အဓိက မျက်နှာမဟုတ်လား။ ဝေတော့ ဒီဒေသက အမျိုးသမီးတွေ မျက်နှာပေါ်ပါးခဲထိုးတဲ့ ဒေလေကို သဘောမကျဘူး။ အဲဒီဒေလေဟာ အမျိုးသမီးတွေရဲ့ အလှကို ဖျက်ဆီးတာနဲ့ တူနေတယ်”

သက်ထားဝေက မကျေမနပ် ပြောနေသဖြင့် ဆလိုင်း တစ်ယောက် ရင်မောစွာ သက်ပြင်းချလိုက်မိသည်။

“ဆလိုင်းလည်း ဒီဒေသက အမျိုးသမီးတွေ မျက်နှာပေါ်ပါးခဲထိုးတဲ့ ဒေလေကို သဘောမကျပါဘူး။ အရင်တုန်းကတော့ ဒါကို

ရှိုးရာဓလေးအဖြစ် သဘောထားကြပေမယ့် နောက်ပိုင်းမှာတော့ ဒီဒေလေဟာ မိန်းကလေးတွေရဲ့ အလှကို အကျဉ်းတန်းစေတယ်ဆိုပြီး အစိုးရကလည်း မျက်နှာပေါ်ပါးရ မထိုးဖို့ တားမြစ်ထားပါတယ်။ ဥပဒေထုတ်ပြန်ပြီး တားမြစ်တာမျိုးတော့ မဟုတ်ပါဘူး၊ ဒါပေမယ့် ဖြို့တွေနဲ့ အလှမ်းဝေးပြီး ဗဟိုသုတနည်းပါးတဲ့ တော်ချာအချို့မှာ တော့ ပါးခဲထိုးကြတုန်းပဲ။ ခေတ်ခါအရ ဘယ်လို့မ လသွေးညီတော့ တဲ့ အဲဒီဒေလေကို အစိုးရရာ တရားဝင်ဥပဒေထုတ်ပြန်ပြီး တားမြစ်မယ်ဆိုရင်တော့ တဖြည်းဖြည်းကွယ်ပျောက်သွားမှာပါ”

“အင်း။ အစိုးရရာ တရားဝင်ဥပဒေထုတ်ပြန်ပြီး တားမြစ်မှု ဒီဒေလေကွယ်ပျောက်တော့မယ့် သဘောရှိတယ်။ အဲလို့မ မလုပ်ရင်တော့ အဲဒီဒေလေက ဆက်လက်တည်တဲ့နောက်မှာပဲ။ ဝေကြားဘူးခဲ့တာကတော့ ဒီဒေသအမျိုးသမီးတွေ မျက်နှာပေါ်ပါးခဲထိုးတဲ့ ဒေလေဟာ တစ်ခြားမျိုးနွယ်စုံတွေက တောင်းရမ်းကြောင်းလမ်းတာကို မခံရအောင် တွေးတော်ကြံးဆရာကနေ အဲဒီဒေလေဖြစ်လာတယ်ဆို.. ဟုတ်လား”

“အင်း။ ဒီဒေသက အမျိုးသမီးတွေ မျက်နှာပေါ်ပါးခဲထိုးတဲ့ ဒေလေ ဘယ်အချိန် ဘယ်ကာလက ပေါ်ပေါက်လာသလဲဆိုတာ တိတိကျကျတော့ မသိဘူး။ သမိုင်းမှာ ဖော်ပြတာမျိုးလည်း မရှိဘူး။ လူမျိုးတိုင်းမှာ ရှိုတတ်တဲ့ ရှိုးရာဓလေကိုပဲ သဘောထားကြတာ လေ။ ဝေကြားဖူးသလိုပဲ ရှေးတုန်းက မျိုးနွယ်စုံတစ်စုနှင့်တစ်စု မသင့်မြတ်ရာကနေ ခမည်း ခမက် မတော်ချင်တာနဲ့ ကိုယ့်သမီးတွေကို မျက်နှာပေါ်ဆေးမှုင်ကြောင်ထိုးခိုင်းရာက နောက်ပိုင်းတော့ အလှချယ်မှုတစ်မျိုးအနေနဲ့ ဒေလေဖြစ်လာတယ်လို့တော့ ဆလိုင်းလည်းကြားဖူးတယ်.. .

နောက်တစ်ခုက ပမာဘူရင်တွေ မိဖုရားကောက်မှာခိုးလို အပျို့မိန်းကလေးတွေကို မျက်နှာပေါ်ဆေးမှင်ကြောင်ထိုးခိုင်း ရာက ဓလ္လုဖြစ်လာတယ်လိုလည်း ကြားဖူးတယ်။ ဘာဖြစ်လိုလ ဆိုတော့ ပုဂံခေါတ် အလောင်းစည်သူမင်းကြီးဟာ တိုင်းခန်းလျဉ်းလည်းရင်း ယော၊ ဆော၊ ထိုးလင်းစတဲ့ ယောဒေသတွေအထိ ရောက် လာဖူးတယ်တဲ့။ ဒီတော့ ယော၊ ဆော၊ ထိုးလင်းစတဲ့ ယောနယ်တွေ နဲ့ ဆက်စပ်နေတဲ့ တောင်ပေါ်ဒေသတွေမှာ နေထိုင်တဲ့ ချင်မျိုးနှင့် တွေ ကြားထဲမှာ ပမာဘူရင်တွေ ရောက်ရာအရပ်မှာ အမျိုးသမီး ချော့ချောလှလှရှိရင် မိဖုရားကောက်တယ်ဆိုတဲ့ ကောလဟလက လည်း ပုံးနှံနေတယ်။ အဲဒါကို ကြောက်ပြီး အမျိုးသမီးတွေ မျက်နှာပေါ်ဆေးမှင်ကြောင်ထိုးခိုင်းရာကနေ ဓလ္လုဖြစ်လာတယ်လို လူတိုးတွေ ပြောတာကြားဖူးတယ်။ ဒါပေမယ့် ခိုင်လိုတဲ့အထောက်အထား တော့ မရှိပါဘူး။ အဲဒီတော့ ဘယ်လိုပဲဆိုကြ ဆိုကြနောက်ဆုံးတော့ မျိုးနှင့် တစ်စုရဲ့ နှီးရာခလောတစ်ခုအဖြစ် တည်တဲ့နေခဲ့တယ်လေ”

“တခါ့၊ အမျိုးသမီးတွေကျတော့ ပါးရဲမထိုးကြဘူးနော်” သက်ထားဝေက တွေးတွေးဆဆ ပြောသည်။

“အင်း... ခေတ်ပညာသင်ပြီး ပဟုသုတရှိတဲ့လူတွေက တဖြည်းဖြည်းများလာတော့ ဒီဘက်ခေတ် မိန်းကလေးတွေ တော်တော် များများ ပါးရဲထိုးတာ မတွေ့ရတော့ဘူး။ ဆလိုင်းတို့လည်း အခါ အခွင့်ကြုံတိုင်း ပါးရဲမထိုးကြဖို့ တိုက်တွန်းနေရတယ်။ ဒါပေမယ့် တော့ရွှေတွေမှာ အယူသီးတဲ့ ရွှေးလူကြီးတွေ ရှိနေတော့ ခရီးတော့ မပေါက်လှဘူး။ ဒါပေမယ့် တစ်ချိန်ချိန်မှာတော့ မျက်နှာပေါ်ပါးရဲ

ထိုးတဲ့ဓလ္လု တဖြည်းဖြည်းကွယ်ပျောက်သွားလိမ့်မယ်လိုလည်း ဆလိုင်းထင်ပါတယ်။”

သက်ထားဝေသည် အဝေးမှာ ပြာမြိုင်းနေသော တောင်တန်းတွေကို ရွှေ့ကြည့်ရင်း သက်ပြင်းခုလိုက်လေသည်။

နှစ်ယောက်သား ဥယျာဉ်အိမ်ပြန်လာကြတော့ အိမ်ရှုက အဖိအောက်မှာ နာနတ်ပုံကြီးတွေ တွေ့ရသည်။ နာနတ်သီးတွေက ရွှေ့တဲ့ကြီးတွေ ပုံထားသလို ဝင်းပါ၍ နေ၏။ အမျိုးသမီး အလုပ် သမအချိုက သီးလုံးချောသော နာနတ်သီးတွေကို ရွှေ့ကာ ဝါးခြင်းလေးတွေထဲ ဆယ်လုံးစီ ဆယ်လုံးစီ စိ၍ထည့်နေကြသည်။

သည်နာနတ်သီးတွေက ပခုဏ္ဏာ ပို့ရမှုမျိုးဆလိုင်းက နာနတ်သီးခြင်းတွေကို လိုက်ပြီးရေတွက်နေ၏။ ခပ်ငယ်ငယ်အလုပ်သမ တွေက ငောက် ခိုးခိုးကြည့်ကာ တွေ့တိုးနေကြသည်။ သက်ထားဝေကတော့ မျက်နှာထားကို အတတ်နိုင်ဆုံး ချိုထားကာ အပြီးမပျက် နေလိုက်သည်။ ဥယျာဉ်စောင့်နော်းက ပါးရဲထိုးထားသော မျက်နှာနှင့် ငောက် ပြီးရင်း စိတ်ပြီးသား နာနတ်သီးတွေနှင့် မျက်နှာလာလုပ်သည်။

“နမောန်း”

သက်ထားဝေက ချီးချင်ဘာသာလို ကျေးဇူးတင်ပါတယ်ဟု ပြောလိုက်သဖြင့် ဥယျာဉ်စောင့်နော်းက ခေါင်းတည်းတည်းတည်း ပြီးလိုက်သည်။

အခုံတော့ သက်ထားဝေတစ်ယောက်အားလုံးနှင့် အလိုက် အထိုက် ဆက်ဆံတတ်ပြီးလေ။



အစိုး (၉)

ဆလိုင်းရှိထန်း တစ်ရေနှီးလောက္ခာ ရွာထမှာ ကြက်တွန်းသံ
တွေ ကြားနေရသည်။ ယင်းကြက်တွန်းသံတော့ မဖြစ်နိုင်။ သက်ကြီး
ခေါင်းချု သန်းခေါင်ယံပဲ ဖြစ်ရမည်ဟု ဆလိုင်းရှိထန်းတွေးမိသည်။
ကြက်တွန်းသံတွေ အပြိုင်အဆိုင် ကြားရပြီး မကြာမဲ့ ရွာကလေး
သည် အမျှောင်အောက်မှာ ပြန်လည်တိတ်ဆိတ်သွားသည်။

ဆလိုင်းရှိထန်းသည် အိပ်မပျော်သည့်အတူ စကားပြောဖော်
ရအောင် မီရလ်ကိုကြည့်လိုက်တော့ မီရလ်က တရာ့ရှာ့နှင့် အိပ်
မောကျနေလေသည်။ သူတို့နှင့် မလုမ်းမကမ်းတွင် ရွာခံကျောင်းသား
သုံးယောက်လည်း အိပ်မောကျနေသည်။ သူနှင့် မီရလ်ကသည်
'လိုင်းပါး' ရွာလေးမှာ 'အ' သုံးလုံးသင်တန်းဆရာအဖြစ် တာဝန်ကျ
ခဲ့ခြင်း ဖြစ်သည်။

မတူပါကဖြစ်သည်။ သူနှင့် မီရလ်က မင်းတပ်
မြို့၊ (အ. ထ. က) မှာ ငါးတန်းမှ ဆယ်တန်းအထိ ကျောင်းအတူ
နေခဲ့သော သူငယ်ချင်းဖြစ်သည်။ ဆလိုင်းရှိထန်းက ဆယ်တန်းကို
နှစ်ချင်းပေါက် အောင်ခဲ့သော်လည်း မီရလ်က ဆယ်တန်းကျကာ
မတူပါပြန်သွားသည်။ အရောင်းအဝယ်လုပ်ငန်းဖြင့် ပတူပါနှင့်
နယ်စပ်ကို ကူးချိသန်းချိ လုပ်နေသည်။ ဆယ်တန်းလည်း မဖြ
တော့။ ဆလိုင်းရှိထန်းလည်း မနှဲလေးတက္ကလိုလိုလ် ရောက်သွားကာ
မီရလ်နှင့် အဆက်အသွေးဖြတ်သွားခဲ့သည်။

အခုတော့ ဒွဲရာသီအသုံးလုံးစီမံချက်တွင် ဆယ်တန်းအထိ ကျောင်းနေဖူးသော မီရဲလှိုက်လည်း သက်ဆိုင်ရာက တာဝန်ပေးလာခဲ့သည်။ ဒေသ၏ ပညာရေးမှို့ မီရဲလှိုက်မနေသာတော့။ သည်မှာ တင် သူငယ်ချင်းနှစ်ယောက် ပြန်ဆုံးကြရသည်။

ဆလိုင်းရှိထန်းသည် မင်းတပ်နှင့် ၁၀၂ မိုင်ဝေးသော မတူပါကို အာတိစိ ကားတစ်စီးဖြင့် လိုက်လာခဲ့သည်။ မတူပါရောက်တော့ သူငယ်ချင်း မီရဲလှိုက်မှာ တည်းသည်။ မတူပါမှာ သုံးရက်ခန့် ပညာရေးကိစ္စွာဆောင်ရွက်ပြီး မတူပါမှ တစ်နေ့ခါးရှိသော သည်လိုင်ပီးရွာလေးသို့ မီရဲလှိုနှင့်အတူ ထွက်လာခဲ့ခြင်း ဖြစ်လေ သည်။ မီရဲလှိုကတော့ ဆလိုင်းရှိထန်း၏ အကုသရာအဖြစ် လိုက်ပါလာခြင်း ဖြစ်သည်။

ရွာတွေမှာ တာဝန်ကျေသည့် ဆရာများထဲတွင် ဆလိုင်းနှင့် မီရဲလှိုက အဝေးဆုံးနေရာမှာ တာဝန်ကျေသည်။ သည်လိုင်ပီးရွာမှာ အိန္ဒိယနယ်စင်ကို တစ်နေ့ခါးသာဝေးလေသည်။ ဘာပဲဖြစ်ဖြစ် ဆလိုင်းရှိထန်း စိတ်မပျက်ပါ။ သူလို ဘုံးရလူငယ်တစ်ယောက်ကို သက်ဆိုင်ရာက အားကိုး၍ တာဝန်ပေးခြင်းဟု ခံယူမိလေသည်။ သည်လိုင်ပီးရွာမှာက မူလတန်းကျောင်းလည်း မရှိသေးသဖြင့် မတူပါပတ်ဝန်းကျင်ရွှေအချို့က မူလတန်းကျောင်းတွေမှာ ကျောင်းသွားတက်ဖူးသည့် ကလေးတစ်ယောက်စ နှစ်ယောက်စကလွှဲလျှင် ကလေးအများစုက စာမတတ်ပါ။ သည်တော့ ဆလိုင်းရှိထန်းနှင့် မီရဲလှိုအဖို့ ဘိုးဘိုး၊ ဘွားဘွား၊ ဦးလေး၊ ဒေါ်လေးတို့ကို စာမသင်ရှာဘဲ ကလေးတွေကို ဦးစားပေးသင်ရလေသည်။

အခုတော့ 'အ' သုံးလုံးသင်တန်း နှစ်လတာကာလသည် မကြာမီ ကုန်ဆုံးတော့မည်။ မကြာမီ ကိုယ့်အရပ် ကိုယ့်ဒေသပြန်ရတော့မှာမို့ ဆလိုင်းရှိထန်းတစ်ယောက် ကျိတ်ပျော်နေသည်။ ချစ်အနီးလေး သက်ထားဝေနှင့်လည်း တွေ့ရတော့မည်။ ချစ်အနီးက လည်း သူကို လွမ်းနေရော့မည်။ သူကလည်း လွမ်းလှပြီ။ နှစ်လတာကာလသည် နှစ်ကဗျာမျှ ကြောမြင့်လှသည်ဟု ခံစားနေမိသည်။ ဘာပဲဖြစ်ဖြစ် ဒေသ၏ ပညာရေးလိုအပ်ချက်ကို အုတ်တစ်ချပ် သတစ်ပွဲင့် ဖြည့်ဆည်းခွင့်ရခဲ့သဖြင့် သူသည် တစ်ဘက်က ကျေနှစ် ပြန်သည်။

"ဆရာကြီး... ဆရာကြီး... ထ....ထ...."

"ဆလိုင်း... ဆလိုင်း... ထ....ထ...."

ဘယ်အချိန်က ပြန်လည်အိပ်ပျော်သွားမှုန်း ကိုယ့်ကိုယ့်ကို မဝေခွဲနိုင်သော ဆလိုင်းရှိထန်းသည် ကျောင်းသားတစ်ယောက်နှင့် မီရဲလှိုက အတင်းလှပ်နှုန်းလိုက်တော့မှ အလန့်တကြားထလာခဲ့သည်။ အိပ်ချင်မူးတူးနှင့် မျက်လုံးပွတ်ကြည့်လိုက်တော့ ရေနံဆီမီးအလင်း ရောင်အောက်မှာ မောင်းပြန်သေနက်ကိုယ်စိနှင့် လူလေးယောက်ကို တွေ့လိုက်ရသဖြင့် ရင်ထဲမှာ ထိတ်ခနဲ့ဖြစ်သွားသည်။

"ကျော်တိုက 'နယူးချင်းစတိတ်အာမီ' အဖွဲ့ကပါ။ ခင်ဗျားတို့ အထဲမှာ ကျောင်းဆရာက ဘယ်သူလဲ.."

အမှာ်ငရိပ်ကျေနေသော သူတို့မျက်နှာကို သဲကွဲစွာမဖြင့်ရသောလည်း မေးမြန်းလာသူက အဖွဲ့ခေါင်းဆောင်ဆုံးသည်ကိုတော့ ဆလိုင်းရှိပိုလိုက်သည်။

"ကျွန်းတော်ပါ..."

ဆလိုင်းရှိုးထန်းက ရဲရဲတင်းတင်းပင် ဖြေလိုက်သည်။

“မင်းတပ်က မဟုတ်လား”

“ဟူတ်ပါတယ်”

“ကောင်းပြီ.. ခင်ဗျားကို မေဂျာခေါ်ခိုင်းလို့.. ကျော်တို့ နောက်ခက္ခလိုက်ခဲ့ပါ။ ကျော်တို့နောက်ကို အသာတွေ့ကြည်လိုက်ခဲ့ပါ။ ကျော်တို့က တော်လှန်ရေးသမားတွေဖြစ်ပေမယ့် အကြမ်းဖက်သမားတွေ မဟုတ်ဘူး။ ဒီတော့ ခင်ဗျားအသက်အန္တရာယ်အတွက်ဘာ့မူမိုးရိမ်နဲ့ မေဂျာနဲ့ တွေ့ပြီးရင် ဒီရွာအရောက်ပြန်ပို့ပေးမယ်...”

အဖွဲ့ခေါင်းဆောင်က သူတို့နောက်လိုက်ဖို့ခေါ်နေသဖြင့် ဆလိုင်းရှိုးထန်း တွေခနဲဖြစ်သွားသည်။ သူတို့လက်ထက် မောင်းပြန်သနတ်တွေကိုကြည့်ပြီး သူမှာ ပြင်းဆန်နိုင်သော အားအင်မရှိတော့။ ဆလိုင်းကချက်ချင်းပင် သူအထပ်အပိုးတွေ သိမ်းလိုက်သည်။

“မိရဲလ်.. ငါ ခက္ခလိုက်သွားဦးမယ်...”

မိရဲလ်က ခေါင်းတစ်ချက်နှင့်ချက် ညီတ်ပြုသည်။ ဆလိုင်းရှိုးထန်းသည် ခပ်ဆိုင်းဆိုင်းလုပ်မနေတော့ဘဲ ချက်ချင်းပင်ထလိုက်သွားသည်။ သနတ်သမားလေးယောက်က သူကို အလယ်မှာညျှော်ပြီး ခေါ်လာကြသည်။ စောစောက သူတို့ပြောသော ‘နယူးချင်းစတိတ်အာမိ’ အင်းလိုပ်အခေါ်ကို ‘ချင်းပြည်သစ်တပ်တော်’ ဟုနားလည်လိုက်သည်။ သူတို့ထွက်လာပြီး သိပ်မကြာလိုက်ပါ။ တဖြည်းဖြည်း မိုးလင်းလာသည်။ ပတ်ဝန်းကျင်ကို သဲသဲကွဲတဲ့ မြင်လာရသည်။

ဆလိုင်းရှိုးထန်းသည် သနတ်သမားလေးယောက်ကို မသိမသာ အကဲခတ်လိုက်သည်။ သနတ်သမားသုံးယောက်ကတက်ထရွှေ့နာစီမံရောင်းရောင် ယူနိုင်သော်လည်း အတော်ပင် ဟောင်းစွမ်းနေပြီဖြစ်သည်။ သူတို့အဖွဲ့သည် တဖြည်းဖြည်းနှင့်တောနက်ထဲ ရောက်လာကြသည်။ အရှင်လေးမျက်နှာကိုပင် ခန့်မှုန်း၍မရတော့။ တောတွေက ထူထပ်လာ၏။

ဉာဏ်ဆည်းဟာအချိန်တွင် သူတို့စွဲခန်းသို့ ရောက်လာကြသည်။ အနားရောက်မှ ဘွားခနဲမြင်ရသော သူတို့စွဲခန်းကိုကြည့်ပြီး ဆလိုင်းရှိုးထန်း အုံပြုသွားသည်။ စခန်းဆိုသော်လည်း စခန်းနှင့်မတူဘဲ ရွာပုန်းတစ်ခုနှင့်တူနေ၏။ အပေါ်မှာ တော့အပ်တွေ ပိတ်ဖို့နေပြီး အောက်ခြေက တောင်ကြားလွင်ပြင်မို့ စခန်းကအတော်လေး သဘာဝကျေနေသည်။

“ကျွန်တော်တို့ခေါ်လာပါပြီ မေဂျာ”

အဖွဲ့ခေါင်းဆောင်က စားပွဲထိပ်မှာ မိန့်မိန့်ကြီးထိုင်နေသောအသက် (၅၀) ခန့်ရှိ လူတစ်ယောက်ကို ဆလမ်ပေး၍ သတင်းပို့လိုက်သည်။

“ထိုင်ပါညီလေး... ခရီးပန်းလာပေါ့”

မေဂျာဆိုသူက အေးအေးဆေးဆေးပြောလိုက်သဖြင့် ဆလိုင်းက အနီးဆုံးကုလားထိုင်မှာ ဝင်ထိုင်လိုက်သည်။ အဆောက်အိုးလေး၏ အနေအထားကိုကြည့်ပြီး ရုံးခန်းဆိုတာ သူနားလည်လိုက်သည်။ မေဂျာဆိုသွားသည် ယူနိုင်သော်လည်းနှင့်ခန့်ခွဲသွားသည်။ ရှိနေသဖြင့် ဆလိုင်းရှိုးထန်း စိတ်ဝင်စားသွားသည်။ မေဂျာထိုင်နေသောနောက်ကျောဘက်နဲ့ရဲပေါ်မှာတော့ ချင်းပြည်နယ်မြေပုံကြီးကို သေသပ်စွာချိတ်ဆွဲထားသည်။

“ညီလေး.. ရဲ့ရွှေက အဆောင်လေးမှာ နားလိုက်ပါဦး။ ခဏနေ ဉာစစားရင်းနဲ့ပဲ ညီလေးကို ခေါ်ရတဲ့ကိစ္စပြောကြတာပေါ့။ ရေချိုးချင်ရင်လည်း အဲဒီမှာ ရေချိုးခန်းရှိပါတယ်”

ဆလိုင်းရှိထန်းသည် မေဂျာဆိုသူအား ခေါင်းတစ်ချက်ညီတဲ့ ပြေား ရဲ့ရွှေက အဆောင်လေးသို့ ထွက်လာခဲ့သည်။ အဆောင်လေးထဲဝင်လာတော့ ဝါးကြမ်းခင်းအိပ်စင်ကလေးပေါ်မှာ မွေ့ယာ အိပ်ယာခင်းက အဆင်သင့်ရှိနေ၏။ သူက မွေ့ယာပေါ် ခြေပစ်လက်ပစ်လှဲလိုက်ကာ သက်ပြင်းမောကို လွှတ်လပ်စွာ မှုတ်ထုတ်လိုက်သည်။ ရွှေ့ဆက်ပြီး ဘယ်လိုအဖြစ်မျိုးတွေနှင့် ကြံ့လားမည် မှုန်း သူမတွေးရတော့။ စခန်းထဲက အိမ်ထောင်သည်အမျိုးသမီးတော်းကိုမြင်တော့ စွဲကိုသတိရမိပြန်သည်။

သူတို့ဘာရည်ရွယ်ချက်နှင့် ခေါ်လာကြမှန်းလည်း ဆလိုင်းရှိထန်း စင်းစားမရ။ သူကို သူတို့တပ်ဖွဲ့ဝင်ဖို့ စည်းရဲ့လာလျှင် သူဘာလုပ်ရမလဲ။ သူပုန်အဖွဲ့ဆိုသည်မှာ ရက်စက်ကြမ်းကြုတ်ကာ လူသတ်ရန်ဝန်မလေးသောအဖွဲ့ဟဲ သူထင်ခဲ့သော်လည်း သည်အဖွဲ့ကတော့ သူထင်သလိုမျိုး မတွေ့ရပြန်သဖြင့် နည်းနည်းတော့ စိတ်အေးသွားသည်။ အိစက်သောမွေ့ယာကြောင့် သူတစ်ခေါ်အတွင်း မှုပင် အိပ်ပျော်သွားခဲ့သည်။ တစ်ရေးနှီး၍ ရော့ဗီးပြီး အဝတ်အစားလေနေစဉ် ရုံးဆက်သားတစ်ယောက်က ထမင်းစားဖို့လာခေါ်နေသဖြင့် ချက်ချင်းလိုက်လာခဲ့သည်။

“လာ.. လာ.. ညီလေး။ ထမင်းစားဖို့”

ထမင်းစားခန်းထဲရောက်တော့ ချင်းရှိုးရာဝတ်စုနှင့် ဖြစ်နေသော မေဂျာကပင်ဖော်ရွှေစွာ ခေါ်လိုက်သည်။ လူမနီး သူမနီး

တောဲတောင်ထဲ ဆိုသော်လည်း အသုံးအဆောင်များက မြှုံးဟန်နှင့် သိပ်မခြားလှသဖြင့် သူအဲ့ထိမိပြန်သည်။ မေဂျာက နေရာပေးသော ကုလားထိုင်မှာ ဝင်ထိုင်တော့ စားပွဲထိပ်တစ်ဖက်တစ်ချက်စီမှာ ထိုင်နေကြသော လူလတ်ပိုင်းအရွယ်နှစ်ယောက်က သူကို အပြုံဖြင့် နှိုတ်ဆက်ကြသည်။

“က.. ထမင်းမစားပါ ဒါလေးတွေအရင်မြို့ဝဲလိုက်ပါဦး။ ဒါက အိန္ဒိယလုပ်ချက်အရက်။ ဒါကတော့ တို့ဘာသာချက်တဲ့ ရိုးရာ ခေါင်ရည်လေး။ ကြိုက်တာသုံးဆောင်ပါ။ ဒီမှာ ရာသီဥတုကအေးတော့ ဒါတွေကိုပဲ အားကိုကြံ့ရတယ်...”

မေဂျာက ပြုးရင်း ပြောပြောဆိုဆို ဖန်ခွက်နှစ်လုံးထဲမှာ ခေါင်ရည်နှင့်အရက်ကို တစ်ခွက်ထိထည့်ပေးလိုက်သည်။ မေဂျာအား သေသေချာချာ ကြည့်လိုက်တော့ ရဲရှင့်ပြတ်သားသော ခေါင်းဆောင်တစ်ယောက်အဖြစ် အကောက်မိုလေသည်။ သူကို ဂုဏ်သရေရှိလူကြီးတစ်ယောက်လို့ ညည်ဝှက်ပြုနေကြသဖြင့် အားတုံးအားနာဖြစ်သွားပိုသေးသည်။

“ကျွန်ုတ် အရက်ကိုတော့ သိပ်ပြီး အာသီသ မရှိပါဘူး။ ခေါင်ရည်ကိုတော့ ကြိုက်ပါတယ်”

“ပါတယ်.. ရပါတယ်.. ရပါတယ်.. ရပါတယ်.. ကြိုက်တာသာ သုံးဆောင်ပါ”

မေဂျာတို့အဖွဲ့သည် ခေါင်ရည်ကို မသောက်ဘဲ အရက်ကိုသာ နည်းနည်းချင်းကျိုက်၍သောက်ကြသည်။ သူကတော့ ခွက်ပြည့်ထည့်ထားသော ခေါင်ရည်ကိုယူ၍ တစ်ဝက်ကျိုးအောင်သောက်လိုက်၏။ လေးလေးပင်ပင်ရှိလှသော နှစ်ချို့ခေါင်ရည်မြို့ အကြိုက်တွေ့သွားလေသည်။ မေဂျာက စကားပြောရန် လည်ချောင်းအရင်ရှင်းလိုက်သည်။

“ကိုယ်က ဒီစခန်းရဲ့ စစ်ကြောင်းမျှေးပါ။ နာမည်က ဖိုင်ကမ်းပါ။ ဟားခါးကပဲ။ ဟားခါးမှာ ၁၀ တန်းအထိ ကျောင်းနေခဲ့ဖူးတယ်။ သူက လျှော့အုပ်ပါ။ သူလည်း ဟားခါးကပဲ။ သူကတော့ ထန်ကျင်ပေါင်လို့ ခေါ်တယ်။ တိတိန်ကပါ။ နှစ်ယောက်စလုံး ကိုယ့်ရဲ့ လက်ထောက်ပိုလ်တွေ ဖြစ်ပါတယ်။ ကိုယ်တို့အထက်က လူကြီးတွေ ကတော့ တစ်ဘက်နိုင်ငံထဲမှာ နေကြတယ်။ ကိုယ်တို့ရဲ့ လိုအပ်ချက် တွေကို အဲဒီကနေပဲ ပုံပိုးပေးတယ်လဲ...”

မေဂျာက သူတို့အဖွဲ့နှင့် မိတ်ဆက်ပေးပြီး အရက်ခွက်ကို ပြောက်ကာ တစ်ကျိုက်ကျိုက်လိုက်သည်။

“ဟုတ်ကဲ... ကျွန်တော်နာမည် ဆလိုင်းရှုထန်းပါ။ မင်းတပ်က ကျောင်းဆရာတစ်ယောက်ပါ။ ဒါနဲ့ ကျွန်တော့ကို မေဂျာတို့ ခေါ်ရတဲ့ ကိစ္စသိချင်ပါတယ်...”

ဆလိုင်းရှုထန်းက ရင်ထဲမှာ မတင်မကျဖြစ်နေတာကို ခုံ လောလောပင် မေးလိုက်လေသည်။

“ပြောမှာပါ.. ပြောမှာပါ.. ဒီလိုပါ ညီလေး။ ညီလေး သဘောတူမယ်ဆုံးရင် ဒီစခန်းမှာ ကျောင်းဆရာအဖြစ်ခန့်ထားချင်လိုပါ။ လစာကောင်းကောင်း ပေးပါမယ်။ အစိုးရကပေးတဲ့ လစာထက် သုံးဆပိုပေးမယ်။ ညီးလေးမှာ အနီးနဲ့သားသမီးတွေ ရှိခဲ့ရင် လည်း ဒီမှာ မိသားစုလိုက် ကောင်းကောင်းမွန်မွန် နေနိုင်အောင် စီစဉ်ပေးမယ်။ ဒီမှာက တော်လှန်ရေးရဲ့ကော်တွေနဲ့ သူတို့ရဲ့ အနီးသားသမီးတွေက မြန်မာစာနဲ့ မြန်မာစကား မတတ်ကြဘူး။ ကိုယ်တို့က မြန်မာပြည်ကဆိုတော့ မြန်မာစာနဲ့မြန်မာစကားတော့ နည်းနည်းပါးပါး တတ်မှ ဖြစ်မယ်မဟုတ်လား။ ဒါကြောင့် ကိုယ်တို့

မှာ ကျောင်းဆရာခန်းဖို့ ဘွဲ့ရပညာတတ်တစ်ယောက် လိုနေတယ်။ တော်လှန်ရေးရဲ့ဘော်တွေ စာတတ်မှ တော်လှန်ရေးအမြင်၊ တော်လှန်ရေးအတွေးအခေါ် ရှိမယ်လေး။ ဒါကြောင့် ညီးလေး ကိုယ်တို့ စခန်းမှာ ကျောင်းဆရာလုပ်နိုင် မလုပ်နိုင်ခေါ်ပြီး မေးကြည့်တာပါ”

မေဂျာက တစ်လုံးချင်း နားဝင်အောင် ရှင်းပြသည်။ မေဂျာ စကားဆုံးတော့ ဆလိုင်းရှုထန်းသည် အတွေးတွေ့ကို ရှုည့်လျားစွာ ဆန့်ထုတ်လိုက်မိသည်။ ဒီမှာ ရမည့်လတောကလည်း မက်မောစရာ။ ကျောင်းဆရာအလုပ်သည် မိမိလက်ရှိလုပ်နေသော ပင်မလုပ်ငန်း မြို့အကြောင်းမဟုတ်သော်လည်း ဒီစခန်းသည် အစိုးရွာပဒေအပြင် ဘက်က တရာမဝင်အဖွဲ့အစည်း။ တည်ဆဲအစိုးရကို ပုံနှင့်နေသည့် အဖွဲ့အစည်းဖြစ်သည်။ မိမိက အစိုးရကတရားဝင်ခန့်ထား သော ကျောင်းဆရာ။ ပြီးတော့ ပြည်နယ်က အားကိုးအားထားပြုရသည့် လူငှုယ်တစ်ယောက်။ မိမိအား ပညာသင်ပေးခဲ့သည့် ပြည်နယ်၏မျက်နှာ၊ နိုင်ငံတော်၏မျက်နှာကို ပြန်ကြည့်ရမည်။ တစ်ကိုယ်ကောင်းဆန်း၍ မဖြစ်ပါ။

မိမိကို အကျော်ကိုင်တာမျိုး မဟုတ်ဘဲ လေချီသွေးနေခြင်းမှို့ ယတိပြုတွင်းရမှာလည်း အားနာစရာ။ ပြီးတော့ မိမိအခြေအနေ က သူတို့လက်ချင်ထဲကရေး။ မိမိအသက်အစွမ်းရာယ်ကို အချိန်မရေး ရှင်ပြုနိုင်သည်။ ဆလိုင်းရှုထန်းတစ်ယောက် အတွေးတွေ့ဖြစ်ချာချာလည်နေ၏။ သူဘာလုပ်ရမလဲ။ ဘာကြောင့်မှန်းတော့မသိ။ ဥက်နက်သုံးပြီး ထွက်ပေါက်ရှာဖို့လည်း မကြိုးစားချင်း အစွမ်းနှစ်ဖက်လည်းမကျ။ ကိုယ်လည်းအဆင်ပြေ တစ်ဘက်သား လည်း ကျောပ်မည့် အနေအထားမျိုးကို ဆလိုင်းစဉ်းစားနေသည်။

မေဂျာတို့အဖွဲ့ကတော့ ဆလိုင်းရှိထန်း နှဲတ်က ထွက်လာမည့် သူ သဘောထားကို အရက်တစ်ဗို့ ကျိုက်ရင် င့်လင့်နေကြသည်။

“မေဂျာတို့ ကမ်းလှမ်းချက်က ပညာရေးကိစ္စဆိုတော့ ကျွန်တော်သဘောကျပါတယ်။ ကလေးတွေကိုလည်း ပညာသင်ပေး ချင်ပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်ဟာ ကျောင်းဆရာတစ်ယောက်ဖြစ်ပေမယ့် တစ်ဘက်က မိဘပိုင် ဥယျာဉ်လုပ်ငန်းကို ဦးဆောင်နေရပါတယ်။ ကျွန်တော်အမေကလည်း အသက်ကြီးပြီ ဆိုတော့ ကျွန်တော်မရှိလို့ မဖြစ်ဘူးလေ။ ပြီးတော့ အမြဲတမ်း ကျောင်းဆရာခန့်ပြီးစာသင်မှ ကလေးတွေဟာတတ်တာမဟုတ်ပါဘူး။ ရက်ပိုင်း၊ လပိုင်းနဲ့ ပိမိစီးစီးသင်မယ့်ဆိုရင် လူတိုင်းစာတတ်နိုင်ပါတယ်... အခု ကျွန်တော် ဒီဒေသကိုရောက်လာတာဟာ နိုင်ငံတော်ရဲ့ စာမတတ်သူပပေါ်ရေး ‘အ’ သုံးလုံး စီမံချက်နှင့် ရောက်လာတာပါ။ ကျွန်တော်တို့ စာသင်ချိန်က နှစ်လပဲကြာပါတယ်။ အဲဒီနှစ်လအတွင်းမှာ စာသင်တဲ့ကလေးအားလုံး ရေးနိုင်၊ ဖတ်နိုင်အောင် ကျွန်တော်သင်ပေးနိုင်ပါတယ်။ လခလည်း ပေးစရာမလိုဘူး။ ဒါဆိုရင် မေဂျာတို့ရဲ့ လိုအပ်ချက်တွေလည်း အဆင်ပြေသွားမှာပါ”

ဆလိုင်းရှိထန်းက ရှုံးလည်းလျှောက်သာ ပျားလည်းခွဲသာ အနေအထားရောက်အောင် ရှည်ရှည်ဝေးဝေး ရှင်းပြနေ၏။ ဆလိုင်းရှိထန်း စကားဆုံးတော့ မေဂျာတို့အဖွဲ့ တစ်ယောက်မျှက်နှာ တစ်ယောက်ကြည့်လိုက်ကြသည်။

“ကောင်းပြီလေ... ညီလေးပြောတဲ့အချက်တွေက သဘာဝကျပါတယ်။ ညီလေးပြောသလို တစ်လတော့ ဒီကမိသားစုကို စာ

သင်ပေးပါ။ ဒီက မိသားစုတွေ တစ်လတည်းနှင့် အသင့်တင့် လောက် ရေးနိုင်ဖတ်နိုင်ကြတယ်ဆိုရင် ညီလေးလည်း မတူပါ ပြန်လို ရပါပြီ”

မေဂျာခိုင်ကမ်းက ခေါင်းတည်တို့တော်နှင့် သဘောတူလိုက်သည်။

“မေဂျာ... သူကိုပြန်လွှတ်လို့ ဖြစ်ပါမလား။ သူဟိုကို ပြန်ရောက်ရင် ကျွန်တော်တို့သတင်းတွေ အစိုးရတပ်တွေဆီ ပေါက်ကြားသွားနိုင်ပါတယ်”

ဗိုလ်လျှော်က ပူးတောင်းပန်းပင် ပြောလိုက်သဖြင့် ဆလိုင်းရှိထန်းတစ်ယောက် နည်းနည်းတော့ စိုးရိမ်သွားမိသည်။

“သူတာဝန်ပြီးဆုံးရင်တော့ ပြန်လွှတ်ရမှာပဲ။ သူကိုယ်တို့ဆီ ရောက်ခဲ့မှန်း သက်ဆိုင်ရာကသိရင် သူကိုခေါ်ပြီး မေးမြန်းမှာပဲ။ သူကလဲ အမှန်အတိုင်း ပြောမှာပဲ။ ဒါပေမယ့် ရရှိက်စရာမလို ပါဘူး။ ကိုယ်တို့သတင်းတွေ အစိုးရတပ်တွေဆီ ပေါက်ကြားသွားပြီး အစိုးရတပ်တွေ ဒီရောက်လာရင်လည်း တော်လှန်ရှုပေါ့။ ကိုယ်တို့ အဖွဲ့က တုတ်ကိုင်ထားတာမှ မဟုတ်တာ ကြောက်စရာမလိုပါဘူး”

မေဂျာခိုင်ကမ်းက မထိတရို ပြီးရင်းပြောလိုက်သည်။ လက်ထောက် ဗိုလ်နှစ်ယောက်၏ စိတ်ထဲမှာ မည်သို့ရှုမည် မသိသော လည်း ဆလိုင်းကတော့ တော်ပါသေးရဲ့ဟု သက်ပြင်းချလိုက်မိသည်။

“ကိုင်း... ထမင်းသုံးဆောင်ကြစိုး”

မေဂျာခိုင်ကမ်းက နှီးဆောင်လိုက်သဖြင့် လက်ကျွန်များကို လက်စသုတေကာ ထမင်းစားလိုက်ကြသည်။ ထမင်းက တောင်ယာ

ဆန်၊ ဟင်းကမူးန္တားနောက်သား၊ ပြောက်ကို ရှိုးရာအတိုင်း ချက်ထားသည်။ ခေါင်ရည်သုံးခွက် အာနိသင်က ရီဝေဝေ။ မိုက်ကလဲ ခုပ်ဆောင်းဆုံးတော့ ဆလိုင်းရှိုထန်းမိုက်ထဲ ထမင်းတော်တော် ဝင်သွားလေသည်။

ဆလိုင်းရှိုထန်းသည် အချိန်မဆိုင်းတော့ဘဲ ညုတွင်းခြင်းပင် အချိန်ယေားရေးဆွဲလိုက်သည်။ ‘အ’ သုံးလုံး သင်ရှိုးညွှန်းတမ်း စာအုပ်ကလေးတွေ ပါလာခဲ့တော့ အဆင်ပြေသွားသည်။ (၁၀) နှစ်အောက်ကလေးတွေနှင့် အမျိုးသမီး စုစုပေါင်းမှ (၁၅) ယောက် ခန့်သာရှိုပြီး တော်လှန်ရေးအဖွဲ့သားတွေက (၃၀) ယောက်ခန့် ရှိုလေသည်။ သည်စခန်းမှာ မီးစက် (၁) လုံးရှိုနေသဖြင့် ဆလိုင်း အဖွဲ့ အတော်ဟန်ကျေလေသည်။

နောက်တစ်နေ့၊ သင်ခန်းစာ စလျင်စချင်းမှာပင် ထင် သလောက် မလွှုပ်ကူမှုန်း ဆလိုင်းရှိုထန်းတစ်ယောက် နားလည်ခဲ့သည်။ တကယ့်အစိမ်းသက်သက်တွေကို သင်ပေးရတာမျိုး အတော် လေးရွေးပြန်သွားသည်။ သူတို့ပြန်ဆိုပြသော မြန်မာအကွာရာစာလုံး ပေါင်းနည်းတွေက ကိုးရှိုးကားယားနိုင်လှသဖြင့် စိတ်ပျက်ချင်လာ မီးလေသည်။ ဘာပါဖြစ်ဖြစ် သည်လူတွေ စာတတ်ဖို့အရေးက သူ သည်စခန်းက လွှတ်ပြောက်ဖို့အရေးမဟုတ်လား။ သူစိတ်ပျက်နေ၍ မဖြစ်ပါ။ သူအတွက် စားရေး၊ သောက်ရေး၊ နေရေးထိုင်ရေး လိုလေ သေးမရှိအောင် မေဂျာတို့က စိစဉ်ပေးသဖြင့် သူဘက်ကလည်း တာဝန်ကျေဖို့ ဆုံးဖြတ်ထားလေသည်။

သည်လိုနှင့် တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးလာခဲ့လေသည်။ သည်စခန်းကလူတွေနှင့် အကျေမ်းတဝင်ရှိလာပြီး သင်ကြားမှာ အခြေ

အနေလည်း တိုးတက်လာသဖြင့် ဆလိုင်းရှိုထန်း အာတတ်လာ သည်။ ပြီးတော့ သူတို့ကိုင်သောလက်နက်တွေကို နေ့စဉ်မြင်နေရ တော့ အဟုသုတေသနအနေဖြင့် ကိုင်ကြည့်သည်။ ချိန်ကြည့်သည်။ မိုလ် လျှော့အုပ်ကတော့ သေနတ်တွေကိုင်ပြီး တော်လှန်ရေးဘက် စိတ်ပြောင်းလာအောင် စည်းရုံးနေခြင်းဖြစ်သည်။

တကယ်ပင် ဆလိုင်းရှိုထန်းတစ်ယောက် သေနတ်ကိုင်ပြီး တက်ကြွချင်လာသည်။ ယူနိုးဖောင်းဝတ်ပြီး သည်သေနတ်တွေ ကိုင်လိုက်လျှင် ရမ်းဘို့ကားထဲကလို့ ဘယ်လောက်ခုနှုန်းသွားမလဲ ဟု စိတ်ကုးယဉ်းနေမီးသည်။ ပြီးတော့ သူလို့ခေတ်ပညာတတ်တစ် ယောက်က သည်မှာတော်လှန်ရေးခေါင်းဆောင်တစ်ယောက် အချိန်မရွေ့ ဖြစ်နိုင်သည် မဟုတ်လား။ သို့သော် သေနတ်ကိုင်ချင်ရှု လောက်နှင့် ဘဝအတွက် အမှန်တရာ့ မတွေ့နိုင်ကြောင်းကိုတော့ သူအတွေးအခေါ်က လက်ခံထားပါသည်။

“ညီလေး... အတော်ပင်ပန်းသွားတယ် မဟုတ်လား။ ညီလေးတပည့်တွေကတော့ ညီလေးကို တော်တော်ချိုးကျွော်ကြတယ်။ အခုလို့ စေနာထားပြီး သင်ကြားပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်”

တစ်ညနေ့ စိတ်ဆုံးထမင်းစိုင်းမှာ မေဂျာခိုင်ကမ်းက လို့ကဲလို့ကဲလှလဲ ကျေးဇူးတင်နေသဖြင့် ဆလိုင်းရှိုထန်းပြီးလိုက်မိ သည်။

“ကျွန်ုတ် ပင်ပန်းတယ်လို့ သဘောမထားပါဘူးဘျာ။ စခန်းက မီးသားစုတွေ စာတတ်စေချင်တဲ့ စေနာပါ”

ဆလိုင်းရှိုထန်းက ရယ်ကျေကျွေနှင့်ပြောနေသဖြင့် မေဂျာခိုင် ကမ်းက ခေါင်းတည်းထိတ်လုပ်ရင်းပြီးနော်။

“ညီလေးလို စိတ်ကောင်းရှိပြီး အရည်အချင်းပြည့်တဲ့ လူငယ်
တစ်ယောက် ကျွန်တော်တို့တပ်ဖွဲ့မှာ အလွန်လိုအပ်တယ်ပျော်။
ညီလေးသာတော်လှန်ရေးထဲ ရောက်လာမယ်ဆိုရင် တော်တော်
အကျိုးရှိမှာပဲ။ ညီလေးကို စည်းရုံးနေတာတော့ မဟုတ်ပါဘူး။
သဘောကိုပြောတာပါ..”

မိုလ်လျှော်က ဆလိုင်းမျက်နှာကို တစ်ချက်အကဲခတ်ရင်း
စကားကို အဖွင့်အပတ်နှင့် ပြောလိုက်သည်။

“ဟူတ်တယ်ညီလေး... ကိုယ်တို့တော်လှန်ရေးမှာ အမျှော်
အမြင်ရှိတဲ့ ပညာတတ်တွေ သိပ်လိုအပ်နေတယ်။ ညီလေးသာ
ကိုယ်တို့တော်လှန်ရေးထဲ ဝင်လာခဲ့မယ်ဆိုရင်တော့ တော်လှန်ရေး
ခေါင်းဆောင်လည်းခန့်မယ်။ မိသားစုနေထိုင်ဖို့လည်း ဟိုဘက်
နယ်စပ်ထဲမှာ တိုက်တစ်လုံး၊ ကားတစ်စီးလည်းရမယ်...”

မေဂျာခိုင်ကမ်းကပါ မသိမသာစည်းရုံးလာသည်။ သူ့ကို
ည်ပြီး စည်းရုံးဖို့ကြီးစားလာကြသည်။ သည်နည်းလမ်းပြင့်မပရလျှင်
ဟိုနည်းလမ်းဖြင့် မစားရရှိခဲ့မန်း မက်လုံးတွေပေးပြီး စည်းရုံးရေး
ဆင်းလာကြမည်ဆိုသည်ကို ဆလိုင်းရှိထန်းတစ်ယောက် ကြိုတွက်
ထားပြီးသားမို့ရင်ထဲမှာ အထူးတလည်း မတုန်လှုပ်တော့။ သို့သော်
သူတို့တော်လှန်ရေးလမ်းစဉ်ကိုတော့ နည်းနည်းပါးပါး သိချင်နေမိ
သည်။ မည်သည့်အတွက်ကြောင့် တော်လှန်ရေးလုပ်နေကြ
သနည်း။ မိမိအကျိုးစီးပွားရုံးပျက်ပြားအောင် မည်သူက ညျင်းပမ်း
နိုင်စက်နေလို့လဲ။ အခြားလူမျိုးစုတွေ တော်လှန်ရေးလုပ်နေကြ
သဖြင့် ခါတော်မိတော်လှန်ရေး ထလုပ်ခြင်းလား။

“မေဂျာတို့ရဲ့ တော်လှန်ရေးလမ်းစဉ်ကို ပြောပြုပါး”

“ကိုယ်တို့ရဲ့ တော်လှန်ရေးလမ်းစဉ်ကတော့ ကိုယ်ကြမှာ
ကိုယ်ဖန်တီးကြဖို့ပဲ...”

မေဂျာခိုင်ကမ်းက ရင်တစ်ချက်ကော့ရင်း ပြောလိုက်သည်။

“ကျွန်တော်တို့ ပြည်နယ်ဟာ လွှတ်လပ်နေတဲ့ ပြည်ထောင်စု
ရဲ့ အစိတ်အပိုင်းမဟုတ်လား။ ဒီမှာလည်း အခြေအနေအရ ကိုယ်
တောင်ယာ ကိုယ်ခုတ်ပြီး ကိုယ်ကြမှာ ကိုယ်ဖန်တီးနေကြတာပဲ
မဟုတ်လား...”

“ကိုယ်တို့နိုင်ငံဟာ လွှတ်လပ်ရေးရတာ နှစ်ပေါင်းသုံးဆယ်
ကျော်သွားပြီ။ ဒါပေမယ့် ကိုယ်တို့ပြည်နယ်က ကျေန်ပေါ်လောက်
တဲ့ ဖွံ့ဖြိုးတိုးတတ်မှုမရှိသေးဘူး။ တစ်ခြားပြည်နယ်တွေနဲ့စာရင်
အစစ်အရာရာ အင်မတန်နိမ့်ကျကျနေသေးတယ်။ ဒါကြောင့် ကိုယ်
ကြမှာ ကိုယ်ဖန်တီးမှ တိုးတတ်မှုဆိုတာ ရှိလာမှာလေ...”

မေဂျာခိုင်ကမ်းက သူယုံကြည်ချက်ကို အခိုင်အမာ ပြော
လိုက်ရင်း ထုံးစံအတိုင်း အရက်တစ်ကျိုက် ကျိုက်လိုက်သည်။
ဆလိုင်းရှိထန်းက နံရံတစ်ဖက်မှာ ချိတ်ထားသော “ငါတို့ယုံကြည်”
ချက်နှင့် တိုက်ခိုက်လျှင် အင်အားနှစ်ဆ ပိုမိုကြီးမားလာမည်။
ဟူသော တော်လှန်ရေး အဆိုအမိန့်စာတမ်းကို ငေးကြည့်ရင်း
စဉ်းစားနေ၏။

“ညီလေး အမြင်ကို ပွုင့်ပွုင့်လင်းလင်းသာ ပြောပါ။ ငါသည်
သင်မဟုတ်သလို သင်သည် ငါမဟုတ်ပါ။ အမြင်ချင်းတော့ ဘယ်
တူနိုင်မလဲ...”

သည်နေရာမှာတော့ မေဂျာခိုင်ကမ်းစကားကို ဆလိုင်း
ရှိထန်း သဘောကျသွားသည်။ လေးလည်း လေးစားသွားသည်။
မေ့မရဲစိတ်လည်း ရဲ့လာခဲ့သည်။

“ကျွန်တော့အမြင်ပြောရရင်တော့ လွတ်လပ်ရေးရတာ နှစ်ပေါင်းသုံးဆယ်ကျော်ကြာခဲ့ပြီဆိုတာ မှန်ပေမယ့် လွတ်လပ်ရေးနဲ့ အတူ ပေါက်ဖွားလာတဲ့ ရောင်စုံသောင်းကျွန်းမှုကြောင့် အထိုးရ အနေနဲ့ တိုင်းပြည့်ဖွံ့ဖြိုးတိုးတက်ရေးကို စိတ်ရှိသလောက် မလုပ် နိုင်ခဲ့ဘူးလော့ ဒီတော့ လောလောဆယ်နိုင်ငံတော်ကို အထောက်အကူးပြုဖို့ သယံဇာတရှိတဲ့ ပြည်နယ်တွေကို အရင်ဦးစားပေးနေ တာပါ...”

မေဂျာခိုင်ကမ်းက လက်ကာပြရင်း...

“ချင်ပြည်နယ်မှာ နိုင်ငံတော်အတွက် အထောက်အကူးပြုတဲ့ သယံဇာတတွေ မရှိတာ မှန်ပေမယ့် နိုင်ငံတော်ကာကွယ်ရေးမှာ စစ်မှုထမ်းကြပြီး အထောက်အကူးပြုနေတယ်လော့။ ကိုယ်တို့ချင်း လူမျိုးတွေ ဖက်ဆစ်တော်လှန်ရေး၊ ရောင်စုံသောင်းကျွန်းမှုနှင့်နှင့်ရေးတွေမှာ အသက်စွဲနှင့်သွားတဲ့ ပိုလ်တွေ၊ ရဲဘော်တွေ မနည်းဘူးဘွား။ ဒါပေမည်း လူသားသယံဇာတနဲ့ အထောက်အကူးပေးနေတာပဲ မဟုတ်လား...” ဟု ပြောလိုက်သည်။

ဆလိုင်းရှိထန်းက ခေါင်းကုတ်ရင်း စဉ်းစားနေ၏။ တစ်ဖက်က အယူအဆကို ခါးခါးသီးသီး ဆန့်ကျင်ရမှာလည်း အခြေအနေကမပေး။ သူ့အပေါ် အယူအဆတစ်ခုကို ပွင့်ပွင့်လင်းလင်း ဆွဲနေးသည်ဟု မဖြင့်ဘဲ သူတို့တော်လှန်ရေးအပေါ် အကျိုးမဲ့ပြောသည်ဟု အမြင်တော်းကြမှာလည်း စိုးရေသားသည်။ သည်နေရာမှာ သူနှင့် မေဂျာခိုင်ကမ်းကသာ စကားစစ်ထိုးနေကြပြီး ပိုလ်လျှော်နှင့် ပိုလ်ထန်ကျင်းပေါင်ကတော့ အရက်သောက်ရင်း ပွဲကြည့်ပရိတ်သတ်လို ထိုင်နေကြလေသည်။

“စစ်မှုထမ်းတာ တစ်နည်းအားဖြင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်တာဟာ နိုင်ငံသားတိုင်းရဲ့ မွေးရာပါတာဝန်ပါ။ ဒီတော့ နိုင်ငံသားဖြစ်နေတဲ့ ကျွန်တော်တို့ လူမျိုးတွေ စစ်မှုထမ်းကြတာဟာ နိုင်ငံတော်ကာကွယ်ရေးအပိုင်းပါ။ ပြည်နယ်ဖွံ့ဖြိုးရေးနဲ့ မသက်ဆိုင်ပါဘူး။ ကုမ္ပဏီမှာ ဘယ်နိုင်ငံပဲကြည့်ကြည့်ပြည်တွင်းစစ်ရှိတဲ့နိုင်ငံက ဖွံ့ဖြိုးမှုမရှိဘဲ ပြည်တွင်းစစ်မရှိတဲ့ နိုင်ငံတာ ဖွံ့ဖြိုးတိုးတက်နေတာ တွေရမယ်။ တကယ်လို ကျွန်တော်တို့တိုင်းပြည်မှာ ပြည်တွင်းစစ်မရှိတော့ဘူးဆိုရင် တစ်နေ့ တိုင်းပြည်တိုးတက်လာမယ်။ တိုင်းပြည့်ဖွံ့ဖြိုးတိုးတက်လာရင် ကျွန်တော်တို့ချင်ပြည်နယ်လည်း အထိုက်အလျောက်တော့ ဖွံ့ဖြိုးလာမှာပါ...”

ဆလိုင်းရှိထန်းသည် သူ့အယူအဆကို ပွင့်ပွင့်လင်းလင်းဆွဲနေးသည်။ သို့သော စကားမကျွေးအောင်တော့ သူကိုယ်သူလည်း သတိထားသည်။ မေဂျာခိုင်ကမ်းက ဆလိုင်းရှိထန်းကို ငေးကြည့်ရင်း သက်ပြင်းရှည်ချည်လိုက်သည်။

“အင်း... တိုင်းပြည့်ဖွံ့ဖြိုးတိုးတက်လာရင်လည်း ကိုယ်ပိုင်ပြောန်းခွင့်၊ ကိုယ်ကြမှာကိုယ်ဖို့ ဖန်တီးခွင့်၊ တန်းတူညီမှုခွင့်အတွက်တော်လှန်ရေးကတော့ ရှိနော်းမှာပဲ”

မောက်အုန်းသီးရသလို သူတို့တော်လှန်ရေးလမ်းစဉ်ကိုတော့တော်နှင့် စွန့်လွတ်ချင်ပဲ မရဘူးဆိုသည်ကို ဆလိုင်းရှိထန်း နားလည်လိုက်သည်။ “မဖြစ်စလောက် လူအင်အားလေးနဲ့ တော်လှန်ရေးလုပ်လို အောင်မြင်ပါမလား။ ဘာမှ မက်မောစရာမရှိတဲ့ ပြည်နယ်အတွက် ပြည်ပကရော အလုပ်ပျက်ခံပြီး ကူညီပါမလား။ ကိုယ်ပိုင်ပြောန်းခွင့်၊ ကိုယ်ကြမှာကိုယ်ဖန်တီးခွင့်ဆိုတာ

တွေက အာဏာရွှေးတွေရဲ့ ဆင်ခြေလား။ အပြစ်မဲ့ ပြည်သူတွေကျ ရမယ့် သွေးစက်တွေကို စားပွဲစိုင်းပေါ်မှာ မင်စက်တွေအဖြစ် ပြောင်းလဲလို့ မရဘူးလား။ လောကမှာ ဆန့်ကျင်ဘက်သဘော တရားတွေ ရှိနေပေမယ့် ဆန့်ကျင်ဘက်နှစ်ခုအကြားမှာ အမှန် တရားဆိတာ မရှိတော့ဘူးလားစသည့် လားပေါင်းများစွာဖြင့် ချေပဲ ချင်သော်လည်း သည်လိုလူတွေရှေ့မှာ အတိုက်အခံ လုပ်၍ မကောင်းဘူးဆိုသည်ကို သူ့မြို့နှောက်က လက်ခံခဲ့ပါသည်။ ဘာပဲဖြစ်ဖြစ် မိမိပြောချင်သည့်အခါးအချက်တွေကို ပြောလိုက်ရ သဖြင့် ဆလိုင်းရှိထန်းတစ်ယောက် ကျေနှင့်နေခိုသည်။

တစ်လတောက်လသည် ဖြုတ်ခနဲ့ကုန်ဆုံးသွားလေသည်။ သို့သော် ဆလိုင်းရှိထန်းကတော့ သုံးလစာလောက်ပင်ပန်းသွားသည်။ တပ်ဖွဲ့ဝင်တွေနှင့် မိသားစုဝင်တွေ မြန်မာတော်ဖြည့်ဖြည့်းချင်း ရေးနိုင်စတ်ဖိုင်လာကြသဖြင့် သူပင်ပန်းရကျိုးတော့ နိုင်ခဲ့ပါသည်။ မေဂျာခိုင်ကမ်းက ချီးမြှင့်သော စာသင်ခကိုလည်း ယူရမှာ လိပ်ပြာမသန့်သဖြင့် ကလေးတွေအတွက် လိုတာသုံးရန် ပြန်လှုံးခဲ့သည်။ သူကို ပိုလ်လျှော်စွဲနှင့် တပ်ဖွဲ့ဝင် (၄) ယောက်က လိုင်ပီး ရွာအထိ လိုက်ပိုးပေးကြသည်။ လိုင်ပီးရွာမှာ တစ်ညွှန်ပြီး နောက်တစ်နေ့ ခံပေါ်ရောင် မတူပို့သွားပေါ်ရောက်လာလို့ တော်သော်မှာ လိုက်ပိုးသည်။ သူကို ရွာသားနှစ်ယောက်က လိုက်ပိုးသည်။

ဆလိုင်းရှိထန်း မတူပို့ပြန်ရောက်တော့ မိုးစုန်းစုန်းချုပ်နေပြီ။ အပြန်တွေလည်း အလာတုန်းကလိုပင် သူ့ဝယ်ချင်းမိရဲ့လိုက်မှာ တည်းသည်။ မိရဲ့သည် မမျှော်လင့်ဘဲ ပြန်ရောက်လာသော ဆလိုင်းရှိထန်းကို အုံအားသင့်သွားသည်။ မိရဲ့လိုက် ဝမ်းသာအားရ

ဆလိုင်းရှိထန်း ခေါင်အိုးလေးတစ်လုံးနှင့် အညွှန်ခံသည်။ သို့သော် ခေါင်ရည်ထိုင်းလေးက ဟိုတစ်ခါကလို စိစိပြေပြေ မရှိတော့။ အထူးသဖြင့် မိရဲ့လိုက် အားမရ။ တွေ့ခါစက ရေပတ်မဝင်အောင် စကားဖော်ဖွဲ့ခဲ့သော မိရဲ့လိုတစ်ယောက် နောက်ပိုင်းတော့ မေးတစ်ခွန်း ဖြေတစ်ခွန်း လုပ်နေသည်ကို ဆလိုင်းရှိထန်း သတိထားမိသည်။

“မင်းကြည့်ရတာ ငေးငေးငိုင်ငိုင်နဲ့ နေမကောင်းဘူးလား” ဆလိုင်းရှိထန်းက မနေနိုင်ဘဲ မေးလိုက်သည်။

“အင်း . . နေမကောင်းဘူးပဲပြောပါတော့ သူ့ဝယ်ချင်းရာ။ ငါ လိုင်ပီးကပြန်ရောက်ပြီး ရွာကလူတစ်ခါ့နဲ့ ဘွဲ့ငြိုးခြောင်းထဲ ငါးသွားတိုက်ကြတာ တစ်ပတ်လောက်ကြာသွားတယ်။ အဲဒိုက အပြန်ဖွားတယ်။ အခုမှန်ည်းနည်း ပြန်သက်သာလာတာ။ ဒါနဲ့ မင်းမန်က်ကျရင် ပညာရေးများရုံးသွားပြီး သတင်းပို့လိုက်ပြီး။ ငါလည်း တော့တွင်းအဖွဲ့က ခကေခံ့သွားတယ်ဆိုပြီး ပြောထားရတယ်။ လိုင်ပီးသူ့ကြီးကလည်း သက်သေခံတယ်လေ။ မြို့နယ်ကတော့ ဒီတစ်လအောင်ကြည့်လို့မဲ့ မင်းပြန်မရောက်ရင် မင်းတပ်ကိုရော ပြည့်နယ်ရုံးကိုရော အေကြောင်းကြားမယ်တဲ့။ ငါတော့ မင်းခုလိုပြန်လာလိမ့်မယ်လို့ မထင်ခဲ့ဘူး။ အခါးနှင့်မိပြန်ရောက်လာလို့ တော်သေးတာပေါ့ကွာ . . . ”

မိုးရဲ့လိုက်သားဆုံးတော့ ဆလိုင်းရှိထန်း ပြီးလိုက်သည်။ ပြီးမှ တော်လျှန်ရေးစခန်းမှာ ကြံ့ရသည့် အတွေ့အကြုံတွေကို ဖောက်သည်ခဲ့သည်။

“ပထမကတော့ ငါကို မက်လုံးတွေပေးပြီး အမျိုးမျိုးစည်းရုံးကြသေးတယ်ကွာ။ စည်းရုံးလို့မရမှန်း သိတော့မှာ လက်လျှော့သွား

ကြတာ။ ငါလည်း လူနဲ့လူအမှု မဟုတ်တာဘွာ။ ငါကို ဒီပညာတွေ တတ်အောင် မွေးထုတ်ခဲ့တဲ့ ပြည်နယ်ရဲ့ မျက်နှာကို ပြန်ကြည့်ရ မယ်။ ပြီးတော့ ဒီအထူးပြောတောင်မာန်ကြီးလို့ တောင်ကြီး ဖြေမယ့်ကြံး ခါးကဗျာသနနဲ့တဲ့ အလုပ်ကြီးတွေ။ ဒါနဲ့ မင်းကော ဒီ အဖွဲ့ကို ဘယ်လိုပြောသလဲ...”

မီရဲလ်က ခေါင်းကုတ်ရင်း စဉ်းစားသည်။

“ဘယ်လိုပြောသလဲဆိုတော့ ငါက နိုင်ငံရေးကို နားမလည် တော့ မပြောတတ်ဘူးဘွာ။ သူတို့လုပ်ချင်လို့ လုပ်နေတာလိုပဲ မြင် တယ်...”

မီရဲလ်တစ်ယောက် တကယ်ပဲ နားမလည်တာလား၊ ကိုယ် အတွက် အကျိုးမရှိသည့်ကိစ္စကို လေကုပ်ခံပြီး မပြောချင်တာလား ဆိုသည်ကို ဆလိုင်းရှိထန်း မဝေခွဲတတ်တော့။

“ဒါနဲ့ ငါအိမ်က တစ်ယောက်ယောက် မတူပီလာသေး သလား”

ဆလိုင်းရှိထန်းက ရုတ်တရက်မေးလိုက်သဖြင့် မီရဲလ် မျက်နှာပျက်သွားသည်။ သို့သော် ချက်ချင်းပင် ကဲ့မြှေ့ပြန်ဆယ် လိုက်သည်။

“မင်းညီမတစ်ဝါးကွဲတစ်ယောက်တော့ ငါဆီ ရောက်လာ သေးတယ်။ တစ်ပတ်လောက်ပဲ ရှိခိုးမယ်။ ငါလည်း မလိမ့်ချင်တာ နဲ့ ချင်းသူပုန်တွေ ခေါ်သွားတယ်ဆိုပြီး အမှန်အတိုင်းပဲ ပြောပြ လိုက်တယ်လေ...”

ဆလိုင်းရှိထန်းသည် ရင်မောစာ သက်ပြင်းချလိုက်သည်။ သည်အခြေအနေဆိုလျှင် အိမ်က သူကို အပူကြီး ပူဇော်ရော့မည်။

ဆလိုင်းရှိထန်းတစ်ယောက် မီရဲလ်နှင့် စကားပြောရသည်မှာ အရသာမရှိသဖြင့် စောစောပင် အိပ်ယာဝင်ခဲ့သည်။ ခနီးပန်းလာ သည်အပြင် ခေါင်ရည်ပါသောက်ထားသဖြင့် တာခဏအတွင်းမှာပင် အိပ်ပျော်သွားသည်။ အိပ်မက်ထဲမှာ သက်ထားဝေကို တွေ့ရသည်။

သူနှင့် သက်ထားဝေက ကြိုးကျယ်ခဲ့ပါသော ခန်းမကြီး တစ်ခုထဲမှာ မဂ်လာဆောင်နေကြသည်။ သတို့သမီးဝတ်စုံနှင့် သက်ထားဝေက နတ်သမီးလေးကို လွှာပနေ၏။ သူနှင့် သက်ထားဝေက ပရိတ်သတ်တွေကို လိုက်လုံနှုတ်ဆက်ရင်း ကြည့်နေကြသည်။ လိုသို့ ပရိတ်သတ်ကို လိုက်လုံနှုတ်ဆက်ရင်း သက်ထားဝေက အမှတ်မထင် ပျောက်သွားသည်။ သူက ပရိတ်သတ်တွေကြားထ အပူတပြင်း လိုက်ရှာပါသော်လည်း သက်ထားဝေကို မတွေ့တော့။ သက်ထားသော ပျောက်ချင်းမလူ ပျောက်သွားသည်။ အသံ အသန် ရှာဖွေပါသော်လည်း အရိပ်အရောင်မျှပင် မမြင်တော့။ ဆလိုင်းရှိထန်းသည် တုန်လူပ်ချောက်ချားကာ အိပ်မက်မှ နှီးလာ ခဲ့လေသည်။

သူလန့်နှီးလာတော့ တစ်ကိုယ်လုံး လေချွေးတွေ့ ပြန်နေသည်။ ရင်တွေက တုန်လူပ်စွာ ခုန်နေဆဲ့။ အိပ်မက်ကို တကယ် ဖြစ်ပျက်ခဲ့သလို ခံစားရင်း ရင်မောနေ၏။ အိပ်ရှုံးလည်း မရတော့ ပါ။ အိပ်မက်သည် အိပ်မက်ပင်ဖြစ်ပါစော့ ဆုတောင်းနေမိသည်။ နောက်တစ်နေ့ ခပ်စောစောပင် ပညာရေးမှုံးဆီသွား၍ သတင်းပို့ ကာ အကျိုးအကြောင်း ရှင်းပြသည်။ အခန်းသင့်ပင် ပခုက္ခားပြန် ဆင်းမည့် အာတိစီကာပြောတစ်စီးနှင့်ကြံ့ကာ မင်းတပ်ပြန်လိုက် လာခဲ့လေသည်။

ကားပေါ်မှာ ခရီးသည်တစ်ချို့ တွေ့ရသည်။ သည်တောင်ပေါ်မှာတော့ တစ်ဖြို့နှင့်တစ်ဖြို့ ပြေးဆွဲသည့် ပါဝင်ဂျာကား သတ်သတ်မှတ်မှတ် မရှုံးသေးချော့ ခရီးသည်များသည် ကြံးသည့် ကားဖြင့် လိုက်ပါကြရသည်။ များသောအားဖြင့် ကုန်းလမ်းပို့ဆောင်ရေးမှ အာတိစိုကားပြောကြီးများ ဖြစ်လေသည်။ လမ်းခရီးကတောင်ပေါ်ကားလမ်းတို့၏ ထုံးစံအတိုင်း ကမ်းပါးမှာ ဖောက်ထားသော ကားလမ်းတွေက တစ်ဆစ်ချိုးကျွေးချည်း ဖြစ်သည်။ ကတ္တာရာလမ်းမဟုတ်သဖြင့် ချိုင့်ခွဲကတွေက တစ်လမ်းလုံး တောယနော်။

ကားလမ်းတစ်ဖက်က မိုးထိလုမထက် မြင့်မားလှသော တောင်ကမ်းပါးယံတွေ။ လမ်းတစ်ဖက်က ကြောက်ခမန်းလိုလို နက်ရှိုင်းသော ချောက်ကမ်းပါးကြိုးတွေ။ ကားလမ်းကလည်းချောက်နှင့် ခမ်းနှင့် ကားဘီးလွှတ်သည်ဆိုရုံးလေး ကျဉ်းမြောင်းလှပါသည်။ သည်တော့ခရီးသည်တိုင်း ဘုရားမေ့နေသူတွေ ဘုရားတနောရသည်။ မျက်ပေါက်ကျဉ်းသူတွေ မျက်ပေါက်ကျယ်သွားရသည်။ ဝသူတွေ ပိုန်ချင်လျှင် သည်ခရီးမျိုးတစ်ခေါက်သွားရုံ့နှင့် အခြားလေ့ကျင့်ခန်းလုပ်စရာလိုတော့မည် မထင်ချေ။

□ □ □

အခန်း (၁၀)

“ဟယ်.. သားကြီးဆလိုင်း”

အထုပ်အပိုးတွေနှင့် အိမ်ပြန်ရောက်လာသော ဆလိုင်းရှိသန်းကို နှုန်းက ဝင်းသာအားရှု ပြေးဖက်လိုက်သည်။

“အကိုကြီး...”

ညီမလေး မူးရှိကလည်း အုံအားသင့်ရင်း ပြေးဖက်လိုက်သည်။

“မှို့မှို့... ဝေကောနကောင်းခဲ့လား”

နှုန်းသည် ဘာမပြော ညာမပြောနှင့် ရှိုက်ကြီးတင် ငိုလိုက်သည်။ နှုန်းငိုတော့ ညီမလေးမူးရှိကပါ လိုက်၍ ငိုတော့သည်။ ဆလိုင်းရှိသန်း ဘယ်လိုမှနားမလည်တော့။

“မှို့မှို့.. ဝေကော.. ဝေလေးကောဟင်”

ဆလိုင်းရှိသန်းသည် အိမ်ထဲတစ်ချက်လျှမ်းကြည့်ကာ နှုန်းပခုံးကိုကိုင်လျှင်ရင်း အတင်းမေးရ၏။

“ဝေ.. ဝေ.. ဝေလေး.. ပီးတွေ့းထဲမှာ ဆုံးသွားပြီသားကြီးရယ်.. ဟီး.. ဟီး.. ဟီး”

“ဘာ.. ဝေဆုံးသွားပြီဟုတ်လားနှုန်း။ ဘယ်တုန်းကလဲ”

“ဟုတ်တယ်ကိုကြီး.. မမဝေ ကလေးမွေးရင်း သေသွားတာ တစ်ပတ်ရှိသွားပြီ.. ဟီး.. ဟီး.. ဟီး”

“ဟာ.. ဝေဆုံးသွားပြီ.. ဝေဆုံးသွားပြီ.. ဟာ.. ဝေ.. ဝေရေ..”

“သားကြီး.. သားကြီး.. မလုပ်နဲ့.. မလုပ်နဲ့။ အို.. လုပ်ကြပါဉိုး.. လုပ်ကြပါဉိုး”

“ဟာ.. အစ်ကိုကြီး.. သေပြီ.. သေပြီ..”

ဆလိုင်းရှိထန်းသည် သူကိုယ်သူ ဘာလုပ်လိုက်မှန်းပင် မသော့။ လူတွေ ရှတ်ရှတ်သဲသဲနှင့် သူကိုယ်းဆွဲတာကိုပဲ နောက်ဆုံး သိလိုက်သည်။ သူသတိပြန်ရလာတော့ အေးရုပေါ်ရောက်နေ သည်။ ညာလက်ဖုန့်နှင့် ဦးခေါင်းကို ပတ်တီးတွေစည်းထားပါလား။ ခေါင်းက တဆုတ်စာစ်ကိုကြိုးပြီး နာကျင်နော်။ မေမေက ခေါင်းရင်း ဘေးမှာထိုင်ရင်း မျက်ရည်စက်လက်နှင့် ကြည့်နေသည်။ ခေါင်းက ဝေဒနာထက် ရင်ထဲကဝေဒနာကပို၍ နာကျင်နေသည်။ အဖြစ် အပျက်တွေကလည်း အာရုံထ ဝေဝါနေလေသည်။

“ဝေ.. မရှုတော့ပါလား”

ထိုအသိက သူရင်ကိုဟာ၍ ကျွန်ုရစ်စေခဲ့လေသည်။ မတူးပြန်ရောက်စက မိရဲ့လ် မျက်နှာပျက်နေတာ၊ ပညာရေးမှူး မျက်နှာပျက်နေတာတွေကို တဖြည်းဖြည်း မြင်ယောင်လာသည်။ မျက်ရည်တွေက ပါးပြိုင်ပေါ်မှာ ချော်းထံလေးတွေ ဖြစ်သွားသည်။

“အစ်ကိုကြီး.. မမဝေဆုံးသွားတာ ညီမလေးတို့လည်း ယူကျုံးမရဖြစ်တာပေါ့။ ဒါပေမယ့် အစ်ကိုကြီးသေရင် အစ်ကိုကြီး အစားမရနိုင်သလို နှစ်းသေရင်လည်း နှစ်းအစားမရနိုင်တော့ဘူး။ အဲဒီနောက နှစ်းတက်သွားတာ ကံကောင်းလို့မသေတာ ကိုကြီး။ ညီမလေးကို သနားပါဉိုး အစ်ကိုကြီးရယ်..”

ညီမလေးမှာရှိက ငိုမဲ့ငိုမဲ့နှင့် အသနားခံနေသဖြင့် ဆလိုင်းရှိထန်း စိတ်မကောင်းဖြစ်သွားသည်။ မိမိအတွက်နှင့်တော့ နှစ်းကို အသေမခံနိုင်ပါ။ သို့သော ငွေကိုဆုံးရှုံးလိုက်ခြင်းသည်လည်း အစားထိုး၍မရသော ဆုံးရှုံးပူဗြိုးလိုခံစားရသည်။

“ဝေ မွေးခါနီးသားကြီးကို သိပ်တမ်းတတာပဲ။ မိန့်မသားဆိုတော့ ကိုယ့်ယောက်း ကိုယ့်အနားမှာ ရှိစေချင်မှာပေါ့လေ။ ပြန်ရောက်ချိန်တန်ပြီး သားကြီးက ပြန်မရောက်လာတော့ စိတ်လည်း အရမ်းပူသွားတယ်။ အဲဒီအချိန်ကစပြီး ဝေ အစားအသောက်တွေလည်း ချိုလာတယ်။ သားကြီးကိုပဲ နေ့တိုင်းမျှော်နေတာ။ ပြီးတော့ ဝေကသိပ်အားနည်းနေတော့ ကလေးလည်း မမွေးနှုန်းဘူး။ ဆရာဝန်တွေ အစွမ်းကုန်ကြိုးစားပေမယ့် ကလေးအသက်ပဲရလိုက်တယ်။ ကလေးက မိန့်ကလေး။ ဝေဆုံးတော့ ကျောက်ဆည်က ငွေမိဘတွေဆီ ကြေးနှစ်းရှိကြပြီး အကြောင်းကြားတယ်။ ငွေမိဘတွေ နှစ်ယောက်စလုံး သိရှိဟုပဲယ့်နေ့ကျောက်လာ ကြတယ်။ သားကြီးကို ငွေမိဘတွေက သိပ်မကျေနှင့်ကြဘူး။ ကလေးကိုတော့ ငွေမိဘတွေ ခေါ်သွားတယ်။ နှစ်းက ကလေးကို မပေးချင်ပေမယ့် ဆရာဝန်တွေကပါ ဖျောင်းဖျေတော့ နှစ်းလက်လျှော့လိုက်ရတယ်။ ငွေကို သိရှိဟုပဲနေ့က လျေကောင်းရာ တစ်ရွှာလုံးနဲ့ ကျောင်းသားအားလုံး လာကြတယ်။ ရွှာသားတွေကလည်း သားကြီးကိုပဲ အပြစ်တင်နေကြတယ်...”

အေးရုံးဆင်းသည်နေမှာ နှစ်းက ဖြစ်ကြောင်းကုန်စင် ပြောပြ သဖြင့် ရင်နှင့်ရပြန်သည်။ တစ်ချိန်တည်း ကံကြမှာကိုလည်း မဆီ မဆိုင်ခံပြင်းလာမိသည်။ ဝေကံယောက် လူဘဝမှ အပြီးအပိုင်

ခွဲခွာသွားခြင်းသည် ဘယ်လိမ့် ယုံရက်စရာမရှိပါ။ သည်မျှ အပြောင်းအလဲမြန်ဆန်သော အဖြစ်အပျက် လူဘဝမှာ တကယ် ရှိနေပါလေးဟူလည်း သံဝေဂရလာမိသည်။ ဝေတစ်ယောက် လျော့ ပါးသွားရှုနှင့် တစ်ဒီမီလုံးသည် ကန္တာရလွင်ပြင်ပေါ် ပြောက်သွေ့ သွားသည်။ ဟိုတုန်းကလို ရယ်မောသဲ့ စကားပြောသံတို့အေး ရှိက်သံသဲ့တွေက နေရာယူလာသည်။

“သားကြီး သေတဲ့လူကသေသွားပြီ။ တရားနဲ့ဖြေတော့နော်။ ကျွန်းခဲ့တဲ့လူ နောက်ထပ်မတိမ်းပါးဖို့ အရေးကြီးတယ်။ သမီးလေး လူဖြစ်ဖို့ သားကြီးရှင်သနရှိုးမယ် မဟုတ်လား”

ဆလိုင်းကကျိတ်၍ ရှိက်နေသဖြင့် နှုန်းကဖျောင်းဖွဲ့သည်။ သမီးလေးဆိုသဖြင့် ချက်ခြင်းပင် ခေါင်းပြန်ထောင်လာခဲ့သည်။ သူ သမီးလေးအတွက် ရှင်သနရှိုးမယ်။ ကျွန်းတော် ကျောက်ဆည် သွားပြီး သမီးလေးကိုပြန်ခေါ်ချင်တယ်နှုန်း”

“အေး.. ကောင်းတယ်။ နှုန်းလည်း ပြေးလေးကိုခေါ်ချင်တယ်။ ဒါပေမယ့်.. ငေ့မိဘတွေက သမီးလေးကို ပြန်ပေးချင့်မှ ပြန်ပေးမှာ။ သားကြီးက အဖေအရင်းပဲ။ သေမှ မသေသေးဘဲ။ ပြန်တောင်းလို့ရတယ်။ ပြန်မပေးရင် ဆိုင်ရာကနေပြောပြီး ပြန်တောင်းလာခဲ့..”

နှုန်းကပါ အားပေးနေသဖြင့် ဆလိုင်းရှိထန်းသည် သမီးလေးကိုတွေ့ချင်စိတ်က ပြင်းပြလာနေသည်။ သွေးကစကားပြောလာသည်။ သည်သမီးလေးက သူ့ရင်သွေးလေးပဲ။ ဝေကသူကိုယ်စား မွေးဖွားပေးခဲ့တာပဲ။ ဖောင်စိတ်က ရင်အတွင်းထဲက ပေါက်ဖွားလာနေသည်။ တကယ်တော့ ဖြစ်လာတတ်သော ကံကြမှာ

ကို ကြိုတင်ကာ မှန်းဆတ်ချက်၍ မရှုန်းသိသောလည်း ဆလိုင်းရှိထန်းကတော့ သမီးလေးအတွက် အကောင်းဆုံးမျှော်လင့်ထားခဲ့လေသည်။

ဆလိုင်းရှိထန်းသည် နောက်တစ်နေ့တွင် မြို့ပြင်ရှိသုသာန် သို့ ထွက်လာခဲ့သည်။ သုသာန်ထဲရောက်တော့ ရင်ထဲမှာလှိုက်ခဲ့ ဝင်းနည်းလာမိသည်။ ကမူလေးပေါ်က သစ်လွင်သော အုတ်ဂုဏ်ပြု၍ လေးကိုမြင်တော့ ပြေးတက်သွားမိသည်။ ကြော်စိတ်ကို ချုပ်တည်း၍မရတော့။ ‘သက်ထားဝေ အသက် ၂၂ နှစ်၊ ၂၀-၅-၁၉၈၈ ရက်နေ့ကွယ်လွန်’ ဟူသော အုတ်ဂုဏ်မွည်းလေးအပေါ် မျက်နှာအပ်ကာ ယောက်းကြီးတန်မဲ့ ရှိက်ကာရှိက်ကာ ငိုလေ တော့သည်။

“၁၀.. ဆလိုင်းပြန်လာပြီလေ။ ထြော်ညွှန်ပါ့ုးဝေရယ်။ ဆလိုင်းကို ခွင့်လွှာတ်ပါဝေရယ်။ ဆလိုင်းဘယ်လို့ဖြေရမှာလည်း ဝေရယ်...”

ဝေတစ်ယောက်ခွဲခွာသွားခြင်းသည် ဓာတ္ထခက်မဟုတ်ဘဲ ထာဝရခွဲခွာခြင်းဟူသောအသိက ပူဇော်မှုကို အတော့မသတ်နိုင် တော့ချော့။ ဝေမရှိတော့ခြင်းသည် ဘဝတစ်ခုလုံး မောင်မိုက်သွားသလို ခံစားရသည်။ သမီးလေးသာ အဖတ်မတင်ခဲ့လျှင် ဆလိုင်းရှိထန်းတစ်ယောက် သူကိုယ်သူ အဆုံးစိရင်ကာ ဓာတ္ထခေါ်ကို တစ်ခါတည်းလိုက်မိမှာသေချာသည်။ ဆလိုင်းသည် အိတ်ကလေးထဲယူလာသော တောင်လေပုန်းတွေကို သက်ထားဝေအုတ်ဂုဏ်လေးအပေါ် ကြချုလိုက်သည်။ တောင်လေပုန်းတွေက သက်ထားဝေအုတ်နိုးသော ပန်းတွေတည်း

ဆလိုင်းရှိထန်းသည် သက်ထားဝေအုပ်ဂူလေးမှ လေးလှ သော ခြေလျမ်းများဖြင့် ပြန်စွဲက်လာခဲ့သည်။ ပြီးတော့ ဥယျာဉ် ဘက်တွင်လာခဲ့သည်။ ဥယျာဉ်ထဲရောက်တော့ ရင်ထဲမှာ ဟာတာတာ ခံစားရပြန်သည်။ ဝေနှင့်အတူလျောက်ခဲ့သည့် လိမ္မာ် ခြား ပန်းသီးခြား ပြီးတော့ ဝေနှင့် စကားတိတာ သီဖွဲ့ခဲ့သည့် စပ်းခေါ်နဲ့သေး။ အခုတော့ တိတ်ဆိတ်နေသော ဟင်းလင်းပြင် ကြီးအဖြစ် ခြောက်လှန့်နေသည်။ သာယာလှပသော တောတောင် ရှုခင်းတွေလည်း ကန္တာရားတောတွေကို အကျဉ်းတန်နော၏။

“သားကြီး.. ပြန်ကြဖို့ကွယ်။ မိုးချုပ်တော့မယ်။ သားကြီး ဘယ်လောက်ထိခံစားရမယ်ဆိုတာ မေမေလည်း ကိုယ်ချင်းစာပါတယ်။ နှုန်းတို့လည်း ရေ့အတွက် ကြေကွဲလို့မဆုံးပါဘူး။ ဒါပေမယ့် ဘာတတ်နိုင်မှာလည်း သားကြီးရယ်။ သတ္တဝါတစ်ခု ကံတစ်ခုပေါ့”

ဆလိုင်းရှိထန်းသည် သက်ထားဝေနှင့်အတူ ထိုင်နေကျစမ်းချောင်းနဲ့သေးက ခုံတန်းကလေးပေါ် ထိုင်နေခဲ့တာ ဘယ်လောက် ကြာသွားမှန်းပင် မဝေခဲ့တတ်တော့။ နှုန်းအသံကြားမှ အသာကလေး လူညွှန်ညွှန်လိုက်မိသည်။ ဘယ်အချိန်က ရောက်နေမှန်း မသိသော နှုန်းက ညီးညီးစွမ်းစွမ်းကြည့်နေ၏။ ဆလိုင်းသည် နှုန်းကိုမြင်တော့ ခုံတန်းလေးမှ လေးလံ့စွာထလာခဲ့လေသည်။

□ □ □

အခန်း (၁၁)

ကျောက်ထူလေယာဉ်ကွင်းမှ ပုံတက်လာသော ဖောက်လေယာဉ်ကြီးသည် တိမ်ထူထပ်သော ကောင်းကင်ယံပေါ်သို့ ထိုး ဖောက်ပုံးသန်းလာခဲ့လေသည်။ လေယာဉ်ပုံတက်ပြီးမကြော် လေယာဉ်မောင်းခန်းအဝင်မျက်နှာကျက်အောက်မှ မြန်မာ-အင်လိပ် နှစ်ဘာသာပြင့် ဆေးလိပ်မသောက်ရန်နှင့် ခါးပတ်ပတ်ထားရန် အချက်ပြု မိုးနိုကလေးပေါ်လာသည်။ သာယာနာပျော်ဖွှုပ်ကောင်းသော လေယာဉ်မယ်၏ သတိပေးသံလည်း ပေါ်လာသည်။ ဆလိုင်းရှိထန်းက ဆိုဖာထိုင်ခုပေါ်မှာ အဆင်သင့်ရှိနေသော ခါးပတ်ကို ပတ်လိုက်သည်။

ဆလိုင်းရှိထန်းအဖို့တော့ သည်တစ်ကြိမ်နှင့်ဆိုလျှင် နှစ်ကြိမ် မြောက်ကောင်းကင်ခရီးဖြင့် ခရီးသွားဖူးခြင်းပင်။ ငယ်စဉ်က ဝန်ထမ်းအရာရှိတစ်ဦးဖြစ်ခဲ့သော ဖေဖေ ကလေးမြို့သို့ ပြောင်းစဉ်က တစ်ကြိမ်စီးယူခဲ့သည်။ လေယာဉ်မှန်ပြတင်းမှ ငွော်ညွှန်လောက်တွေက စိမ်းလဲ၍၍ နေ၏။ တောင်တန်းတွေကို ပုံဝပ်ဝပ် ကလေး လုမ်းမြင်ရသည်။ လေယာဉ်သည် လေဖိအားအနည်း အများအပေါ် မူတည်၍ ပုံသန်း၍ လူးမသိ။ လေယာဉ်ရှုတ်တရက် နိမ့်ဆင်သွားသည့်အခါး အသံထဲ အေးခန့်ခံစားရပြီး ပြန်လည် ပြင့်တက်သွားသည့်အခါး ရင်တဖို့ ခံစားရသည်။ ဘာပဖြစ်ဖြစ်

ဝေးကွာသောခရီးသည် မြောကြာရှုံးပစ်လိုက်သကဲ့သို့ ခရီးက တိတောင်သွားလေသည်။ ဖောက်လေယဉ်ကြီးသည် ကလေးမြို့
လေဆိပ်တွင် တစ်ထောက်ဆင်း၍ ခရီးသည်များတင်ဆောင်ကာ
ဆက်လက်ပျုံသန်းလာခဲ့သည်။ ကလေးလေဆိပ်မှ ပျုံသန်းလာပြီး
မကြားမှ မန္တလေးမြို့၊ ချမ်းမြှုသာစည်းလေဆိပ်သို့ ဆင်းသက်လေ
တော့သည်။

ဆလိုင်းရှိထန်းအဖို့တော့ သည်နေရာကို ပြန်ရောက်လာ
ခြင်းသည် အတိတ်ခြေရာကို ပြန်ကောက်မိသကဲ့သို့ ရှိချေသည်။
သို့သော ဘဝချင်းကား အရွှေနှင့်အနောက်လို မည်သိမှု မသက်
ဆိုင်တော့ပါ။ လေယဉ်ပေါ်မှ ဆင်းပြီး ရန်ကုန်-မန္တလေးကားလမ်း
ပေါ်တက်တော့ မှတ်တို့မှ အဆင်သင့် ထိုးပို့လာသော ကျောက်ဆည်
ကားပေါ် တက်လိုက်လာခဲ့သည်။ စုံမိဘတွေကိုတော့ ရှေ့မျက်နှာ
နောက်ထားပြီး ရင်ဆိုင်ရတော့မည်။ စုံမိဘတွေက သူအပေါ်
အရင်လိုမှ ဆက်ဆံပါမလား။ သမီးလေးကိုကော့ ရှေ့ရောရှု၏။
တောင်းလိုပုံမလား။ ဆလိုင်းရှိထန်းသည် တစ်ချိန်လုံး စိတ်လှုပ်ရှား
စွာ လိုက်ပါလာခဲ့လေသည်။ မန္တလေးနှင့် ကျောက်ဆည်က ကွာ
ဝေးသော ခရီးမဟုတ်သဖြင့် သုံးနာရီခုနှင့် ကားစီးပြီး ကျောက်ဆည်
ရောက်လာခဲ့သည်။

“အန်တိ..”

ညွှန်ခန်းထဲမှာထိုင်ရင်း လသားအရွယ်ကလေးလေးကို
ရင်ခွင်ထဲ ပွဲကာ ချောသိပ်နေသော ဒေါ်ခေါင်ထားကို ဆလိုင်း
ရှိထန်းက လမ်း၍ အသံပြုလိုက်သည်။

ဒေါ်ခေါင်ထားက အိမ်ရှေ့ကို ဖျက်ခဲ့ လှည့်ကြည့်သည်။
ခရီးဆောင်သားရေအိတ်ကို လက်က ဆွဲထားရင်း ဖိန်ပွဲတ်မှု

ပုဂ္ဂန်နေသော ဆလိုင်းရှိထန်းကိုမြင်တော့ ရှုတ်တရက် မမှတ်မိဘ
အောင်ဝါ ဖြစ်နေ၏။

“အန်တိ... ကျွန်တော် ဆလိုင်းလေ...”

ဒေါ်ခေါင်ထားသည် အုံအားသင့်ရင်း ထိုင်ရာမှ ထလာခဲ့
သည်။

“ဘယ်သူများလဲလို့ လက်စသတ်တော့ မင်းကိုး။ နေပါဦး..
မင်းကို ချင်းသူပုန်တွေက ဖော်သွားတယ်ဆို..”

ဒေါ်ခေါင်ထားသည် မျက်နှာထား ခပ်တင်းတင်းနှင့် ပြော
လိုက်သည်။

“ချင်းသူပုန်တွေက သူတို့မိသားစုကို စာသင်ပေးဖို့ ခက်
ခေါ်သွားတာပါ”

“ဒါနဲ့ ကျောက်ဆည်ကို ဘာကိစ္စလာတာလဲ”

ဒေါ်ခေါင်ထားက လုံးဝမျက်နှာသာမပေးဘဲ ခပ်မာမာသာ
ဆက်ဆံနေ၏။

“သမီးလေးကို လာခေါ်တာလေ”

ဆလိုင်းရှိထန်းကလည်း လိုရင်းကိုသာ ပြောလိုက်တော့
သည်။

“ဘာပြောတယ်.. သမီးလေးကို လာခေါ်တာ.. ဟုတ်လား”

“ဟုတ်တယ် အန်တိ”

“အို.. မပေးနိုင်ပါဘူး။ ဘာလို့ ပေးရမှု့လဲ”

ဒေါ်ခေါင်ထားက ရင်ခွင်ထဲက ကလေးကို ကွယ်ထားလိုက်
ကာ ခေါင်းတခါး လုပ်နေ၏။

“ဘာ.. ဒီကလေးက ကျွန်တော်သမီးလေ.. အန်တိ။ ဘာ
လို့မပေးရမှု့လဲ..”

“ဟေ့.. မပေးနိုင်ဘူး။ မပေးနိုင်ဘူး။ မင်းကြောင့် ငါသမီးလေး ငယ်ငယ်ရွယ်ရွယ်နဲ့ ဒုက္ခရောက်ပြီး ရေတိမ်နစ်ခဲ့ရပြီ။ အခုခြီးမျှေးလေးကို သူအမေလို အဖြစ်မခံဘူး”

ဆလိုင်းရိုထန်းသည် စိတ်ပျက်လက်ပျက်နှင့် သက်ပြင်းချ လိုက်သည်။ ဒေါ်ခင်ထား၏ အပြစ်ဖို့ စွမ်းချက်တွေကိုလည်း ဖြေရှင်းမနေချင်တော့။ လောလောဆယ် သူကလေးရရှိရေးသာ ခေါင်းထဲ ရှိနေသည်။ ဒေါ်ခင်ထားကလည်း ပြန်ပေးမည့်ပုံတစ်စက်မှ မပေါ်။ လောလောဆယ် ညည်ခန်းထဲမှာ ဒေါ်ခင်ထားတစ်ယောက်ထဲ ရှိဟန်တူနေသဖြင့် ကလေးကို အတတ်လုပ်ပြေးရကောင်းမလား။ သည်လိုလုပ်၍လည်း မသင့်တော်ပြန်။ ဆလိုင်းရိုထန်း အကြံအိုက်နေ၏။

“အန်တိတိကို အေးအေးဆေးဆေး တောင်းလို့မရရင် ကျွန်ုတ်တော်ဆိုင်ရာကနေ စကားပြောမယ်”

ဆလိုင်းရိုထန်းက သက်ဆိုင်ရာနှင့် ခြိမ်းခြာက်သည်။

“ဆိုင်ရာမကလို့ ကြိုက်တဲ့နေရာကပြော။ ကလေးတော့ မပေးနိုင်ဘူးဟေး”

ဒေါ်ခင်ထားက စိတ်ပေါက်ပေါက်နှင့် အော်ဟစ်လိုက်သည်။ ထိုအနိုက် ကိုရှိလာကားပြောလေးတစ်စီး အိမ်ရွှေဆင်ဝင်အောက်သိုး ရပ်လာသည်။ ကားရွှေခန်းမှ ဦးသက်တင်ဆင်းလာခဲ့သည်။ ဦးသက်တင်က ဆလိုင်းရိုထန်းကို ငဲ့ကြည့်လိုက်သည်။

“အော်.. ဆလိုင်းကို။ သမီးလေးကို လာခေါ်တာလား”

ဦးသက်တင်က သွယ်ဝိုက်မနော့ ပြောင်မေးသည်။

“ဟူတ်တယ် ကိုသက်.. တော့ ရွှေသမက်ကြီးက ကလေးလာခေါ်တာတဲ့။ ကျူးကတော့ မပေးနိုင်ဘူး..”

ဒေါ်ခင်ထားက ငါးစိမ်းသည်လေနှင့် ဖြတ်ပြောလိုက်၏။

“ထားထား.. ဒီလိုမျိုးကိစ္စက ငါးစိမ်းသည် ရန်တွေ့သလို ပြောလိုမရဘူး။ ကဲ.. ကဲ.. ဆလိုင်းလည်း အိမ်ထေဝင်။ အိမ်ပေါက်ဝါ မှာ လူမြင်လို့ မကောင်းဘူး..”

ဦးသက်တင်က ပြောပြောဆိုဆို ဦးဆောင်ခေါ်သွားသဖြင့် ဆလိုင်းရိုထန်း အိမ်ထဲ ဝင်ခွင့်ရသွားသည်။

“ဆလိုင်း.. ထိုင်ထိုင်.. မင်းကလည်း ဖော်တစ်ယောက်အနေနဲ့ သမီးလေးကို ပြန်ခေါ်မှာပဲ။ ဒါပေမယ့် သမီးက သိပ်ငယ်သေးတော့ မိခင်မဲ့ ကလေးတစ်ယောက်အနေနဲ့ ဟိုမှာ ပြုစုတေသနတရ် ဒီမှာ ပြုစုတေသန ပိုပြီးအဆင်ပြောမယ့်လို့ အန်ကယ်ထင်တယ်။ မင်းကလည်း ကျောင်းကိစ္စ၊ ဥယျာဉ်ကိစ္စ၊ တောင်ယာကိစ္စနဲ့ဆိုတော့ ကလေးကို ကိုယ်စိုင်စွမ်းပြုစုတေသနတဲ့ ပြောသလောက်လွယ်မှာ မဟုတ်ဘူး။ အန်ကယ်ဆိုလိုတဲ့ သဘောကို မင်းနားလည်မှာပါ”

ဦးသက်တင်က လူကြိုးပိုသစ္စာ ကောင်းကောင်းမွန်မွန် လက်ခံစကားပြောတော့ ဆလိုင်းရိုထန်း တွေခနဲ့ ဖြစ်သွားသည်။ တကယ်တမ်း သမီးလေး၏ အနာဂတ်ကို မည်သိုပင် တာဝန်ယူနိုင်သည်ဆိုစေကောမူ သမီး၏ စားဝတ်နေရေး ကုန်းမာရေး ပညာရေး က သည်မှာလိုတော့ မပြည့်စုံနိုင်။ ဆလိုင်းရိုထန်း ဝေခွဲရခက်နေ၏။

“ကျွန်ုတ်လည်း သမီးလေးနဲ့ မခွဲချင်ဘူး အန်ကယ်”

ဦးသက်တင် သက်ပြေားချလိုက်သည်။ ဒေါ်ခင်ထားက တစ်ခုခု ဝင်ပြောဖို့ ပါးပေါ်တပ်ပြင်ပြင် လုပ်နေသဖြင့် ဦးသက်တင်က လက်ကာပြု၍ တားလိုက်သည်။

“မင်းအသက်က ငယ်ပါသေးတယ်။ သားသမီးတွေ သိပ်လိုချင်နေရင်လည်း တစ်ပင်ထူလိုက်ပေါ့ကွာ”

ဦးသက်တင်စကားကြောင့် ဆလိုင်းရှိထန်း အောင့်သက်သက်ခံစားလိုက်ရသည်။

“ကျွန်တော်အသည်းနှုန်းက ဝေနှင့်အတူ သေဆုံးသွားပါပြီ။ ဒါကြောင့်.. တပင်ထူလို့ မဖြစ်တော့ဘူး အန်ကယ်”

ဆလိုင်းရှိထန်းက ပြန်ခနဲတော့ ဦးသက်တင် မခါးပြီး ပြီးသည်။

“က.. ဒီလိုဆိုရင်လည်း သမီးလေးကို ဒီအရွယ်ကစ္စြီး ဆယ်တန်းအောင်တဲ့အထိတော့ အန်ကယ်တို့ တာဝန်ယူမွေးစား မယ်ကွာ။ အဲဒီအချိန်ကျရင် သမီးလေးလည်း အရွယ်ရောက်ပြီ မဟုတ်လား။ အဲဒီအချကျတော့ မင်းပြန်ခေါ်ချင် ခေါ်ပေါ့။ ဖင် သမီးအကြား သံယော်ဖြတ်တာတော့ မဟုတ်ဘူး။ သမီးရဲ့ ပညာရေးမှာ အဖုအထစ် မဖြစ်စေချင်လိုပါ”

ဆလိုင်းရှိထန်း ငိုင်သွားသည် သူ ဘာလုပ်ရမလဲ။ သမီးလေး၏ အနာဂတ်လှပရေးအတွက် တစ်စုံတစ်ရာကို စွန့်ထွက်ရတော့မလား။ သမီးလေးကို တွေ့ယ်တာရုံနှင့် လိုအပ်ချက်များ မပြည့်စုံနိုင်။ ဘဝအတွက် အရေးကြီးသော လိုအပ်ချက်တစ်ခုကို အခုမှ စဉ်းစားမိသည်။ ဆလိုင်းရှိထန်းသည် အတန်ကြာ စဉ်းစားပြီး နောက် ခေါင်းညီတဲ့လိုက်သည်။

ဦးသက်တင်ဆီလိုချင်တာကို ဆလိုင်းရှိထန်းက သဘောပေါက်သည်။

“ကျွန်တော် သဘောပေါက်ပါတယ် အန်ကယ်။ သမီးလေးဆယ်တန်းရောက်မှပဲ ကျွန်တော် အဆက်အသွယ် လုပ်ပါမယ်။ ဒီကြားထဲ အဆက်အသွယ်မလုပ်ပါဘူး။ ဒါပေမယ့် ကျွန်တော်ကို အခွင့်အရေးတစ်ခုတော့ ပေးပါ။ သမီးရဲ့ စားဝတ်နေရေး၊ ကျွန်းမာရေး၊ အခြားလူမှုရေးအပိုင်းတွေမှာ ကျွန်တော်ဘက်က အားနည်း ချင် နည်းမယ်။ ဒါပေမယ့် သမီးရဲ့ ပညာရေးစရိတ်လောက်တော့ ကျွန်တော် တတ်နိုင်ပါတယ်။ ဒါကြောင့် သမီးလေး သူငယ်တန်းကနေစပြီး နှစ်စဉ် ကျောင်းစရိတ်ပို့ချင်ပါတယ်။ ဒါကလည်း ကျွန်တော်တတ်နိုင်တဲ့ဖက်က ဖောင်ဝါတ္ထရား ကျောင်လိုပါပါ...”

ဦးသက်တင်က ခေါင်းတည်တည်တိနှင့် စဉ်းစားခန်း ဝင်နေ၏။

“အင်း.. မင်း တောင်းဆိုချက်တွေက ပြဿနာမရှိပါဘူး။ ကောင်းပါတယ်။ အန်ကယ် သဘောတူပါတယ်။ သမီးလေးရဲ့ နာမည်ကိုတော့ မေသက်နှစ်ယိုပြီး မှည့်ပေးထားတယ်..”

“မေသက်နှစ်ယိုပြီး”

ဆလိုင်းရှိထန်းက စိတ်ထဲမှာ တစ်လုံးချင်း ရော်တော်၏။ သမီးလေး၏ ရွှေရေးအတွက် ထောက်ထားပြီး အရာရာကို မျိုးချို့လိုက်ရပေမယ့် ဆလိုင်းရှိထန်း စိတ်ထဲမှာတော့ မကောင်းလှချော်။

သူယောက္ခမတွေက သူငြေးတွေမြို့ သမီးလေး၏ အနာဂတ်အတွက် ပုံပင်ကြောင့်ကျေနေစရာတော့ မလိုပါ။ သည်မှာနှင့် အနေအထားချင်းကွာခြားသော တောင်ပေါ်မှာဆိုလျှင် အခက်အခဲတွေ

နှင့် ရုန်းကန်နေရသော သူဘဝအလယ်မှာ သမီးလေးဘဝ မစိုးပြော
မလှပနိုင်ဘူးဆိုသည်ကို သူအသိတရားက လက်ခံခဲ့ပါသည်။
ပြီးတော့ ဖြစ်ချင်သောအခြေအနေနှင့် ဖြစ်သင့်သောအနေအထား
က တစ်ကဏ္ဍခါ ကွာခြားသွားသောအခါ ဖြစ်သင့်သော အခြေ
အနေကိုပဲ ဦးစားပေးဖို့ကိုလည်း သူအတွေးအခေါက နားလည်စေ
ခဲ့ပါသည်။ ခုစွမ်းသက်ထားဝေကို သေကွဲကွဲခဲ့ကာ သမီးလေးကိုပါ
ရှင်ကွဲကွဲလာရသော ဆလိုင်းရိုတန်း၏ တောင်ပေါ်ပြန်ခံရေးသည်
သောကတွေ တန်င့်တပိုးနှင့် အထိုးကျေန်ဆန်လှသော ခရီးပင်ဖြစ်
လေသည်။

□ □ □

ဆလိုင်းရိုတန်းသည် (၁၂)

ဆလိုင်းရိုတန်းသည် ပုံကြီးချုံထားသော စားပွဲပေါ်က ငောင်းပုံကြီးကို ငေးကြည့်နေမိပါသည်။ ငောက ငာတ်ပုံထဲကနေ သူ
ကို လူလှလေး ပြုးပြနေ၏။ ငာတ်ပုံက သက်ရှိလူ ပြုးပြနေသလိုပင်
အသက်ပါလှသည်။ မနက်ကပင် ငွောအတွက် ရည်စူး၍ ဆွမ်းပို့
ကာ အမျှဝေခဲ့သေးသည်။ ပြီးတော့ သူသာန်သို့သွားကာ ငောင်းပုံ
အုတ်ရှုလေးကို သန့်ရှင်းရေးလုပ်ပြီး အမွေးတိုင်တွေ ထွန်းခဲ့သေး
သည်။ ကျောင်းစနေတော့မည် ကျောက်ဆည်မြို့က သမီးလေး
မေသက်နှုတ်အတွက်ကိုလည်း ကျောင်းစရိတ်ပို့လိုက်သေးသည်။

ပြော။.. ငောင်းယောက် ခွဲခွာသွားခဲ့သည်မှာ ငါးနှစ်
တောင်ပြည့်ခဲ့ပြီပဲ။ သေသေသူ ကြာရင်မေ့ ပျောက်သောသူ ရှာ
ရင်တွေ ဆိုရိုးစကားရှိခဲ့သော်လည်း ဆလိုင်းကတော့ ငောကို
တစ်နှစ်မှာ မေ့မရပါ။ တကယ်တော့ ငါးနှစ်တာဆိုသောကာလသည်
ဘယ်လို ကုန်ဆုံးသွားမှန်းပင် မသိလိုက်ချေ။ ပြန်တွေးကြည့်တော့
လည်း အဖြစ်အပျက်တွေက မနေ့တစ်နောကလိုပင် ပြန်လည်ခံစား
ရသည်။ ညီမလေး မူးရှိပင် မနှစ်က ဘွဲ့ရပြီး (လ. ၀. ၈) ရုံးမှာ
အလုပ်ရခဲ့ပြီ။

ဆလိုင်းရိုတန်းသည် ကျောက်ဆည်ရောက်တုန်းက သမီး
လေးကို ရင်ခွင်ထဲ ပွေ့ချိကာ ရိုက်ယူလာသော ငာတ်ပုံကို တစ်လှည့်

ကြည့်ပြန်သည်။ သမီးလေးက သူရင်ခွင်ထဲမှာ ဝဝက်ကစ် မျက်လုံးပိုင်းပိုင်းလေးနှင့် ချစ်စရာလေး၊ ငါးနှစ်အရွယ်ရှိလာမည့် သမီးလေး၏သဏ္ဌာန်ကို စိတ်ကူးဖြင့် မှန်းကြည့်ရင်း ရင်မော်ဘာ သက်ပြင်းချလိုက်မိသည်။

အခုအခြားတော့ ဆလိုင်းရှိထန်းဘဝသည် ပြန်လည် အနှစ် အသားကျေလာခဲ့ပြီ ဖြစ်သည်။ ကျောင်းဖွင့်ရက်ကာလများ တွင် ကျောင်းဆရာ၊ ကျောင်းပိတ်ရက်ကာလများတွင် ဥယျာဉ် အလုပ်သမားဘဝဖြင့် ကျွန်းရှိသည့် သက်တမ်းအတွက် ဖြတ်သန်း နေမိလေသည်။ မြို့ပြောတ်ချောင်းနှင့် ဝါသနာ၊ စေတနာ၊ အနှစ်နာ စသည့် နာသုံးနာကို ပေးဆပ်ရင်း တောင်တန်းတွေကြားထဲ ဘဝ ဆုံးတော့မည့် ကလေးတွေ၏ ပညာရေးကို ကယ်တင်ခဲ့သည်။

ပြီးတော့ ရွှေပြောင်းတောင်ယာစနစ်မှ ဥယျာဉ်ခြေမြေ စိုက်ပျိုးရေးစနစ် ပြောင်းလဲရေးကို လက်တွေ့အကောင်အထည် ဖော်သည့်အနေဖြင့် သူကိုယ်တိုင် တောင်ယာလုပ်ငန်းကို လုံးဝ စွန့်လွှတ်ကာ ဥယျာဉ်ခြေမြေ စိုက်ပျိုးရေးကို ဇော်ချလုပ်ကိုင်ခဲ့သည်။ လီမွော်၊ သစ်တော်သီး၊ ပန်းသီး၊ နာနှစ်သီး၊ ကာဖိုး လက်ဖက်စသည့် သစ်သီးဝလ္လာများကို မြေလွှတ်မထားဘဲ တိုးချဲ့ စိုက်ပျိုးသည်။ မြို့ပေါ်က ရွေးထဲမှာ ကုန်စိမ်းသည့်တွေ ရောင်းနေကြသော ကုန်စိမ်းအများစုံမှာ သူမြှုတွက်ချည်း ဖြစ်လေသည်။

ဆလိုင်းရှိထန်းသည် နေးသက်ထားဝောတ်ပုံနှင့် သမီးလေး မေသက်နှုတ်စာတ်ပုံကို အလွမ်းပြောကြည့်ရင်း အားရတော့မှ အိပ်ယာပေါ် အသာလေး ကျောဆန့်လိုက်သည်။ ပြီးတော့ သက်ပြင်းရှည်ကြီးကို လေးလှစွာချလိုက်သည်။

“အင်း... မနက်ဖန် မူ/အပ် များအစည်းအဝေးတက်ရေး ပယ်။ ဆရာမကိုကျောင်းသားအချို့ခေါ်ပြီး ပုံနှိပ်စာအုပ်နှင့် ဗလာ စာအုပ်တွေ ပညာရေးမှုပြုရေးမယ်။ ဒီနှစ် ကျောင်းသားသစ်တွေ တိုးမယ်။ ကျောင်းဆောင်တိုးချွဲနှိုက်လည်း မြို့နှုန်းကို တင်ပြရေးမယ်။ ဥယျာဉ်အတွက် ပိုးသတ်ဆေးနဲ့ အပင် အားတိုးဆေးတွေလည်း ကုန်တော့မယ်။ မနေ့ကရောင်းလိုက်တဲ့ နာနှစ်သီးဖိုးတွေနဲ့ ပခုက္ကာကို ဆေးတွေ မှာရေးမယ်။ အင်း... မနက်ဖန် လက်ဖက်ခင်း ပေါင်းရှင်းရုပ်ဆိုတော့ အလုပ်သမားတွေ လျှော့မြှုပြစ်မယ်...”

လူက အနားယူနေပေမယ့် ဦးနှောက်က အနားမယူနိုင် သေး။ နောက်တစ်နှေ့လုပ်ငန်းတွေအတွက် ကြိုးတင်ပြီး အစီအစဉ် ဆွဲကာ ရင်မောနေမိပြန်သည်။ ပတ်ဝန်းကျင်သည် မောင်ရိပ်သန်းကဲ မြို့နှုန်းလျှပ်စစ်ရုံးကပေးသော လျှပ်စစ်မီးများပင် လင်းလာ ပြီ။ ဘုရားခန်းထဲမှာ နှုန်း ဘုရားရှိခိုးပြီး အမျှဝေသံကြားနေရသည်။ ဆလိုင်းရှိထန်းသည် စိတ်မောလူမောဖြစ်ကာ အိပ်ဖို့ပြင်နေဆဲ နှုန်းဝင်လာသဖြင့် ပြန်ထိုင်လိုက်သည်။ နှုန်း အိပ်ခန်းထဲအထိ ဝင်လာ လျှင်တော့ ပြောစရာတစ်ခုခုရှိ၍ပဲဖြစ်ရမည်ဟု ဆလိုင်းရှိထန်းတွေ့လိုက်သည်။

နှုန်းက လက်ထပါလာသော ပန်းသီးစိတ်ပန်းကန်လေးကို စားပွဲပေါ်တင်လိုက်ရင်း ကုလားထိုင်မှာ ဝင်ထိုင်လိုက်သည်။

“နှုန်း... မအိပ်သေးဘူးလား”

“မအိပ်သေးပါဘူး သားကြီးရယ်။ နှုန်းဘုရားရှိခိုးတာ အခုမှ ပြီးတော့လေး။ သားကြီးမအိပ်သေးမှန်းသိလို့ ပန်းသီးစိတ်ပြီး

လာပိုတာ။ ဒါနဲ့ ဒီနွေးသမီးဆီ ငွေပိုမယ်ဆို ပိုဖြစ်ရဲ့လား။ အင်း။ မြေးလေး ဆယ်တန်းရောက်မှ ခေါ်လို့ရမှာဆိုတော့ ဆယ်နှစ်ကြီး တောင် စောင့်ရှုံးမယ်နော်”

နှေ့က ညည်းညည်းပြောပြောသည်။ ဆလိုင်းရှိထန်းသည် သက်ပြင်းကို ခိုးချလိုက်ရင်း နှေ့ကို ရိုဝင်စွာ ကြည့်လိုက်မိသည်။ ဝပ်ခြောက်ဆယ်ရှုံး မီးလုံးလေး၏အလင်းရောင်အောက်မှာ နှေ့မှုက်နာက ပို၍ အိုးစာနေသယောင် ဖြစ်နေ၏။ ရောသည် နှေ့ကို ဖိစ်းစပ်နေဖြေဖြစ်သည်။ ပျိုမှုစ်နှစ်ယ်ခြင်းကို ဖြောပြုနေသော ဆံပင် တွေ့နှင့် တွန်စပြုနေသော ပါးရေများက တွန်းလှုန်နေဖြေဖြစ်သည်။

“မနက်ကပဲ စာတိုက်ကနေ ပိုလိုက်ပြီ နှေ့။ ဆယ်နှစ်ဆိုတာ သိပ်မကြာပါဘူး နှေ့ရယ် နှေ့သာ ကိုယ့်ကျန်းမာရေးကို ဂရရှိက်ပြီးနေပါ။ စိတ်ဆင်းရုံရာလည်း မတွေးနဲ့။ သားတို့ဥယျာဉ် လုပ်ငန်းသည် အောင်မြင်နေဖြေမဟုတ်လား”

ဆလိုင်းရှိထန်းသည် နှေ့ချပေးသော ပန်းသီးစိတ်ကလေး တွေ့ကို ယူစားရင်း နှေ့ကို ပြန်၍ အားပေးနေ၏။ နှေ့သည် သားကြီးဆလိုင်းကို ကြည့်ပြီး ရင်ထဲမှာမချို့။

“သားကြီး နှေ့ကိုပဲအားပေးနေ။ သားကြီးလည်း ကိုယ့်ကျန်းမာရေးကို ဂရရှိက်ပြီး။ ကျောင်းပိတ်ရက်ကလေးတောင် မနားဘဲ ဥယျာဉ်ထမှာ အချိန်ကုန်နေတယ်။ အလုပ်သမားတွေ ရှိနေသားပဲ ဥစွား။ သားကြီးကိုယ်တိုင် ဝင်လုပ်စရာမလိုပါဘူး”

နှေ့က တားမရမှန်းသိပေမယ့် တားကြည့်သည်။ ဆလိုင်းက ရယ်ကျကျနှင့် နှေ့ကိုကြည့်လိုက်သည်။

“ကျောင်းပိတ်ရက်ကလေးမှာ ဝင်လုပ်တော့ အလုပ်သမားတစ်ယောက်အတွက် သက်သာတာပေါ့ နှုန်းရယ်။ အသက်ငယ်တုန်းကြီးစားသားမှ တော်ကာကွေမယ်နှုန်း။ ကျွန်းတော်ကြီးစားနေတာလည်း သမီးလေးရဲ့ ရှုံးရေးအတွက်ပါ”

နှေ့က ဆလိုင်းကို ဂရုဏာသက်စွာ ကြည့်လိုက်ပြန်သည်။ ပြီးတော့ တစ်စုံတစ်ရာကို တွေးတောကာ ပြောသင့် မပြောသင့်လည်း ချိန်ဆနေ၏။

“သားကြီး... တစ်သက်လုံး ဒီအတိုင်းပဲ နေတော့မှာလား။ နောက်အိမ်ထောင်ပြုဖို့ စိတ်မကူးတော့ဘူးလားဟင်။ အသက်ကြီးလာရင် ဆေးပေးမီးယူဆိုတာ လိုတယ်သားကြီးရဲ့။ နှေ့တော့ရွာက ဆရာမရှိန်းတီးကို သဘောကျတယ်။ နှေ့ဝုံသူးရွာပြန်တိုင်း သားအကြောင်းပဲမေးနေတာ။ သားကြီးကိုလည်း သံယောဉ်ကြီးရှာပါတယ်အေား...”

ဆလိုင်းရှိထန်းသည် သက်ပြင်းရှည်ချလိုက်ရင်း ခေါင်းကိုလည်း ပေါ်ဖြည့်ဖြည့်ခါလိုက်သည်။ တကယ်တော့ ဆရာမရှိန်းတီးက သူနှင့် ငယ်ငယ်က ကစားဖော်ကစားဖက်၊ ကျောင်းသွားဖော်ကျောင်းသွားဖက် ငယ်သူငယ်ချင်းများ ဖြစ်ကြသည်။ ရွာမှာလေးတန်းအတူအောင်တော့ မင်းတပ် (အ. ထ. က) ပြောင်းတက်ကြတော့လည်း တပူးပူးတွဲတွဲ။ သို့သော် နှုလုံးသားတွေကတော့ သူငယ်ချင်းအဆင့်ကပင် မတက်ခဲ့ချော့။ ဆယ်တန်းနှစ်မှာ သူကအောင့်အောင့်ခဲ့ပြီး ရှိန်းတီးကဘီဘိနှင့်သာ အောင်ခဲ့သည်။ သူကမစ္စလေးတွေ့သို့လည်း ရောက်သွားချိန်မှာတော့ ရှိန်းတီးက မကွေးမြို့။

မှာ သားဖွားဆရာမသင်တန်းတက်ကာ ရွှေမှာ သားဖွားဆရာမလုပ်နေလေသည်။

“ကျွန်တော် ဒီတစ်သက် အိမ်ထောင်မပြုတော့ဘူးနှင့်ဗျား။ ၈၀
မရှိတော့ပေမယ့် ဝေါနရာမှာ ဘယ်သူကိုမှ အစားမထိုးနိုင်ဘူး။
ပြီးတော့ သမီးကြီးလာရင် မျက်နှာငယ်မယ်။ သောကအပူတွေကို
တစ်ပူကနေ နှစ်ပူ မခံစားချင်တော့ဘူးနှင့်ဗျားရယ်။ ကျွန်တော်ဘဝနဲ့
ကျွန်တော်ပရှိပါစေတော့။”

နှင့်သည် ဆလိုင်းကို ဂရုဏာသက်စွာကြည့်ရင်း သက်ပြေား
ချလိုက်သည်။

“အေးပါကွယ်.. နှင့်ဗျားက သားအတွက်ပြောတာပါ။ သား
အိမ်ထောင်မပြုချင်တော့ဘူး ဆိုရင်လည်း နှင့်ဗျားအတင်းမတိုက်တွန်း
ပါဘူး။ ကဲ... ကဲ ဆယ်နာရိထိုးရင် မီးပိတ်တော့မယ်။ အိပ်တော့
... အိပ်တော့။ နှင့်ဗျား အိပ်တော့မယ်...”

နှင့်သည် ပြောပြောဆိုဆို ပြင်သာစွာ ထွက်သွားလေသည်။
ဆလိုင်းရိုထုန်းသည် သက်မတြီးကို ရင်မောစွာ မှုတ်ထုတ်လိုက်ရင်း
အိပ်ယာပေါ် ပြန်လှုလိုက်သည်။ တစ်ယောက်တည်းနေပြန်တော့
လည်း ဝေါကိုသတိရမိပြန်သည်။ တကယ်တော့ အတိတ်သည်
အရိပ်မဟုတ်ဘဲ မစွဲပြန်၏ သဏ္ဌာန်အဖြစ်သာ ထင်မြင်ပါလေ
သည်။

□ □ □

အခန်း (၁၃)

ဥယျာဉ်အိမ်ရှေ့က တလင်းကွက်ပေါ်မှာ ဧည့်သည်တစ်ချို့
ထိုင်နေကြသည်။ သည်ဧည့်သည်တွေက ဝွှေသူးရွာ၊ ဘောင်ရွာ၊
ရုမ်ပန်းရွာ၊ လျေကောင်းရွာ၊ ကျိုးသာရွာ၊ ဟန်းဘုံရွာ၊ မကောင်းရွာ
စသည်ရွာတွေကဖြစ်ပြီး ဆလိုင်းရိုထုန်းက တက္ကားတကန္ခုံ ပိတ်ကြား
ထားသော ဧည့်သည်များဖြစ်သည်။ ဆလိုင်းက ဧည့်သည်တွေကို
ထုတ်အတိုင်း ခေါင်ရည်ဖြင့် ဧည့်ခံသည်။ ဆလိုင်းက မတ်တပ်ရပ်
လိုက်ကာ ဧည့်သည်များအား အကဲခတ်လိုက်သည်။

“ကိုင်း... ဒီက ဧည့်သည်အားလုံး ကျွန်တော်ဥယျာဉ်
စိုက်ပျိုးရေးလုပ်ငန်းကို ကိုယ်တိုင်ကိုယ်ကျ လေ့လာခဲ့ကြပြီး မဟုတ်
လား။ အခုခုဧည့်သည်များ မြင်တွေ့ခဲ့ရတဲ့ အခြေအနေပျိုးရောက်
အောင် ကျွန်တော် ခြောက်နှစ်လောက် ပြီးစားခဲ့ရပါတယ်။ ဒီတော့
ကျွန်တော်တို့ ချင်းတောင်မှာ တစ်နှစ်တစ်နေရာပြောင်းရတဲ့
ရွှေပြေားတောင်ယာစနစ်ကို စွန်လွှာတဲ့ပြီး အခုလိုဥယျာဉ်စိုက်ပျိုး
ရေးလုပ်ငန်းကို ဇောက်ချလုပ်ကြမယ်ဆိုရင် တဖြည်းဖြည်းနဲ့
သစ်တော်ပြန်းတီးမှု နည်းလာမယ်။ အစိုးရကလည်း သစ်တော်
ပြန်းတီးမှာစိုးလို့ တောင်ယာခုတ်တဲ့စနစ်ကို တားမြစ်ထားတယ်။
သစ်တော်ပြန်းတီးမှု နည်းလာရင် ရာသီဥတု ပြန်ကောင်းလာမယ်။
ရေရှည်မှာ အဲဒီအကျိုးကျေးဇူးတွေကို ကျွန်တော်တို့ သားစဉ်မေး
ဆက် ခံစားကြမှာဖြစ်တယ်”

၁၂၁

“ကျွန်တော်မသိလို့ မေးရပါဉီးမယ်။ တောင်ယာခုံတာနဲ့ ရာသီဥတုက ဘယ်လိုပတ်သက်ပါသလဲခင်ဗျု”

တောင်ရွှေသားတစ်ယောက်က ရှုတ်တရာတ်ထပြီး မေးလိုက်သဖြင့် ဆလိုင်းရှိထန်း ပြီးလိုက်မိသည်။

“ကျွန်တော်တို့ ဒီအတိုင်း နှစ်စဉ်နှစ်တိုင်း တောင်ယာခုံနေမယဆုံးရင် တဖြည်းဖြည်းနဲ့ သစ်တော့တွေ ပြန်းတီးလာမယ်။ သစ်တော့ပြန်းတီးလာရင် အပူရှိနှင့်တွေ မြင့်မားလာမယ်။ အပူရှိနှင့်တွေ မြင့်မားလာတာနဲ့ စမ်းချောင်းတွေ စိမ့်စမ်းတွေ ခန်းခြောက်လာမယ်။ ဒါကြောင့် အခုက်တည်းကာပြီး ရွှေပြောင်းတောင်ယာစနစ်ဂုံး မစွမ်းလွှာတ်ကြားဆုံးရင် ရေရှည်မှာ ဒီထက် ပိုဆုံးသွားဆိုင်ပါတယ်”

ရွှေသားများသည် အတွေးကိုယ်စိဖြင့် ဌီမြစ်သက်နေကြသည်။ မိဘ ဘိုးဘွား အဆက်ဆက်က လုပ်ကိုင်လာသော မိရိုးဖလာ အသက်မွေးဝမ်းမျိုးရှုတ်တရာက စွန့်လွှာတ်ဖို့ ဝန်လေးနေကြပုံရသည်။ သို့သော် တစ်ဘက်ကလည်း ဆလိုင်းရှိထန်း၏ စိုက်ပျိုးရေးလုပ်ငန်းကို အားကျေနေကြသည်။ လူကြီးတစ်ပိုင်းတစ်ချို့ကမှ ဆလိုင်းရှိထန်း၏ တောင်ယာစွန့်လွှာတ်ရေးတရားကို ရယ်စရာပျက်လုံးလို့ သဘောထားကာ ရယ်မောနေကြသည်။

“မင်းတို့ မရယ်ကြနဲ့ကွာ။ သူပြောတာ သေချာစဉ်းစားကြည်။ သူပြောတာဖြစ်နိုင်တယ်ကွဲ”

လူကြီးပိုင်းထဲက နည်းနည်းပါးပါး အတွေးပေါက်ဟန်ရှိသော လူကြီးတစ်ယောက်က ရယ်ပွဲဖွဲ့နေကြသော လူတွေကိုဟန်လိုက်သဖြင့် ဆလိုင်းရှိထန်း နည်းနည်းတော့ အားတက်လာသည်။

“ကျွမ်းတို့ တောင်ယာမခုံတဲ့ ဥယျာဉ်စိုက်ပျိုးရေး လုပ်ကြပါပြီ။ ပန်းသီး သစ်တော်သီး လိမ္မာ်သီး သရက်သီး စတဲ့ သစ်သီး ဝလံတွေက ခြောက်နှစ်လောက်ကြာမှ စသီးတာဆိုတော့ ကျွမ်းတို့ ဒီကြားလဲမှာ ဘာနဲ့ ထမင်းစားရမလဲ ဆရာတိုး”

ဟန်းဘုံရွှေသားတစ်ယောက်က ထပြီး စောဒကတက်သဖြင့် ကျွန်ရွှေသားများပါ တဝါးဝါး ရယ်လိုက်ကြသည်။ ဆလိုင်းရှိထန်းက ပြီးလိုက်ရင်း...”

“ကျွန်တော်ဆုံးလိုတာက ဥယျာဉ်ခြံမြေလုပ်မယ့် မြေတစ်ခုလုံးကို နှစ်ရှည်ပင်တွေချည်းဆိုက်ဖို့ ပြောနေတာ မဟုတ်ပါဘူး။ ကိုယ်ဥယျာဉ်ခြံမြေလုပ်မယ့် မြေအကျယ်အဝန်းပေါ် မူတည်ပြီး မြေတွေ ပိုင်းခြားမယ်။ ဥပမာဏျာ ကုန်းကျတဲ့အပိုင်းကို ပန်းသီး သစ်တော်သီး လိမ္မာ်သီး သရက်သီးလို့ နှစ်ရှည်ပင်တွေ စိုက်ပျိုးပြီး မြေနိမ့်ပိုင်းကို ပပါး၊ ပြောင်း၊ ပဲစတဲ့ သီးနှံတွေ စိုက်လို့ရတယ်။ စမ်းချောင်းနဲ့နဲ့တဲ့ တောင်ခြေပိုင်းတွေကို လျေကားထစ်တွေဖော်ပြီး ပပါးနဲ့ရေနဲ့ပါသွားမယ့် မြေဆီလွှာတွေကို ထိန်းသိမ်းပြီးသားဖြစ်မယ်။ အရေးကြီးတာက တစ်နှစ် တစ်နေရာ တောင်ယာမလုပ်ဘဲ တစ်နေရာထဲ တောင်ယာမလုပ်ဘဲ တစ်နေရာထဲမှာ အောက်ချုပြီး နှစ်စဉ်းစိုက်ပျိုးတတ်ဖို့ ကျွန်တော် ဆိုချင်တာပါ...”

“ဆရာတိုး ပြောတဲ့နည်းလမ်းက သဘာဝကျပါတယ်။ ဒါ ပေမယ့် အသက်မွေးဝမ်းကျောင်းအဖြစ် ဥယျာဉ်ခြံမြေကိုပဲ လုပ်ကြပါပြီတဲ့ ထွက်လာတဲ့ သီးနှံတွေ... ဥပမာ ပန်းသီး နာန်တော်သီး သစ်တော်သီး လိမ္မာ်သီးတို့လို့ သစ်သီးတွေကိုကျတော့ ဘယ်ကို

သွားရောင်းရမှာလဲ။ ဘယ်သူက လာဝယ်မှာလဲ၊ လမ်းပန်း
ဆက်သွယ်ရေးခေါ်ခဲ့တဲ့အတွက် ဆင်ဖိုးထက် ချွှန်းဖိုးကြီးဆိုသလို
ဖြစ်မနေဘူးလာ... . . . ”

လျေကောင်းရွာသားတစ်ယောက်က သူ့အမြင်ကို ထပြာ
တော့ ကျွန်းရွာသားများကပါ ‘ဟုတ်တယ်.. ဟုတ်တယ်’ ဟု ခေါင်း
တည်တည်တွင့် ထောက်ခံနေကြသည်။ ဆလိုင်းရိုတန်းတစ်ယောက်
ရင်မော့ခွာ သက်ပြင်းချလိုက်မိသည်။ လွယ်လွယ်နှင့်တော့ စည်းရုံး
၍၍ရမှာမဟုတ်ဘူးဆိုသည်ကိုလည်း နားလည်မိသည်။

“အာ... အဲဒီအတွက်တော့ စိတ်မပူးကြပါနဲ့။ သစ်သီးသစ်နှင့်
ထွက်ရှိအောင်သာ အရင်လုပ်ကြည့်ကြပါ။ မဖြစ်စလောက်လေးနဲ့
တော့ ဘယ်ကုန်သည်မှ စရိတ်စက အကုန်ခံပြီး လာဝယ်မှာ မဟုတ်
ဘူးလေး။ ဥယျာဉ်ခြုံမြေး အလုပ်တွေ တွင်ကျယ်လာပြီး ရွေးကွက်တစ်ခု
ရရှိနိုင်တဲ့အနေအထားမျိုးရောက်လာရင် ကုန်သည်ပွဲစားတွေလည်း
သူတို့နည်း သူတို့ဟန်နဲ့ ရောက်လာကြမှာပါ။ အောင်မြင်ဖြစ်ထွန်း
အောင်သာ အရင်လုပ်ဖို့ လိုပါတယ်။ ကျွန်းတော်တို့ စိုက်ပျိုးတဲ့
သစ်သီးဝလ္လာ ရွေးကွက်ဝင်လာရင် သက်ဆိုင်ရာ အကြီးအကဲ
တွေလည်း လမ်းပန်းဆက်သွယ်ရေးအတွက် အကောင်အထည်
ဖော်ပေးလာကြမှာပါ... .”

ဆလိုင်းရိုတန်းက စိတ်ပါလက်ပါ ဆွေးနွေးနေသော်လည်း
ရွာသားအများစုမှာ တွေဝေနေကြပဲ။ ဆလိုင်းရိုတန်းက အား
မလျှော့ဘဲ ဆက်လက်ဆွေးနွေးသည်။

“ကျွန်းတော်ဆိုရင် တောင်ယာမခုတ်တာ ငါးနှစ်ရှိပါပြီ။ ဒီ
ဥယျာဉ်စိုက်ပျိုးရေးနဲ့ပဲ ကျွန်းတော်မိသားစု ထမင်းစားနေရတာပါ။

ကျွန်းတော်အမိုက် အကြံပေးချင်တာကတော့ ကျွန်းတော်တို့ ချင်း
တောင်ရာသီဥတုနဲ့ ကိုက်ညီတဲ့ ပန်းသီးနဲ့ လက်ဖက်ကို ရွေးကွက်
ဝင်သီးနှဲတွေဖြစ်အောင် တွင်တွင်ကျယ်ကျယ် စိုက်ပျိုးစေချင်တယ်။
တကယ်ဥယျာဉ်ခြုံမြေး စိုက်ပျိုးမယ်ဆိုရင်တော့ မျိုးရေးနဲ့ ပျိုးပင်တွေ
ကို စိုက်ပျိုးရေးဌာနမှာ ရရှိနေသလို ကျွန်းတော်ဆိုမှာလည်း ရရှိင်
ပါတယ်။ စိုက်ပျိုးနည်းး ပြုစုပျိုးထောင်နည်းတွေလည်း စိုက်ပျိုးရေး
ဌာနမှာ လေ့လာဆိုင်သလို ကျွန်းတော် ဥယျာဉ်ထဲလည်း လာရောက်
လေ့လာလို့ ရပါတယ်... .”

... နောက်တစ်ခုက ရွှေပြောင်းတောင်ယာစနစ်ကို တစ်ခါ
တည်း စွန့်လွှာတိဖို့ မဟုတ်ပါဘူး။ တစ်ဖက်က တောင်ယာလုပ်ရင်း
တစ်ဖက်က ဥယျာဉ်စိုက်ပျိုးရေးလုပ်ဖို့ပဲ။ ဥယျာဉ်စိုက်ပျိုးရေးအောင်
မြင်လာတာနဲ့ တောင်ယာအလုပ်ကို တဖြည်းဖြည်း စွန့်လွှာတဲ့ရမယ်။
တောင်ယာဟောင်းတွေကို နောက်ထပ် ထပ်မံခုတ်ဘူးဆိုရင် သုံးလေး
နှစ်အတွင်း တော့အုပ်ပြန်ဖြစ်သွားမယ်။ တော့အုပ်တွေ ပြန်ကောင်း
လာရင် စိမ့်စမ်းရေတွေ ပြန်ကောင်းလာမယ်။ စိမ့်စမ်းရေတွေ ပြန်
ကောင်းလာရင် ကျွန်းတော်တို့ရဲ့ ဥယျာဉ်လုပ်ငန်းတို့လည်း အကျိုး
ပြုလာမှာ ဖြစ်ပါတယ်... .”

ဆလိုင်းရိုတန်းက မျှော်လင့်ချက်ကြီးမားစွာ ဆွေးနွေးပြီး
သွားသော်လည်း ရွာသားအများစုမှာ ထင်ကြေးအမျိုးမျိုးဖြင့်
တစ်ယောက်တစ်ပေါက် ပြောဆိုကာ ဆူညံနေကြပဲ ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် ဆလိုင်းရိုတန်း၏ ဓည့်ဝတ်ကျော်မှုကြောင့် ရွာသား
တွေ ကျော်ကြသည်။ ဆလိုင်းရိုတန်းသည် ရွာသားတွေပြန်တော့
သူ့ခြုံစွာကိုပဲ သီးတွေကို ဝင်းရှု အိမ်ပြန်လက်ဆောင်အဖြစ် ပေး
လိုက်လေသည်။

“ဘယ့်နှုတ်လဲ သားကြီး... အခြေအနေဟန်ရဲ့လား”

ဥယျာဉ်က ပြန်လာသော ဆလိုင်းရိုထန်းကို နှစ်းက ခရီးရောက်မဆိုက် မေးလိုက်သည်။ သည်နေ့ ရွာသားတွေကို ဥယျာဉ် ထဲ ပို့တော်သည်ကို နှစ်းကလည်း သိသည်။ ဆလိုင်းသည် ဆက်သိခုံမှာ ထိုင်လိုက်ရင်း ရင်မောမောနှင့် သက်ပြင်းချလိုက်သည်။

“သိပ်တော့ မလွှယ်ဘူး နှစ်းရော့ တစ်ချို့ရွာသားတွေက သဘောပေါက်ပေမယ့် တစ်ချို့ရွာသားတွေက သဘောမပေါက သေးဘူး။ ဒီလိုနဲ့ တဖြည်းဖြည်း စည်းရုံးယူရမှာပေါ့ နှစ်းရယ်။

ဆလိုင်းက ခေါင်းကုတ်ရင်း ခံပဲည်းညည်းပြောတော့ နှစ်းက အမိပ္ပါယ်ပါပါ ပြီးလိုက်သည်။

“နှစ်း မပြောဘူးလား။ တစ်သက်လုံး တောင်ယာခုတ်လာတဲ့ လူတွေကို တောင်ယာမခုတ်ဖို့ သွားပြောတော့ ပိုင်းပြီး ခဲထုမခဲရ တာ ကံကောင်းလို့မှတ်...”

နှစ်းက ပြောပြီးရယ်နေ၏။

“ကျွန်ုတ် စေတနာကို သူတို့ တစ်နေ့မှာ နားလည်လာမှာပါ။ ဒါကလည်း အားလုံးရဲ့ ရေရှည်အကျိုးအတွက်ပါ။ ချင်းတောင် တစ်ခုလုံး မပြောင်းလဲတောင်မှ တစ်စိတ်တစ်ဒေသလောက် ပြောင်းလဲသွားရင် ကျွန်ုတ် ကျေနှင့်တယ် နှစ်း....”

နှစ်းသည် သားကြီးဆလိုင်းကို ခေါင်းတညိုတညိုတို့ ပြီးနေ၏။

“သော်... နှစ်းကို ပြောစရာရှိသေးတယ်။ မနောက မီရဲလို့ တွေ့တယ်။ သူက ချည်ထုတ်တွေ လာရောင်းတာ။ အခုခီမှာ ချည်ထုတ်တွေ ဈေးကောင်းနေတယ် နှစ်း။ ပခုက္ကာတွင်လိုက်ရင် ဒီထက်

မက မြတ်မှာ။ ဒီတော့ ကျောင်းလည်းပိတ်တုန်း။ ဥယျာဉ်အလုပ် လည်း ပါးတုန်း မီရဲလို့ ချည်ထုတ်ဝယ်လိုက်သွားချင်တယ်....”
နှစ်းက သက်ပြင်းချသည်။

“ဒီမှာ ချည်ထုပ်တွေ ဈေးကောင်းတာတော့ နှစ်းလည်း သိသားပဲ။ ဒီလို လုပ်ပါလား။ မီရဲလို့ ပိုက်ဆံထည်ပေးပြီး မှာလိုက်ပါလား။ သားကြီးကိုယ်တိုင် လိုက်စရာမလိုပါဘူး။ ဟိုတစ်ခါလို ချင်းသူပုန်းတွေ ခေါ်သွားရင် ဘယ်နှုတ်လုပ်မလဲ”

နှစ်းက ပူးတောင်းပန်းပင်ပြောနေသဖြင့် ဆလိုင်းက ရယ်ကျကျလုပ်ရင်း ခေါင်းခါလိုက်၏။

“နှစ်းရယ်... မဟိုရမိပါနဲ့။ လူတကာတွေလည်း နယ်စပ်မှာ ဒီလိုပဲ သွားလာနေကြတာ နှစ်းရဲ့။ ပစ္စည်းက စည်းနည်းလည်း မဟုတ်ဘူး။ မီရဲလိုကလည်း သူကုန်နဲ့သူ အားနာဝရာကြီး။ ကိုယ်တိုင်လိုက်သွားတော့ ခေါက်ချိုးမက မြတ်မှာ။ အရင်းအနှုံးလေးရှိတုန်း တစ်ဖက်တစ်လမ်းက ဝင်ငွေရတာပေါ့ နှစ်းရယ်။ အသွားအပြန်မှ တစ်ပတ်လောက်ပဲကြာမှာ...”

“အင်း... မီရဲလိုက ဘယ်လောင်တောင် စည်းရုံးထားသလဲ မသိဘူး။ သားကြီး သိပ်လိုက်ချင်နေရင်လည်း လိုက်သွားလေး သွားတဲ့ လာတဲ့နေရာမှာသာ သတိပိုရိယာ သွားလာနော်...”

တားမရသည့် အတူတူတော့ နှစ်းလက်လျော့လိုက်ရသည်။ သားသမီးတွေပေါ် ဘယ်အချွဲယ်ပရိရှိ ပူပင်မှုကြီးတတ်သော မိခင်တို့၏ သောကကိုတော့ ဆလိုင်းရိုထန်း အပြစ်မဆုံးရက်ပါ။ အခုအခါမှာတော့ နယ်စပ်မှာ ကုန်ကူးသည့်အလုပ်က မထူးဆန်းတော့ချေား။

နယ်စပ်မှာ ဈေးရနိုင်သည့် ကိုယ့်ဆီက ကုန်တွေကို သယ်သွားပြီး ကိုယ့်ဆီမှာ ဈေးရနိုင်သည့် နယ်စပ်က ကုန်တွေကို ပြန်

သယ်လာရသည်။ ကိုယ့်ဆီမှာ ရွှေးပေါသာ ဆား ငါးပါ န္တာနောက်
သားခြောက်၊ ကြက်စသည့် စားသောက်ကုန်တွေက နယ်စပ်မှာ
ရွှေးရသည်။ နယ်စပ်မှာ ရွှေးပေါသာ ချဉ်ထုပ်တွေက ကိုယ့်ဆီ
မှာ ရွှေးရနေသည်။

တစ်ခေတ်တစ်ခါတုန်းကတော့ သည်လုပ်ငန်းတွေကို မူးပေါ်ခို
လုပ်ငန်းအဖြစ် ခိုးကြောင်ခိုးရှက် လုပ်ခဲ့ကြသည်။ အခုတော့ ခေတ်
က ပြောင်းသွားပြီ။ ဟိုတုန်းကလို မဟုတ်တော့။ လက်ထဲ အရင်း
အနှစ်း နည်းနည်းရှိတာနှင့်ပင် နယ်စပ်မှာ အလုပ်ဖြစ်ကြသည်။
နယ်စပ်မှာ ကျပ်ငွေနှင့် ရုပီးငွေသည် နှစ်ပြည့်တစ်ပြည့်လို့ ဖြစ်၍
နေလေသည်။

□ □ □

အခန်း (၁၄)

နယ်စပ်တော်တွင်းတစ်နေရာက ကော်လုစခန်းသည် နေ့လည်
ငါးခုံး ပြုပါလျက် တိတ်တိတ်ဆိတ်ဆိတ် ရှိနေလေသည်။ စခန်း
၏ ရုံးခန်းထဲမှာတော့ မေဂျာခိုင်ကမ်းနှင့် သူတပ်မျှေးငယ်များ ရှိနေ
ကြသည်။ ရုံးပတ်လည်မှာမူ လက်နက်ကိုင်ငယ်သားအချို့က စောင့်
ကြပ်နေကြသည်။ မေဂျာခိုင်းကမ်းသည် လက်နက်ပစ်လျက် စားပွဲ
ထိပ်မှာ ခေါက်တုံးခေါက်ပြန် လမ်းလျှောက်ရင်း စဉ်းစားနေ၏။
စားပွဲပတ်လည်တွင် ထိုင်နေကြသော လက်အောက်တပ်မျှေးငယ်များ
က မေဂျာခိုင်ကမ်း ပြောလာမည့်စကားကို င့်လင့်နေကြသည်။
မေဂျာခိုင်ကမ်းသည် ခေါက်တုံးခေါက်ပြန်လျှောက်နေရာမှ စားပွဲ
ပေါင်ပေါ် လက်နှစ်ဖက်ထောက်၍ ရပ်လိုက်သည်။

“တိုက်ပွဲမှာ ဒက်ရာရတဲ့ ရဲဘော်တွေလည်း သက်သာကုန်
ပြီမဟုတ်လား။ လူနာတွေ ဆေးကုန့်ဖော်လာတဲ့ ဆရာဝန်ကြီးအဖွဲ့
နဲ့ ဆေးအဖွဲ့ကို ပြန်လွှာတ်ရမယ်။ ဆရာဝန်ကြီးကိုလည်း လူနာတွေ
သက်သာလာရင် ပြန်လွှာတ်ပေးမယ်ဆိုပြီး ကတိပေးထားပြီးလည်း
ဖြစ်တယ်။ ဆေးအဖွဲ့တင် မဟုတ်ဘူး။ တပ်ဖွဲ့အင်အား ပြည့်စွဲ
ဆိုပြီး ဖမ်းလာတဲ့ လူငယ်တွေထဲက ဝါသနာမပါတဲ့ လူငယ်တွေကို
လည်း ပြန်လွှာတ်ရမယ်။ ပြီးတော့.. ဒါကို ချဉ်ထုပ်လာဝယ်တဲ့
ကျောင်းဆရာ ဆလိုင်းရှိထန်းတို့အဖွဲ့ကိုလည်း ပြန်လွှာတ်ပေးလိုက်

ပါ။ သူတို့ မလုပ်ချင်တဲ့အလုပ်ကို စွဲတ်အတင်းလုပ်ခိုင်းရင် သူတို့ အတွက် အကျိုးမရှိသလို တော်လှန်ရေးအတွက်လည်း အကျိုးမရှိဘူး...”

မေဂျာခိုင်ကမ်းသည် သူစကားဆုံးသည်နှင့် သူတပ်မှုပြင်ယူ များကို တစ်ယောက်ချင်း အကဲခတ်လိုက်သည်။ ပြီခဲ့သည့် လဆန်း ပိုင်းက မေဂျာခိုင်ကမ်းတို့ တော်လှန်ရေးအဖွဲ့နှင့် နယ်မြေရှင်းလင်း ရေးဖြစ် ရောက်လာသော အစိုးရတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုတိုက်ပွဲတွင် မေဂျာခိုင်ကမ်းတို့ တော်လှန်ရေးအဖွဲ့မှ နှစ်ယောက် ကျော်းပြီး (၅) ယောက်ခန့် ဒက်ရာရသွားသည်။ အဖြစ်က ဒက်ရာ ရလုနာတွေကို ဆေးဝါးကုသဖို့ အရေးကြီးနေသည်။ စခန်းထဲမှာ ဆေးဝါးအချို့ရှိသော လည်းကောင်သော ဆေးမျှကဗျာရှိ။

သည်တော့.. ယမ်းဆိပ်သင့်နေသော လူနာတွေကို အခါနိမို့ ဆေးဝါးကုသဖို့ အရေးကြီးနေသည်။ မတတ်နိုင်သည့်အဆုံးမှာ တော့ မေဂျာခိုင်ကမ်း၏ ခွင့်ပြုချက်နှင့်ပင် ပိုလ်လျှော့အုပ်ပီးစီးသော တပ်ဖွဲ့ဝင် (၁၀) ယောက်သည် ဆရာဝန်ရှာပုံတော် ဖွင့်ခဲ့ကြလေ သည်။ ကံအားလျှော့စွာပင် တစ်ရွာဝင် တစ်ရွာထွက် ကွင်းဆင်း ၍ ပြည်သူတွေကို ဆေးဝါးကုသပေးနေသော မတူပါမြို့နယ် ဆရာဝန် ကြီး ဦးဆောင်သော ဆေးအဖွဲ့ (၆) ယောက်တိုကို ပိုလ်လျှော့အုပ် အဖွဲ့က ဖမ်းဆီးခေါ်ဆောင်လာခဲ့သည်။

ထိုအတူပင် ပိုလ်ထန်ကျင်းပေါင် ဦးစီးသော လူသစ်ရှာဖွေ စဉ်းရုံးရေးတပ်ဖွဲ့ကလည်း နယ်စပ်ရောက်လာကြသော လူငယ် အချို့ကို ဖမ်းဆီးခေါ်ဆောင်လာခဲ့သည်။ ကံဆီးချင်တော့ ချည်ထုပ် ဝယ်ရန် ရောက်လာသော ဆလိုင်းရှိထန်းတို့အဖွဲ့ပါ မမျှော်လင့်ဘ

အဖမ်းခံရလေသည်။ သူငယ်ချင်းအချို့ ထွက်ပြေး၍ စွဲတ်မြောက် သွားကြသောလည်း ဆလိုင်းရှိထန်းနှင့် မီရဲလှက ထွက်မှပြေးဘဲ အဖမ်းခံကြသည်။ ဆလိုင်းရှိထန်းက မေဂျာခိုင်ကမ်းတို့ တော်လှန် ရေးအဖွဲ့ကို ယုံကြည်နေသည်။ သို့သော် ပြောင်းလဲတတ်သော လောက၏ နိယာမသဘောတရားကို ထည့်မတွက်မိခဲ့ခြင်းသည် သူ၏ မဟာအမှားပင် ဖြစ်သည်။ ခုတော့... သူတို့အဖွဲ့နှင့် ဆေးအဖွဲ့သည် အချုပ်ခန်းထဲမှာ အကျိုးသမားဘဝ ရောက်ခဲ့ကြပါ ဖြစ်သည်။ သည်စခန်းကတော့ ဆလိုင်းရှိထန်း ဟိုတစ်ခါရောက်ခဲ့ဘူးသည် စခန်းမဟုတ်။ စခန်းအသစ် ဖြစ်နေသည်။

ယခုလည်း သည်ဆေးအဖွဲ့နှင့် သည်လူငယ်အဖွဲ့ ပြန်လွှာ ရေး မလွှာတ်ရေး ပြဿနာတွင် မေဂျာခိုင်ကမ်းနှင့် သူလူက်အောက် ပိုင်းတွေအကြေး သဘောထားကွဲလွှာနေကြသည်။ မေဂျာခိုင်ကမ်းက ပြန်လွှာတ်ချင်သည်။ သို့သော် ပိုလ်လျှော့အုပ်နှင့် ပိုလ်ထန်ကျင်းပေါင် တို့က ပြန်မလွှာတ်ချင်ကြခဲ့။

“ဒီမှာမေဂျာ... တော်လှန်ရေးရှိနေသော် ဒက်ရာရ ရဲဘော် ဆိုတာလည်း ရှိနေမှာပဲ။ ဒီတော့ ဒက်ရာရ လူနာကို ဆေးဝါးကုသ ဖို့ တတ်ကျမ်းတဲ့ ဆေးမျှာလည်း လိုအပ်နေမှာပဲ။ မနှစ်က ဖြစ်တဲ့ တိုက်ပွဲမှာဆုံးရင် တတ်ကျမ်းတဲ့ ဆေးမျှားမရှိလို့ ရဲဘော်သုံးယောက် မကျော်းသင့်ဘဲ ကျော်းခဲ့ရတယ် မဟုတ်လား။ ဒါကြောင့်.. အခု ဆေးအဖွဲ့ကို ပြန်လွှာတ်လို့ မဖြစ်ပါဘူး။ ပြီးတော့ အချိုန်မှာ လူ အင်အားလည်း လိုအပ်နေတယ်။ ကျွန်ုတ်တို့ လက်ထဲရောက်ပြီး သား လူငယ်တွေကို ပြန်မလွှာတ်နိုင်ဘူး။ မေဂျာက စားပွဲပေါ်ကနေ အမိန့်ပေးတာ။ လက်တွေ့လုပ်ရတဲ့ ကျွန်ုတ်တို့အနေနဲ့ ခက်ခက် ခဲ့ လုပ်ရတယ်...”

မိုလ်လျှောပ်က ရှတ်တရက်ထပြီး သူသဘောထားကို ခံပြတ်ပြတ်ပင် ပြောလိုက်လေသည်။

“ဟုတ်ပါတယ်။ မိုလ်လျှောပ်ရဲ တင်ပြချက်တွေကို ကျွန်တော်လျှေး ထောက်ခံပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆေးအဖွဲ့နဲ့ တပ်သားသစ်လို့ ကိစ္စမျိုးက အခုလိုချင်လို့ အခုရတာမျိုး မဟုတ်ပါဘူး။ ဒီတော့... ကျွန်တော်တို့ လက်ထဲရောက်ပြီးသား ဆေးအဖွဲ့နှင့် လူသစ်တွေကို ပြန်လွှာတို့ လုံးဝမဖြစ်ပါဘူး။ ပြီးတော့... ဟိုကျောင်းဆရာအဖွဲ့ကိုလည်း ပြန်လွှာတို့ မဖြစ်ပါဘူး။ လွန်ခဲ့တဲ့ ပြောက်နှစ်က အဲဒီကျောင်းဆရာ ကျွန်တော်တို့ဆိုက ပြန်သွားပြီး သိပ်မကြောဘူး အစိုးရတပ်ဖွဲ့တွေ ဒီရောက်လာတယ်။ ကျွန်တော်တို့လည်း အချိန်မဲ စခန်းပြောင်းခဲ့ရတယ်။ အစိုးရတပ်ဖွဲ့ ဒီရောက်လာတာ သူပဲရောဂါ မကင်းဘူး။ ပြီးတော့... အဲဒီကျောင်းဆရာက ကျွန်တော်တို့ တော်လျှောရေးအပေါ် တစ်မျိုးမြင်နေတဲ့လူဆိုတော့ ကျွန်တော်တို့အတွက် အန္တရာယ်ကြီးပါတယ်။ ဒါကြောင့်... ဟိုကျောင်းဆရာကိုတော့ တစ်ခါတည်း လက်စတုး ရွင်းပစ်မှု ဖြစ်မယ်...”

မိုလ်ထန်ကျင်းပေါင်ကလည်း အာပေါင်အာရင်းနှင့် ထကန်းကွက်လိုက်ပြန်သည်။ မေရာခိုင်ကမ်းက သက်ပြင်းချုပ်ငါး ခေါင်းကို တွင်တွင်ကြီး ခါလိုက်၏။

“မောင်ရင်တို့ အယူအဆတွေက မှားနေဖြူး တစ်ဖက်စွား ရောက်နေဖြူး တို့ရဲ့ တော်လျှောရေးလမ်းစဉ်က သစ္ာတရားကို အခြေခံတည်ဆောက်ထားတဲ့ တော်လျှောရေးဖြစ်တယ်။ အခု

နာမ်းရွှေလျေား

မောင်ရင်တို့လုပ်ရပ်က အကြမ်းဖက်လုပ်ရပ်နဲ့ တူနေတယ်။ မတရားတဲ့ အလုပ်ကူး ဒါမျိုးတော့... ကျူပ်လုံးဝ လက်မခံနိုင်ဘူး...”

မေရာခိုင်ကမ်း လေသံက ဒေါသကြောင့် ကျယ်လောင်နေခဲ့။

“ဒီမှာမေရာ့... တော်လျှောရေးလုပ်တဲ့ နေရာမှာ သစ္ာတရားတွေ မေတ္တာတရားတွေ ကျူပ်တို့ နားမလည်ဘူး။ လိုအပ်လာရင် အကြမ်းဖက်သင့်ရင် အကြမ်းဖက်များဘဲ။ ကျူပ်တို့က သနာတရာ်ကိုင်ပြီး တော်လျှောရေးလုပ်နေတာ။ ဘုန်းကြီးစာချုပ်တရား ပြနေတာ မဟုတ်ဘူး”

မိုလ်လျှောပ်က ပြောင်ပြောင်တင်းတင်းပင် အာခံလိုက်သည်။

“ဒီစခန်းမှာ ကျူပ်က ကွန်မန်ဒါ... ကျူပ်အမိန့်ကို နာခံရမယ်”

“ဒီကိစ္စမှာတော့ ခင်ဗျားအမိန့်ကို မနာခံနိုင်ဘူး”

“ဘာ... ကျူပ်အမိန့်ကို မနာခံနိုင်ဘူး ဟုတ်လား”

မေရာခိုင်ကမ်းက သူခါးပေါ်က ပစ္စတို့သနာတရာ်ကို ရှတ်တရာ်ဆွဲထဲတို့ ဟန်ပြင်လိုက်သည်။ သို့သော်... သူနောက်ကျသွားသည်။ မိုလ်လျှောပ်တို့အဖွဲ့က လက်ညီမှုရယူကာ သနာတရာ်ကိုယ်စီဖြင့် ချိန်ချွဲယားလိုက်ကြလေသည်။ မေရာခိုင်ကမ်း ငိုင်ကျသွားလေသည်။ ဒေါသကြောင့် အသားတွေပင် တဆက်ဆက်တုန်လာသည်။ သို့သော် ဒေါသကို ချုပ်တိုးပစ်လိုက်သည်။

“ကောင်းပြီ... အခု ကိစ္စမှာ ကျူပ် အလျော့ပေးလိုက်တယ်။ ဆေးအဖွဲ့နဲ့ လူသစ်ကိစ္စမှာ ခင်ဗျားတို့ပဲ တာဝန်ယူလိုက်တော့...”

မေဂျာခိုင်ကမ်းသည် ထိုသို့ပြောပြီး ရုံးခန်းထဲမှ ချာခနဲ့တွက်သွားလေသည်။ တကယ်တော့ သည်တော်လှန်ရေးခရီးတွင် သည်လိုအဖြစ်မျိုးက သိပ်ပြီးမထူးဆန်းတော့ချော့။ မေဂျာခိုင်ကမ်းနှင့် သူ့လက်အောက် တပ်မှုပေါင်တွေအကြား အတွင်းကျိတ်ကလေး တွေဖြစ် မပြောမလည်ဖြစ်ခဲ့ကြသည်မှာ အတော်လေး ကြာခဲ့ပြီ ဖြစ်သည်။

မေဂျာခိုင်ကမ်း အချေယောကောင်းခဲ့စဉ်တွန်းကတော့ တပ်ဖွဲ့ အပေါ် မီးသေခဲ့သည်။ ပြန်လည်အာခံဖွဲ့ မဆိုထားနှင့် မျက်တော်လေးတော် ထော်၍မှ မော်မကြည့်ခဲ့ကြချော့။ အခုတော့၊ အသက် (၆၀) နားနီးလာသော မေဂျာခိုင်ကမ်းအဖွဲ့ ကြောင်စိုတော့ ကြိုက်မလေး သည့်ကိန်းဆိုက်နေလေပြီ။ နယူးချင်းစတိတ် အာမိ၏ တော်လှန်ရေးခရီးတွင် အကြမ်းမဖက်လိုသော မေဂျာခိုင်ကမ်းတို့ အုပ်စုနှင့် ထင်ရှုစိုင်းကာ အကြမ်းဖက်ချင်သော ပိုလ်ပျော်အုပ်တို့ အုပ်စုဟု၍ အက်ကြောင်းတစ်ကြောင်း ပေါ်ပေါက်လာခဲ့လေသည်။ ရုံးခန်းပြင်ပတွေမှာ ချိတ်ဆွဲထားသည့် (တော်လှန်ရေး၏ အသက်သည် သံမကိုစည်းလုံးပြင်းပင် ဖြစ်သည်။ တရားသောစစ်ပွဲသည် မတရားသော ပြိုမ်းချမ်းရေးထက်သာ၍ ကောင်းသည်။ ပါတီ ယုကြည်ချက်နှင့် တိုက်ခိုက်လျှင် အင်အားနှစ်ဆ ပိုမိုကြီးမားလာမည်။) ဟူသည့် အဆိုအမိန့်တို့သည်လည်း အသက်ဝိဘုံးကင်းမဲ့၍ နေလေပြီ။

မေဂျာခိုင်ကမ်းသည် ညည်နက်လာသည့်တိုင် အိပ်မပျော်နိုင်ကဲ ဖြစ်နေလေသည်။ နှေ့လည်က ကိစ္စကို ပြန်တွေးမိတိုင်း တစ်အုံနေးနေးနှင့် မခံချိမ်ခံသာ ဖြစ်နေလေသည်။ သူ့အမိန့်အဏာတွေ

မရွေ့ရှုတော့မှန်း သိလေလေ ပို၍ခံပြင်းလေလေ ဖြစ်နေမိသည်။ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်သည် ဥပဒေအပြင်ဘက်က ဖြစ်လင့်ကတား တရားမျှတူဗြို့ မေဂျာခိုင်ကမ်းက လိုလားခဲ့သည်။ သူ့ဝါဒသည် အကြမ်းမဖက်သော တော်လှန်ရေးဝါဒ၊ ပို့တွန်းက သူ၏ တစ်သွေးတစ်သွေးမိန့်အောက်မှာ တပ်ဖွဲ့အားလုံး ညီညွတ်ခဲ့သော်လည်း အခုတော့... အစွန်းရောက်ဝါဒီ တပ်မှုပေါင်မှုး ၏ အာခံမှုကို ရင်ဆိုင်နေရလေပြီ။ သို့သော်... တော်လှန်ရေးမျက်နှာကို ထောက်ထားပြီး အရာရာကို သီးခံနေခဲ့သည်။ အခုတော့... အခြေအနေအရပ်ရပ်က သူကို ကြောရှည်စွာ သီးခံနိုင်ခွင့်ပြုတော့ချော့။

သည်အတိုင်းသာ စခန်းသွားနေလျှင် တော်လှန်ရေးလည်း အောင်မြင်မှု မဟုတ်တော့။ တော်လှန်ရေး မအောင်မြင်မည့်အတူတူ အစွန်းရောက်ဝါဒီတွေနှင့် အချိန်မအနောင်းမီ လမ်းခွဲတာ အကောင်းဆုံးဟု သူအတွေးပေါက်လာမိသည်။ တကယ်တော့... မေဂျာခိုင်ကမ်းသည် တော်လှန်ရေးအပေါ် ခံယူချက်ပြင်းထန်သော လူတစ်ယောက်ဖြစ်ခဲ့သည်။ ဘားခါးအတိဖြစ်ပြီး ဘားခါးမြှို့ (အ. ထ. က) မှာ ဆယ်တန်းကို 'ဘီ' ဖြင့် အောင်မြင်ခဲ့သဖြင့် ခေတ်ပညာတတ်တစ်ယောက်ဟု ဆိုရပေမည်။ နယ်စပ်မှာ အလုပ်လုပ်ရင်း တစ်ဘက်နိုင်ငံရောက် 'ချင်းအမျိုးသားတိုးတက်ရေးပါတီ' ၏ စည်းရုံးရေးအောက် ရောက်သွားကာ တော်လှန်ရေးသမား ဖြစ်လာခဲ့သည်။

တော်လှန်ရေးသမားကောင်းတစ်ယောက်အဖြစ် ကိုယ်ကျိုးစွန်းကာ တစ်ချိန်လုံး လူပ်ရှားခဲ့သဖြင့် နှုလုံးသားရေးကိုပင် ဦးစား

မပေးနိုင်ခဲ့။ အသက် ၅၀ ကျော်မှ အိမ်ထောင်ပြုနိုင်ခဲ့သည်။ သို့သော်.. အိမ်ထောင်ဘက်က သက်ဆိုးမရှည်ခဲ့ရှာ။ မိန့်မရောဂါတစ်ခုဖြင့် မနှစ်က ကွယ်လွန်ခဲ့သည်။ သူတွင် သံယောဇ်ဟူ၍ (၄) နှစ်ထဲရောက်လာသော သားယောက်ဘူးလေးတစ်ယောက်သာ အဖက်တင်ခဲ့လေသည်။

မေဂျာခိုင်ကမ်းသည် အတွေးနယ်ချုံရင်း ရင်မောမောနှင့် သက်ပြင်းရှည်ကြီး ချလိုက်မိသည်။ ပြီးသူနဲ့တော်းခဲ့ကြည့်လိုက်၏။ သားလေးက အပူ အပင်ကင်းမဲ့စွာ အိပ်မောကျ၍ နေလေသည်။ ခါးအောက်ပိုင်း ပုံကျနေသော စောင်ကို အသားလေးဆွဲ၍ ဖြန့်ခြုံပေးလိုက်သည်။ သည်သားလေးအတွက် သူရှင်သနရုံးမည်ဆိုသည်ကို မေဂျာခိုင်ကမ်းတစ်ယောက် နားလည်ခဲ့လေသည်။

□ □ □

အခန်း (၁၅)

ကော်လူတော်လှန်ရေးစခန်း၏ သန်းခေါင်ယံညွှန်။ ကောင်းကင်ယံမှုတော့ မိုးသားတွေ ကင်းနေသည်။ ဆုတ်စပြုနေသော လမင်းသည် ငွေကြော်တွေ ဝိုင်းရဲ့ခေကာ ထိန်ထိန်သာနေ၏။ သို့သော် တော့အပုံးတွေကြားထဲ တိုးဝင်နေရသော လရောင်သည် ကော်လူစခန်းပေါ်တွင် ကျိုးတိုးကျတဲ့သာ ဖြာကျနေသည်။ တစ်ချက်တစ်ချက် ငွေရမ်းလာသော လေးကြောင့် သစ်ရွက်များ လှပ်ခတ်သံ ကြွေကျသံတို့မှ လွှဲ၍ ပတ်ဝန်းကျင်သည် တိတ်ဆိတ်နေလေ၏။

ထိုအချိန်တွင် စခန်းထဲက မိသားစုတစ်စုသည် စခန်းအပြင် ဘက်သို့ တိတ်တဆိတ် ထွက်လာကြသည်။ မိသားစုတစ်စု စခန်းအပြင်ဘက် ရောက်သွားပြီး မရှုံးမနော်င်းတွင် ကင်းသမားဘောက်ပေးထားသော အချုပ်ခန်းနောက်ဖေးပေါက်က ဆရာဝန်ကြီးအဖွဲ့နှင့် ဆလိုင်းရုတ်နှင့် လူငယ်အဖွဲ့သည် အမှာ်ဝါယံမြို့၍ တိတ်တဆိတ်ထွက်လာကြပ်နေသည်။ ဆေးအဖွဲ့နှင့် လူငယ်အဖွဲ့တစ်ယောက်မကျန် စခန်းအပြင်ဘက်ရောက်သွားတော့မှ မေဂျာခိုင်ကမ်းနှင့် သူနောက်လိုက် (၁၀) ယောက်ခန်းသည် စခန်းထဲက နောက်ဆုံးပိတ်ထွက်လာကြသည်။

သို့သော် ကံဆိုးချင်တော့ နောက်ဆုံးပိတ် ထွက်လာသည့် ရဲဘော်တစ်ယောက် ခလုတ်တိုက်လပြီး သေနတ်က ဒိုင်းခန့် ကျဉ်းထွက်သွားလေတော့သည်။ မတော်တဆပေမယ့် ကျယ်လောင်လှ သော သေနတ်သံက စခန်းထဲက လူအားလုံးကို အချက်ပေးလိုက် သလို ဖြစ်သွားလေသည်။ အရာရာကို ပိပါရရှိစီမံလာပြီး ဆင်ပြောင် ကြီးအမြီးကျမှ တစ်ရသည့်အဖြစ်မို့ မေဂျာခိုင်ကမ်း ဒေါသထွက် သွားသည်။ သို့သော် ဖြစ်လာသော အခြေအနေကို ရင်ဆိုင်ရုံးမှ တပါး အခြားဘာမျှမတတ်နိုင်တော့။

“ဒေါင်... ဒေါင်... ဒေါင်... ဒေါင်...”

“ခွေးမသား ခိုင်ကမ်းသစ္စာဟောက်သွားပြီဟော...”

“အချုပ်ခန်းထဲလည်း ဘယ်သူမှ မရှိတော့ဘူး”

“လိုက်ဟော... လိုက်ဟော... ဘယ်သူမှ မလွှတ်စေနဲ့”

“တွေ့တဲ့ကောင် တစ်ခါတည်း သတ်ပစ်ဟော”

စခန်းထဲတွင်မူ သံချောင်းခေါက်အချက်ပေးသံ၊ အမိန့်ပေးသံ၊ ဆုံးသံ၊ ဆုံးဆုံး အောင်သံ၊ ဟန်သံတို့ဖြင့် ကန္တာပျက်နေတော့သည်။

“ဒိုင်း.. ဒိုင်း.. ဒိုင်း”

ဗိုလ်လျှော်ဇုံးဆောင်သော လက်ကျွန်းအင်အားစုသည် သေနတ်များ ပစ်ခတ်၍ ညာသံပေးကာ ချက်ခြင်းပင် ထွက်လိုက် လာကြသည်။

“မေဂျာ... သူတို့အဖွဲ့လိုက်လာပြီ ဘယ့်နှယ်လုပ်မလ”

ဆရာဝန်ကြီးက စိုးရိမ်တကြီး မေးလိုက်သည်။

“ကျော်တို့အဖွဲ့က ခံချမယ်။ ဆရာဝန်ကြီးတို့ ဆုတ်နှင့်ပါ”

“ဟာ... ဖြစ်ပါမလား မေဂျာ။ သူတို့က အင်အားများတယ်” ဆလိုင်းရှိထန်းကလည်း စိုးရိမ်မကင်း ဝင်ပြောလိုက်၏။

“ငါတို့အတွက် ဘာမှ မပူဗြာနဲ့။ ညီလေးတို့အဖွဲ့အားလုံး လွတ်မြောက်ပို့ အရေးကြိုးတယ်။ အင်အားနည်းပေမယ့် သေနတ်က တစ်ယောက်နှစ်လက်ပါတယ်။ ဆရာဝန်ကြီးအဖွဲ့ကို လိုက်ရှာ နေတဲ့ အစိုးရစစ်ကြောင်းကိုလည်း လျှို့ဝှက်အကြောင်းထားပြီ။ အစိုးရစစ်ကြောင်းမကြာခင် ဒီရောက်လာလိမ့်မယ်။ ခင်ဗျားတို့ဘာ အခုလမ်းကြောင်းအတိုင်း ဆုတ်ကြပါ။ လူစုတော့ မကွဲစေနဲ့”

မေဂျာခိုင်ကမ်းက တတ္တ်တွတ်မှာနေသည်။

“မထူးဘူး... ကျွန်တော်လည်း မေဂျာတို့နဲ့ အတူတူခံချမယ်။ ကျွန်တော့ကို သေနတ်တစ်လက်ပေး”

မေဂျာခိုင်ကမ်းသည် စိုးတဝါး လရောင်အောက်မှာ မသေကြ သော ဆလိုင်းရှိထန်းမျက်နှာကို တအုံတွေ့ ကြည့်လိုက်သည်။ ပြီး ဘာမပြော ညာမပြောနှင့် သူကျောပေါ်လွယ်လာသော သေနတ်တစ်လက်ကို ချက်ချင်းဖြုတ်ပေးလိုက်သည်။

“သူတို့အဖွဲ့ တဖြည်းဖြည်းနီးလာပြီ။ မေဂျာရဲ့ သားလေးကို ဆရာဝန်ကြီးပဲ ခေါ်သွားပါ။ ဒီမှာ အန္တရာယ်များတယ်။ ကလေးကို သူအဖော့အတူထားလို့ မဖြစ်ဘူး...”

ဆလိုင်းရှိထန်းက ကြောက်အားပို့နေသော မေဂျာခိုင်ကမ်းသားလေးကို ကြည့်ပြီး ဆရာဝန်ကြီးကို အကူအညီ တောင်းလိုက်သည်။

“မေဂျာ... ကလေးကို ကျွန်တော်နဲ့ ထည့်လိုက်ပါ”

မေဂျာခိုင်ကမ်းက သူသားလေးကို ကြည့်ပြီး စိုးရိမ်သွား၏။

“သားလေး.. ဒီက ဦးကြီးနဲ့ လိုက်သွားနော်.. ပါးပါး နောက်က လိုက်ခဲ့မယ်”

ဆရာဝန်ကြီးသည် မေဂျာခိုင်ကမ်း သားလေးကို ဆွဲ၍ ချက်ချင်းဆုတ်သွားသည်။ အခြေအနေအရ တစ်စွဲနှစ်တိုင်းသည် အသက်တမ္မာ အရေးကြီးနော်။ ဆရာဝန်ကြီးအဖွဲ့နှင့် လူငယ်အဖွဲ့ သည် တောလမ်းအတိုင်း တရွေ့ရွေ့ ဆုတ်ခွာနေကြလေသည်။ တောလမ်းအတိုင်းဆိုပေမယ့် လရောင်ကြောင့် လမ်းက ဖြူးနေ သည်။ မေဂျာခိုင်ကမ်းသည် အရပ်သားအုပ်စု ကျဉ်လွတ်သော အကွာအဝေးရောက်သွားမှ ပိုလ်လျှော်တို့အဖွဲ့ကို ခံချေရန် သွားကို အချက်ပြု၍ နေရာယူခိုင်းလေသည်။ ဆလိုင်းရှုထန်းလည်း သေနတ်ကို ကျေစွဲကြပါအောင် ဆုပ်ကိုင်ရင်း မေဂျာခိုင်ကမ်းနှင့် အတူ နေရာယူလိုက်သည်။

“ဒိုင်း.. ဒိုင်း.. ဒိုင်း”

တောင်စောင်းတစ်နေရာတွင် အသင့်နေရာယူထားသော မေဂျာခိုင်ကမ်းတို့အဖွဲ့က လက်တစ်ကိုးအကွာရောက်သော ပိုလ်လျှော်အဖွဲ့ကို အနီးကပ် ပစ်ခတ်လိုက်၏။ ဂမူးရွေးတိုးပြီး တက်လာကြသော ရွှေဗုံးကအဖွဲ့ လန်ကျသွားသည်။ သို့သော ပိုလ်လျှော်တို့အဖွဲ့က လူအားကျဉ်အားဖြင့် မို၍ ဒေလကြေး ဖို့တိုက်ပြန်သည်။ ပတ်ဝန်းကျင်သည် တအုမ်းအုမ်း တရိမ်းရှိမ်းနှင့် ဆူညံ့နေသည်။

မေဂျာခိုင်ကမ်းတို့အဖွဲ့သည် တစ်ဖွဲ့ခံချွဲ တစ်ဖွဲ့ဆုတ်စနစ် ဖြင့် ပစ်ဆုတ်ဆုတ်နေရသည်။ မေဂျာခိုင်ကမ်းက အတတ်နိုင်ဆုံး ကျဉ်ကို ချွဲတာပစ်ကြရန် သွားကို မကြာခဏ သတိပေးနေရ

သည်။ မိုလ်လျှော်တို့အဖွဲ့ကလည်း မေဂျာခိုင်ကမ်းတို့အဖွဲ့ကို အသေချာ အရှင်ရရ မျက်ခြေပြတ်မခံဘဲ လိုက်တိုက်နေ၏။ သို့သော တဖြည်းဖြည်းနှင့် အကွာအဗုံးများလာသဖြင့် စောစောကလို အရဲ မကိုးတော့။ သတိထားပြီး လိုက်တိုက်နေရသည်။

မေဂျာခိုင်ကမ်းသည် တိုက်ပွဲအတွေ့အကြံမရှိဘဲနှင့် မကြာက်မရှိ ပစ်ခတ်နေသော ဆလိုင်းရှုထန်းကို ကျိတ်၍ ချီးကျျားနေ၏။ မေဂျာခိုင်ကမ်းတို့အဖွဲ့သည် တဖြည်းဖြည်းနှင့် ကော်လှတောင်ကျော ကြီးပင် ကျော်လာခဲ့ပြီ။ သို့သော မိုလ်လျှော်တို့အဖွဲ့က မေဂျာခိုင်ကမ်း၏ လူအောင်အားကို သိနေသည် မဟုတ်ပါလား။ မေဂျာခိုင်ကမ်းတို့သည် ကျဉ်အားနည်းလာသဖြင့် ကြာရည်ခံမချိန်တော့ဘဲ တစ်ဆုတ်တည်း ဆုတ်နေရလေသည်။ ထိုအခိုက် မေဂျာခိုင်းကမ်း တစ်ယောက် ကျဉ်ဆုံးမှန်ပြီး လကျသွားသည်။

“ဟာ... မေဂျာ ထိသွားပြီ”

ဆလိုင်းရှုထန်းက စိုးရိမ်တကြီး ပြီးထူးလိုက်သည်။

“ဟေ့ကောင်တွေ... မင်းတို့ဆီမှာ ကျိန်သေးတဲ့ လက်ပစ်ဗုံး တွေ အကုန်ထားခဲ့ပြီး ဆုတ်ကြတော့”

မေဂျာခိုင်ကမ်းက သူ့အော်ရာကို အံကျိတ်ခံရင်း သူ့တပ်ဖွဲ့ကို အမိန့်ပေးနေ၏။ သူ့နောက်လိုက်များက တွေဝေနေကြသည်။ မေဂျာခိုင်ကမ်း စိတ်မရှည်တော့။

“ဟေ့ကောင်တွေ မင်းတို့ ဘာလုပ်နေတာလဲ။ ငါအတွက်နဲ့ အကုန်သေတော့မှာပဲ။ ငါသေတော့မယ့်ကောင်ကွဲ။ ငါအတွက် မထူးဘူး။ ကျဉ်ဆုံးတွေ ထားခဲ့ပြီး အမြန်ဆုံး ဆုတ်ကြတော့” ထားခဲ့ဆုံး ထားခဲ့ကြော်။ မင်းတို့ကို ငါအမြန်ပေးနေတာကွဲ....”

မေဂျာခိုင်ကမ်းက ဒေါသနှင့် အော်လိုက်သည်။ သူ့နောက်
လိုက်များသည် အမိန့်ကို မလွန်ဆန်ရဲသဖြင့် သေနတ်တစ်လက်စီ
ထားခဲ့ကာ ချက်ချင်းဆုတ်သွားကြလေသည်။

“ဟောကောင်.. မင်းလည်း ဆုတ်တော့လေ ဘာလုပ်နေတာ
လဲ”

တစ်ယောက်ထဲ ကျွန်းခဲ့သော ဆလိုင်းရှိထန်းကို မေဂျာခိုင်
ကမ်းက ငါက်လိုက်သည်။

“ကျွန်းတော် မဆုတ်ဘူး။ မေဂျာနဲ့အတူ အသေခံချမယ်”

“ဟာ... ငါကိုလည်း ကြည့်ပြီး။ ငါက ဆုတ်လို့မရတော့
ဘူး။ ငါမသေခင် ဒီကောင်တွေကို ကောင်းကောင်းပညာပေးခဲ့ပြီး
မယ်”

ဆလိုင်းရှိထန်းသည် မေဂျာခိုင်ကမ်းကို ဂရရှိက်မနေတော့။
လက်တစ်ကမ်းတွင် ရောက်လာကြသော ဗိုလ်လျှော်အုပ်တပ်ဖွဲ့တွေ
ကိုသာ သဲကြီးမဲကြီး ပစ်နေတော့သည်။ အချိန်သည် တဖြည်းဖြည်း
နဲ့ အရှက်တက်လာသည်။ ထိုအချိန်တွင် ကော်လုစခန်းပေါ်သို့
မော်တာပေါက်ကွဲသံများ အဆက်မပြတ် ပေါ်လာသည်။ မရွေး
မနောင်းတွင် လက်နက်ငယ်သံများပါ ကြားလာရသည်။

“ဟေး ညီလေး... အစိုးရစစ်ကြောင်းရောက်နေပြီက္ခ”

မေဂျာခိုင်ကမ်းက ဝမ်းသာအားရ အော်လိုက်သည်။ ဆလိုင်း
ရှိထန်းပင် ရှုတ်တရက် အားတက်သွားသည်။ သို့သော မေဂျာခိုင်
ကမ်း၏ သတိလက်လွတ်အော်လိုက်သံက အနားကပ်လာသော
ရန်သူကို ပစ်မှတ်ညွှန်းသလို ဖြစ်သွားတော့သည်။ မေဂျာခိုင်ကမ်း
နှင့် ဆလိုင်းရှိထန်းတို့ကြားမှာ လောင်ချာပုံးတစ်လုံး ‘ဂုဏ်းခနဲ့’ ကျ

ကွဲလာတော့သည်။ မြေပြင်တစ်ခုလုံး တုန်ခါသွားသလို နှစ်ယောက်
စလုံး လွင့်စင်သွားကြသည်။ သတိကောင်းသော ဆလိုင်းရှိထန်း
သည် ချက်ချင်းကုန်းထို့လုပ်တော့ ဘယ်ဘက်ခြေထောက်က
'ကျွန်းခနဲ့' နာကာ လူပုံးမရတော့။

မျက်နှာပေါ် ဖြာကျေလာသော သွေးစက်တွေကို စမ်းမိကာ
သူ ခေါင်းနပန်း ကြီးသွားသည်။ အာရုံတွေက ချက်ချင်းဝေဝါး
လာတော့သည်။ မေဂျာခိုင်ကမ်းကို ကူညီဖို့ပင် မကြိုးစားနိုင်တော့။
နားထဲမှာတော့ သေနတ်သံတွေ မော်တာသံတွေ အဆက်မပြတ်
ကြားနေရသည်။ သူအနားပြီးလာသော ခြေသံအချို့ ကြားလိုက်
ပြီး လောကကြီးနှင့် အဆက်အသွယ် ပြတ်သွားလေတော့သည်။

သူသတိပြန်ရလာတော့ ဆေးရုံတစ်ခုပေါ်ရောက်နေမှုန်း
ပတ်ဝန်းကျင်က သက်သေထူးနေသည်။ မျက်နှာပေါ်နှင့် ရင်ဘတ်
ပေါ်မှာ စည်းထားသော ပတ်တီးတွေက အပ်ချုချုရာတောင် နေရာ
မရှိတော့။ တစ်ကိုယ်လုံးသည် ပတ်တီးတွေဖြင့် ဖွေးဖွေးဖြော်နေ၏။
သည်ဆေးရုံက မတူပါဆေးရုံဆိုသည်ကိုလည်း နားလည်လိုက်သည်။

“ညီလေး... သတိရလာပြီနော်”

ဆလိုင်းရှိထန်းသည် ဆေးကို တဖြည်းဖြည်းငဲ့တောင်း၍
အသံရှင်ကို သေခာကြည့်လိုက်တော့ ဆရာဝန်ကြီးဖြစ်နေသဖြင့်
အုံပြုသွားသည်။ ဆရာဝန်ကြီးသေးမှာ တပ်မတော်အရာရှိကြီး
တစ်ယောက်နှင့် မိရဲ့လုံးကို တွေ့ရှုသည်။

“ကြော်... ဆရာဝန်ကြီးပါလား။ ဆရာတို့ ဘာမှမဖြစ်ဘူး
နော်”

ဆလိုင်းရှိထန်းက အုံအားသင့်ရင်း မေးလိုက်သည်။

“တို့အဖွဲ့အားလုံး ဘာမှမဖြစ်ဘူး ညီလေး။ အစိုးရစစ်ကြောင်း လည်း အချိန်ပိုရောက်လာတယ်လေ။ မေဂျာခိုင်ကမ်းအတွက်တော့ စိတ်မကောင်းဘူး။ ညီလေးအသက်ကို ကယ်နိုင်ခဲ့ပေမယ့် မေဂျာရဲ့ အသက်ကိုတော့ ဘယ်လို့မှ ကယ်ပို့မရတော့ဘူး။ မေဂျာရဲ့ ဒေါ်ရာ တွေက ပြင်းထန်ပြီး သွေးထွက်လွန်နေခဲ့ပြီလေ...”

ဆရာဝန်ကြီးက ပြောရင်း မျက်နှာမကောင်းတော့ ဆလိုင်း ရုံထန်းလည်း စိတ်မကောင်းဖြစ်သွားသည်။ မေဂျာခိုင်ကမ်းလို စိတ်ထားဖြေစင်သော လူတစ်ယောက်ကို နှများမိတာတော့ အမှန်။ ဘာပြုစိုးဖြစ် အသက်ပေါင်းများစွာအတွက် သူ့အသက်ကို စွန့်လွတ် သွားသဖြင့် သူ့ရကောင်းတစ်ယောက်လို့ တစ်ဖက်က ဂုဏ်ယူနေမိ ပြန်သည်။

“ဆရာ.. ကျွန်တော့ ခြေတစ်ဖက်က ဘာဖြစ်တာလဲ။ လူဗုံမရဘူး”

“ညီလေး သိပ်မလျှပ်နဲ့ဘူး.. ဒေါ်ရာတွေက များတယ်။ ညီလေးစိတ်တော့ ခိုင်ခိုင်ထားနော်။ ညီလေးရဲ့ ဘယ်ဖက်ခြေ မျက်စွဲနဲ့ ခြေဖိုးတစ်ခုလုံးကို လောင်ချာစပန်နာစတွေ ရစရာ မရှိအောင် မှန်ထားတယ်။ အနိုးပါထိတော့ ယမ်းသိပ်မလိုက်အောင် ခြေမျက်စွဲအထက်နားကနေ ဖြတ်ပြီး ကျောစည်းထားတယ်။ မျက်နှာ ပေါ်လည်း အချက် (၂၀) တိတိ ချုပ်လိုက်ရတယ်။ မျက်လုံးတွေ ဘာမှမဖြစ်လို့ တော်သေးတယ်။ ကိုယ်ပေါ်မှန်ထားတဲ့ စပန်နာစ တွေလည်း အားလုံးထဲတိပြီးပြီး အသက်အနွှေရှာယ်တော့ စိုးရိမ်စရာ မရှိတော့ပါဘူး။ ညီလေး ကျွန်းမာရေးအတွက် ဒီက ပိုက်မျှုံးတို့က လည်း အများကြီး ကူညီပါတယ်...”

“ဒါနဲ့ မေဂျာသားလေးကော ဆရာ”
ဆလိုင်းရုံထန်းက မေဂျာခိုင်ကမ်းသားလေးကို သတိတရ မေးလိုက်သည်။

“မြော်.. မေဂျာခိုင်ကမ်း သားလေးလား။ ဆရာအမိမာ ရှိပါတယ်”

“မေဂျာလည်း မရှိတော့ဘူးဆိုတော့ အဲဒီကလေးအတွက် ဘယ်လိုစိစဉ်ကြမလဲ ဆရာ...”

“အင်း.... ဆရာပဲ အပြီးအပိုင် မွေးစားလိုက်တော့မယ လေ။ သက်ဆိုင်ရာလူကြီးအားလုံးကလည်း သဘောတူကြ တယ်...”

ဆရာဝန်ကြီးက သက်ပြင်းကို ခပ်လေးလေးချလိုက်ရင်း တစ်လုံးချင်း ပြောပြလိုက်သည်။

“ဟာ.. သိပ်ကောင်းတာပေါ့ ဆရာရယ်...” ကျွန်တော် သိပ်ဝင်းသာတယ်ပျော်။ ဆရာ.. အဲဒီကလေးကို ကိုယ့်ရင်သွေးနဲ့ မခြား မွေးစားပါ ဆရာရယ်”

ဆလိုင်းရုံထန်းတစ်ယောက် ဝမ်းသာလွန်းကာ မျက်ရည်များ ပင် လည်လာမိသည်။

“အဲဒီအတွက်တော့ စိတ်ချုပ် ညီလေး။ ဆရာတို့၊ အသက် ကို သူ့အသက်ပေးပြီး ကယ်ခဲ့တဲ့ ကျေးဇူးရှင်ရဲ့သားပဲပျော်။ ကိုယ့် ရင်သွေးလိုပဲ စောင့်ရှောက်ရမှာပေါ့....”

ဆလိုင်းရုံထန်းရင်ထဲမှာတော့ ဘယ်လို့မှ ဖော်ပြ၍မရနိုင် သော ပိုတိတွေအဖြစ် ဖြာဝေသွားပါတော့သည်။ သို့သော် ပတ်တီး

တွေအောက်က ပိတ်အပြီးတွေသည် ပြင်ပမှာတော့ ပြီးပန်းတစ်ခု
အဖြစ် မဆောင်နိုင်တော့ခဲ့ခဲ့။

□ □ □

အခန်း (၁၆)

“ကလင်... ကလင်... ကလင်...”

တယ်လီဖုန်းမြော်လာသဖြင့် ဦးသက်တင်သည် ဖတ်လက်
ဝရှာနထိကို ချထားကာ ဖုန်းကိုင်လိုက်သည်။

“ဟလို... အမိန့်ရှိပါ... သက်တင်ပါ”

“ကျွန်တော် ဆလိုင်းပါ အန်ကယ်...”

“ဘာ... ဆလိုင်းဟုတ်လား”

“ဟုတ်ပါတယ် အန်ကယ်... မစွဲလေးက ဆက်တာပါ”

တစ်ဖက် ဖုန်းပြောသူက ဆလိုင်းဟု ဆိုလိုက်သဖြင့် ဦးသက်တင်
မျက်လုံးပြီးသွားသည်။ လူမှားလည်း ငိုင်ကျသွားသည်။

“ဟလို.. ဟလို.. အန်ကယ်.. ဟလို”

“မင်း.. မင်း.. သမီးလေးကို လာခေါ်တာလား”

“ကျွန်တော် သမီးလေးကို လာခေါ်တာ မဟုတ်ပါဘူး”

ဦးသက်တင် အုံဥယျားပြုနိသည်။

“ဘယ်လို... သမီးလေးကို လာခေါ်တာ မဟုတ်ဘူး..
ဟုတ်လား”

“ဟုတ်ပါတယ် အန်ကယ်... အဲဒါ ကျွန်တော် အန်ကယ်နဲ့
အန်တိုကို တွေ့ချင်ပါတယ်။ ကျွန်တော် ကျောက်ဆည်မလာတော့
ဘူး။ အန်ကယ်နဲ့ အန်တိပဲ မစွဲလေးဘူတာကြီးက ‘ပုံပွား’ ဟိုတယ်
ကို မနက်လာခဲ့ပါ။ ကျွန်တော် စောင့်နေမယ်”

ဆလိုင်းရှိထန်း ဖုန်းချသွားသည်။ ဦးသက်တင်တစ်ယောက် ဖုန်းကိုင်ရင်း အတန်ကြာ ငိုင်နေ၏။ ပြီးမှ ဖြည့်ဖြည်းချင်း ဖုန်းချ လိုက်ရင်း သက်ပြင်းရှည်ကြီး ချလိုက်သည်။ ပြေား... ကာလတွေ ပင် ကြာညောင်းသွားခဲ့ပြီး။ ဦးသက်တင်အဖိုးတော့ ကြာသော လည်း သေသေသူ သမီးလေး သက်ထားဝေကို မမေ့နိုင်ခဲ့။ သို့သော ပျောက်သောသူ သားမက်ကိုတော့ မရှာဘဲနှင့် တွေ့ရလေ ပြီ။ သမီးလေးကို လာခေါ်တာ မဟုတ်ဘူးဆိုသဖြင့် တစ်ဖက်က ဝမ်းသာသလို ဖြစ်မိသော လည်း မန္တာလေးလာခဲ့ဖို့ မှာသဖြင့် တစ်ဖက်က စိတ်လှပ်ရှားရပြန်သည်။

“ကိုသက်.. ဘယ်သူဆီက ဖုန်းလဲ”

နောက်ဖော်မီးဖို့ခန်းထဲမှ ထွက်လာသော ဒေါ်ခင်ထားက မေးလိုက်သည်။

“ဆလိုင်းဆီက ဖုန်းလေးလဲ..”

“ဘာ.. ဆလိုင်းဆီကဖုန်း ဟုတ်လား။ ဘယ်က ဆက်တာ လဲ..”

ဆလိုင်းဆီက ဖုန်းဆိုသဖြင့် ဒေါ်ခင်ထားပါ မျက်လုံးပြီး သွားပြန်သည်။

“ဆလိုင်းက မန္တာလေးကနေ ဆက်တာ။ သမီးကို လာခေါ်တာတော့ မဟုတ်ဘူးတဲ့။ ဒါပေမယ့် ကိုသက်နဲ့ ထားကိုတွေ့ချင်လို့ ဘူတာကြီးက ‘ပုံပွား’ ဟိုတယ် လာခဲ့ဖို့ ဖုန်းလှမ်းဆက်တာ”

ဒေါ်ခင်ထားက တအောင့်မျှ စဉ်းစားလိုက်သည်။

“နေပါြီး.. ထားတို့ သတင်းကြားတာက သူ ချင်းသူပုန်ထဲ ဝင်သွားပြီး တိုက်ပွဲမှာ ကျသွားပြီဆို။ အခုတော့ ဘယ့်နှယ့်...”

“သတင်းကြားတုန်းကတော့ အဲဒီလို ကြားတာပဲ။ ဒါပေမယ့် အခုဟာက ဆလိုင်းကိုယ်တိုင် ဆက်နေတာ။ ဒီတော့ ဟိုရောက်မှ အကျိုးအကြောင်း သိရမယ်။ မန်က မန္တာလေးသွားလိုက်ရအောင်..”

ဒေါ်ခင်ထားက သက်ပြင်းကို အသာချုပ်း ခေါင်းညီတဲ့ လိုက်သည်။

ဦးသက်တင်နှင့် ဒေါ်ခင်ထားသည် နောက်တစ်နာရီ ခပ် စောစေပ် ကိုယ်ပိုင်ကားလေးဖြင့် ကျောက်ဆည်မှ ထွက်လာကြ လေသည်။ ဘူတာကြီးရောက်တော့ ပထမထပ်ကားများ ရပ်နား ရာနေရာမှာ ကားအပ်ခဲ့ပြီး ဟိုတယ်ပေါ်တက်လာကြသည်။

“အန်ကယ်တို့ ဆလိုင်းရှိထန်းနဲ့ တွေ့ချင်လိုပါ”

ဟိုတယ်ပေါ်ရောက်တော့ ကောင်တာမှာ ထိုင်နေသော မန်နေဂျာတစ်ယောက်ကို ဦးသက်တင်က လှမ်း၍ ခွင့်တောင်းလိုက် သည်။

“ဦးသက်တင်နဲ့ ဒေါ်ခင်ထားဆုတာလား။ ကျောက်ဆည် ကလေ”

မန်နေဂျာက လယ်ဂျာထဲ လှန်လှောကြည့်ရင်း မေးလိုက် သည်။

“ဟုတ်ပါတယ်.. ဟုတ်ပါတယ်”

“ညျှော်ခန်းထဲမှာ ခက္ခစာငောင့်ပါ။ ခေါ်ခိုင်းလိုက်မယ်နော်။ ဟေ့.. ဖိုးချစ်း.. အခန်း (၁၀) က ဦးဦးကို ခေါ်ပေးစမ်း”

မန်နေဂျာက သူအလှပ်သမားလေးကို ခေါ်ခိုင်းလိုက်သည်။ ဦးသက်တင်နှင့် ဒေါ်ခင်ထားက ညျှော်ခန်းထဲမှာ ထိုင်စောင့်နေကြ သည်။ ခက္ခစာငော်တော့ ဆလိုင်းရှိထန်းသည် ချိုင်းထောက်တစ်ဖက်

ကို အားပြုရင်း အညွှန်းထဲသို့ ဖြည်းဖြည်းချင်း ဝင်လာခဲ့သည်။ ရုတ်တရက်မို့ ဦးသက်တင်နှင့် ဒေါ်ခေါင်ထား လန့်သွားကြသည်။ ကိုယ့်မျက်လုံးကိုပင် မယုံကြည်ကြတော့။

“အန်ကယ်နဲ့ အန်တိ နေကောင်းတယ်နော်”

ဆလိုင်းရှိထန်းက ဆက်တီခုံမှာ ဖြည်းဖြည်းချင်း ဝင်ထိုင်ရင်း စတင်နှုတ်ဆက်လိုက်သည်။

“မင်း.. မင်း.. ဆလိုင်းဟုတ်ပါတယ်နော်”

ဦးသက်တင်က မယုံကြည်နိုင်စွာ ထပ်မေးသည်။ ဒေါ်ခေါင်ထားက ပါးစပ်အဟောင်းသားနှင့် အုံခြေနေဆဲ့။

“ဟုတ်ပါတယ် အန်ကယ်.. ကျွန်တော် ဆလိုင်းပါ”

“ဘယ်လိုဖြစ်တာလည်း ဆလိုင်းရယ်”

ဦးသက်တင်သည် အမာချွဲတြေးတွေနှင့် အကျဉ်းတန်လှသော ဆလိုင်းရှိထန်း၏ မျက်နှာနှင့် ဥုံခေါင်းအောက် ဖြတ်ထားသော ခြေတစ်ဖက်ကို တစ်လှည့်စီကြည့်ရင်း ရင်မချိစွာ မေးလိုက်သည်။ ဆလိုင်းရှိထန်းက မခါပြီး ပြီးရင်း လွန်ခဲ့သည့် (၁၀) နှစ် ကော်က သူအဖြစ်အပျက်ကို ပြောပြလိုက်လေသည်။

“အို.. ကျွတ်.. ကျွတ်.. ကျွတ်.. ဖြစ်မှ ဖြစ်ရလေ။ မသေကောင်း မပျောက်ကောင်း ဆလိုင်းရယ်...”

ဒေါ်ခေါင်ထားက စုတ်တသတ်သတ်နှင့် စိတ်မကောင်းတော့။ မခေါ်ချင်လျှင်သာနေ၍ ရမည်။ မတော်ချင်ဘဲနေ၍ မရသောသားမက်အပေါ် သနားလည်း သနားသွားသည်။

“ဒါကြောင့် ကျွန်တော် ဒီလိုဘဝမျိုးနဲ့ သမီးကို ခေါ်လို့ ဘယ်လိုမှ မဖြစ်တော့ဘူးလေ။ သမီးနဲ့ တွေ့လို့လည်း မဖြစ်တော့

ဘူး။ သမီးက ကျွန်တော့ကို ဖောင်မှုန်းသိသွားရင် မျက်နှာင်ယ်သွားမယ်။ စိတ်လည်း ထိခိုက်သွားမယ်။ သမီးရဲ့ ဂုဏ်သိက္ခာလည်း ပြီးနှစ်းမယ်။ ဒါကြောင့် သမီးဘဝမှာ ဖောင်ဆိုတာ ပျောက်ကွယ်လက်စနဲ့ ပျောက်ကွယ်ပါစေတော့..”

ဆလိုင်းရှိထန်းက ပြောရင်း မျက်ရည်ပဲလာသဖြင့် ဦးသက်တင်နှင့် ဒေါ်ခေါင်ထား မျက်နှာမကောင်းကြတော့။ ဦးသက်တင်က ဆက်မကြီးကို လေးလွှာ မှုတ်ထုတ်လိုက်၏။

“သမီးလေးနှစ်ယ် ဆယ်တန်းကို ဂုဏ်ထူးလေးခုနဲ့ အောင်တော့ မင်းဆီကို စာနေးအကြောင်းကြားပါသေးတယ်။ မင်းဆီက လည်း ဘာမှ ပြန်စာမျက်တော့ အန်ကယ်တို့လည်း ဘယ်လိုနားလည် ရမှုန်း မသိဘူး။ နောက်ပိုင်းသတင်းကြားတာကတော့ မင်းက ချင်းသူပုံနှစ် ဝင်သွားသလိုလို၊ တိုက်ပွဲမှာ ကျသွားသလိုလိုနဲ့ မရောမရော ဘဲ သိခဲ့ရတယ်လေ။ သမီးလေးနှစ်ယ် မစွဲလေးအေးတော်လိုလ် ဒုတိယနှစ်ရောက်တဲ့အထိ မင်းဆီက စာလည်းမလာ ငွေလည်းမပို့တော့ ဘူးဆိုတော့ သမီးလေးနှစ်ကိုလည်း အဲဒီအတိုင်းပဲ ပြောထားရတယ်...”

ဦးသက်တင်က အကျိုးအကြောင်းပြောပြတော့ ဆလိုင်းရှိထန်း သက်ပြင်းချလိုက်မိသည်။ အခြေအနေမပေးတော့ဘူးလေ။ ဒီလိုအခြေအနေမျိုးနဲ့ ဘယ်သားသမီးက လူပုံအလယ်မှာ ဒါ ငါ အဖေဆိုပြီး ပြောပွဲမှာလည်း အန်ကယ်ရယ်။ ဒါကြောင့် ကျွန်တော် အဆက်အသွယ်ဖြတ်လက်စနဲ့ ဖြတ်ထားတာပါ။ အခြားတော့ ကျွန်တော် မသေခင် သမီးလေးကို လူကိုယ်တိုင် မြင်ဘူးချင်တာနဲ့ မစွဲလေးဆင်းလာခဲ့တာပါ...”

ဒေါ်ခင်ထားက ဆလိုင်းရှိထန်းဘဝကို စာနာရင်း မျက်ရည် ပဲလာမိသည်။ ဦးသက်တင်ကတော့ သမီးလေးနှယ်အတွက် ဂုဏ် ညီးနှစ်းစရာ ဖြစ်နေသည်။

“ကျွန်တော် (၁၀) နှစ်လုံးလုံး မြို့ချုန်စုထားခဲ့တဲ့ ငွေဝါးသိန်း ကို သမီးရဲ့ ကျောင်းစရိတ်အတွက် အန်ကယ်နဲ့ အန်တိကို ပေး ခဲ့မယ်။ သမီးအတွက် နောက်ဆုံးထောက်ပံ့တဲ့ ငွေကြေးပါ”

ဆလိုင်းရှိထန်းက ပြာပြာဆိုဆို ခနီးဆောင်ဖိတ်ထက ငွေဝါးသိန်းထုပ်ကို ထုတ်လိုက်တာ ဦးသက်တင်အား ပေးလိုက် သည်။ ပထမတော့ ဦးသက်တင် ပြင်းစီး စဉ်းစားသေးသည်။ သို့ သော် သမီးအပေါ်ထားသော စခင်တစ်ယောက်၏ စေတနာမို့ ဦးသက်တင် လက်ခံလိုက်သည်။

“သမီးလေးနှယ်က ဒီမန္တလေးဆေးတက္ကာသိုလ်မှာပဲ ကျောင်းတက်တာလေ။ နေတာလည်း ဆေးတက္ကာသိုလ်နားက အဆောင်မှာ ပဲ။ မင်း... သမီးနဲ့ တွေ့ချင်ရင် အန်တိတို့ ခေါ်ပေးမယ်လေ”

ဒေါ်ခင်ထားက မကောင်းတတ်သဖြင့် သမီးလေးနှယ်နှင့် တွေ့ပေးစီး ပြောကြည့်သည်။

“နေပါစေ အန်တို့ ကျွန်တော်ကို ဖောင်အရင်းမှုန်းသိသွားရင် သမီးလေး စိတ်ထိခိုက်သွားလိမ့်မယ်။ သူ့ဟာသူ လွတ်လွတ် လပ်လပ် ပညာသင်ပါစေ။ ကျွန်တော်ဘာသာ စုံစမ်းပြီး အဝေးက နေပဲ မြင်ဖူးရင် ကျွန်တော် သေပျော်ပါပြီ...”

ဆလိုင်းရှိထန်းသည် ပြာရင်း နှီးသက်ထားဝေကို သတိရလာကာ ငါချင်စိတ်ကို ချုပ်တီးနေမိသည်။ ဦးသက်တင်နှင့် ဒေါ်ခင်ထားကတော့ စိတ်လက်မသက်မသာနှင့် သက်ပြင်းကိုသာ အခါခါ ချေနေကြလေသည်။

ဦးသက်တင်နှင့် ဒေါ်ခင်ထားသည် စိတ်မကောင်းခြင်းကြီး ဗျာဖြင့် ပြန်သွားကြသည်။ ဆလိုင်းရှိထန်းသည် ဦးသက်တင်နှင့် ဒေါ်ခင်ထား ပြန်သွားကြပြီးမှ ရော့ချီး၍ အဝတ်အစားလဲကာ ဘူတာအောက် ဆင်းလာခဲ့သည်။ ပြီးတော့ (၇၈) လမ်းကို ပြတ်၍ လမ်း (၃၀) ဘက်သို့ ကူးလိုက်၏။ လမ်း (၃၀) ပလက်ဖောင်း အတိုင်း ကျိုင်းထောက်ကို အားပြု၍ ထေ့နှင့်ထေ့နှင့် ခုံနှင့် ခြောက်လာခဲ့သည်။ သူကသာ သူဘဝကို ရှုက်ချွဲနေ သော်လည်း ကိုယ်ခုံကြည့်ကိုယ် သွားလာနေကြသော လူတွေအာဖို့ ဘယ်သူမှ သူကို ဂရုံးကိုကြည့်မနေပါ။ ဆလိုင်းရှိထန်းသည် တဖြည့်ဖြည့်နှင့် ဆေးရှုံးကိုကျော်လာကာ မန္တလေးဆေးတက္ကာသိုလ် ရွှေ့ ရောက်လာခဲ့သည်။

ဆလိုင်းရှိထန်းသည် ပလက်ဖောင်းပေါ်ရပ်ရင်း မန္တလေး ဆေးတက္ကာသိုလ်ကြီးကို လုမ်းကြည့်လိုက်သည်။ လူသားတို့၏ အသက် ကို ကယ်ဆယ်ရန် ပညာသင်ပေးနေသည့် ကျောင်းတော်ကြီး။ သည် ကျောင်းတော်ကြီးမှာ သမီးလေး မေသက်နှယ်တစ်ယောက် ပညာ သင်ကြားနေပါလား။ ဆလိုင်းရှိထန်းသည် ပလက်ဖောင်းဘေးက ကုက္ကာပင်ခပ်အုပ်အုပ်အောက်မှာ အနိုင်ခိုင်ရင်း ဆေးတက္ကာသိုလ်ကြီး ကို စိတ်လှုပ်ရှားစွာ ငေးမောနေမိလေသည်။ သမီးလေးကို မြင်ဖူး ချင်သည့်စိတ်ကလည်း ပြင်းပြနေသည်။

မကြာမီ ရောင်စုံလိပ်ပြာလေးတွေ ပဲပွဲလာသလို လွယ်အိတ် လူလှတွေ လွယ်ထားသော ဆေးကျောင်းသား၊ ဆေးကျောင်းသူ လေးတွေ ကျောင်းဆင်းလာကြသည်။ အချို့က ကားတွေ ဆိုင်ကယ် လေးတွေဖြင့် အလျှို့လျှို့ထွက်သွားကြသည်။ ဆေးတက္ကာသိုလ်ထက

ထွက်လာကြသော ကျောင်းသူလေးယောက်အုပ်စုသည် စကား
တပြောပြောနှင့် ရုပ်ကာမောကာ ပလက်ဖောင်းအတိုင်း လျှောက်
လာကြသည်။

“ဒီမှာ... သမီးတို့ ခဏ ခဏ...”

ဆလိုင်းရိုထန်းက သူ့အနားရောက်လာကြသော ကျောင်းသူ
လေးယောက်ကို မဝံမရ ခေါ်လိုက်သဖြင့် ကျောင်းသူလေးယောက်
က တွဲခန့် ရပ်ကာ ပြိုင်တူလျဉ်းကြည့်ကြသည်။

“ဟို.. ဟို.. သမီးတို့ ဆေးတက္ကာသိုလိုမှာ မေသက်နှုတ်ရှိ
တယ် မဟုတ်လား....”

ဆလိုင်းရိုထန်းက အခဲစွန်းကာ မေးလိုက်သည်။ ဆလိုင်းရိုထန်း
၏ အသွင်သဏ္ဌာန်ကို အနီးကပ် မြင်လိုက်ရသည့် ကျောင်းသူလေး
ယောက်စလုံး မသိမသာ ပြန်ဆုတ်သွားကြသည်။

“မေသက်နှုတ်...”

ခပ်ချောချော ကျောင်းသူတစ်ယောက်က ရော်ရင်း
စဉ်းစားနေ၏။

“စကားဝါအဆောင်က မေသက်နှုတ်ကို မေးတာနဲ့တူတယ်”

ကျောင်းသူနောက်တစ်ယောက်က အစကော်ပေးလိုက်သည်။

“ဧည့်... သိပြီ.. သိပြီ.. စောစောကတော် မြင်ခဲ့ပါ
သေးတယ်။ ဦးလေး.. ဟိုမှာ ဟိုမှာ လာနေပြီ။ ညာအစွန်က ထီး
ဆောင်းထားတာ မေသက်နှုတ်ပဲ”

ခပ်ချောချောကျောင်းသူတစ်ယောက်ကပင် ဆေးတက္ကာသိုလို
ဆင်ဝင်အောက်က ထွက်လာကြသော ကျောင်းသူသုံးယောက်တွဲကို
လက်ညီးလုံးထိုးပြရင်း ပြောလိုက်သည်။

“ဧည့်.. ဟုတ်ကဲ.. ဟုတ်ကဲ.. ကျေးဇူးပါပဲ သမီးတို့ရယ်”
ကျောင်းသူလေးယောက်သည် ချာခန့် ပြန်လှည့်၍ ခပ်သုတ်
သုတ် ထွက်သွားကြတော့သည်။ ဘာပဲဖြစ်ဖြစ် သမီးနှင့် တန်းတိုး
ရသဖြင့် ဆလိုင်းရိုထန်းတစ်ယောက် ဝမ်းပန်းတသာ ပြစ်နေစီ
သည်။ ဆလိုင်းရိုထန်းသည် လမ်း (၃၀) ဘက် ထွက်လာကြသော
ကျောင်းသူသုံးယောက်တွဲတဲ့က မို့ပြောရောင်ခေါက်ထီးလေး ဆောင်း
ထားသော သူ့သမီးဆိုသူကို သေသေချာချာ ကြည့်လိုက်သည်။ သူ
ကြည့်နေတဲ့နဲ့မှာပင် သူဘက်ကို မျက်နှာမျှ၍ ပလက်ဖောင်းအတိုင်း
စကားတပြောပြောနှင့် လျှောက်လာနေကြသည်။

“အို.. သမီးလေးက ဝေနဲ့ တစ်ထောရာတည်းတူနေပါလား”

ဆလိုင်းရိုထန်းသည် တဖြည့်ဖြည့်နီးလာသော သမီးလေး
မေသက်နှုတ်ကို ကြည့်ရင်း အုံပြုသွားသည်။ သူ့အနားက ဖြတ်သွား
ကြစဉ် သုံးယောက်စလုံးက သူကို အမှတ်တဲ့ ကြည့်သွားသဖြင့်
သူမျက်နှာကို ကုက္ကာပ်ကြီးနှင့် မသိမသာ ကွယ်ထားလိုက်လေ
သည်။ သမီးတို့အဖွဲ့သည် စကားတပြောပြောနှင့် ဆက်လျှောက်
သွားကြသည်။ ပြီးတော့ (၇၄) လမ်းဘက် ချီးကျေးသွားကြသည်။

ဆလိုင်းရိုထန်းသည် သူ့သမီးလေး မေသက်နှုတ် မြင်ကွင်း
က ကွယ်သွားတော့မှ ရင်မောမောနှင့် သက်ပြင်းရှည်ချလိုက်စီ
သည်။ သမီးလေးနှုတ်က အရည်နည်းနည်းမြင့်သည်က လွှဲလျှင်
ဝေနဲ့ နှစ်ကိုယ်ခွဲလေး ထင်ရလောက်အောင် တစ်ထောရာတည်း
လာတူနေပါလား။ သမီးလေးနှုတ်က ရွေ့ဆီက အလှအားလုံးကို
အမွှေရထားလေသည်တကား။ ဆလိုင်းရိုထန်းသည် တွေးရင်း
သမီးလေးနှုတ်ဆီပြေး၍ အားရပါးရ ခေါ်ချင်စိတ်ပင် ပေါ်ပေါက်

မိလေသည်။ သို့သော် အနေထားချင်း ကွာခြားသော ဘဝနှစ်ခု ကို တစ်ပြိုင်တည်းကြုံလိုက်ရတော့ ဝမ်းနည်းဝမ်းသာ ခံစားရင်း မျက်ရည်တွေသာ ပဲလာမိလေသည်။

ဆလိုင်းရိုထန်းသည် သမီးလေးမေသက်နွယ်ကို တစ်ဖြစ်တည်း မြင်ဘူးရှုနှင့် အားမရသဖြင့် ကျောင်းတက်ရက်တစ်ပတ် လုံးလုံး နေ့စဉ်ရောက်လာကာ သမီးလေးမေသက်နွယ် ကျောင်း တက်ကျောင်းဆင်းချိန်ကို စောင့်ပြီး ခိုးကြည့်နေရလေသည်။ ကုဏ္ဍာ ပင်အောက်တွင် ချင်းထောက်တစ်ဖက်နှင့် နေ့တိုင်းယောင်လည် ယောင်လည်လုပ်နေသော သူကို ပတ်ဝန်းကျင်က သတိထားမိမှာ ခိုးသဖြင့် လမ်းတစ်ဘက်က လူက်ရည်ဆိုင်မှာ လူက်ရည်ဆိုင်တစ်ခွက် နှင့် အချိန်ဖြုန်းရင်း သမီးလေးနွယ်၏ ကျောင်းတက်ကျောင်းပြန် ကို ခိုးကြည့်ရပြန်သည်။ ဘာပဲဖြစ်ဖြစ် လုံးလုံးမြှင့်ဘူးသည်နှင့် စာလျင်တော့ အခုလို ခိုးကြည့်နေရတာကိုပဲ သူကျောင်းနေမိလေ သည်။

ဆလိုင်းရိုထန်းအဖို့တော့ မျှော်လင့်သောအခြေအနေကို ရောက်ခဲ့ပါ၏။ သို့သော် ရောက်ရှိနေသော အခြေအနေက မျှော် လင့်ခဲ့သလို မဟုတ်တော့ပါ။ ကာလကြာခွဲခွာခဲ့ရသော သမီးလေး မေသက်နွယ်က သူရင်ခွင်ထဲသို့ ရောက်မလာနိုင်တော့ခဲ့။

□ □ □

အခန်း (၁၄)

ဆလိုင်းရိုထန်းသည် ဟိုအဝေးဆိုက ခေါ်နှုမ်းတောင်တန်း တွေကို မျှော်ကြည့်ရင်း သက်ပြင်းရည်ကြီးကို ပင်ပန်းကြီးစွာ ချ လိုက်မိသည်။ အတိတ်ဘဝသည်လည်း ခေါ်နှုမ်းတောင်တန်း ပေါ်လွှင့်ပါးသွားသော တိမ်မွျဲ့တိမ်စတွေလို့ တဖြည်းဖြည်း လွှင့်ပါးသွားကြပြီ ဖြစ်သည်။ ဆလိုင်းရိုထန်းအဖို့တော့ အချိန်ကာလ နှင့်အတူ လူပ်ရှားရှုန်းကန်နေရသပြင့် ကြာလာတော့လည်း ပြီးငွေ့၊ ကာ ဘဝသည် အပိုပာယ်မရှိယကုသို့ ခံစားရပြန်သည်။ သယောဇူး ဟူသည် အပြန်အလှန်မရှိတော့သောအခါ ဘဝသည်လည်း အထိုးကျိုးဆန်လှသည်။ တကယ်တော့ ငယ်ရွယ်နှုပါးစိုင်အခါက တစ်ခေါ် မျှသာ စိတ်၏ ပျော်ရွှင်မှုကို ခံစားဖူးသလိုရှုခဲ့ပြီး အခုအခါမှာတော့ အရာရာသည် အိမ်မက်လို့ ပိုးတဝါးကျွန်ရစ်ခဲ့ပြီး။

ဆလိုင်းရိုထန်းသည် ယခုအခါတွေ့ ဥယျာဉ်အလုပ်ကို ကိုယ်တိုင်ကိုယ်ကျု ဝင်မလုပ်နိုင်တော့သော်လည်း တပ်မတော်မှ အငြိမ်းစားယဉ်လာသော ညီတစ်ယောက်လို့ ဆက်လက်ပိုးစီးခိုင်းနေရသည်။ သူကတော့ လိုအပ်တာကို စီမံခန့်ခွဲပေးရုံသာ တတ်နိုင်လေသည်။ ဘာပဲဖြစ်ဖြစ် တစ်ချိန်က ပင်ပန်းဆင်းရဲခံကာ စိုက်ပျိုးခဲ့သည့် သစ်သီးဝလ်တွေက အခုအခါမှာ အသီးအပွင့်တွေ ဝေဝေဆာဆာ ဖြင့် မြင်ရသောအခါ သူကြည့်နဲ့ရပြန်သည်။

ပြီးတော့ သူ၏ ရွှေပြောင်းတောင်ယာစနစ်မှ ဥယျာဉ်ဖြေမြစ်ကိပ္ပါးရေးသို့ ကူးပြောင်းရေးသည်လည်း သူလက်လှုပါးမိရာ ဒေသတွေမှာ အထိုက်အလျောက် အောင်မြင်ခဲ့ပါသည်။ ဝမ္မာသူ့ရွာ၊ ရန်ပန်းရွာ၊ ဟန်းဘုရားရွာ၊ ဘောင်ရွာ၊ လျေကောင်းရွာ၊ မကောင်းနှင့် သသည့် ရွာတွေမှာ ဥယျာဉ်ဖို့ကို လုပ်ကိုင်နေကြသည်။ ထိုရွာပတ်ဝန်းကျင်တွေမှာ သစ်တော့ပြန်းတီးမှု လျော့ပါးသွား သဖြင့် ဆလိုင်းရိုထန်းတစ်ယောက် ဝင်းသာနေရသည်။ လူဘဝမှာ လူဖြစ်သော တစ်ခေါ်အတွင်း လူဖြစ်ကူးနှင်းအောင် မိမိတတ်နိုင် သလောက် ကြိုးစားခဲ့ခြင်းပင်။

ဆလိုင်းရိုထန်းသည် ဒုက္ခိတာဘဝ ရောက်ခဲ့သည့်တိုင် ကျောင်း ဆရာဘဝကိုလည်း စိတ်မကုန်သေးချေ။ သူသန္တအရ သက်ဆိုင်ရာ ပညာရေးဌာနကဗျာလည်း ဆက်လက်ခန့်ထားခဲ့သည်။ အခုတော့ အလယ်တန်းပြဆရာအဖြစ် ဒေသ၏ ပညာရေးထိပ်ပေါက်တစ်ခုကို ပိတ်ဆွဲနေဆဲ ဖြစ်သည်။

“ဆရာကြီး... ကျောင်းသားတွေ စုံပါပြီ”

“သွေ်... အေးအေး... လာခဲ့မယ်။ သွားကြ... သွားကြ”

အတိတ်ကို ပြန်ပြောင်းသတိရရင်း အတွေးလွန်နေတော့ ဆလိုင်းရိုထန်းသည် ကျောင်းသားနှစ်ယောက်က လာခေါ်တော့မှ ဖို့မက်မှ လန့်နှီးလာသူလို့ ကယောင် ကတမ်းဖြစ်သွားမိလေသည်။ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမနေလိုက်ရသော မူလတန်း တစ်ပိုင်းတစ်စနှင့် ကျောင်းထွက်သွားကြသော ဥယျာဉ်အနီးအနား ရှိ ရွာတွေက ကလေးတွေကို စုစည်းပြီး အခုံစာသင်ပေးနေခဲ့

တာ တစ်ပတ်တောင် ရသွားပြီပဲ။ နွေကျောင်းပိတ်ရက်ကာလလေး တွင် ကျောင်းမနေသော ရွာက ကလေးတွေကိုစုစည်း၍ စာသင်ပေးခြင်းဖြင့် သူ၏ အထိုးကျွန်ဘဝကို ကုစားနေပေမယ့် ကလေးတွေ စာတတ်စေချင်သည့် စေတနာကတော့ အရင်းခဲ့ဖြစ်လေသည်။

ဆလိုင်းရိုထန်းသည် ရေချမ်းစင်ကလေးကို အားရအောင်ကြည့်ပြီးနောက် ချိုင်းထောက်ကို အားပြုရင်း ခပ်ပြေပြေ ဆင်းသွားသော တောင်ခြေလမ်းကလေးအတိုင်း ထော့နှင်းထော့နှင်းဖြင့်ပြန်ဆင်းလာခဲ့သည်။ သူကို ကျောင်းသားကြီးနှစ်ယောက်က ပြေးလာပြီး လာတွဲကြသည်။ ဥယျာဉ်ထဲ ပြန်ရောက်တော့ စာသင်မည့်ကလေးများ စုစုလင်လင်တွေရသွာ့ဖြင့် သူအားတက်မိသည်။ နှီးချောဖျာတွေ ခင်းယားသော သရက်ပင်ကြီးအောက်တွင် ကလေးတွေက ပါတိုင်းလိုပင် ပြို့သက်စွာ ထိုင်နေကြသည်။ ဥယျာဉ်ထဲမှာတော့ ဒီသရက်ပင်အောက်က သူ၏ စာသင်ကျောင်းကလေးပါပဲ။

“မင်္ဂလာပါ ဆရာကြီး”

သရက်ပင်အောက်ဝင်လာသော ဆလိုင်းရိုထန်းကို ကလေးတွေက ပြို့တူမတ်တပ်ရပ်ကာ ညီညီညာညာ နှုတ်ဆက်ကြသည်။

“မင်္ဂလာပါ... မင်္ဂလာပါ... ထိုင်ကြ... ထိုင်ကြ...”

ကျောင်းသားကြီးနှစ်ယောက်က မြေဖြူ။ သင်ပုန်းဖျက်နှင့် သင်ရို့ညွှန်းတမ်းစာအုပ်များ ယူလာပေးသည်။ ပြီးတော့... ကျောကသင်ပုန်းကြီးကို သရက်ပင်တွေမှုံး၍ နေသားတစ်ကျ ထောင်ပေးလိုက်သည်။ ဆလိုင်းရိုထန်းသည် သင်ပုန်းကြီးပေါ်တွင် မြန်မာနိုင်ငံမြေပုံကြီးကို ဦးစွာရေးဆွဲပြသည်။

“က. . . မနေ့ကသင်တဲ့ ပထဝီဘာသာရပ်ကို ပြန်မေးမယ်။ ဆရာတ္ထီးခွဲထားတဲ့ မြေပုံက ဘာမြေပုံလဲ”

“ပြည်ထောင်စု မြန်မာနိုင်ငံမြေပုံပါ ဆရာတ္ထီး”

“ဟုတ်ပြီ. . မြန်မာနိုင်ငံက ဘယ်သူတွေ ပိုင်ဆိုင်တာလဲ”

“ပြည်ထောင်စုဗျား တိုင်းရင်းသားအားလုံးက ပိုင်ဆိုင်ပါတယ်”

“ဟုတ်ပြီ. . မြန်မာနိုင်ငံမှာ တိုင်းဘယ်နှစ်တိုင်း ပြည်နယ်ဘယ်နှစ်ခုရှုံးသလဲ”

“တိုင်းခုနှစ်တိုင်း၊ ပြည်နယ်ခုနှစ်ခု ရှိပါတယ် ဆရာတ္ထီး”

“လူမျိုးကော် ဘယ်နှစ်မျိုးရှိသလဲ”

“လူမျိုးပေါင်း တစ်ရာကျော်ရှိပါတယ် ဆရာတ္ထီး”

“ဟုတ်ပြီ. . ကလေးတို့က ဘယ်ပြည်နယ်မှာ နေကြတာလဲ”

“ချင်းပြည်နယ်မှာ နေကြပါတယ် ဆရာတ္ထီး”

“ဟုတ်ပြီ. . ချင်းပြည်နယ်က မြန်မာနိုင်ငံရဲ့ ဘယ်ဘက်မှာ ရှိသလဲ”

“မြန်မာနိုင်ငံရဲ့ အနောက်ဘက်မှာ တည်ရှိပါတယ်”

“ချင်းပြည်နယ်မှာ မြို့နယ် ဘယ်နှစ်ခုရှိပါသလဲ”

“ကိုးမြို့နယ် ရှိပါတယ် ဆရာတ္ထီး”

“ဟုတ်ပြီ. . ဒရိယာစတုရန်းမိုင်ကော် ဘယ်လောက်ရှိသလဲ”

(၁၃၉၀၂) စတုရန်းမိုင် ရှိပါတယ် ဆရာတ္ထီး”

“ချင်းပြည်နယ်ရဲ့ မြို့တော်က ဘာမြို့လဲ”

“ဘားခါးမြို့ပါ ဆရာတ္ထီး”

“ဟုတ်ပြီ. . မျိုးနှယ်စုကော် ဘယ်နှစ်ခုရှိပါသလဲ”

“မျိုးနှယ်စုပေါင်းတစ်ဆယ် ရှိပါတယ် ဆရာတ္ထီး”

“ဟုတ်ပြီ. . မျိုးနှယ်စုတွေများတိုင်း စိတ်ဝမ်းကွဲစရာ လိုသလား”

“စိတ်ဝမ်းကွဲစရာ မလိုပါဘူး ဆရာတ္ထီး”

“ဟုတ်တယ်. . မျိုးနှယ်စုတွေကွဲတိုင်း စိတ်ဝမ်းကွဲစရာ မလိုဘူး။ အားလုံးဟာ မြန်မာနိုင်ငံသား ချင်းလူမျိုးတစ်မျိုးတည်းပဲ။ ပါကြောင့် ချစ်ချစ်ခင်ခင် နေကြရမယ်။ တစ်ယောက်နဲ့ တစ်ယောက်ရှင်းပင်းကူညီကြရမယ်။ မျိုးနှယ်စုရဲ့ အလိုသဘောက ခွဲခြားရေးမဟုတ်ဘူး။ လူမျိုးရဲ့ သက်တဖို့တယ်။ အားလုံးနားလည်ကြရဲ့လား”

“နားလည်ပါတယ် ဆရာတ္ထီး”

ဆရာနှင့် တပည့်တို့၏ အပြန်အလှန်မေးသံ၊ ဖြေသံတွေက အတိုင်အောက်လီလှသဖြင့် ကြည်နဲ့ဖွယ် မြင်ကွင်းလေးတစ်ခုပင်။ ဆလိုင်းရိတန်းအဖို့တော့ တော်ကြောင်းကြားထဲ ငှက်ပစ်၊ ကြွက်တူး၊ ငါးရှာ၊ ဖားရှာဘဝဖြင့် လူညွှန်စုံတော့မည့် သည် ပတ်ဝန်းကျင်က ကလေးတွေ၏ အနာဂတ်ကို ပိမိတတ်နိုင်သလောက် အဖတ်ဆယ်နေခြင်း ဖြစ်လေသည်။ ကလေးတွေကလည်း စိတ်ပါလက်ပါ သင်ကြားကာ ရွှာလူကြီးတွေကလည်း အားပေးကြသဖြင့် သူအားတက်မိပြန်သည်။

ဆလိုင်းရိတန်းတစ်ယောက် မင်းတပ်မြို့ပေါ်ပြန်ရောက်တော့ မိုးချုပ်နေပြီ။ လျှပ်စစ်မီးများပင် လင်းလာသည်။ အိမ်ပြန်ရောက်တော့ အလုပ်သမားအချို့ကို မေမေက လုပ်အားခ ရှင်းပေးနေသည်ကို တွေ့ရသည်။ အလုပ်သမားတွေ ပြန်သွားတော့ မေမေနှင့် သူနှစ်ယောက်တည်း။ ညီမလေးမူးရှိသည် သူတို့ ဌာနက

ဦးစီးအရာရှိနှင့် အိမ်ထောင်ကျကာ ခင်ပွန်းသည် နယ်ပြောင်ရာ သို့ လိုက်ပါသွားလေသည်။ တပ်က ထွက်လာသော ညီဖြစ်သူက ဥယျာဉ်ထဲမှုပင် အခြေခံတော့သည်။

“ဘယ့်နှယ်လဲ.. ကလေးတွေ စာလိုက်နှင့်ကြရဲ့လား”

ထမင်းစားပြီး အိမ်ရွှေမှု တို့ခါအစီအစဉ် ထိုင်ကြည့်နေစဉ် မေမေက မေးလိုက်သည်။ ဆလိုင်းရှိထန်းက သက်ပြင်းတစ်ချက် ချရင်း...

“အင်း.. မဆိုပါဘူး။ အစကနေ စာရင်တော့ အခြေအနေ တိုးတက်လာပါတယ်။ ဒီလိုပဲ စိတ်ရှည်ရှည်မွေးပြီး သင်ပေးရမှာ ပေါ့ မေမေရယ်”

“အင်း.. သားကြီးအဖြစ်ကလည်း အရည်မရ အဖတ်မရနဲ့။ ကြီးတော်နွား အလကားကျောင်းပေးသလို ဖြစ်နေပြီ”

မေမေက ပြောပြီး ရယ်နေသော်လည်း ဆလိုင်းရှိထန်းက တော့ မရယ်နိုင်ပါ။ မေမေစကားက ဘာရယ် ညာရယ်လို့ မရည် ရွယ်သော်လည်း သူကတော့ အောင့်သက်သက် ဖြစ်သွားသည်။

“အဲလိုလဲ မဟုတ်ပါဘူး မေမေရယ်။ ကျွန်တော် စာသင်နေ ရင် စိတ်ချမ်းသာတယ်။ ကျွန်တော့ ဝါသနာနဲ့ ပညာကို နွေကျောင်း ပိတ်ရက်ကာလလေးမှာ အကျိုးရှိအောင် အသုံးချေနေတာပါ”

မေမေကတော့ စကားလွှာနှင့်သွားမှုန်းသိကာ စိတ်မကောင်း ဖြစ်နေ၏။ ဆလိုင်း၏ လုပ်ရုပ်အပေါ် အပြစ်သဘောဆိုနေတာ မဟုတ်ဘူးဆိုသည်ကိုတော့ မေမေကိုယ်တိုင် အသိဆုံးဖြစ်လေ သည်။

□ □ □

အခန်း (၁၈)

တိုင်ကပ်နာရီထဲက စက္ကန္တံတိလေးသည် တချက်ချက် မြည် သံပေး၍ ရွှေလျားနေလေသည်။ နှယ်သည် ဧည့်ခန်းထဲမှာ တစ်ယောက် တည်းထိုင်ရင်း တစ်ထစ်ချင်း ရွှေလျားနေသော စက္ကန္တံတိလေးကို ငေးကြည့်နေမိသည်။ စက္ကန္တံတိ တစ်ထစ်ရွှေသွားတိုင်း ရွှေသွားတိုင်း သူ့ရင်လည်း လိုက်၍ခုန်နေသည်။

စနေ့၊ တန်္ဂုံကျောင်းပိတ်ရက်မို့ စကားဝါ အမျိုးသမီး ဆောင်က ကျောင်းသူတော်တော်များများ ထုံးစံအတိုင်း အပြင် ထွက်လည်ကြသည်။ နှယ်သာ အထွန်းနှင့်ချိန်းထားသဖြင့် အဆောင် မှာ ကျွန်းနေခဲ့ခြင်း ဖြစ်လေသည်။ နောက်ထပ် နာရီဝက်ခန်းအကြား မှာ အထွန်းက လာခေါ်တော့မည်။ တကယ်တမ်း အထွန်းနှင့် နှစ်ယောက်ချင်း တွေ့ရတော့မည်ဆိုတော့ နှယ် ရင်ခုန်နေမိတာ အမှန်။ သည်နေ့က အထွန်းကို အဖြေပေးရမည့်နေ့လေ။

မန္တာလေးဆေးတက္ကသိုလ် နောက်ဆုံးနှစ်အပိုင်း (၁) အုပ်စု လိုက် ကွင်းဆင်းလေ့လာရေးတုန်းက (ဟောက်စ်ဆာရှုပ်) အလုပ် သင်ဆရာဝန် စင်သည့်နှစ်မှာ အဖြေပေးမည်ဟု အထွန်းကို ကတိ ပေးခဲ့သည်။ အခုံ ဟောက်စ်ဆာရှုပ်ဝင်ရတော့မည်။ မန္တာလေးဆေး တက္ကသိုလ်မှာ နှယ်ထက် ချောမောလှပသော မိန့်းမချောလေးတွေ တစ်ပုံကြီး ရှိပါလျက် နှယ်ကိုပဲ စွဲကောင်းကောင်းနှင့် စောင့်နေ

သော အထွန်းကို နှယ်ကို အဲမြှမ့်တာအမှန်။ နှယ်တစ်ယောက် အထွန်းကို ရင်ထဲက ချစ်ခဲ့ပါသော်လည်း အထွန်းအချစ်ကိုတော့ မယူရဲချော့ အထွန်းက သူငြေးသား။ စစ်ကိုင်းကနေ ကိုယ်ပိုင်ကား နှင့် ကျောင်းလာတတ်သည်။ ရှုပ်ကဗျာလည်း ပြောင့်သည်။

အထွန်းက ဥစ္စာပါ ရှုပ်ခြောဆိုတော့ အထွန်းနားမှာ မိန့်ဗုံးမ လူလေးတွေ ဂိုင်းဂိုင်းလည်နေတာလည်း ဆန်းတော့ မဆန်းချော့။ သည်လို့ ယောက်သားမျိုးကို လွယ်လင့်တကူ အဖြောပေးသေးတော့ နှယ်အိုက်တင်ခဲ့နေတာ မဟုတ်။ တကယ်တမ်း အထွန်းတစ်ယောက် နှယ်နောက်ကို တကောက်ကောက် လိုက်ပြီး အဖြောတောင်းခဲ့ခဲ့သည် ကဗျာလက ဟိုး ပထမနှစ် အမ်ဘီကတည်းက ဖြစ်သည်။

သည်တွန်းကတော့ ဆေးတက္ကာသိုလ်ရောက်စ ကျောင်းသား ကျောင်းသူအချင်းချင်း တစ်ယောက်နှင့်တစ်ယောက် အကဲခတ်ကာ ခင်မင်ရင်းနှီးသံသူအဆင့်မှ မပိုခဲ့ချော့။ သည်မှာတင် ကန်တင်းမှာ ဆုံဖန်များတော့ သဘောကျောင်းသော အထွန်းနှင့် နှယ်ခင်မင်ခဲ့ ကြသည်။ သို့သော့ အထွန်းတစ်ယောက် ချစ်ရေးဆိုလာသည့်အထိ တစ်ဆင့်တက်လာလိမ့်မည်ဟုတော့ နှယ်မမျှော်လင့်ခဲ့ချော့။

ပထမနှစ် အမ်ဘီက ဆေးပညာတွေ မသင်ရသေး။ တက္ကာသိုလ် ရိုးရိုးမေဂျာတွေပဲ သင်ရတာမို့ အားလပ်ရက်တွေက များသည်။ ထိအခါ ကိုယ်ပိုင်ကားမောင်၍ ကျောင်းတက်သော အထွန်းတစ်ယောက် စကားဝါ အမျိုးသမီးဆောင်သို့ ချောင်းပေါက်လာတော့သည်။

ခုတိယနှစ် အမ်ဘီကျော့ အထွန်း အလာကျေားသည်။ ဒုတယနှစ် အမ်ဘီကစပြီး ဆေးပညာတွေ သင်ရတော့ စာတွေ၊ လက်တွေ၊ တွေ့က များလာသည်။ သင်ခန်းစာတွေ ပို့ပေါက်လာတော့သည်။

ဆရာဝန်ဖြစ်ချင်သော ဆေးကျောင်းသားတိုင်း အချိန်ဖြန်း၍ မရ တော့။ အတန်းမှာ ဆုံဖြစ်ကြသော်လည်း ပြင်ပမှာ မဆုံဖြစ်တော့။

သည်တော့ ရောက်ဆုံးနှစ် အပိုင်း (ခ) ကွင်းဆင်းလေ့လာ ရေ့ကျော့ အထွန်းက သူနှုန်းသားအတ်လမ်းကို ပြန်စလာခြင်း ဖြစ်သည်။ အထွန်းနှင့် အတူသွား အတူလာသည့်အချိန်က များ လာတော့ အထွန်းက အခွင့်အရေးရကာ သူနှုန်းသားအတ်လမ်း ဟောင်းကို ပြန်စလာသည်။ သည်တစ်ခါတော့ မျက်နှာမများသော အထွန်းကို နှယ် ယုံကြည်သွားသည်။ အထွန်းအချစ်ကို မပြင်းပယ ခဲ့တော့။

သို့သော့ ရွေးကိုင်သည့်အနေဖြင့် ဟောက်စ်ဆာရှင်စသည့် နှစ်မှာ အထွန်းကို အဖြောပေးမည်ဟု ကတိပေးခဲ့သည်။ ဆေးရုံ ကြီးမှာ လက်တွေ၊ ဆင်းရသော ဟောက်စ်ဆာရှင်က မကြာမိ ဝင်ရ တော့မည်။ အထွန်းကတော့ သူအချစ်ကို ခပ်ရို့ရိုးသာ ဖွင့်ဆိုခဲ့ လေသည်။ နှယ်ကို ရိုးရိုးယဉ်ယဉ်လေး လှလှို့ချိတာတဲ့။

“တိ တိ တိ တိ”

တိုင်ကပ်နာရီထဲက စက္နားတံ့လေးကို ငေးကြည့်ရင်း အတော့ လွှန်နေသော နှယ်သည် အဆောင်ရွက်၊ ကားဟွန်းသံ တတိတိကြား တော့မှာ မလုံမလဲ ပြုးကာ ထွက်လာခဲ့လေသည်။ ဖက်ဖူးရောင် ပါတိတ်ဝမ်းဆက်နှင့် ကျော်ရှင်းလှပစွာ ထွက်လာသော နှယ်ကို အထွန်းက ဒရိုင်ဘာ မှန်တံ့ခါးမှ ခေါင်းပြုကြည့်ရင်း ပြုးပြလိုက သည်။

နှယ်ကားပေါ်ရောက်တော့ အထွန်းက တစ်ချက်ပြုးပြုကာ ကားလေးကို မောင်းထွက်လိုက်သည်။ အထွန်းက လမ်း (၃၀)

အတိုင်း မောင်းလာသည်။ လမ်းပေါ်က ကားတွေ၊ ဆိုင်ကယ်တွေ၊ စက်ဘီးတွေ၊ လူသွားလူလာတွေကို သတိထားမောင်းနေရသဖြင့် နှစ်ယောက်သား တေမီလုပ်လာကြသည်။ အထွန်းက ဘူတာကြီး ရှုံးရောက်တော့ (၃၈) လမ်းအတိုင်း ကျူးဘက်ချိုးလိုက်သည်။ ကျူးပတ်လမ်းအတိုင်း မောင်လာရာမှု (၂၅) လမ်းထဲ ချိုးလိုက်ပြန်သည်။

မန္တလေးတောင်ပေါ်ဖြစ်ဖြစ်၊ တိရစ္ဆာန်ဥယျာဉ်ဖြစ်ဖြစ် မောင်းလိမ့်မည်ဟု ထင်ခဲ့သော နှစ်တစ်ယောက် အထွန်းကို နား မလည်သလို တစ်ချက်လုမ်း ကြည့်လိုက်သည်။ အထွန်းကလည်း ဘယ်သွားမယ် ဘယ်လာမယ်ဟု ကြိုတင်မပြောခဲ့၏ ကားနဲ့ လာခေါ်မယ် အဆောင်က စောင့်နေဟုသာ မှာခဲ့သည်။ နှစ်ကလည်း သွားမည့်နေရာကို မမေးမိ။ အထွန်းကတော့ လမ်းကြောကို သတိထားရင်း ကြုံခြေရရ မောင်းနေလေသည်။

ကားကလေးသည် (၈၂/၈၃) လမ်းကို ကျော်လာပြီး (၈၄) လမ်း ဈေးချီလမ်းအတိုင်း မောင်းလာသဖြင့် မဟာမုနိဘုရားကြီးဘက် မောင်းလိမ့်ဟု နှစ်က သူဘာသာသူ တွေးလိုက်သည်။ အထွန်းကတော့ လူရှုံးလှသဖြင့် ဟွန်းတတိတိ အချက်ပေးရင်း မောင်းနေ၏။ ထိုမှ ဘုရားကြီးလည်း မဝင်၊ အမရပူရကိုပင် ကျော်လာသဖြင့် နှစ်မနောက်သာတော့။

“အထွန်း ဘယ်ကိုမောင်းနေတာလ”

“စစ်ကိုင်းကိုလေ”

“ဟင်း နှစ်ကို အထွန်းတို့အိမ်ခေါ်သွားမလိုလား”

“ဟုတ်တယ်လေ”

“အိုး.. နှစ်မလိုက်ချင်ဘူး ရှုက်တယ်”

နှစ်တစ်ယောက် တကယ်ပင် ရှုက်သွားလေသည်။ ရင်မှာ လည်း တိမိတိမိ ခုန်နေ၏။ အထွန်းတို့အိမ်လိုက်ရမှာဆိုတော့ လျှော့တွေရွှေ၊ မျက်နှာပူဇာရာ မဟုတ်လား။

“ဟဲ ဟဲ... အလကားစတာပါ နှစ်ရယ်။ အိမ်ခေါ်မသွားပါဘူး။ စစ်ကိုင်းတောင်ပေါ် ခေါ်သွားမလိုပါ”

အထွန်းက နှစ်ကိုတစ်ခုကြည့်ရင်း တယဲယဲရယ်မောက်ပြာတော့မှ နှစ်ရင်ထဲ အလုံးကြီးကျသွားသည်။ ငယ်ငယ်က ဖေဖေကြီး မေမေကြီးတို့နှင့် စစ်ကိုင်းတောင်ပေါ်တစ်ခေါက်သာရောက်ဖူးခဲ့သော နှစ်အဖို့တော့ ကျောန်စရာဖြစ်၍ နေလေသည်။

နှစ်သည် စစ်ကိုင်းတဲ့တားပေါ် ဖြတ်လာစဉ် စစ်ကိုင်းတောင်ရိုးကို မျှော်ကြည့်လိုက်သည်။ သမိုင်းရောင်မည်းတဲ့ စစ်ကိုင်းတောင်ရိုး။ စစ်ကိုင်းတောင် ပျိုင်းကောင်နှင့်တူသလေဟု စာဖွံ့ရ မလောက် ဖွေးဖွေးဖြောနေသာ စေတိပုထိုးများကို သပ္ပါယ်စွာ ဖူးတွေရလေသည်။

စစ်ကိုင်းရောက်တော့ အထွန်းက ကားလေးကို စစ်ကိုင်းတောင်ရိုးလမ်းဘက် ချိုးမောင်လာပြီး တောင်တက်ကားလမ်းအတိုင်း မောင်းလာသည်။ အထွန်းက ကားမောင်းရင်း သိတူဆေးရုံး ဗုဒ္ဓတ္ထလွှာသိုလ်၊ ဗုဒ္ဓဝင်နှင့် ယဉ်ကျေးမှုပြတိက်တို့လို့ ထူးခြားသော အဆောက်အအုံးများကို ပြသလာသည်။ ဆွမ်းဦးပုညျရှင် စေတိရောက်တော့ ရင်ပြင်မှာ ကားအပ်ခဲ့ကာ ဆွမ်းဦးပုညျရှင်ဘုရားဝင်ယူးကြသည်။ ပြီးတော့ အလျှောင့်ထည့်ကြသည်။ ပြီးတော့ ဘုရားရင်ပြင်ပေါ်ကနေ စစ်ကိုင်းမြို့နှင့် ဧရာဝတီမြစ်၏ အလှကို မျှော်ကြည့်ကြသည်။

ဘုရားရင်ပြင်ပေါ်တွင် ဘုရားဖူးမည့်သည်များနှင့် ကဗျာ
လူည့်ခူးသည် နိုင်ငံခြားသားတစ်ချို့ကိုလည်း တွေ့ရလေသည်။
ဘုရားရင်ပြင်တစ်ပတ်လည်လုံး ကြွားတွောင်းထားကာ အနား
ပတ်လည်ကို သံပေါင် ဝရ်တာလုပ်ထားသဖြင့် ရင်ပြင်တစ်ခုလုံး
ကျက်သရေရှိလျသည်။

“က... နှယ် ‘အပိုင်း (ခ)’ တုန်းက အထွန်းတောင်းဆိုခဲ့
တဲ့ အဖြေား ကြားချင်တယ်”

အထွန်းက နိဒါန်းတွေ ဘာတွေပင်မပျိုးတော့ဘဲ နှစ်ကိုယ်
ကြားလေး ပြောလာသဖြင့် နှယ်က အထွန်းကို မေ့ကြည့်ကာ
ရှုက်ပြီးပြီးနော်။

“ပြောလေနှယ်”

“ပြောနေဖို့ လိုသေးလို့လား အထွန်းရယ်”

နှယ်က ရှုက်စနီးလေးနှင့် ခေါင်းငွေထားကာ မပွင့်တွေ့ပွင့်
ပြောလိုက်သည်။ ပြီး စိတ်လွှပ်ရှားလှုသဖြင့် ဝရ်တာပေါင်ကို
လက်ဖဝါးလေးတွေနှင့် ပွုတ်နော်။

“အိုက္ခာ... နှယ်နှုတ်ခမ်းဖူးက ချစ်တယ်ဆိုတဲ့ အသံလေး
ကို အရသာရှိရှိ နားထောင်ချင်တယ်ကွာယ်”

“အဲဒါကတော့ အထွန်းသက်သက်မဲ့ အသားယူတာ”

“အသားယူတာ မဟုတ်ပါဘူးနှယ်ရယ်။ နားနှဲဆို ဆတ်ဆတ်
ကြားချင်လိုပါ”

“အင်း... ချစ်တယ် ချစ်တယ် ချစ်တယ်။ က... ကျေနှင်းပြီ
လား”

“ကျေနှင်းတယ် ကျေနှင်းတယ်”

အထွန်းက လူအလစ်မှာ နှယ့်ကို ရှုတ်တရက်ပွေ့ဖက်လိုက်
သည်။ နှယ်သည် ရှုက်လှသဖြင့် အထွန်းရင်ခွင့်ထဲက ရှုန်းထွက်ကာ
လက်သီးဆုပ်လေးနှင့် အထွန်းရင်အစုံကို ထုလိုက်သည်။ အထွန်းက
တဟဲဟဲရယ်မောကာ သဘောကျေနော်။

“အထွန်း... ဒါဘုရားပေါ်နော်.. ဝရဲကြီးလိမ့်မယ်”

“နှယ်.. ဟိုမှာ ကြည့်စမ်း။ တိုးရစ်မကြီးက နှယ်တို့ကိုကြည့်
ပြီး အားကျေနေတယ်.. .”

“တို့.. ရှုက်စရာကြီး”

နှယ်သည် ရှုက်ရှုက်နှင့် ပြီးထွက်သွားသဖြင့် အထွန်းက
အပြေးကလေးလိုက်သွားသည်။ နှယ်သည် တစ်နေရာမှာ သံပေါင်
ပေါ်မှုရင်း ဓရာဝတီမြှုစ်၏ အလှကို ငေးမောနေလေသည်။
ဓရာဝတီမြှုစ်ကြီးသည် ရင်သွေးငယ်ကို ရင်ခွင့်ထဲပွေ့ထားသော
မိုင်လက်ပမာ စစ်ကိုင်းမြို့နှင့် စစ်ကိုင်းတောင်ရှိုးကို ကွေ့ပတ်
ထားလေသည်။ ဓရာဝတီမြှုစ်ထဲတွင် လျော့တွေ့ သမ္မာန်တွေ့
မော်တော်တွေ အစုံအဆန်သွားလာနေကြသည်။ စစ်ကိုင်းတဲ့တား
ကြီးသည် ဓရာဝတီမြှုစ်နှင့် ပန်ရလျက်ရှိနော်။

“အထွန်း.. ဟိုးက ဖြေဖြေထိုးထိုးက ဘာစေတို့လဲဟင်”

နှယ်လက်ညီးထိုးပြရာ ခပ်ဝေးဝေးလွှင်ပြင်ဆီ အထွန်းမျှော်
ကြည့်လိုက်တော့ ကောင်းမှုတော်စေတိကြီး ဖြစ်နော်။

“သြော်.. အဲဒီစေတိကြီးလား။ ကောင်းမှုတော်စေတိကြီး
လေ”

“ဘယ်မင်းတည်ထားခဲ့တာလဲ ဟင်”

“ကောင်းမှုတော်စေတီကြီးက သာလွန်မင်းတရားကြီး တည်ခဲ့တာ။ စေတီကြီး မပြီးခင် မင်းတရားကြီး နတ်ရွာခံသွားလို သားတော်ပင်းတလဲမင်းက ဆက်ပြီးတည်ခဲ့တာလေ”

“တခြားစေတီတွေနဲ့ မတူဘူးနော်... ခုံးခုံးပိုင်းပိုင်းကြီး”

“ဟုတ်တယ်နှယ်.. သာလွန်မင်းရားကြီးက သီရိလက်ာ နိုင်ငံက စပါးပုံသဏ္ဌာန် ထူပါရဲ့စေတီတော်ပုံခံကိုယူပြီး တည်ခဲ့တာလေ”

“ဒါနဲ့.. ဆွမ်းဦးပုညရှင်စေတီက အမတ်ကြီး ဦးပုည တည်ခဲ့တာလား”

“ဟုတ်တယ်နှယ်ရဲ့... ပင်းတယတစ်စီးရှင် သီဟသူမင်းရဲ့ ပညာရှိအမတ်ကြီး ဦးပုညတည်ခဲ့တာလေ။ နှစ်စဉ်ဝါဆိုလပြည့်နော် တိုင်း အေားဆုံး ဆွမ်းကပ်လျှော့ရတဲ့အတွက် ဆွမ်းဦးပုညရှင်စေတီလို ခေါ်တယ်လေ”

“ဇရာဝတီမြစ် ဟိုဘက်ကမ်းနဲ့ဘေးက ဘာဘုရားတွေလဲ အထွန်း”

“အဲဒါ ရွှေကြက်ယက်နဲ့ ရွှေကြက်ကျ ဘုရားလေ။ ဘုရားအလောင်းတော် နှစ်အခါက ကြက်မင်းအဖြစ်နဲ့ ကျင်လည်ကျက်စား ခဲ့ဘူးတဲ့ နေရာဖြစ်လို့။ အဲဒီနေရာမှာ သီရိဓမ္မာသောကမင်းကြီး ကိုယ်တိုင် တည်ထားခဲ့တာလေ”

“ဟိုး... တောင်ထိပ်ပေါ်က စေတီကကာ.. .”

“အဲဒါ.. . ပတ္တြမြားစေတီလို ခေါ်တယ်။ အဲဒီစေတီကိုလည်း သီရိဓမ္မာသောကမင်းကြီးပ တည်ခဲ့တာ။ နောက်တော့ ပဒ္ဒေးကြီး သယရာဇာ ထပ်မံပြုပြင်ခဲ့တယ်။ စစ်ကိုင်းတောင်ရိုးမှာ တော်

ထွန်ပေါင်း (၃၃) လုံးရှိတဲ့အနက် ဒီပတ္တြမြားစေတီတောင်က အမြင့်ဆုံးပဲ”

နှယ်သည် ခေါင်းလေးတြိမ့်ပြိုမျိုး စစ်ကိုင်းတောင်ရိုး တစ်လျောက်ရှိ စေတီပုထိုးများကို ဖျော်ကြည့်ကာ ကြည့်နဲ့နေမီ သည်။

“နှယ်.. ဥမင်သုံးဆယ်တို့ ဥမင်ကိုးဆယ်တို့ဘက် ဆက်သွား အုံးမလား”

“တော်ပါပြီ အထွန်းရယ်.. ဒါပေမဲ့.. ကောင်းမှုတော်နဲ့ ရွှေကြက်ယက်ဘုရားကိုတော့ ဖူးချင်သေးတယ်”

“ဒါဆို.. ပြန်ဆင်းကြစို့လေ”

အထွန်းနှင့် နှယ်သည် ဆွမ်းဦးပုညရှင်စေတီမှ ကားလေး နှင့် ပြန်ဆင်းလာကြလေသည်။ ဒေသာထွန်း (ခေါ်) အထွန်း တစ်ယောက်ကားမောင်းလာရင်း အပျော်ကြီး ပျော်လာမိလေ သည်။

□ □ □

အစိုး (၁၉)

နှယ်တစ်ယောက် အမရပူရက ဟေမာကိုတို့ အိမ်ရောက်
တော့ သူငယ်ချင်းတွေ တော်တော်စုနေပြီ ဖြစ်သည်။ သူကသာ
ကျောက်ဆည်က လာရသဖြင့် နောက်ကျေနေ၏။ သည်နောက နှယ်
တို့ သူငယ်ချင်းတစ်စု ဟေမာကိုတို့အိမ်မှာ ပျော်ပွဲစားကြုမည်။
ပြီးလျှင် ပြင်းလွင်တက်ကြုမည်။ စည်းကမ်းသတ်မှတ်ချက်က ကိုယ့်
ရည်းစားတွေ ခေါ်မလာကြေးတဲ့။ သည်သူငယ်ချင်းတွေက မန္တလေး
ဆေးတက္ကသိုလ်မှာ အတူတူပညာသင်ကြားခဲ့သည့် အချစ်ဆုံး
သူငယ်ချင်းတွေ ဖြစ်ကြသည်။ အခု ပျော်ပွဲစားက နှုတ်ဆက်ပွဲ
လည်း မည်၏။ မနေ့ကပင် သူတို့တစ်တွေ မြို့တော်ခန်းမှာ အမိ
ဟိတိအက်စွဲကို အသီးသီးယူခဲ့ကြပြီ။ သည်တော့ မကြာမိ သူတို့
တစ်တွေ ခွဲခွာကြတော့မည် မဟုတ်လား။

“သော်.. မေ့နေလို့ နှယ်ကို ပြစ်ရရှိတယ်။ ဒါ အယ်လ်ဘမ်
ထဲက ဓာတ်ပုံတွေက နှယ်ဓာတ်ပုံတွေ မဟုတ်လား”

စားပြီး သောက်ပြီး အပြင်ခကုလိုင်ကြဟေ့ နီလာမောက
အခုမှ သတိရဟန်ဖြင့် သူဆလင်းဘတ်အိတ်ထဲက အယ်လ်ဘမ်
တစ်ခုကို ထုတ်၍ နှယ်ကို ပေးလိုက်သည်။

“ဟင်.. ငါပုံနဲ့ တူနေပါလား”

နှယ်က အယ်လ်ဘမ်ကို ဖွင့်ကြည့်ရင် အဲ့ခြေသွားသည်။ လူလျလေးပြုးကာ ရှိက်ထားသော အမျိုးသမီးဓာတ်ပုံက ရှုတ်တရက် သူ့ပုံအောက်မေ့သော်လည်း သေချာကြည့်လိုက်တော့ သူ အမေ သက်ထားဝေ၏ ပုံဖြစ်နေသည်။ ဓာတ်ပုံကျေဘာက်တွင် လည်း ‘ချုစ်နေ့၊ သက်ထားဝေ’ ဟု ရေးထိုးထားသည်။

နောက်တစ်ပုံက လသားအရွယ်ကလေးပေါက်စကို ဖောင်က ရင်ခွင့်ထဲ ပွေ့ချိထားသောပုံ ဖြစ်သည်။ ကျေဘာက်တွင် ‘သမီးလေး မေသက်နှယ်’ ဟု ရေးထိုးထားသည်။ နောက်တစ်ပုံက မေမေ သက်ထားဝေနှင့် အမျိုးသားတစ်ဦး တွဲဖက်၍ တောင်ပေါ်မြို့လေး တစ်မြို့ကို နောက်ခံထားကာ ရှိက်ထားသောပုံဖြစ်သည်။ အမျိုးသားက ကလေးပွေ့ချိထားသောပုံနှင့် တူနေသဖြင့် မေမေကြီးတို့ ပြောပြသော သူ့ဖေဖေ ဆလိုင်းရှိထန်းပဲ ဖြစ်ရမည်ဟု နှယ်က တွေးလိုက်၏။

“ပုံတွေကတော့ ငါ့မေမေနဲ့ ငါ ငယ်ငယ်ကပုံပဲ။ နေပါ့ီး ပိုမော်။ နင် ဒီပုံတွေက ဘယ်က ရလာတာလ”

“ငါ့ညီမလေးဆီက ရတာလေ”

“သူက ဘယ်ကနေ ဘယ်လို့ရလာတာလ”

နှယ်က အဝေဒါဖြစ်ရင်း မေးလိုက်သည်။

“တို့ ‘အပိုင်း (က)’ နှစ်က ထင်တယ်။ ကျိုင်းထောက်နဲ့ လူကြီးတစ်ယောက် ကျောင်းရွှေ့က ပလက်ဖောင်းပေါ်မှာ ကျကျနဲ့တာတဲ့။ လွယ်အိတ်ထဲက ဦးထုပ်ကို ကဲဗျာကယာထုတ်ဆောင်းလိုက်တော့ အယ်လ်ဘမ်လေး ထွက်ကျသွားတာ မသိလိုက်ဘူးတဲ့။ အဒါ လွှဲက်ရည်ဆိုင် ကောင်တာကနေ ညီမလေးက လှမ်းမြင်လိုက်

လို စားပွဲထိုးကောင်လေးကို သွားကောက်ခိုင်းပြီး ပြန်ပေးခိုင်းတော့ ကျိုင်းထောက်နဲ့ လူကြီးက ကားပေါ်ပါသွားတာ မဖို့လိုက်တော့ ဘူးတဲ့။ ဒါနဲ့ အယ်လ်ဘမ်ကို ဖွင့်ကြည့်တော့ နှယ်ပုံနဲ့တူတယ်ဆိုပြီး ညီမလေးက သမီးထားခဲ့တာလေ။ ညီမလေးကလည်း သူ့အလုပ်နဲ့ သူရှုပ်ပြီး မေ့နေတာတဲ့လေ။ ဟိုတစ်နောက်မှ ညီမလေး သူ့ပီရှုရှင်းရင်း ပြန်တွေ့ပြီး ငါကိုပြတော့ ငါယူလာခဲ့တာ။ ဒါနဲ့ နေပါ့ီးနှယ် အဲဒီ ကျိုင်းထောက်နဲ့ လူကြီးက နှယ်နဲ့ ဘယ်လိုပတ်သက်နေလို့ ဒီဓာတ်ပုံတွေက သူ့ဆီရောက်နေတာလ”

နိုလာမော်က သူ့ထိုးခံအတိုင်း မျက်စတုချိချိနှင့် ပြောလိုက သည်။

“အေး.. ငါလည်း အဲဒါပဲ စဉ်းစားနေတာ။ အဲဒီ ကျိုင်းထောက်နဲ့ လူကြီးကို ကျောင်းရွှေ့က ပလက်ဖောင်းပေါ်မှာ မြင်တော့ မြင်ဖူး သလိုလိုပဲ။ မျက်နှာက အရှင်ဆီးဆီးနဲ့လေ.. .”

နှယ်က စဉ်းစားရင်း ပြောသည်။

“ဟူတ်တယ် နှယ်.. ငါလည်း တစ်ခါလည်း နှစ်ခါလည်း မြင်ဖူးတယ်။ ညီမလေးကတော့ သေသေချချာ မှတ်မိတယ်။ လွှဲက်ရည် ဆိုင်ထဲမှာတောင် ထိုင်သွားသေးတယ်တဲ့။ ပြီးတော့ အဲဒီလူကြီးက ခြေတ်ဖက် ပြတ်နဲ့တဲ့။ ဒါကြောင့် ကျိုင်းထောက်နဲ့ သွားနေတာ။ ပြီးတော့ မျက်နှာမှာလည်း အမာရွှေ့တိုးတွေ့နဲ့ ကြောက်စရာကြီးနော်.. .”

နိုလာမော်က ပခံးတွန်ပြကာ ကြောက်ဟန် လုပ်ပြနေ၏။

နှယ်သည် သက်ပြင်းကို ခိုးချုပ်း ဆက်လက်စဉ်းစားနေ၏။ အမျိုးမျိုး စဉ်းစားကြည့်သော်လည်း အဖြေက ရေရှေရာရာ ထွက်

မလာချေ။ သည်စာတ်ပုံတွေက ကျိုင်းထောက်နဲ့ လူကြီးဆီ ဘယ်လို ရောက်သွားပါလိမ့်။ လသားအရွယ် သူ့ကို ပွဲချီထားသော ဖေဖ ဆလိုင်းရှိထန်းလည်း မဖြစ်နိုင်။ ဖေဖကြီးနှင့် မေမေကြီးပြောပြ သည့်အတိုင်းဆုံးလျှင် မေမေသက်ထားဝေက သူ့ကို ချင်းတောင်မှာ မွေးမွေးချင်း ဆုံးပါးခဲ့ပြီ။ ဖေဖ ဆလိုင်းရှိထန်းလည်း ချင်းသူ့ပုံစံ ထဲ ရောက်သွားပြီး တိုက်ပွဲမှာ ကျသွားခဲ့ပြီပဲ။ သို့သော နှစ် တစ်ယောက် ပညာတတ်ပိုဒ် သူဘဝမှာ သူမသိသေးသော လျှို့ဝှက် ချက်တစ်ခု ရှိရမည်ဟု အတွေးပေါက်သွားလေသည်။

“ဟော.. မိန္ဒယ်နဲ့ မိမော ဘာလုပ်နေကြတာလဲ။ စီဒီဆိုဖို့ နှင့်တို့ အလျဉ်းရောက်ပြီလေ။ နှင့်တို့တစ်ယောက်ဆိုပြီးရင် ပြင်ဦးလွင် တက်ကြမယ်...”

ဟောမှာကိုက အိမ်ရှေ့ကို ပြေးထွက်လာကာ လာအောက်တော့ မှ နှစ်ယောက်သားအိမ်ထ ပြန်ဝင်သွားကြသည်။

နှစ် ကျောက်ဆည်ပြန်ရောက်တော့ အတော်မီးချုပ်နေပြီ။ အိမ်ထကို ဟောပွဲစွာ လှမ်းဝင်လိုက်သည်။ အည့်ခန်းထမှာ တို့ အစိအစဉ် ထိုင်ကြည့်နေကြသော ဖေဖကြီးနှင့် မေမေကြီးကို အခန်းသင့်ပင် တွေ့ရသည်။

“ဟော.. သမီးလေးနှစ် ပြန်လာပြီ။ သမီးကို စောင့်ရင်း တို့ထိုင်ကြည့်နေတာ။ သမီးကလည်း မိုးချုပ်တာကွုယ်”

“မိုးချုပ်ဆုံး ပြင်ဦးလွင်မှာ လျှောက်လည်ကြတာ နည်းနည်း ကြသွားတယ်။ ဒါနဲ့ ဖေဖကြီးနဲ့ မေမေကြီးကို သမီးမေးစရာ တစ်ခုရှိတယ်”

မထင်မှတ်သော နှစ်စကားကြောင့် ဖေဖကြီးနှင့် မေမေကြီးက နှစ်ကို နားမလည်သလို ကြည့်လိုက်သည်။ နှစ်အမှုအရာ ကလည်း တစ်မျိုးဖြစ်နေသဖြင့် ရင်ထိတ်သွားကြသည်။

“သမီး ဘာဖြစ်လာတာလဲ။ ဘာမေးမလိုလိုလာင်..”

မေမေကြီး ဒေါ်ခင်ထားက စိုးရိမ်တကြီး မေးလိုက်၏။

“သမီးဘဝကို အမှုန်အတိုင်း သိချင်တယ်”

နှစ်က ဆိုင်းမဆင့် ပုံမဆင့် မေးလိုက်သဖြင့် ဖေဖကြီးနှင့် မေမေကြီးသည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ မျက်လုံး ပြီးသွားကြသည်။

“နေပါးပါး.. သမီးကို ဘယ်သူက ဘာပြောလိုတဲ့တဲ့”

ဖေဖကြီး ဦးသက်တင်က မထုံးမရဲ့ မေးလိုက်သည်။

“သမီးဘဝမှာ လျှို့ဝှက်ထားတာ တစ်ခုရှိတယ်လို့ ထင်တယ်။ အဲဒါ အမှုန်အတိုင်း သိချင်တယ်။ သမီးကို သနားရင် ပြောပြုပါ ဖေဖကြီးရယ်”

နှစ်က ငိုမူးငိုမူးနှင့် အသနားခံနေ၏။ ဖေဖကြီး ဦးသက်တင်သက်ပြင်းကို မသိမသာ ချုလိုက်မိသည်။

“သမီးဘဝကို ဖေဖကြီးတို့က ဘာလျှို့ဝှက်ထားစရန်းလိုလိုလဲ”

နှစ်က စိတ်မရှုည့်စွာဖြင့် သူစုလင်းဘတ်စိတ်ထဲက အိတ်ဆောင်အယ်လ်ဘမ်လေးကို ထုတ်ပြလိုက်သည်။

“အဲဒါ.. သမီးဘဝကို လျှို့ဝှက်ထားတဲ့ သဲလွန်စပဲ ဖေဖကြီး”

ဖေဖကြီးနှင့် မေမေကြီးသည် အယ်လ်ဘမ်ထဲက ဓာတ်ပုံ တွေ့ကိုကြည့်ပြီး အုံပြုသွားကြလေသည်။

“သမီး.. သမီး.. ဒီဓာတ်ပုံတွေ ဘယ်က ရလာတာလဲ”

ဖေဖေကြီး အသံတွေက တုန်နေ၏။

“သမီးသူငယ်ချင်း နိုလာမော်ဆိုက ရုလှတာ ဖေကြီး။ နိုလာမော်က သမီးတို့ တက္ကသိုလ်ရွှေက မျက်တောင်းထိုးအိမ်မှာ နေတာလေ။ ဒီအယ်လ်ဘမ်က ကျိုင်းထောက်နှင့် လူကြီးတစ်ယောက် ပလက်ဖောင်ပေါ်ကျခဲ့တာတဲ့။ အဲဒီကျိုင်းထောက်နဲ့ လူကြီးက ဘယ်သူလဲဟင်။ သမီးတို့နဲ့ ဘယ်လိုပတ်သက်လို့လဲ။ ဖေဖေကြီးနဲ့ မေမေကြီး သိကိုသိရမယ်...”

“.....”

ဖေဖေကြီးသည် မျက်လုံးပြုရင်း တစ်စုံတစ်ခုကို ရော်လိုက်သည်။ ဖေဖေကြီးနှင့် မေမေကြီးသည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြသည်။ ဖေဖေကြီးက သက်ပြင်းချလိုက်ရင်း....

“အင်.. . လျှို့ဝှက်ထားတဲ့ သမီးဘဝသဲလွန်စကို သမီးခြေရာ ခံမိမှာတော့.. . ဖေဖေကြီး ပြောပြပါတော့မယ်။ သမီးလေးရဲ့ ဖေဖေအရင်း ဦးဆလိုင်းရှိထန်းဆိုတာ အဲဒီကျိုင်းထောက်နဲ့ လူကြီးပဲ သမီး...”

“ရှင်.. . ကျိုင်းထောက်နဲ့ လူကြီးက သမီးဖေဖေအရင်း ဟုတ်လား”

နွှယ်သည် မျက်လုံးအဝိုင်းသားနှင့် အုံဉာဏ်သွားသည်။

“ဟုတ်တယ် သမီး.. . ကျိုင်းထောက်နဲ့ လူကြီးက သမီး ဖေဖေဆလိုင်းရှိထန်း အစ်ပေါ့ကွယ်”

“အို့”

နွှယ်သည် အထိတ်တလန့်နှင့် မျက်နှာကို လက်ပါးတွေနှင့် အပြေးအလွှားအပ်ကာ ဝမ်းနည်းပက်လက် ရှိုက်လေတော့သည်။ နွှယ်ငိုတော့... မေမေကြီး ဒေါ်ခင်ထားပါ မျက်ရည်ပဲလာတော့သည်။

“ဖေဖေကြီးတို့ ပြောတော့ သမီးဖေဖေက သေသွားပြီဆုံး”
နွှယ်က ရှိုက်ရင်း မေးသည်။

“တကယ်တော့ သမီးရဲ့ ဖေဖေအရင်း ဆလိုင်းရှိထန်းက မသေသေးပါဘူး။ နှယ်စပ်မှာ ဖြစ်ခဲ့တဲ့တိုက်ပွဲမှာ ဒက်ရာတွေရှိုး ဗုက္ဗာတြော်သွားတာပါ။ အဲဒီအကြောင်းကို ဖေဖေကြီးတို့ သဘောနဲ့ လျှို့ဝှက်ထားခဲ့တာ မဟုတ်ပါဘူး။ ဒေါ်ရဲ့ အဖြစ်ဆုံးကို သမီးသိရင် သမီးအားငယ်မှာ၊ ဂုဏ်ညီးစွမ်းမှာစိုးလို့ သမီးဖေဖေ ဆလိုင်းရှိထန်းကိုယ်တိုင် သွားဝေအမှန်ကို သမီးလေးကို အသိမပေးဘို့ ဖေဖေကြီးနဲ့ မေမေကြီးကို ကတိတောင်းခဲ့လို့ မပြောခဲ့တာပါ။ ပြီးတော့.. . သမီး သူငယ်တန်းကနေ ဆေးတက္ကသိုလ်ရွှေက်တဲ့ အထိ ကုန်ကျခဲ့တဲ့ ကျောင်းစရိတ်တွေလည်း သမီးဖေဖေ ဆလိုင်းရှိထန်းကပဲ နှစ်စဉ်ပိုပေးခဲ့တာလေ”

ဖေဖေကြီး ဦးသက်တင်က တစ်လုံးချင်း ရှင်းပြသည်။ နွှယ်သည် လူလောကတွင် ဖေဖေအရင်း သက်ရှိထင်ရှားရှိနေသေးမှန်း သိလိုက်သည့်အချိန်မှာ ဖေဖေတစ်ယောက် အကျည်းတန်လှသော ဗုက္ဗာတတ်ယောက်အဖြစ် မြင်လိုက်ရတော့ ရင်ထုံးမနားခံစားရင်း တသိန့်သိမ့် ငိုးလေတော့သည်။

“ဖေဖေကြီးနဲ့ မေမေကြီး။ သမီး.. . သမီး.. . ဖေဖေကို တွေ့ချင်တယ်”

ဖေဖေကြီးက သက်ပြင်းချရင်း ခေါင်းရမ်းလိုက်သည်။

“သမီးက သမီးဖေဖေဆလိုင်းရှိထန်းကို တွေ့ချင်ပေမယ့်
သမီးဖေဖေက သမီးကို အတွေ့ခံမှာ မဟုတ်တော့ဘူး သမီး။
ဘာဖြစ်လိုလဲဆိုတော့ လူလောကမှာ လူတောတိုးရှုံးမယ့် သမီးရဲ့
ဂုဏ်သိက္ဌာကို ငဲ့လိုပါ...”

ဖေဖေကြီးက လေသံအေးအေးနှင့် ဖျောင်းဖျေသည်။

“လူလောကမှာ လူတစ်ယောက်ရှုပ်တည်နေရတဲ့ အသက်
ဟာ ဂုဏ်သိက္ဌာပဲ သမီး။ ဆလိုင်းရှိထန်းက သမီးရဲ့ ဖေဖေမှန်ပေ
မဲ့ လူပုံအလယ်မှာ ဖင်တစ်ယောက်အဖြစ် လက်မခံနိုင်လောက်
အောင် သမီးဖေဖေဆလိုင်းရှိထန်းက အခြေအနေဆိုးရွားနေတယ်
လေ။ ဒီတော့ သမီးဘဝကို ငဲ့ပြီး ဖင်ကိုယ်တိုင်ချထားခဲ့တဲ့
ကန့်လန့်ကာကို မဖွင့်ချင်ပါနဲ့တော့ သမီးရယ်...”

မေမေကြီး ဒေါ်ခင်ထားပါ နားချသည်။

နှယ်သည် ဖင်အဖြစ်ဆိုးကို တွေးရင်းတွေးရင်း ရင်ထဲမှာ
မချိတော့။ ရှိုက်၍ ရှိုက်၍ ငိုးနေမိသည်။ ဖေဖေ မေမေနှင့် ပတ်
သက်ပြီး အနောင့်အပွဲ့မဲ့ကာ အခိုန်ကုန်ခဲ့ရသော နှယ့်အဖို့ကိုတော့
ဖေဖေ မေမေနှင့် ပတ်သက်ကာ ပထမဦးဆုံးအကြိမ် စိတ်ရှုံးလက်ရှိ
ငိုးနေမိခြင်း ဖြစ်လေသည်။

□ □ □

အဓန်း (၂၀)

အော်တွေ့နှင့် မေသက်နှယ်သည် မစွဲလေး နိုဘိတယ်မှာ
ကြီးကျယ်ခံးနားစွာ မင်္ဂလာဆောင်ခဲ့ကြပြီး ဖြစ်သည်။ သတိသား
က ဆရာဝန်၊ သတိသမီးကလည်း ဆရာဝန်မို့ မင်္ဂလာဆောင်က
ကြီးကျယ်ခံးနားလှသည်။ မင်္ဂလာဆောင်အပြီးမှာတော့ နှယ်က
စစ်ကိုင်းကို သျောင်နောက်ဆံထုံးပါ လာရသည်လေ။ အခုလည်း
ပူပူနွေးနွေး ကြောင်စီး နှိမ်မောင်နှုံးက ထုံးခံအတိုင်း တစ်လေလောက်
ဟန်းနီးမွန်းတွက်ဖို့ စိုင်းပြင်းနေကြသည်။

“သားနဲ့သမီး ဟန်းနီးမွန်းက ဘယ်ကိုစိုင်ထားသလဲ”

ချို့ခန်းထဲမှာ တွတ်ထိုးနေကြသော အတွန်းနှင့်ခွဲးမ
အသစ်ကျပ်ချွဲ့ နှယ့်ကို ထမင်းပွဲသိမ်းနေသော အတွန်းမေမေ
ဒေါ်မြေရင်က လှမ်းမေးလိုက်သည်။

“လောလောဆယ်တော့ တောင်ကြီးနဲ့အင်းလေးဘက်ကို
စိုင်ထားတယ် မေမေ...”

အတွန်းက နှယ့်ကို မျက်စွေ့တစ်ဖက် မိုတ်ပြေရင်း လှမ်းပြော
လိုက်သည်။

“တောင်ကြီးတို့ အင်းလေးတို့ဆိုတာ သားတို့ရောက်ဖူးပြီး
သား မဟုတ်လား။ သားတို့ လေးလေးစိုးက ဖေဖေနဲ့မေမေကို
ချင်းတောင်အလယ်ဒေါ်နေတယ်။ အဲဒါ သားရဲ့လေးလေးစိုးနဲ့

ဖေဖေနဲ့မေမေတို့ ချင်းတောင်လိုက်မလို။ သားနဲ့သမီးလည်း ချင်းတောင်လိုက်ခဲ့ပါလား။ ချင်းတောင်ဆိုတာ ရောက်ခဲ့ပါဘီသနဲ့”

ဒေါ်မြရင်က စည်းရုံးရေးဆင်းလာသဖြင့် အထွန်းနှင့် နွယ်သည် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။ ချင်းတောင်ဆိုသဖြင့် အထွန်းနွဲ့ထွေ့ နည်းနည်းတော့ စိတ်ဝင်စား သွားသည်။

“နွယ်... ချင်းတောင်တဲ့ ဘယ်နွယ်လဲ”

အထွန်းက နွယ်ကိုတီးခေါက်ကြည့်သည်။

“အင်း... ချင်းတောင်လည်း မဆိုးပါဘူး။ မရောက်ဘူး သေးတဲ့ဒေသဆိုတော့ ပတ်ဝန်းကျင်ပဟုသူတာ အသစ်အဆန်းဖြစ် တာပေါ့။ တောင်ကြီးနဲ့ အင်းလေးက နွယ်တို့အေးကျောင်းသား ဘဝတုန်းက ရောက်ဖူးပြီးသား မဟုတ်လား”

နွယ်ကလည်း အားတက်သရောရှိနေသဖြင့် အထွန်းပြီး လိုက်သည်။

“က.. မထူးဘူး။ သားတို့လည်း ချင်းတောင်လိုက်ခဲ့မယ မေမေ”

“အေးကောင်းတယ်.. ကောင်းတယ်။ မိသားစု တစ်စုတစ် စည်းတည်းဆိုတော့ နောက်ဆံတင်းစရာ မလိုတော့ဘူး မဟုတ်လား။ သားတို့လေးလေးက ရုံးကိစ္စနဲ့ ရန်ကုန်ခဏဆင်းသွားတာ မနက်ဖြန့် စစ်ကိုင်းပြန်ရောက်မယ။ စစ်ကိုင်းပြန်ရောက်ရင် ချင်းတောင် ချက်ချင်းပြန်တက်မယ။ ဒီတော့ တစ်ခါတည်းလိုက်လို့ရ အောင် ပြင်ဆင်စရာရှိတာ ပြင်ဆင်ထားနော်..”

“ဟုတ်ကဲ့... မေမေ”

မေမေမောင် လေးလေးက မင်းတပ်-မတူပီ မြေသား ကားလမ်းကို ကတ္တရာလမ်းခင်းရေး တာဝန်ခံအင်ဂျင်နိယာမျှေး အဖြစ် ချင်းတောင်ပေါ် ရောက်နေသည်မှာ တစ်နှစ်ခန့်ကြာပြီ ဖြစ်သည်။ မင်းတပ်မြို့နှင့် မတူပီမြို့က (၁၀၂) မိုင်ဝေးသည်။ ယခုအခါ (၆၅) မိုင်အထိ ကတ္တရာလမ်းခင်းပြီးပြီ။

လေးလေးစိုး စစ်ကိုင်းပြန်ရောက်ပြီး နောက်တစ်နှစ်တွင် ချင်းတောင်ပြန်တက်တော့ ဖေဖေမေမေတို့ကို အတူ အထွန်းနှင့် နွယ်လည်း ချင်းတောင်လိုက်ပါလာသည်။ ခရီးစဉ်တစ်ယောက် အဖြစ် ပေါက်မြို့တွင် တစ်ညွှန်ပိုင်ကြသည်။ နောက်တစ်နှစ် ဝေလီ ဝေလင်းတွင် ပေါက်မြို့မှ ဆက်လက်ထွက်ခွာလာကြသည်။

ပုံတောင်ပုံညာ တောင်တန်းပေါ်တက်လာကြစဉ် ပခုက္၊ ဝန့်ဂါရထားလမ်း ဟောက်လုပ်ရေးမှ ကားကြီးကားငယ်တွေ၊ စက် ယန္တယားကြီးတွေ အတက်အဆင်းလုပ်နေသည်ကို တွေ့ရသည်။ ဒေသဖွံ့ဖြိုးရေး၏ တစ်စိတ်တစ်ဒေသကို မျက်ဝါးထင်ထင်မြင်ရ တော့ နွယ်တစ်ယောက် တစ်မျိုးတစ်ဖုံး ဝိုင်းသာနေမိသည်။ ခရီးစဉ်တွင် မြင်တွေ့ရသည့် ပတ်ဝန်းကျင်က ရွှေခံးအသစ်တွေကို ကြည့်ပြီး အထွန်းနှင့်နွယ်သည် တစ်လမ်းလုံး ပျော်မြှော်လာကြသည်။

လေးလေးကတော့ သာယာလှပသော ချင်းတောင်၏ သဘာဝရှုခင်းတွေ၊ ရှိုးသားဖော်ရွှေသော ချင်းလူမျိုးတို့၏ ဓလေး စရိတ်စသည့် အကြောင်းအရာတွေကိုသာ မမောနိုင်မပန်းနိုင် ပြောပြလာ၏။ ချင်းတောင်ရောက်ဖူးသော ဖေဖေကလွှဲလျှင် အားလုံးက လေးလေးစကားကို စိတ်ဝင်စားလာကြသည်။

နှယ်သည် ပုံတောင်ပုံညာတောင်တန်းပေါ် ဖြတ်ကျော်လာ စဉ် အပြားကျယ်လျသော သဘာဝတောတောင်တွေကို တမ္မာ် တခေါ်ကြည့်ရင်း ရင်မှာဆွတ်ပုံးနေမီလေသည်။ ခရီးစဉ်တစ် လျှောက် မြင်တွေ့ရသည့် လူတွေ၏ ဘဝနေထိုင်ပုံကိုလည်း အမှတ် ထင်ထင် အကဲခတ်လာမိသည်။ လူတွေသည် ဒေသမတူသော လည်း ဘဝရန်းကန်ပုံခြင်းကတော့ အားလုံးတွေနေကြနေသည်ကို သတိထားမိလာသည်။ လူအများစု ဝမ်းတထားနှင့်မမျှအောင် ဘဝ ရပ်တည်ရေးအတွက် လျှပ်ရှားရန်းကန်နေကြသည်။ ထိုသို့ရန်းကန် နေကြရှုလာမသိ ပြီးပေါ်ရယ်မောခြင်းတွေ ကင်းမဲ့သော ဘဝကို လည်း ပျောစရာပါးစရာအဖြစ် မမြင်နိုင်ကြတော့။ လောကြိုးထဲ တွင် ဆင်းရဲပ်ပန်းကြီးစွာ ရှင်သန်နေရသဖြင့် တစ်ယောက်နှင့် တစ်ယောက်လည်း မေတ္တာထားချင်ပုံမရှိကြတော့။

နှယ်တို့စီးလာသော 'လင့်ရှိဗာ' ကားကလေးသည် ယော လွင်ပြင်ကိုကျော်ကာ ချင်းတောင်ပေါ်သို့ စတက်နေ၏။ တောင် ပေါ်ရောက်လာသည်နှင့်အမျှ အေးချမ်းမှု၏ အထိအတွေ့ကို စတင်ခံစားလာကြသည်။ မြေစိမ်းလေစိမ်းမျိုးလေးလေးစိုးက သတိ ပေးသဖြင့် အနွေးထည်တွေ ထုတ်ဝ်တိလိုက်ကြသည်။ ပခုက္ခာမှ မင်းတပ်မြို့အထိ (၉၃) ဖိုင်ဝေးသည်။ ယခုအခါ ကတ္တာရာလမ်း ခင်းပြီးပြီဖြစ်သည်။

နှယ်တို့စီးလာသော ကားကလေး မင်းတပ်မြို့ထဲစဝင်တော့ မိုးချုပ်နေပြီ။ လမ်းနံဘေး ပာတ်တိုင်တွေပေါ်မှာ မာကျူရှိလျှပ်စစ် မီးလုံးလေးတွေက ခပ်ဖျော့ဖျော့ လင်းနေ၏။ လမ်းနံဘေးတစ် နေရာမှာ လူငယ်တစ်ချို့ ဂိတာထိုင်တီးနေကြသည်။

အနောက်ပြင်အရပ်ရှိ ဆောက်လုပ်ရေးဝင်းတဲ့က လေးလေးစိုး နေသည့် အိမ်ရောက်တော့ ဆောက်လုပ်ရေးဝန်ထမ်းအချို့က ကြိုဆိုရင်း ပစ္စည်းတွေ ကူချေပေးသည်။ 'ဒိတစ်ခေါက်နဲ့တင် ချင်း တောင်လန့်သွားကြပြီ မဟုတ်လား' ဟု လေးလေးစိုးက စနေသေး သဖြင့် အားလုံးရယ်မောကြသည်။ နောက်တစ်နေ့မနက်ပိုင်း အနားယူကြပြီး ညနေပိုင်းမှာတော့ လေးလေးစိုးက ကားနှင့်ပင် မင်းတပ်မြို့၏ သဘာဝအလှကို ဖြုံ့တစ်ပတ်လိုက်ပြုသည်။ အထွန်း နှင့် နှယ်ကတော့ သမရိုးကျသန်သော တောင်ပေါ်မြို့၏ သဘာဝ အတိုင်းမျိုး အထူးအဆန်းမဖြစ်ကြသော်လည်း လေးလေးစိုးပြောဖူး သည့် မျက်နှာပေါ် ပါးရဲထိုးထားသော ချင်းအမျိုးသမီးအချို့ကို ကိုယ်တွေ့မျက်မြင်ကြတော့ အထူးအဆန်းဖြစ်နေကြလေသည်။ ပြီးတော့ ရှုခင်းသာစခန်းပေါ်က တောင်လေပ်ပန်းတွေကို သကော ကျနေ၏။

နောက်တစ်နေ့လည်း မိုင် (၆၀) စခန်းသွားမည့် လေးလေးစိုး နှင့်အတူ အားလုံး လိုက်ပါလာကြသည်။ နှယ်သည် ကားကလေး ပေါ်မှ တောင်တန်းတွေကို မျှော်ကြည့်ရင်း မကျမ်းခင်က လွမ်းနှင့် သလို ခံစားနေ၏။ လေးလေးစိုးပြောသလိုပင် သဘာဝရှုခင်းတွေ က ခံစားတတ်သူတွေအဖို့ ဆွတ်ပုံးဖွယ်ကောင်းလှသည်။ မင်းတပ် မြို့က ထွက်လာပြီး သိပ်မကြာလိုက်။ လေးလေးစိုးက ဒရိုင်ဘာကို ကားခကာရပ်စိုးလိုက်သည်။

"မမ... စခန်းလက်ဆောင်ပေးဖို့ ပန်းသီးတွေ သွားဝယ် လိုက်ခိုးမယ်။ မမတို့ကော ဝယ်ခိုးမလား။ သိပ်မဝေးပါဘူး။ ဟိုမှာ ... လှမ်းတောင်မြင်ရတယ်။ ခြုံတွားဝယ်တော့ ရွေးသက်သာ

တာပေါ့။ လတ်လတ်ဆတ်ဆတ်လည်း ဘားလို့ရတယ်။ ကျွန်တော်
ပန်းသီးဘားချင်ရင် ဒီခြားမှာပဲ လာဝယ်တာ။ မင်းတပ်ပတ်ဝန်းကျင်
မှာတော့ ဒီစိုက်ပျိုးရေးခြား အဲဖြော်အကျယ်ဆုံးပဲ မမ ..”

လေးလေးစိုးက ပြောပြောဆိုဆို ကားပေါ်ကဆင်းလိုက်
သည်။

အထွန်းမေမေသည် ကားပေါ်က လိုက်ဆင်းရင်း တောင်
အောက်ကို လှမ်းကြည့်လိုက်၏။ သူမောင်ပြောသလိုပင် ခြံကသိပ်
မဝေး။ သရက်ပင်အုပ်အုပ်တွေကြားက လူနေအိမ်ကလေးကိုပင်
အတိုင်းသား လှမ်းမြင်နေရသည်။

“ဟူတ်သားပဲ သိပ်မဝေးပါဘူး။ မမတို့လည်း လိုက်ခဲ့မယ်။
လာ.. ဖော်.. လိုက်သွားရအောင်။ သားနဲ့သမီးကေား လိုက်ဦး
မှာလား”

အထွန်းမေမေသည် ပန်းသီးလိုက်ဝယ်ဖို့ပြောရင်း ကားပေါ်
က အထွန်းနှင့်နွယ်ကိုလည်း မေးလိုက်သည်။

“မလိုက်တော့ဘူး မေမေ။ သားတို့ကားပေါ်ပဲ စောင့်တော့
မယ်”

လေးလေးစိုးက ခုပ်ပြေပြေဆင်းသွားသော တောင်ခြေ
ကလေးအတိုင်း ဆင်းသွားသဖြင့် အထွန်းမေဖေနှင့် မေမေလည်း
နောက်ကလိုက်သွားကြလေသည်။

“အထွန်း.. ဟိုမှာ ရေအိုးစင်လေးတော့။ နှယ် ရေသွား
သောက်လိုက်ဦးမယ်။ အထွန်းကေား သောက်ဦးမလား”

မလှမ်းမကမ်း လမ်းနဲ့တေားက ရေအိုးစင်လေးကို နှယ် မြင်
သွားသည်။ စိမ်းနှုရောက် သဘောဓားသုတ်ထားသော ရေအိုးစင်

လေးက ဆွဲဆောင်မှုရှိသဖြင့် နှယ်သည် ရေသာက်ချင်စိတ်ပေါ်
လာကာ အထွန်းကို အဖော်စပ်ကြည့်သည်။ အထွန်းက ခေါင်းခါ
နေသဖြင့် နှယ်တစ်ယောက် ကားပေါ်က သူဘာသာဆင်းကာ
ရေအိုးစင်ကလေးဆီ အပြေားကလေးထွက်သွားသည်။

နှယ်သည် ရေအိုးစင်နားရောက်တော့ ရေအိုးအပုံးလေးပေါ်
အသင့်ရှိနေသော ကော်ခွက်ကလေးဖြင့် ရေတစ်ခွက် ခပ်ကာ
သောက်ဖို့ ဟန်ပြင်လိုက်သည်။ သို့သော် မှတ်တမ္မာ ဖတ်လိုက်သော
ရေအိုးစင် နှယ်စဉ်းစာတန်းလေးကြောင့် ရေခွက်လေးက နှုတ်ခမ်းဝ
ပင် မရောက်တော့။

“ချင်ဇန်းသက်ထားဝေအတွက်ကောင်းမှုဆိုပါလား”

နှယ်သည် နှုတ်က ရေရွတ်ရင်း မှင်သက်နေမိသည်။
ရေခွက်လေးပင် လွတ်ကျမှန်းမသိ လွတ်ကျသွားလေသည်။

နှယ်သည် ဥယျာဉ်ခြဲထဲ လှမ်းကြည့်လိုက်တော့ အထွန်း
ဖေဖေက မလှမ်းမကမ်းမှာ ရပ်နေခဲ့ပြီး အထွန်းမေမေနှင့်
လေးလေးစိုးက ကျိုးထောက် ထောက်ထားသော လူတစ်ယောက်ဆီ
ပန်းသီးအရောင်းအဝယ် လုပ်နေသည်ကို လှမ်းမြင်လိုက်၏။ နှယ်
သည် ကျိုးထောက် ထောက်ထားသော လူကြီးကိုမြင်တော့ လိုက်
ခန့် ဝမ်းသာသွားသည်။

“ဖေဖေ... ဖေဖေ...”

နှယ်တစ်ယောက် နှုတ်က ဖေဖေခေါ်ရင်း တောင်ခြေလမ်း
ကလေးအတိုင်း ပြေားဆင်းသွားသဖြင့် အထွန်းလည်း ကားပေါ်က
ကမန်းကတမ်းဆင်းကာ ပြေားလိုက်သွားသည်။

“ဖေဖေ... ဖေဖေ”

နှိုတ်က တကြော်ကြော်ခေါ်ရင်း ပြေးဆင်းလာသော နွယ်ကို
အထွန်းဖေဖေနှင့် မေမေက အလန့်တကြား လူညွှေ့ကြည့်သည်။
ကျိုင်းထောက် ထောက်ထားသော လူကြီးသည် နွယ်ကို မြင်သွား
ကာ တစ်ခုတစ်ရာကို တအုံတည့် ရေခွဲတရင်း မျက်လုံးပြုသွား
သည်။ ပြီးမှ သတိရကာ ထွက်ပြေးဖို့ တန်ပြင်လိုက်၏။ သို့သော
နွယ်က သူတိအနားကို ချက်ချင်း ရောက်လာသဖြင့် ထွက်ပြေးဖို့
နောက်ကျသွားသည်။

“ဖေဖေ... သမီး မေသက်နွယ်လေ...”

နွယ်က ဝမ်းသာအားရှုနှင့် ကျိုင်းထောက် ထောက်ထား
သော လူကြီးကို အတင်းပြေးဖက်ဖို့လုပ်တော့...”

“အို.. ပို.. ပို.. သမီး.. လူမှားမယ်.. လူမှားမယ်..”

ကျိုးထောက် ထောက်ထားသော လူကြီးက မျက်နှာချင်းဆိုင်
မခံဘဲ ပြန်လှည့်သွားသည်။

“ဖေဖေ... ဖေဖေဘဝကို ဖုံးကွယ်ဖို့ မကြိုးစားပါနဲ့တော့။
သမီးအကြောင်းစုံ သိခဲ့ပါပြီ။ သမီးက ဦးဆလိုင်းရှိထန်းနဲ့ ခေါ်သက်
ထားဝေတို့က မွေးဖွားလိုက်တဲ့ သမီးအရင်းအခေါက်ခေါက်
မေသက်နွယ်လေ။ လောကမှာ ဖေဖေကို ဖေဖေတော်ရလို့ ဂုဏ်
ထောင် ထောင်သွားစမ်းပါစေ။ သမီးဖေဖေက သမီးဖေဖေပြုစ်မယ်။
ဖေဖေဘဝကို ဖုံးကွယ်ဖို့ မကြိုးစားပါနဲ့တော့ ဖေဖေရယ်...”

နွယ်သည် ဝမ်းနည်းမဆုံးဖြစ်ကာ တသိမ့်သိမ့်ဝိုင်းနေသဖြင့်
ဆလိုင်းရှိထန်းရင်မှာ မချို့တော့။

“သမီး...”

ဆလိုင်းရှိထန်းက ဆွဲနှင့်နှင့်ကြီး ခေါ်လိုက်သည်။ ဝမ်းသာ
ဝမ်းနည်း မျက်ရည်တွေက မတားဆိုင် မဆီးဆိုင် စီးကျလာသည်။
ဆလိုင်းရှိထန်းသည် သမီးမေသက်ကွယ်နှင့် အမှတ်မထင်ပြန်ဆုံးကာ
ဝမ်းသာမိသော်လည်း အကျဉ်းတန်လှသော မိမိဘဝအတွက်
ဝမ်းနည်းရပြန်သည်။

“ဖေဖေ...”

နွယ်သည် လို့ကိုလို့ကိုလှဲလှဲခေါ်ရင်း ဖေဖေဆလိုင်းရှိထန်း
ရင်ခွင့်ထဲ မျက်နှာအပ်ကာ တသိမ့်သိမ့် ငါးပြန်သည်။

“မင့်နဲ့တော့ သမီးရယ်.. အခု ဖေဖေနဲ့သမီး ပြန်ဆုံးကြပြီပဲ။
မင့်ပါနဲ့တော့နော်..”

ဆလိုင်းရှိထန်းက နွယ်ကိုချော့ရင်း တယ့်တယ ထွေးပိုက်
လိုက်လေသည်။

“ညီလေးက... ဆလိုင်းရှိထန်း မဟုတ်လား”

နွယ်သည် အသံရှင်ကို လူညွှေ့ကြည့်လိုက်တော့ အထွန်း
ဖေဖေ ဖြစ်နေ၏။ အထွန်းဖေဖေက တစ်လုမ်းချင်း ရွှေ့တိုးလာ
သည်။

“ဟုတ်.. ဟုတ်.. ဟုတ်ပါတယ်။ ကျွန်ုတ် ဆလိုင်းရှိထန်း
ပါ”

ဆလိုင်းရှိထန်းက အထွန်းဖေဖေကို အေဒီဗြည့်ရင်း ဖြေ
လိုက်သော်လည်း ပါဝါမျက်မှန်အထွေးနှင့် တစ်ခေါင်းလုံး ဖွေးဖွေး
မြှော်သော သက်ကြားအိုး တစ်ယောက်ဆီသည်ထက် ပို၍မသိချော်။

“ဟာ.. ညီလေးက ဆလိုင်းရှိထန်းကိုး။ အခုလို့မမျှော်လင့်
ဘဲ ပြန်တွေ့ရတာ ငါသိပ်ဝမ်းသာတယကွာ။ ငါ မတူပါမြို့နယ်

ဆရာဝန်ကြီး ဦးကောင်းမင်းလေ။ လွန်ခဲ့တဲ့အနှစ် (၂၀) ကျော်က ချင်းတော်လှန်ရေးစခန်းကနေ ညီလေးတို့ ကယ်လိုက်လို့ လွတ်မြောက်လာခဲ့တဲ့ မတူပါမြို့နယ်ဆရာဝန်ကြီး ဦးကောင်းမင်းလေ”

အထွန်းဖေဖေက ဆလိုင်းရိုထန်းလက်ကို ရှုတ်တရက် ဆဲ ယူလိုက်ပြီး ဝမ်းသာအားရ နှိုတ်ဆက်လိုက်သဖြင့် ဆလိုင်းရိုထန်းတစ်ယောက် ပါးစင်အဟောင်းသားနှင့် အံ့ဩသွားလေသည်။

“အော်... မတူပါမြို့နယ်ဆရာဝန်ကြီးလုပ်ခဲ့တဲ့ ဦးကောင်းမင်းပါလား။ ကျွန်တော်လည်း ဆရာဝန်ကြီးနဲ့ ပြန်တွေ့ရလို့ ဝမ်းသာလို့မဆုံးဘူး။ အိမ်မက်မက်နေသလားလို့တောင် အောက်မေ့မိတယ်။ ဆရာက တအားကျသွားတော့ ရှုတ်တရက် မမှတ်မိတာကို ခွင့်လွှာတ်ပါ”

ဆလိုင်းရိုထန်းစကားကြောင့် အထွန်းဖေဖေဦးကောင်းမင်းသည် ခေါင်းတည်းတည်းတို့ ပြုးလိုက်၏။

“ငါလည်း အဲဒီကတည်းက ပြည်မပြန်ပြောင်းသွားတာ အော့ မှ ချင်းတောင် ပြန်ရောက်ဖူးတော့တယ်။ အော့တော့ အသက်ကြီးလာပြီး ကျွန်းမာရေးလည်း သိပ်မကောင်းတာနဲ့ ဆရာဝန်အလုပ်က အနားယူလိုက်ပြီးလေ။ ငါသတ်းကြားတာတော့ ညီလေးက အလယ်တန်းပြု့ နယ်ပြောင်းသွားသလိုလို ကွယ်လွှန်သွားသလိုပဲ ကြားခဲ့တာ။ အော့လို့ ပြန်တွေ့ရတော့လည်း ဝမ်းသာစရာပဲ”

ဦးကောင်းမင်းကို ကြည့်ရင်း ဆလိုင်းရိုထန်း ရယ်လိုက်သည်။

“ဒါနဲ့ နှုတ်က...”

“နှုတ်က ငါချွေးမလေး။ နှုတ်ကို ဦးသက်တင်နဲ့ ဒေါ်ခင်ထားတို့ရဲ့ အင်ယ်ဆုံးသမီးပဲ အောက်မေ့နေတာ။ လတ်စသတ်တော့ ညီလေးသမီးဖြစ်နေတာကိုး။ အင်း... လောကကြီးက သိပ်ဆန်းကြယ်တယ်ဆိုတာ ငါတော့ ယုံသွားပြီ။ သူက ငါမွေးစားသား။ သူ့အဖေအရင်းက မေဂျာခိုင်ကမ်းလေ”

ဦးကောင်းမင်းက ပြောပြောဆိုဆို အနားမှာရပ်နေသောအထွန်းပုံခုံးကို ဖက်ပြုလိုက်သည်။

“ပျော်... သူက မေဂျာခိုင်ကမ်းသား... ဟုတ်လား”

ဆလိုင်းရိုထန်းသည် အံ့အိုပြီးရင်း အံ့အိုနေလေသည်။ နှုတ်ပင် အံ့အိုသွားသည်။

“ဟုတ်တယ်... မေဂျာခိုင်ကမ်းရဲ့ သားပဲ။ အော့တော့ ညီလေးရဲ့ သားမက်ပေါ့ကွား။ မွေးစားသားဆိုပေမဲ့ ကျွန်းတဲ့သားသမီးနဲ့ မခြားပါဘူး။ သိပ်လိုမှာလို မွေးစားရကျိုးလည်း နှပ်တယ်။ စာလည်းတော်တယ်။ အော့တော့ ဆရာဝန်ပညာ အမွှေကိုပါ ပေးလိုက်ပြီလေ”

ဆရာဝန်တဖြစ်လ အထွန်းမွေးစားဖေဖေ ဦးကောင်းမင်းက ဝမ်းသာအားရ ပြောပြနေသဖြင့် ဆလိုင်းရိုထန်းလည်း ခေါင်းတည်းတည်းတို့ ဝမ်းသာနေရင်း အထွန်းကို ချိန်းချိန်းစားစားကြည့်နေခိုးသည်။

“သား... အထွန်း။ ဒီဦးဦးက ဦးဆလိုင်းရိုထန်းတဲ့။ ဖေဖေမတူပါမြို့မှာ တာဝန်ထမ်းဆောင်တုန်းက ဖေဖေတို့ဆေးအဖွဲ့ ရွှေတွေဆင်းပြီး ဆေးကုသနေတုန်း ဖေဖေတို့အဖွဲ့ကို ချင်းသူပုံနှင့်တွေ့က ဖမ်းသွားတယ်။ ဖေဖေတို့ ချင်းသူပုံနှင့်စခန်းက ထွက်ပြေးလာ

တော့ ချင်းသူပုန်ကနေ ခွဲထွက်လာတဲ့ သားရဲ့ဖေဖေအရင်း မေဂျာ ခိုင်ကမ်းနဲ့ ဒီဦးဦးကပဲ ဖေဖေတို့ဆေးအဖွဲ့နဲ့ သားရဲ့အသက်ကို ကယ်ခဲ့တာပေါ့။ သားဖေဖေ မေဂျာခိုင်ကမ်းက တိုက်ပွဲမှာ ကျဆုံး ခဲ့ပြီး ဒီဦးဦးကတော့ သားပြင်တဲ့အတိုင်း စုရွှေ့တဗြ္ဗြာပြစ်သွားတယ်။ အင်း... အခုတော့ သားရဲ့ဖေဖေ တော်သွားပြီပေါ့... ”

ဦးကောင်းမင်းက ဆက်လက်ရှင်းပြသည်။ အထွန်းမွေးစား ဖေဖေနှင့် လေးလေးစိုးက သက်ပြင်းတွေချရင်း ပြုးနေကြသည်။ အထွန်းက သူမွေးစားဖေဖေ ဦးကောင်းမင်းကို တစ်လှည့်၊ မွေးစား ဖေဖေ ဒေါ်ခြေရင်ကို တစ်လှည့် ကြည့်ရင်း မျက်စွဲလည်နေ၏။

“ဒါ... ဒါဆို သားက ဖေဖေတို့ရဲ့ သားအရင်း မဟုတ်ဘူး ပေါ့”

အထွန်းက နားမလည်သေးသလို ပြန်မေးသည်။

“သားက ဖေဖေတို့ရဲ့ မွေးစားသား။ ဒါပေမယ့် သားအရင်း နဲ့မခြား မွေးစားခဲ့တာပါ။ သားကို ဖေဖေချင်းတောင်က ခေါ်လာ တုန်းက သုံးနှစ်ကော်လေးပဲ ရှိသေးတယ်။ သားက ငယ်သေးတော့ မှတ်မိမှာမဟုတ်ဘူး။ ပြီးတော့ သားစိတ်မကောင်းပြစ်မှာစိုးလို သားရဲ့ငယ်ဘဝကို မပြောပြုခဲ့ဘူး။ ကျန်တဲ့ သားသမီးတွေလည်း သားရောက်ပြီးမှ မွေးကြတာဆိုတော့ သားကို အစ်ကိုရင်းလိုပဲ အောက်မေ့ကြတာလေ။ အခုတော့ ပြောပြုရမယ့် အခြေအနေမျိုး ပြောပြုလိုက်တာပါ။ ဒါပေမယ့် မွေးစားသားဆိုပြီး သား အားငယ် စရာ မလိုဘူး။ သားအထွန်းဟာ ဖေဖေတို့ရဲ့ သားအထွန်းပဲဖြစ် ရမှာပေါ့... ”

အထွန်းမွေးစားဖေဖေက အထွန်း၏ဘဝမှုန်ကို ပြောပြ လိုက်သည်။ ပြီးတော့ အထွန်း အားမငယ်အောင် အထွန်းပုံးကို ကော်၍ နှစ်သိမ့်လိုက်သည်။

“သား...”

ဆလိုင်းရို့ထန်းက အထွန်းဂို့ဖက်လိုက်ရင်း လိုက်လိုက်လျှလ့ ခေါ်လိုက်လေသည်။ ပြီးတော့ အထွန်းနှင့်စွဲယုံကို တစ်ဖက်တစ် ချက်စီ ဖက်ထားရင်း ပိတ်ဖြစ်နေမိသည်။

“ခြော့... သံသရာဆိုတာ ဒါပါပဲ။ ဘာပဲဖြစ်ခဲ့ကြ ဖြစ်ခဲ့ကြ ရောက်မကုန်လို့ ပြန်ဆုံးကြရတာနော်။ အခုတော့ ဖေဖေတို့ ဘဝတွေကို ဖုံးကွယ်နေတဲ့ အတိတ်က ကန်လန့်ကာတွေလည်း ကွယ်ပျောက်သွားပြီ။ ဖေဖေသိပ်ဝိုးသာတယ်ကွာ”

ဆလိုင်းရို့ထန်းက ဝိုးမြောက်ဝိုးသာ ပြောလိုက်သည်။

“သမီး... ဟိုးက ရွာလေးကို လှမ်းကြည့်လိုက်စမ်း”

နှယ်တစ်ယောက် ဖေဖေဆလိုင်းရို့ထန်း လက်ညွှေးထိုးပြော ကို လှမ်းကြည့်လိုက်တော့ ခပ်လှမ်းလှမ်း တောင်ကျောလေးပေါ် တည်ထားသော ရွားလေးတစ်ရွာ့ကို လှမ်းမြင်လိုက်သည်။

“အဲဒါ... လျေကောင်းရွာတဲ့ သွေပို့ဖြေဖြေလေးက ရွာရဲ့ မူလတန်းကျောင်းလေးပေါ့။ အဲဒီကျောင်းလေးမှာ သမီးရဲ့မေမေက ဖေဖေနဲ့အတူ အဲဒီရွာပတ်ဝန်းကျင်က ကလေးတွေကို စာသင်ပေး ခဲ့တာလေ...”

နှယ်သည် လျေကောင်းရွာလေးကို လှမ်းကြည့်ရင်း အဲည့် နေပြန်သည်။

“**ဉာဏ်..** မေမေက အဲဒီရွာကလေးမှာ ဆရာမလုပ်ခဲ့တာ
လာ... .”

“ဟုတ်တယ်သမီးရဲ့၊ သမီးတို့ မပြန်သေးဘူးဆိုရင် သမီး
မေမေ အုတ်ဂုလေးကို ဖေဖေလိုက်ပို့ပေးဦးမယ်။ **ဉာဏ်..** သမီး
တင်မဟုတ်ဘူး။ မတူပါက သားအထွန်းရဲ့ အဖော်အုတ်ဂုက္ကိလည်း
လိုက်ပို့ပေးဦးမယ်”

ဆလိုင်းရှိထန်းက အားတက်သရော ပြောနေသည်။

“ကောင်းတယ်... ကောင်းတယ်။ ငါတို့လည်း ဒီမင်းတင်
မြို့မှာ တစ်ပတ်လောက်နေမယ်ဆိုတော့ မတူပါ အရောက်ဘွားချင်
တာ။ ဒီတော့ မတူပါဘွားတဲ့နေကျေရင် ညီလေးလည်း တစ်ခါတည်း
လိုက်ခဲ့လေ”

အထွန်းမွေးစားဖေဖေကလည်း ဝိုးသာအားရခေါ်နေ
သဖြင့် ဆလိုင်းရှိထန်းက ခေါင်းညီတ်လိုက်သည်။ အထွန်းနှင့်
နှုန်းလည်း ဝိုးသာနေကြ၏။ အထွန်းမွေးစားမေမေနှင့် လေးလေးဖို့
လည်း ခေါင်းတည်ဗီတ်ညီတ်နှင့် ဝိုးသာနေကြလေသည်။

□ □ □

အခန်း (၂၁)

ဆလိုင်းရှိထန်းအဖို့တော့ သမီးလေး မေသက်နှုန်းပြန်
လည်ဆုံတွေ့ရခြင်းသည် ပြန်တွေ့ရလိမ့်မည်ဟု လုံးဝ မျှော်လင့်
မထားခဲ့သော အဖိုးတန်ရတနာတစ်ခုကို ပြန်တွေ့ရလို့ အတိုင်း
မသိ ဝိုးသာနေမြို့လေသည်။ သို့သော် သည်လိုအချိန်မှာ ဝေသာ
သက်ရှိထင်ရှား ရှိမည်ဆုံးလျှင်ဟူသည့် အတွေးက သူနှစ်လုံးသား
တွေကို နာကျေပေါ်ပြန်တော့ ရင်နာရပြန်သည်။

ပြီးတော့ မြေးလေးကိုတွေ့ချင်စိတ်ဖြင့် တစ်ချိန်လုံး
တစ်တမ်းတတ် ဖြစ်နေခဲ့သော နှုန်းတစ်ယောက် သူမြေးလေးကို
တွေ့မသွားခဲ့ရှားပေ။ နှုန်းကား လွှာနှုန်းခဲ့သောသုံးနှစ်ခုကျင်းကပင် လူကြီး
ရောက်ဖြင့် ဘဝတစ်ပါးသို့ ကူးသွားခဲ့ပြီဖြစ်သည်။ သည်အတွက်
တော့ ဆလိုင်းတစ်ယောက် တကယ်ပင် စိတ်မကောင်းပါ။

အခုတော့ သမီးတို့မိသားစုသည် ချင်းတောင်ပေါ်သို့
တကယ်ပင်ရောက်ခဲ့လေပြီ။ သမီးလေး ချင်းတောင်ရောက်တန်း
ရောက်ခိုက် တမလွန်ရောက်သမီးလေးမေမေ သက်ထားဝေ၏
အုတ်ဂုဆီသို့ လိုက်ပို့ဖြစ်သည်။ သမီးလေးနှုန်းကလည်း ရောက်
တန်းရောက်ခိုက် ဖြူသလား၊ မည်းသလားပင် မမြင်ဘူးလိုက်ရ
သည့် သူမြောက်ရည်စုံကာ ဘုန်းကြီးကျောင်းတွင် ဆွမ်း
ကပ်၍ ကုသိုလ်ပြုခဲ့သေးသည်။ ပြီးတော့ မတူပါမြို့သို့ အရောက်

သွားကာ အထွန်းဖေဖောရင်း မေဂျာခိုင်ကမ်းအုတ်ဂုက္ဗာလည်း
လိုက်ပို့ဖြစ်ခဲ့ပါသည်။

အချိန်တန်တော့ သမီးလေးတို့မိသားစုတစ်တွေ အီမံပြန်ရ^၁
တော့မည်မဟုတ်ပါလား။ သမီးတို့ ပူးပူးနေးနေး ကြိုင်စဉ်းနေး
မောင်နှုကတော့ သူကို ပြည်မလိုက်ခဲ့ဖို့ လိုက်လိုက်လျှော့လျှော့ ခေါ်နေ
ကြသည်။ ဆလိုင်းအဖို့ ပြည်မလိုက်ရကောင်းမလား၊ မလိုက်ရ^၂
ကောင်းမလားဆိုသည်ကို ယခုထိ ပြတ်ပြတ်သားသား မဆုံးဖြတ်နိုင်
သေးချေား။ သမီးတို့နေးမောင်နှုန်းယောက်စလုံးက ကျွန်ုရှိနေသေး
သည် ဘဝသက်တမ်းအတွက် လုံးဝတာဝန်ယူပါရမော့ ထင်ခါ
တလဲလဲ အာမခံနေကြသည်။

ဆုံးဖြတ်ချက်တစ်ခုကို လွယ်လွယ်ချု၍တော့မရ။ ထို့ကြောင့်
သမီးတို့နေးမောင်နှုအား တိကျသောအမြေကို မပေးနိုင်သေးချေား။
ပြီးတော့ အကုန်အသန့် အနောင်အဖွဲ့တို့ နောက်ပိုင်းမှာ ရှိသေး
သော သူဘဝကို လွယ်လွယ်နှင့် ဥပေကွာပြု၍ မရနိုင်မှန်းတော့
နားလည်ထားခဲ့ပါသည်။

တစ်ဖက်ကတွေးပြန်တော့ ဘဝခရီးတစ်လျှောက် ပင်ပန်း
နှစ်းနယ်ခဲ့ရမှုများ၊ လူပ်ရှားရှုန်းကန်ခဲ့ရမှုများ၊ ပျော်ဆွဲကြည်နဲ့ခြင်း
နှင့် ဝမ်းနည်းခြင်းများ စသည်တို့သည် ပျောက်ကွယ်ပြီးဆုံးသွား
သော်လည်း မတည်ပြုမဲ့သောဘဝကို အထိုးကျွန်းဆန်စွာ ရှုန်းကန်
ရင်း ကုန်ဆုံးမည့်အခိုင်တွေအတွက် သမီးလေးနှင့်အတူ နေချင်
မိပြန်သည်။ တစ်ခါတစ်ခါတော့လည်း လောကတွင် ဖြစ်ပျက်ခဲ့ပြီး
သော အဖြစ်ဟောင်းတွေကို အသစ်တဖန်ပြန်လည်ပြင်ဆင်ခွင့်
မရတာလောက် ကြကွဲဝမ်းနည်းစရာ ကောင်းတာမရှိဟု သူမကြာ
မကြာတွေမိရင်း ဘဝကို အားမလိုအားမရ ခံစားရပြန်သည်။

မေသက်နှစ်ယောက် နှစ်ဘဝတစ်လျှောက် ဖေဖေ မေမေ
ဟူသောဝါဟာရနှင့် ထိုဖေဖေမေမေတို့၏ မိဘမေတ္တာတရား
သည် အစအနလေးမျှပင် ပြန်လည်ဆက်စပ်၍ မရနိုင်တော့သော
တိမ်မျှင်တိမ်စတွေကို ကွယ်ပျောက်နေခဲ့လေသည်။ ငယ်စဉ်
ကတည်းက မိဘမဲ့ဘဝဖြင့် ကြီးပြုးလာရသော်လည်း ဖေဖေကြီး
ဦးသက်တင်နှင့် မေမေကြီး ဒေါ်ခင်ထားတို့၏ ဟာကွက်ကင်းသော
မေတ္တာတွေကို ရရှိခဲ့သည် မပြင်တစ်ခိုင်လုံး ပညာရေးဘက်ကိုသာ
အာရုံးလိုက်လာရသဖြင့် မိဘမဲ့ခြင်း၊ မဲ့ခြင်းတို့သည် နှစ်ဘဝမှာ
ပြောစမှတ်ကြီးဖြစ်အောင် နေရာမယူခဲ့ချေား။

သို့သေား မကြာသေးသော ကာလလေးကမှ သူငယ်ချင်း
နိုလာမော်ဆီက ရရှိခဲ့သည် ဓာတ်ပုံကို အကြောင်းပြုကာ လောက^၃
ကြီးထဲတွင် ဖေဖေအေးခေါက်ခေါက် သက်ရှိထင်ရှားရှိနေသေး
သည်ဆိုသည်ကို နှစ်သိခွင့်ရဲ့လေသည်။ သို့သေား နှစ်သိခွင့်ရ^၄
လိုက်သော မွေးသဖောင်ဖေဖေက အကျဉ်းတန်လှသော ဒုက္ခိတ်
တစ်ယောက်ဖြစ်နေ၏။ မည်သို့ပင်ဖြစ်စေ ထိုစဉ်ကတည်းက နှယ်
တစ်ယောက် ဖေဖေဆလိုင်းရှိထန်းကို အရမ်းတွေ့ချင်နေခဲ့ပို့လေ
သည်။

သို့သေား ဖေဖေကြီးဦးသက်တင်နှင့် မေမေကြီးဒေါ်ခင်ထား
တို့က နှစ်ဖေဖေဆလိုင်းရှိထန်း၏ အားနည်းချက်များကို မဆက်ဆံ
ကောင်းသော လူတစ်ယောက်ပမာ တွေ့ချင်စိတ်ကုန်ခန်းသွား
အောင် တဖွဖိုးခဲ့ကြပါသည်။ နှစ်နေဖြင့်လည်း အနေဝေး
သွားအေးဆိုသကဲ့သို့ ဒုက္ခိတ်ဘဝနှင့် ချင်းတောင်တန်း၏ ဘယ်
နေရာ ဘယ်ဒေသတွင် ရှိနေမှုန်း တိတိကျကျမှသိရသော ဖေဖေ

ဖြစ်သူကို တွေ့ချင်စိတ်က မသိမသာ သွေးအေးနေခဲ့တာတော့
အမှန်ပါ။

သို့သော် ဘဝရေစက်ကား သည်မျှနှင့် အဆုံးမသတ်ခဲ့ချေ။
မင့်မရှုနှင့် မျှော်လင့်ခဲ့မိသော်လည်း လုံးဝမျှော်လင့်မထားသော
တစ်နေရာတွင် ဖေဖေဆလိုင်းရှိထန်းနှင့် ပြန်လည်ဆုံးတွေ့ခွင့်ရဲ့
သည်။ တကယ်တော့ ဖေဖေဆလိုင်းရှိထန်းနှင့် ပြန်လည်ဆုံးတွေ့ရ^၅
ခြင်းသည် နှယ်အဖို့တော့ ပြောမပြတတ်အောင်ပင် ပျော်စရာ
ကောင်းခဲ့လေသည်။

ပြီးတော့ ဖေဖေဆလိုင်းရှိထန်းက သူသာန်သို့ လိုက်ပို့
သဖြင့် ဘဝတစ်ခုလုံး၏ အထွန်းဆုံးတစ်နေရာတွင် ခိုနားနေမည့်
မေမေဒေါ်သက်ထားဝေ၏ အုတ်ဂုဏ်လေးကိုလည်း ကန်တော့ခွင့်
ရကာ ဝင်းသာဝ်းနည်း ခံစားခဲ့ရလေသည်။ ပြီးတော့ ကြံးတုန်း
ကြံးခိုက် မမြင်ဘူးလိုက်ရသည့် မေမေဒေါ်သက်ထားဝေအတွက်
ရည်ရွားကာ ဘုန်းကြီးကျောင်းတွင် သယာတော်တွေ့နှင့် ကိုရင်တို့
အား ဆွမ်းကပ်၍ အမျှဝေခဲ့ပါသည်။ မေမေ ကောင်းရာသူကိုလို
လားပါစေ။

တစ်ခါ မင်းတပ်မြို့နှင့် မိုင်တစ်ရာကျော်ဝေးသော မတူပို့
မြို့သို့ အရောက်သွားကာ နှယ်လိုပင် အထွန်းဖေဖေအရင်း မော့
ခိုင်ကမ်းဆုံးသွား၏ အုတ်ဂုဏ်လေးအား သွားရောက်၍ ကန်တော့ခဲ့ကြ
သည်။ သည်တုန်းက အထွန်းတစ်ယောက် ဖေဖေအုတ်ဂုဏ်ကန်
တော့ရင်း တိတ်တဆိတ်ဝ်းနည်းလာကာ ငိုကြေးခဲ့သဖြင့် နှယ်ပါ
ရော၍ ငိုကြေးခဲ့မိလေသည်။

အခု အထွန်းနှင့်နှယ်တို့ ပျားရည်ဆမ်းခရီးအဖြစ်
ချင်းတောင်ပေါ်သို့ ရောက်နေသည်မှာ တစ်ပတ်ပင်ကျော်လာခဲ့
ပြီ။ ဆေးကျောင်းပြီးစ နှယ်နှင့်အထွန်းတို့ ပြည်သူ့အတွက် တာဝန်
တွေ ထမ်းဆောင်ရပါပြီးမည်။ သမိုင်းပေးတာဝန်ဟူသော ဝါတ္ထရားက
သည်ထက်ပို၍ ပျားရည်ဆမ်းခွင့်မပြုချေ။

ပြီးတော့ ဖေဖေဆလိုင်းရှိထန်းကိုပါ တစ်ပါတည်းခေါ်လာဖို့
ဆုံးဖြတ်ထားသည်။ ကံကြမ္ဗာက မေမေနှင့် ဆုံးည်းခွင့်မပေးခဲ့ပေး
မထုံး သက်ရှိထန်ရှား ရှိနေသေးသည် ဖေဖေကိုတော့ ရာသက်ပန်
ပြုစုစောင့်ရောက်ချင်ပါသည်။ ဖေဖေဆလိုင်းရှိထန်းက နှယ်ညာ
ရေးမှာ တစ်တပ်တစ်အား ကျားကန်ပေးခဲ့သည် မဟုတ်ပါလား။

နှယ်ကသာ ဖေဖေဆလိုင်းရှိထန်းကို ပြည်မသို့ အပြီးအပိုင်
ခေါ်လာဖို့ စိတ်အားထက်သန်နေသော်လည်း ဖေဖေဆန္တုနှယ်နှင့်
လိုက်ရေး မလိုက်ရေး ယခုထိအဖြေမရသေးချေ။ ဘာပြုစုစောင့်ဖြစ်
ဖေဖေကိုတော့ နှယ်နှင့်လိုက်ခဲ့ရန် မဖြစ်မနေ နားချို့ နှယ် ဆုံး
ဖြတ်ထားပြီးဖြစ်လေသည်။

တကယ်တော့လည်း ငယ်စဉ်ဘဝဟူသည် အစိတ်စိတ်
အမွှာမွှာပြန်ကြသွားသော မှန်စများလိုပင် ပြန်လည်ဆက်ပပ်၍
ယူ၍မရတော့မှန်း၊ နှုန်းပို့မှုစြိုးတို့သည်လည်း အရှိန်အဟုန်
ပြင်းစွာ စီးကျွေသွားသော ရေတံခွန်ကဲ့သို့ ကုန်ဆုံးသွားတတ်မှန်းး
လိုးကောင်းမင်းတစ်ယောက် နားလည်ထားမိပါသည်။ သို့သော်
တစ်ခါတစ်ခါ လောကြီးသည် လက်ဖုံးခါရလောက်အောင်
ဆန်းကြယ်တတ်ကိုတော့ သူတစ်ခါမှ မတွေးခဲ့ဘူးပါ။

ဒေသကျမ်းမာရေးအတွက် လူငယ်ဆရာဝန်ဘဝဖြင့် သည် ချင်းတောင်တန်းပေါ် ကုန်ဆုံးခဲ့ရသည့် (၂) နှစ်တာဟူသော နေ့ ရက်များသည် တကယ်တမ်းမူ ပြောပလောက်သော ကာလများ တော့မဟုတ်။ သို့သော ဦးကောင်းမင်းအဖွဲ့တော့ သေရာပါဒ်ရာ တစ်ခုပော့ မည်သည့်အကြောင်း မေ့ပျောက်၍ မရရှင်တော့သည့် ကာလများပင်ဖြစ်လေသည်။

တစ်ချိန်လုံး မြှို့ခေါ်ဖြင့် ဝေဆိပ်းနေတတ်သည့် တောင်တန်းတွေကို သူချစ်သည်။ ဟန်ဆောင်ခြင်းကင်းမဲ့ကာ ပက်တီ ရိုးသားဖြူစင်ကြသော သွေးချင်းတို့ကို သူချစ်သည်။

ပြီးတော့ ချင်းတိုင်းရင်းသားတို့၏ ရဲစွဲန်းသတ္တိကိုလည်း သူလေးစားသည်။ ချင်းတိုင်းရင်းသားတို့သည် မြန်မာပြည်၏ အမြို့သားလွတ်မြောက်ရေး တိုက်ပွဲများတွင် ဓေတ်အဆက်ဆက်က စွမ်းစွမ်းတမ်းပါဝင်ခဲ့ကြသည်။ ထို့ကြောင့်လည်း နိုင်ငံသူရဲကောင်းတွေ အမြောက်အများ ပေါ်ထွန်းခဲ့ခြင်း ဖြစ်လေသည်။

သူတာဝန်ထမ်းဆောင်ခဲ့သည့် မတူပါမြို့နယ်က ချင်းတိုင်းရင်းသား ပိုလ်ကြီးတိုက်ချွေးသည် မြန်မာနိုင်ငံ၏ ရဲစွဲများသတ္တိဆိုင်ရာ အမြင့်မားဆုံးဘွဲ့ဖြစ်သည်။ အောင်ဆန်းသူရိုက်ဘွဲ့ကို ရရှိခဲ့သည်။ ထို့အောင်ဆန်းသူရိုက်ဘွဲ့ကို သက်ရှိထင်ရှားရရှိခဲ့သူများလည်း မြန်မာပြည်တွင် သူတစ်ဦးတည်းသာ ရှိခဲ့လေသည်။

ရဲစွဲများသတ္တိဆိုင်ရာ ဒုတိယအမြင့်မားဆုံးဖြစ်သည့် သို့ဟုသူရ ဘွဲ့ကို မင်းတပ်ချင်းတိုင်းရင်းသား ပိုလ်ကြီးသန်းထူးနှင့် တီးတိန် ချင်းတိုင်းရင်းသား တပ်သားဝုန်လျှော့မန်းက ရရှိခဲ့သည်။ သူရဘွဲ့၊ သူရဲကောင်းမှတ်တမ်းဝင်ဘွဲ့၊ ရဲသို့ဟုဘွဲ့ရရှိသူများကား အမြောက်

အများပင် ရှိလေသည်။ ဦးကောင်းမင်းကတော့ ခင်းပြည်နယ်ကို သူရဲကောင်းတို့ ပြည်နယ်ဟု ဂုဏ်ပြုခေါ်ပေါ်ခဲ့လေသည်။

အခုတော့ ဦးကောင်းမင်းတစ်ယောက် သည်ချင်းတောင်တန်းပေါ် နောက်တစ်ခု ရောက်ရပါစေလိုက်ဟု ဆုမပန်ခဲ့ဘဲနှင့် ဆိုက်ဆိုက်ဖြိုက်ဖြိုက်ပင် ပြန်လည်ရောက်ရှိလာခဲ့လေသည်။ ဘယ်ဘဝက ရေစက်လည်းတော့ မသိနိုင်ပါ။ တစ်ချိန်က နယ်စပ်တစ်နေရာတွင် ပိုမိုအသက်အေး သက်စွဲန်းဆုံး ကယ်ခဲ့ဖူးသည့် ဆလိုင်ရှိထုန်းက အခုမိမိနှင့် ခမည်းခမက် လာတော်နေ့ပြန်၏။ ကဲ့ကြော်၏ ဆန်းကြော်ပုံကို အြေချမိတာတော့ အမှန်ပါ။ မည်သို့ပင်ဖြစ်စေ ဦးကောင်းမင်း ဝမ်းသာပါတီ ဖြစ်ရလေသည်။

အထွန်း (ခေါ်) အောက်တွေန်းသည် သူဘဝကို အုံအြေငေးမော နေဖို့လေသည်။ သည်ချင်းတောင်တန်းပေါ်ရောက်မှ ဘဝကို တစ်ကနေ့ ပြန်စပ်ရသလို ခဲ့စားနေမိ၏။ တစ်ချိန်လုံး ဖေဖေ မေမေ အရင်းဟု ထင်မှတ်ထားခဲ့သော ဦးကောင်းမင်းနှင့် ဒေါ်မြေရင်က မွေးစားဖေဖေနဲ့ မေမေတဲ့။ ပြီးတော့ လွန်ခဲ့သော အနှစ် ၂၀ ကျော်က နယ်စပ်တစ်နေရာတွင် ကျေဆုံးခဲ့သည့် တော်လှန်ရေးသမားတဖြစ်လဲ မေဂျာခိုင်ကမ်းဆိုသူက မိမိ၏ ဖောင်အရင်းတဲ့။ ပြီးတော့ မိမိ လူမှမယ်အရွယ်က မိမိအသက်နှင့် မွေးစားဖေဖေဦးကောင်းမင်းအသက်ကို ကယ်ခဲ့ဖူးသူ ဦးဆလိုင်းရှိထန်းဆိုသူက အခု မိမိ၏ ယောက္ခထီး ဖြစ်နေလေသည်။ အဖြစ်က အိမ်မက်ဆန် လွန်းလှသည်။ သို့သော အိမ်မက်မဟုတ်ခဲ့။ တကယ်ဖြစ်နေခြင်း ဖြစ်လေသည်။

□ □ □

အခန်း (၂၂)

အရှုံးမတောင်တန်းများပေါ် မေးတင်၍ ဖြာဆင်းလာသော နေရာင်ခြည်သည် မင်းတပ်မြို့၏ စွဲနှစ်က်ခင်းကို စွဲးထွေး ပြုလေပြီ။ သည်နှစ်က်ခင်းတွင် နှယ်တို့ ပိဿားစုတစ်တွေ ပြည်မသို့ ပြန်ကြတော့မည်။ ထို့ကြောင့် ဖေဖေဆလိုင်းရှိထန်း နေထိုင်သည့် ဘဝသစ်ရပ်ကွက်သို့ ခပ်စောစောပင် ထွက်လာကြလေသည်။

“ဗုံး . . . ကျိုး”

အိမ်ရှုံးတွင် ကားဘရိတ်ကို ရုတ်တရက်အုပ်လိုက်သံကြားသဖြင့် ဆလိုင်းရှိနိမ်းတစ်ယောက် အိမ်ရှုံးသို့ အပြေးလေး ထွက်သွားသည်။ ဆလိုင်းရှိနိမ်းက ဆလိုင်းရှိထန်း၏ ညီငယ်ဖြစ်သည်။ “လေးလေး . . ဖေဖေရော . . ဖေဖေရော”

နှယ်သည် ကားရှုံးခန်းမှ ဆင်းလာရင်း အလောတကြီး မေးလိုက်သည်။

“ခြော် . . သမီးဖေဖေက မြို့အထွက် ကြိုဆိုပါ၏ မှတ်ပြီးနားမှာ စောင့်မယ်ဆိုပြီး ဝေလီဝေလင်းကတည်းက ထွက်သွားပြီလေ”

“ခြော် . . ဟုတ်လား . . ဒါဆို သမီးတို့ အခုပ် လိုက်သွားတော့မယ် လေး . . လေး”

နှယ်သည် ပြောပြောဆိုဆိုပင် ကားပေါ်က ကမန်းကတမ်းပြန်တက်ကာ ဒရိုင်ဘာအား မြို့အထွက်သို့ တန်းမောင်းခိုင်းလိုက်

သည်။ မြို့အတွက်မူဒို့နှင့် နီးလာတော့ ကျိုင်းထောက်တစ်ဖက်ကို အားပြောင်း ချိုးချင်းရှိုးရာဝတ်စုနှင့် ကုန်ခြေရရ ရပ်စောင့်နေသော ဖေဖော် ခင်လှမ်းလှမ်းကပင် မြင်နေရသဖြင့် နှယ် ဝမ်းသာသွားသည်။

ဖေဖော်အနားရောက်တော့ ကားလေးက အသာလေး ထိုးရပ် သွားသည်။ အတွန်းနှင့် နှယ်ကားပေါ်က ဆင်းလာတော့ ဖေဖော် အပြီးဖြင့် ဆီးကြီးနော်။ သို့သော် ဖေဖော်အပြီးက အားအင်တွေ မူးနော်များ နှယ် သတိထားမိလိုက်သည်။ ရွှေဆင့်နောက်ဆင့်ဆိုသလို ဦးကောင်းမင်းနှင့် ဒေါ်မြှောင်ပါ ကားပေါ်က ဆင်းလာကြသည်။

“ပါပါး . သွားကြစို့”

နှယ်က ပါပါးဆလိုင်းရှိုးထန်းလက်မောင်းတစ်ဖက်ကို ပြော ဖက်ရင်း ခေါ်နော်။ ပါပါးဆလိုင်းရှိုးထန်းက နှယ်ကို ရှိဝေးစွာ ငေးကြည့်ရင်း သက်ပြင်းရည်ကြီးချေနေသည်။

“ပါပါး ဘာဝေးနေတာပဲ . ကားပေါ်တက်လေ”

နှယ်က ဆလိုင်းရှိုးထန်းလက်မောင်းကို အသာလှုပ်ရင်း ခေါ် နေပြန်သည်။

“လိုက်ခဲ့ပါ ပါပါးရယ် . ဥယျာဉ်လုပ်ငန်းကို လေးလေးရှိနိမ်း က ဦးစီးလုပ်ကိုင်နေတာ မဟုတ်လား။ ဒီမှာ နောက်ဆံတင်းစရာ ဘာရှိလိုလဲ ပါပါးရယ် . . ”

အတွန်းကပါ တောင်းတောင်းပန်ပန် ခေါ်နေပြန်သည်။

“ဟူတ်သားပဲ ညီလေးကလဲ။ ညီလေးအတွက် ဒီမှာ နောက် ဆံတင်းစရာ ဘာရှိတော့လိုလဲ။ သားနှုံးသမီးကလည်း တစ်သက်လုံး စောင့်ရှောက်ဖို့ တာဝန်ယူနေကြပြီပဲ ဥဇ္ဈား . . ”

အတွန်းမွေးစားဖေဖော် ဦးကောင်းမင်းကလည်း လူကြီး တစ်ယောက်အနေဖြင့် ဝင်၍ ကုံးပြောပေးသည်။ အားလုံးက လိုက်လိုက်လုံလှ ခေါ်နေတော့ ဆလိုင်းရှိုးထန်းအဖို့ အားနာစရာကြီး ဖြစ်လာသည်။

“ဆရာကြီး . . သားက စာသိပ်တတ်ချင်တာ ဆရာကြီးရယ်။ ပါပါးနဲ့ နှေးက သားကို ကျောင်းထားနိုင်တာ မဟုတ်ဘူး။ ဆရာကြီးမရှိရင် သား စာမတတ်တော့ဘူးပေါ့”

အားထုတ်လေးနှင့် ပြောလာသော ဆယ့်နှစ်အရွယ် ကီးထန်း၏ မျက်နှာလေးက သူမျက်လုံးထဲမှာ ပေါ်လာသည်။ ကီးထန်းလေးမှာ သူမြို့ဘတွေက ကျောင်းမထားနိုင်သဖြင့် ဆလိုင်းရှိုးထန်း၏ စောနှုံးစာသင်ဗိုင်းလေးကို အားကိုးနေရသူဖြစ်သည်။

“ဆရာကြီး . . သမီးမှာ ပါပါးနဲ့နှေးနှင့်ယောက်စလုံးရှိုးတော့ တာ မဟုတ်ဘူး။ သမီးက စာသိပ်ဖတ်တတ်ချင်တာပဲ ဆရာကြီး။ ဆရာကြီး ပြည်မလိုက်သွားရင် သမီးတို့ ဘယ်သူဆီ စာသင်ရမှာ လဲ . . ”

ငို့မဲ့ ငို့မဲ့နှင့် မျက်ရည်ခံထိုးလာသော ဆယ့်သုံးနှစ်အရွယ် လိုင်လိုင်း၏ အားကိုးရာမဲ့ စကားသံတွေလည်း သူရင်မှာ မချို့။ ပြီးတော့ ကီးထန်းလေးနှင့် လိုင်လိုင်းတို့လိုပင် တိုးလျိုး တောင်းပန် အသနားခံလာသော သူစာသင်ဗိုင်းက ကလေးများ။ သို့သော် မည်သည့်ကလေးကမျှ သူကို ပြည်မသို့ လိုက်မသွားရန် မဟန့်တားကြချော့။ သူတို့လေးတွေ၏ အခက်ခဲ့တွေကို အသနားခံနေကြခြင်းဖြစ်လေသည်။

ဆလိုင်းရှိထန်းသည် ခပ်ဝေးဝေးက တောင်တန်းတွေကို
မျှော်ကြည့်ရင်း သက်ပြင်းရှည်ကြီးကို ဆွဲဆွဲငင်ငင် ချလိုက်မိသည်။
ပြီးတော့ အထွန်းနှင့် နွှယ်ကို တစ်ဖက်တစ်ချက်စီ ထွေးဖက်လိုက်
သည်။ သူနောက်ကွယ်က ကွန်ခိုရာမဲ့လေးတွေကို သူဘယ်လို ခွန်
အားတွေ့နှင့် ဥပေက္ခာပြုရမလဲ။

“ပါပါးဟာ.. သားနဲ့သမီးကို လာနှုတ်ဆက်တာပါ။ ပါပါး
ပြည်မ မလိုက်နိုင်တာကိုတော့ ခွင့်လွှာတ်ကြပါ။ ပါပါးလေး.. သမီး
ရဲ့ နှုန်းခေါင်းချွဲတဲ့ ဟောဒီတောင်တန်းပြာကို ခွံခွာပြီး ဘယ်မှ
မသွားနိုင်ဘူး။ တကယ်တော့ ချင်းတောင်နှင့် ပြည်မဆိုတာ
တစ်မြေတည်းပါကျယ်။ ဒါကြောင့် သားနဲ့သမီးပဲ ပါပါးကို သတိရ^၁
ရင် ချင်းတောင်ကို လာလည်ကြပေါ့ ဟုတ်လား။ သားနဲ့သမီးကို
ဒီတောင်တန်းပြာပေါ်ကနေ ထာဝရ ကြိုလိုနေမယ်နော်.. .”

ပါပါး၏ ခွေးသိမ့်စကားကြောင့် နွှယ်ရင်ထဲမှာ မချိပါ။ နွှယ်
ဆန္တတွေသည် ပါပါးပြောမထွက်သော ကန့်လန့်ကာတစ်ခုကို
မတွန်းလှုနိုင်မှန်းတော့ နွှယ် သိပါသည်။ သည်တော့ ဝမ်းနည်း
စွာ ငို့ကြေားချုပ်ပါး နွှယ် ဘာမျှ မတတ်နိုင်ခဲ့ချော်။

“သမီး.. . ပါပါးကို နားလည်ပါပြီ။ သမီးသွားတော့မယ်နော်။
ပါပါးတို့ ချိချင်းဘာသာစကားနဲ့ နှုတ်ဆက်ခဲ့ပါတယ်။ ပါပါး နမာန်း
ရွှေလော် (ဖေဖေ သာယာသော အိပ်မက်ဖြစ်ပါစေ)

နွှယ်သည် မျက်ရည်တွေကြားကပင် ကြိုးစားပြီးလိုက်ရင်း
ခိုးချင်းဘာသာစကားဖြင့် နှုတ်ဆက်လိုက်လေသည်။ ပါပါး ဆလိုင်း
ရှိထန်းက သမီးလေးနွှယ် နှုံးကို မွေးမွေးပေး၍ ပြန်နှုတ်ဆက်လိုက်
သည်။

“သမီးလေးက သာယာသောအိပ်မက်ဖြစ်လေလို နှုတ်ဆက်
ခဲ့ပေမယ့် ပါပါးဘဝဟာ ဘယ်သောအခါမျှ မသာယာနိုင်တော့တဲ့
အိပ်မက်တွေ ဖြစ်ခဲ့ပြီသမီးရယ်”

ရင်ထဲမှာတင်ပြာနေသော ပါပါးဆလိုင်းရှိထန်းစကားကို
တော့ သမီးလေးမေသက်နွှယ်တစ်ယောက် မည်သည့်အခါမျှ ကြား
ခွင့်ရရှိနိုင်မည် မဟုတ်တော့ချော်။ ။

□ □ □



၂၀၁၀ ခုနှစ် တပေပါဟန်တဗ္ဗာဒ္ဓ ဝွှေးရည် ဒုတိယဆုရ

နမာန်းရဲ့လော ကြော်စောင်းပြား

အဖ ဦးထံနုံ၊ အမိ ဒေါ်ဘဏ်းမံတို့မှ ၁၉၆၀ ခုနှစ် ဒွန်လ ၁၀ ရက်နေ့တွင် ချင်းပြည့်နယ်တောင်ပိုင်း မင်းတပ်ပြို့နယ် ၌ ပျော်ဗျားခဲ့သည်။ အခြေခံပညာ နာမတန်းအထိ ပညာ သင်ကြားခဲ့သည်။ ၁၉၇၉ ခုနှစ်တွင် တပ်မတော်သို့ ဝင်ရောက်စင်မှထပ်းပြီး ၁၉၈၀ ပြည့်နှစ်တွင် တပ်မတော်မှ လုပ်သက်ပင်စင်ဖြင့် အပြို့တားယူခဲ့သည်။

၂၀၀၂ ခုနှစ် ဖေဖော်ဝါရီလတော် ဂုဏ်ပိုင်မဂ္ဂဝင်းပါ “သွေးချင်းဝို့ ပျော်ဗျားနော်” ကုန်ဖြင့် တပေနယ်သို့ စတင် ရောက်ရှိသည်။ ၂၀၀၂ ခုနှစ်အားက် တပေပါဟန်တဗ္ဗာဒ္ဓ ပြို့ပွဲတွင် “သောင်ရင်းမြိုင်ကို သက်သောက်သည်၏” တမ်းဖြင့် ဝွှေးရည် တတိယဆု ရရှိခဲ့သည်။

ယခုအခါ တောင်သူလုပ်ရင်း ပါသနာအရ မဂ္ဂဝင်းအချို့ တွင် ကုန်ဖို့ ဝွှော်ပို့ပျော်ဗျား ရေးသားလျှက်ရှိသည်။

အမည်ရင်း ဦးထံနုံကောက် ဖြစ်သည်။

နေပါလိပ်စာ -အေးမြတ်သည်လင်ရပ်ကွက်

ကျောက်သည်ပြီး မန္တလေးတိုင်းဒေသကြီး